

မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က တည်ထောင်သည်။ Established in 1914
Myanma Alinn Daily

မိမိကိုယ်ကိုဆုံးမ

မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကို ယူဆောင်ကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန် ၏။ သစ်ရွေသမားတို့သည် လိုတိုင်းရအောင် သစ်ကို ရွေ့ကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။
ပဏ္ဍိတဝဂ်(ဓမ္မပဒ - ၈၀)

၁၃၇၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ ကြာသပတေးနေ့၊

အတွဲ (၅၅)၊ အမှတ် (၃၄၆)

ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများက စဉ်းစားကြံဆ

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် ၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သောသဝဏ်လွှာ နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသား အပေါင်းစစ်မှန်သော ဒီမိုကရေစီအနှစ်သာရများကို ပြည့်ပြည့်ဝဝ ခံစားရရှိနိုင်ပါ စေကြောင်းနှင့် ထိုသို့ ခံစားနိုင်စေရန်အတွက် နိုင်ငံ၌ ဒီမိုကရေစီအလေ့အထ ကောင်းများ ထွန်းကားရှင်သန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။

မြန်မာနိုင်ငံ၏ အနီးကပ်သမိုင်းကို ပြန်ကြည့်လျှင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီဆိတ်သုဉ်းသောဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းကျင်လည်ခဲ့ ရသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ တန်းတူညီမျှ၊ တရားမျှတမှုများ ကင်းမဲ့သော အနေအထားများမှ လွတ်မြောက်ရန်အတွက် အများပြည်သူတို့ တောင်းဆိုခဲ့၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ ဒီမိုကရေစီလမ်းကြောင်း အစ၌ အခြေချမိကြခြင်းဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီစနစ် အမြစ်တွယ်အောင်၊ ခိုင်မာတောင့်တင်းအောင်နှင့် ရေရှည်တည်တံ့အောင်ကား နိုင်ငံသူနိုင်ငံသားအများ ပိုင်းဝန်း၍ ဆက်လက်ကြိုးပမ်းတည်ဆောက်ကြရဦးမည် ဖြစ်ပါသည်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

ဒီမိုကရေစီဆိုသည်မှာ ပြည်သူအင်အား၊ ပြည်သူ့အာဏာကို မဏ္ဍိုင်ပြုသော နိုင်ငံရေးစနစ်ဖြစ်ရာ ဒီမိုကရေစီစနစ်ဟူသည် ပြည်သူလူထု၏ခံစားချက်နှင့် မျှော်လင့် ချက်များကို ဦးထိပ်ထား၍ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

စာမျက်နှာ ၅ ကော်လံ ၁

ဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်ရန် အမျိုးသားညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်းဆရာ အတတ်သင် သုံးနှစ်သင်တန်းအမှတ်စဉ် (၄၅)မှ သင်တန်းသား၊ သင်တန်းသူများ အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငှက်ခွေဝါခန်းမ၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်က မျိုးဆက်သစ် တိုင်းရင်းသားလူငယ် များကို တွေ့ဆုံအမှာစကားပြောကြားခွင့် ရသည့်အတွက် အထူးပင် ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း၊ အားလုံးသိပြီး ဖြစ်သည့်အတိုင်း မကြာသေးမီက နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-(၂၀)ရာစုပင်လုံကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ညီလာခံကျင်းပမှုကိုလည်း အစမှအဆုံး ရှုပ်မြင်သံကြားမှ တစ်နိုင်လုံးတွင်ရှိသည့် ပြည်သူများသိရှိနိုင်အောင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါကြောင်း။

စာမျက်နှာ ၄ ကော်လံ ၁

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ် (သတင်းစဉ်)







INTERNET WALLET LIMITED



ဆိုင်ခွဲတိုင်းတွင် (မကြာမီ ပေးချေနိုင်မည်)

ဈေးဝယ်ပြီး OK\$ ဖြင့် ငွေပေးချေလိုက်ပါ။

ဥပဒေမဲ့ စီးပွားရှာမှုများ ပပျောက်ဖို့လိုပြီ

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ မြန်မာပြည်သူတို့ အလေးအမြတ်ထား ကြည့်ညှိကိုးကွယ်ကြသည့် ကျိုက်ထီးရိုးစေတီတော်ကြီး ပတ်ဝန်းကျင်ရှိ ဥပဒေမဲ့ ဆောက်လုပ်ထားသော အဆောက်အအုံများ ဖျက်သိမ်းမည် ဟူသည့် သတင်းထွက်ပေါ်လာသောအခါ ပြည်သူတို့၏ သာဓုခေါ်သံများ ကြားလိုက်ရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၆ စက်တင်ဘာ ၁၂ ရက်စွဲဖြင့်ကြေညာချက်အရ 'ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို အမှီပြုလုပ်ဆောင်နေသည့် ဥပဒေမဲ့ ဆောက်လုပ်ထားသော အဆောက်အအုံများဖျက်သိမ်းရန်နှင့် အလှူငွေကောက်ခံမှုများ အပါအဝင် အခြား အခြားသော ဥပဒေနှင့်မညီမညွတ်စွာများကို တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်မည်' ဟု သိရသည်။

အဓိကအားဖြင့်

- စေတီတော်မြတ်ကြီးကို အလေးဂရုပြုရကောင်းမှန်းမသိ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနေအထားများကို အလေးဂရုပြုရကောင်းမှန်းမသိ၊ ဘူမိပေဒဆိုင်ရာ၊ မြေအောက်ရေအရင်းမြစ်ဆိုင်ရာ အခြေအနေများကို အလေးဂရုပြုရကောင်းမှန်းမသိဘဲ အမြင်ဆိုင်ရာ၊ ခိုင်ခံ့မှုဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနှောင့်အယှက်ပြဿနာများ ဖြစ်ပေါ်နေစေသည့် စေတီတော်ကြီးတစ်ဝိုက်ရှိ ဥပဒေနှင့်မညီသော ဟိုတယ်နှင့် တည်းခိုရန် အဆောက်အအုံများ ဆောက်လုပ်နေမှုကို လည်းကောင်း၊

- စေတီတော်ကြီးရင်ပြင်တော်နှင့် ဘုရားဝတ္ထကမြေတွင်းရှိ အများပြည်သူ အခမဲ့တည်းခိုရန် တည်ဆောက်ထားခဲ့သော ဓမ္မာရုံများကို တည်းခိုခန်းများအဖြစ် ဥပဒေမဲ့ ပြင်ဆင်ပြုပြင်ခဲ့ကြသည်များကို လည်းကောင်း၊

- ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ ကြည်ညိုလေးမြတ်မှုကို အမှီပြု၍ ဥပဒေ လုပ်ထုံးလုပ်နည်းတို့နှင့် မလျော်မညီ ကန်ထရိုက်စနစ်ဖြင့် အလှူခံငွာန၊ အလှူခံပုံများထောင်ကာ အတင်းအကျပ်အလှူခံနေမှုများကို လည်းကောင်း၊

- ယင်းသို့ ဥပဒေနှင့် မလျော်ညီစွာ ဖြစ်ပျက်နေမှုများကြောင့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူအပေါင်းတို့ မတန်တဆ ငွေကြေးကုန်ကျ နေရမှုများ၊ ကျန်းမာရေးနှင့်မညီမညွတ် နေထိုင်ဖူးမြော်နေကြရမှုများ၊ ကျိန်စာတိုက် အလှူခံနေမှုများကြောင့် စိတ်နှလုံးမသာမယာ ဖြစ်နေကြ ရမှုများကိုလည်းကောင်း ထိန်းကွပ်ဟန့်တားနိုင်ရန်နှင့် ပြည်သူတို့ စိတ်ချမ်းမြေ့စွာ ကြည်ညိုသဒ္ဓါပွားနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဥပဒေနှင့်စည်းမျဉ်းများကို တိတိကျကျ ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု၍ ဖြစ်ပါသည်။

အစိုးရအဖွဲ့က ပြည်သူလူထုအတွက် လက်ငင်းနှင့် ရေရှည်အကျိုးကို အလေးအနက်ထားကာ ယခုလိုဆောင်ရွက်ရန် ကြေညာလိုက်သည့်အခါ ပြည်သူတို့က ချက်ချင်းဆိုသလို သာသနာရေးဝန်ကြီးဌာနကို ကြိုဆိုကြ သာဓုခေါ်ကြပါသည်။

နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေခဲ့သည့် ဥပဒေမဲ့ စီးပွားရေးလုပ်ဆောင်မှု များက နယ်ပယ်အသီးသီးမှာဖြစ်ပေါ်ခဲ့ရာ သာသနာရေးနယ်ပယ်တွင်မှာပါ ပြည်သူတို့ စိတ်ထိခိုက် ညှိုးနွမ်းရလောက်အောင် ဖြစ်ပေါ်နေခဲ့ပါသည်။

ပြည်သူလူထုတို့မှာ တည်းခိုခန်းခများ ဈေးကြီးမြင့်မှု၊ တောင်ပေါ် စေတီရင်ပြင်တော်ပေါ်တွင် ချမ်းချမ်းစီးစီး မလှမြဲခြံနှင့် ဖြစ်သလိုနေထိုင် အိပ်စက်ရမှု၊ ထိုးထိုးထောင်ထောင် ပေါ်ပေါက်လာသော ဟိုတယ်နှင့် တည်းခိုခန်းများကြောင့် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လွတ်လွတ် လပ်လပ် ကြည့်ညှိပြီးမြော်ခွင့် ဆုံးရှုံးနေကြရမှု၊ အလှူခံတို့၏ မဖွယ်မရာ အလှူခံနေကြပုံတို့ကြောင့် စိတ်လက်မသာမယာနှင့် ခံစားနေရမှုတို့မှာ နှစ်ပေါင်းပင်အတော်ကြာခဲ့ပြီဖြစ်ရာ ယခုလိုပြတ်သားရဲဝံ့သော ပြည်သူ အကျိုးကိုရှေးရှုသည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်မှုကြောင့် အပြောင်းအလဲ အမှန်တို့ ရောက်လာတော့မည်ဟု ယုံကြည်ကာ ကြိုဆိုနေကြပြီဖြစ်ပါ ကြောင်း။ ။



ရသေ့တောင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လူထုပညာပေးဟောပြော

ရသေ့တောင် စက်တင်ဘာ ၁၄ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးကျော်ကျော်မင်းနှင့် ဝန်ထမ်း များ စက်တင်ဘာလ ဒုတိယပတ်က မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်၍ မြို့ပေါ်လေးရပ်ကွက်တွင် လက်ရှိသုံးစွဲမီတာ ၉၈၅ လုံးအနက် ၄၂၅ လုံးအား ဟောင်းနွမ်းဆွေးမြည့်သော ဝိုင်ယာကြိုးများ အသစ်လဲလှယ်ပေးခြင်း၊ ယခင်ကမြို့ပေါ်တွင် သစ်သားဓာတ်တိုင်ဖြင့် စိုက်ထူထားရာမှ ယခုအခါ ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်လျှပ်စစ်မှူးနှင့်ဝန်ထမ်းများကလည်း မြို့ပေါ် စာသင်ကျောင်းများအပါအဝင် ရပ်ကွက်များသို့ ကွင်းဆင်း၍ လူထုပညာပေးဟောပြောပွဲများကျင်းပခြင်း၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အောင်လှမြူ

နမ့်ခမ်းမြို့၌ လူထုအခြေပြု အန္တရာယ်လျှော့ချရေး အလုပ်ရုံဆွေးနွေး

နမ့်ခမ်း စက်တင်ဘာ ၁၄ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း MANA(နမ့်ခမ်းရိပ်မွန်)တို့ ပူးပေါင်း ပြီး လူထုအခြေပြု အန္တရာယ်လျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ခန်းမ၌ စက်တင်ဘာ ၁၃ ရက်က ကျင်းပရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အမှာစကားပြောကြား ခဲ့ပြီး နမ့်ခမ်းရိပ်မွန်လုပ်ငန်းမန်နေဂျာ ဒေါက်တာ နမ့်ဆုမွန်မြိုးက လူထု အခြေပြုအန္တရာယ်လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်



ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နေခြည်သွေး၊ မြို့နယ်ဥပဒေအရာရှိ ရိပ်မွန်လုပ်ငန်း မန်နေဂျာတို့က မူးယစ် ဆေးဝါးအန္တရာယ်၊ ပြစ်မှု ပြစ်ဒဏ်နှင့် အိတ်ချ်အိုင်ဗွီအကြောင်းကို အသိ ပညာပေးပြောကြားပြီး တက်ရောက် လာကြသော ရပ်ကွက်များ၊ တောင် ပေါ်ကျေးရွာများမှ လူရွယ်လူငယ်များ နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ ဉာဏ်မင်း(နမ့်ခမ်း)

ဇေယျာသီရိမြို့နယ်တွင် စပါးသီးနှံရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၁၄ နေပြည်တော် ဥက္ကဋ္ဌရခိုင် ဇေယျာသီရိ မြို့နယ် စပါးသီးနှံရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ဖွင့်လှစ်ခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက်က စည်ပင် သာယာကျေးရွာ စိုက်ပျိုးပညာပေး စင်တာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်ဦးက စပါးရိတ်သိမ်းချိန်လွန် နည်းပညာများ သည် အရေးပါကြောင်း၊ စားသုံးသီးနှံ များ ကျန်းမာရေးအတွက် အန္တရာယ်ကင်း ရှင်းရေးနှင့် သီးနှံအရည်အသွေးမြှင့်ထုတ်

လုပ်နိုင်ရေးတို့ကို ဆွေးနွေးပြောကြား ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးဖွံ့ဖြိုးမှု ဦးစီးဌာနမှ FAO တာဝန်ခံ ဦးခင်မောင်ဝင်းက စပါးသီးနှံရိတ် သိမ်းချိန်လွန် နည်းပညာသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ယင်းသင်တန်းသည် စိုက်ပျိုးရေး ဦးစီးဌာနနှင့် FAO တို့ ပူးပေါင်းဖွင့်လှစ် ခြင်းဖြစ်ပြီး သင်တန်းသို့ ဇေယျာသီရိ မြို့နယ် ကျည်တောင်ကျေးရွာအုပ်စု အတွင်းရှိ ကျည်တောင် စည်ပင်သာယာ မွန်းတည့်ခွင်၊ ကံဦး၊ ငွေစု စသည့်ကျေးရွာ များမှ စပါးစိုက်တောင်သူကိုယ်စားလှယ် ၆၀ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်ထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။ မင်းမင်းလတ်(မန်းတက္ကသိုလ်)

ရွှေ၊ ငွေ၊ စက်သုံးသိနှင့် နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေးနှုန်း ၁၄-၉-၂၀၁၆			ခင်ရတနာ-စုစည်းသည်။
ရွှေဈေးနှုန်း(အောင်သမာဓိ)			
ရန်ကုန်	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၆၇၀၀၀
ရန်ကုန်	၁၅ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၁၆၀၀၀
မန္တလေး	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၆၇၅၀၀
စက်သုံးသိဈေးနှုန်း(တစ်လိတာဈေး) ရန်ကုန်			
ဒီဇယ်		၅၃၀/၅၅၀ ကျပ်	
အောက်တိုန်း	၉၂	၅၃၀/၅၄၀ ကျပ်	
အောက်တိုန်း	၉၅	၆၁၀/၆၂၀ ကျပ်	
ပရီမီယံဒီဇယ်		၅၆၀/၅၈၀ ကျပ်	
နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေး (ပဟိုဘတ်)			
အမေရိကန်	တစ်ဒေါ်လာ		၁၂၅၅-၀
ဥရောပ	တစ်ယူရို		၁၃၆၆-၉
စင်ကာပူ	တစ်ဒေါ်လာ		၉၀၂-၂၁
ထိုင်း	တစ်ဘတ်		၃၅-၀၇၅
အိန္ဒိယ	တစ်ရူပီး		၁၈-၂၈
တရုတ်	တစ်ယွမ်		၁၈၂-၃၆
မလေးရှား	တစ်ရင်ဂစ်		၂၉၉-၅၂

မြန်မာ့အလင်း
၁၂၇၅ ခုနှစ်က တည်ထောင်သည်။
Myanma Alinn Daily

- စာတည်းမှူးချုပ် - အောင်နိုင်ဦး
- စာတည်းမှူး - ဝင်းရွှေ
- စာတည်း - ထိန်လင်း၊ မြင့်စိုး၊ ကြည်ဝင်း၊ ဝင်းကျော်
- သတင်းထောက်မှူး - မြင့်ဆွေ
- ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
- ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

မြန်မာ့အလင်း mmalin.npt@gmail.com
www.facebook.com/MYANMAALINNNEWS

နေပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၁၊ ဖက်စ် ၀၆၇-၃၆၁၄၆၊ ရန်ကုန်ရုံးခွဲ-အမှတ်(၅၃)၊ နတ်ဓမာကလမ်းသွယ်(၁)၊ ခိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မနီနေဂျာ ၀၁-၅၄၄၃၀၄၊ ဇိမ် ၀၁-၅၄၄၃၀၅၊ ငွေစာရင်း ၀၁-၅၄၄၃၀၆၊ ကြော်ငြာ ၀၁-၅၄၄၈၃၄၊ ၀၁-၅၄၄၃၀၈၊ Fax ၀၁-၅၄၆၂၂၁၊ ၀၆၇-၃၆၁၄၈၊ မြန်မာ့အလင်း ၀၁-၅၄၄၃၀၇၊ Fax ၀၁-၆၈၀၄၄၆၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဘယ်လိုဂျီယံနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၄

တာဝန်ပေးဆွဲပြီး ပြန်လည်ထွက်ခွာတော့မည့် ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လိုဂျီယံနိုင်ငံ သံအမတ်ကြီး မစ္စတာ မာ့ခ်မီရှယ်ဆမ်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဘယ်လိုဂျီယံနိုင်ငံ သံအမတ်ကြီး မစ္စတာ မာ့ခ်မီရှယ်ဆမ်အား လက်ခံတွေ့ဆုံပွဲ (သတင်းစဉ်)



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိ



ဝါရှင်တန်ဒီစီ စက်တင်ဘာ ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညနေပိုင်းက လန်ဒန်မြို့မှ ထွက်ခွာခဲ့ရာ ညပိုင်းတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့သို့ ရောက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်လင်း၊ အမေရိကန် သံတမန်ဌာန အကြီးအကဲ Ambassador Peter A. Selfridge၊ မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ဒါးလက်စံအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် နိုင်ငံတော် ဧည့်ဂေဟာ Blair House သို့ ရောက်ရှိကြသည်။

(သတင်းစဉ်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီမြို့ ဒါးလက်စံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်စဉ် (MOFA)

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ရိုက်နှိပ်ထုတ်ဝေရေးညှိနှိုင်းစည်းဝေး

ရန်ကုန် စက်တင်ဘာ ၁၄

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ရိုက်နှိပ်ထုတ်ဝေရေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့သိမ်ဖြူ လမ်းပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ပြီး စာပေ ဝိမာန်နှင့်ထွန်းဖောင်ဒေရှင်းတို့ပူးပေါင်း၍ မြန်မာ့စွယ်စုံကျမ်း များ ပြန်လည်ရိုက်နှိပ်ရေးဆွေးနွေးပြောကြားသည်။ (အောက်ပုံ)

ယင်းနောက် စာပေဝိမာန်စာတည်းမှူးချုပ် ဦးအောင်သန်း က မြန်မာ့စွယ်စုံကျမ်းများပြန်လည်ရိုက်နှိပ်ထုတ်ဝေရန် စာပေ ဝိမာန်နှင့်ထွန်းဖောင်ဒေရှင်းတို့ ပူးပေါင်းပြီး ယခင်ရိုက်နှိပ်ခဲ့ သည့် စွယ်စုံကျမ်းများကိုခေတ်စနစ်နှင့် ကိုက်ညီသည့် အချိန် နှင့်တစ်ပြေးညီ အချက်အလက်များကို ပြန်လည်ဖြည့်စွက်ပြီး

ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း တင်ပြသည်။

ထွန်းဖောင်ဒေရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းက မြန်မာ့ စွယ်စုံကျမ်းများသည် မြန်မာလူမျိုးများအတွက် ရှိသင့် ရှိထိုက် သည်ဟု ယုံကြည်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပညာရှင် များဖြင့် စနစ်တကျ စီစဉ်ထားကြောင်း တင်ပြသည်။

ဆက်လက်၍တက်ရောက်လာကြသည့် ပညာရှင်များက မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ရိုက်နှိပ်ထုတ်ဝေရာတွင် အဆင့် အတန်းမြင့်မားရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ စာပေပညာရှင်များ၊ မြန်မာ့စွယ်စုံကျမ်းအဖွဲ့မှ ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)



ဆေးပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန် စက်တင်ဘာ ၁၄

၂၀၁၆ ခုနှစ် World Medical Ethics Day အထိမ်းအမှတ် အဖြစ် နေပြည်တော်တွင် ဆရာဝန်များဆိုင်ရာ ကျင့်ဝတ် နှင့်ပတ်သက်၍ "Medical Ethics in Clinical Practice Current Issues" ခေါင်းစဉ်ဖြင့် ဆေးပညာဆွေးနွေးပွဲတစ်ရပ်

ကို အမှတ် ၂၄၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း ခန်းမဆောင်(ဘီ)တွင် စက်တင်ဘာ ၁၈ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျင်းပမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင် ကြောင်း သိရသည်။ (မောင်မောင်)

မြေယာလျော်ကြေးငွေ ဝင်မြို့၌ ပေးအပ်

သံတွဲ စက်တင်ဘာ ၁၄

သံတွဲခရိုင် လမ်းဦးစီးဌာနက ကြီးမှူး ကျင်းပမည့် မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ဝင်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ကျင်းပရာ ပြည်နယ်လမ်း

ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်ဝေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်လင်း တို့က မြေယာ လျော်ကြေးငွေပေးအပ်ရ သည့် ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်လမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး

မှတ်သုံးလေအားနည်းနေ

နေပြည်တော် စက်တင်ဘာ ၁၄

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင် မှတ်သုံးလေအားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မှတ်သုံးလေအားနည်းနေသည်။ (မိုး/လေ)

Myanmar Global Investment Forum ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၄

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ ၏ လက်ရှိအနေအထားကို ပိုမိုသိရှိ နားလည်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဆိုင်ရာ ကဏ္ဍမျိုးစုံ၌ ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက် ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်းကျင်းပသော Myanmar Global Investment Forum ကို ယနေ့နံနက် ၉ နာရီတွင် မြန်မာ အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ Securities နှင့် Exchange ကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက အမှာစကား ပြောကြားသည်။

ဥက္ကဋ္ဌ၏အကြံပေးနှင့် ဘဏ္ဍာရေးအရာရှိ ချုပ် Azeen M Azimuddin KBZSC ၏ မန်နေဂျင်းဒါရိုက်တာ Rudi Rolles၊ Leopard Capital ၏ မန်နေဂျင်းပါလာနာ Kenneth Stevens၊ Myanmar Agribusiness Public Corporation (MAPCO) ၏ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင် တို့က ရန်ကုန် စတော့အိတ်ချိန်းနှင့် အရင်း အနှီးစူးစူးကျက်ကျက် မွေးမြူရေးနှင့် ဆည်းဖြူတိုးတက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် PRIME Holdings CEO နှင့် မန်နေဂျင်းပါလာနာ ကင်းနက် ကျော်ရှိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာကြည်၊ Myanma Awaba Group မှ လုပ်ငန်းဆိုင်ရာအရာရှိချုပ် Ewan Lamont၊ Barron's Asia ၏ အမှု ဆောင် အယ်ဒီတာဝီလျံဆက်တို့က

လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်၍လည်းကောင်း၊ Emerson Real Estate ၏ မန်နေဂျင်းဒါရိုက်တာ ရစ်ချတ်အီမာဆန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံ ကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုး အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ Deep Sky Capital ၏ ပါလာနာ စကော့ဟန်ကွတ်တို့က မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်၊ ကွန်ဒိုမီနီယံ ဥပဒေ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ခရီးသွား လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတို့၏ အခွင့် အလမ်းများ၊ ရန်ကုန်နယ်မြေ ပိုင်းခြား သတ်မှတ်ရေး စီမံကိန်းဥပဒေမှ မျှော်လင့် နိုင်စရာများ၊ အထပ်မြင့်အဆောက်အအုံ များ ဆောက်လုပ်ရာတွင် ဖြစ်ပေါ်နေသည့် အရှုပ်အထွေးများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

နွေရာသီ

နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို (၂၀)ရာစုပင်လုံညီလာခံကြီးမှ အစပြုလိုက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ဤဖြစ်စဉ်ကြီးတွင် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်ရန် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်များသည်လည်း ဘယ်ခေတ်၊ ဘယ်အခါနှင့်မျှ မတူအောင် မြင့်မားနေသည်ကို သိကြရမည်ဖြစ်ပါကြောင်း၊ ဤတာဝန်သည် ကြီးမားပါကြောင်း၊ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုများစွာ ဖြတ်သန်းကြရဦးမည် ဖြစ်ပါကြောင်း။

ဖြစ်ကြသည့်အတွက် အထူးပင် လေးစားဂုဏ်ယူမိသည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း။
အမိတက္ကသိုလ်ကြီးတွင် ပညာသင်ကြား လေ့ကျင့်ကြသည့်အခါ တိုင်းရင်းသားအချင်းချင်း တစ်မိုးအောက်တွင် အတူတကွ ချစ်ချစ်ခင်ခင် ကူညီရိုင်းပင်းခဲ့ကြသည့်အတွက်လည်း သားတို့၊ သမီးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်ကို အထူးတလည် ပြောပြရင်းလင်းစရာမလိုသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။ ဤတက္ကသိုလ်ကြီး၏ ရည်မှန်းချက်များသည် ပြည်ထောင်စု တိုင်းရင်းသားမျိုးဆက်သစ်များအပေါ်တွင် ထားရှိသည့် မွန်မြတ်သော စေတနာများ၊ မျှော်လင့်ချက်များကို ထင်ဟပ်ဖော်ပြနေပါ

မိမိတို့ပြည်ထောင်စု၊ မိမိတို့သွေးချင်းများအတွက် မျှဝေကူညီ ထမ်းဆောင်ပေးခြင်းဟု မှတ်ယူကြစေလိုပါကြောင်း၊ ဤအရာသည် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မိမိတို့ တတ်နိုင်သည့် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါး၏ အန္တရာယ်
သားတို့ သမီးတို့အား ပြောကြားလိုသည်မှာ မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံကို မိမိတို့၏ စာသင်သားများကို အခါအခွင့်သင့်တိုင်း ဟောပြောပို့ချကာ ဗဟုသုတတိုးပွားစေပြီး လမ်းမှားကို မရောက်ကြစေရန် ထိန်းကျောင်းပေးရေးပင်ဖြစ်ပါကြောင်း၊ မျက်မှောက်ကာလတွင် မူးယစ်ဆေးဝါးသည် နယ်

ထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး
သားတို့၊ သမီးတို့အနေဖြင့် တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေစဉ် မိမိတို့ နှလုံးသားအိမ်တွင် ရရှိစွဲမြဲလာခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကို ခိုင်မာသည့်ထက် ခိုင်မာအောင် နောက်မျိုးဆက်လူငယ်များအား လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာသင်ကြားပို့ချခြင်းနှင့်အတူ စည်းရုံးဆောင်ရွက်သွားကြရန်၊ လေ့လာရေးကနေ ရရှိလာသည့် အသိပညာ ဗဟုသုတများကိုလည်း မိမိတို့သင်တန်းဆင်းပြီး လုပ်ငန်းတာဝန်ထမ်းဆောင်ကြသည့် အချိန်တွင်



နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ သင်တန်းသား သင်တန်းသူများအား ဩဝါဒစကား ပြောကြားစဉ် (သတင်းစဉ်)



သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ရှမ်းပြည်နယ် နန်စန်မြို့နယ်မှ ပလောင်တိုင်းရင်းသူ မလှမြတ်အေးက ကျေးဇူးတင်စကား ပြောကြားသည်။

လက်ဆောင်ပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူ နှစ်ဦးက လေ့လာရေးခရီးစဉ် အမှတ်တရ ဂါရဝပြုလက်ဆောင် ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်

တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရန်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နှစ်ပေါင်း ၆၈ နှစ်၊ နှစ် ၇၀ နီးပါး ကြာမြင့်ပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရန် ဇာစ်မြစ်ဖြစ်သည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ပြေလည်အောင် ဖြေရှင်းနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် ထိပ်တန်းဦးစားပေးလုပ်ငန်းစဉ်ကြီး တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာရှင်သန်
နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်း၌ နိုင်ငံရေးနည်းဖြင့် ဓေ့စပ်ညှိနှိုင်း အဖြေရှာကြသည့်နေရာတွင် အရေးကြီးဆုံးမှာ ပြည်ထောင်စုစွမ်း တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်ရန်၊ အပြန်အလှန်ယုံကြည်ရန်နှင့် အပြန်အလှန်လေးစားရန် ဖြစ်ပါကြောင်း။ တစ်နည်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရှင်သန်ရန် ဖြစ်ပါကြောင်း။ ယခုရောက်ရှိနေကြသည့် သားတို့၊ သမီးတို့သည် ဤရည်မှန်းချက်ကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်နေကြသူများပင် ဖြစ်ပါကြောင်း။ သားတို့၊ သမီးတို့သည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထမ်းဆောင်ကြမည့် မျိုးဆက်သစ်ခေါင်းဆောင်များ

ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွတ်ရေးအတွက် မျှော်မှန်းထူထောင်ခဲ့သည့် ဤတက္ကသိုလ်ကြီး၌ ပညာသင်ခွင့်ရခဲ့သည့် ကာလသည် သားတို့၊ သမီးတို့အတွက် အထူးတန်ဖိုးထားဂုဏ်ယူစရာလည်း ဖြစ်ပါကြောင်း။
ပညာရေးဝန်ထမ်းကောင်း
ယခုဆိုလျှင် သားတို့ သမီးတို့သည် ဤတက္ကသိုလ်ကြီးတွင် မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်းကို တက်ရောက်ခဲ့ပြီး မကြာမီတွင် ပညာရေးဝန်ထမ်းအဖြစ်ဖြင့် မိမိတို့၏ ဇာတိ ရပ်ရွာဒေသများ၌ တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်ပါကြောင်း။ ယခုကဲ့သို့ နိုင်ငံတော် တာဝန်ထမ်းဆောင်ကြရသည့်အခါတွင် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများအကြားတွင် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားစေရေးကို စွမ်းဆောင်နိုင်သော ပညာရေးဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်ကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း။
တိုင်းရင်းသားများအများစုနေထိုင်ရာ နယ်စပ်ဒေသများသည် အတိတ်သမိုင်း၏ အခြေအနေအရပ်ရပ်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။ အသိပညာတွင်လည်း နောက်ကျကျန်ရစ်ခဲ့သည်လည်း ရှိနိုင်ပါကြောင်း၊ ဤအခြေအနေတွင် သားတို့၊ သမီးတို့အနေဖြင့် တတ်နိုင်သလောက် အသိပညာဝေမျှပေးပြီး အလင်းဖွင့်ပေးကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။ ဤတာဝန်သည် ရာထူးအရ ပေးအပ်သည့် တာဝန်မဟုတ်ပါကြောင်း။

စပ်ဒေသများမှ မြို့ပေါ်အထိ ငယ်ရွယ်သူ ကျောင်းသားများ၊ အနာဂတ်၏ သားကောင်း သမီးကောင်းရတနာများကို မြှင့်မြှောက် အန္တရာယ်ပြုနိုင်သည့် အလားအလာများ တွေ့နေရပါကြောင်း။
နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား လူမျိုးစုများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်စေမည့် ဤမူးယစ်ဆေးဝါးအန္တရာယ်ကို မိမိတို့ သားတပည့်များကတစ်ဆင့် သိကျွမ်းလာမည့် မိဘများကိုပါ အခြေအနေပေးတိုင်း ဆွေးနွေးပြောကြားစေလိုပါကြောင်း။
ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်တည်ဆောက်ရန်
အခုလာရောက်သည့် လေ့လာရေးခရီးစဉ်တွင်လည်း နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို သိမြင်နားလည်လာကြရန် မျှော်လင့်ပါကြောင်း။ ဒီမိုကရေစီဆိုသည်မှာ အစိုးရတစ်ရပ်တည်းသာမက ပြည်သူအားလုံး ပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။ ဒီမိုကရေစီအတွေ့အကြုံ၊ ဒီမိုကရေစီ အလေ့အထများ အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်မှု အခြေအနေကောင်းများကို ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားများအားလုံး လိုလားတောင့်တနေသည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်တည်ဆောက်ရန်အတွက် အမျိုးသား ညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်ပါသည်ကို သားတို့၊ သမီးတို့ နားလည်သဘောပေါက်



နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူ နှစ်ဦးက လေ့လာရေးခရီးစဉ်အမှတ်တရ ဂါရဝပြုလက်ဆောင် ပေးအပ်စဉ် (သတင်းစဉ်)

အသုံးချသွားကြရန် မှာကြားလိုပါကြောင်း။
ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်
နိဂုံးချုပ်အနေဖြင့် အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်မည့် တပည့်သားကောင်းများကို မွေးထုတ်ပေးရန်သားတို့၊ သမီးတို့အား နိုင်ငံတော်က ယုံကြည်မှုအပြည့်ဖြင့် ပြုစုပျိုးထောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း။ နိုင်ငံတော်၏ သားကောင်း၊ သမီးမွန်များပီသစွာ မိမိတို့ကို တာဝန်ပေးအပ်ထားသည့် ဒေသများတွင် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး

တက်လာအောင်၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ညီအစ်ကိုများ၏ လူမှုစီးပွားရေးဘဝများ တိုးတက် မြင့်မားလာအောင် တိုင်းရင်းသား ပြည်သူများကြားတွင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ပြန့်ပွားလာအောင် ဆောင်ရွက်နိုင်သည့် ပညာရေးဝန်ထမ်းကောင်းများဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြပါဟု ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်း ဆရာအတတ်သင် သုံးနှစ်

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်ကြီးနှင့် နိုင်ငံသက်လွင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

ရှေ့မှ

ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများ စဉ်းစားကြဆဲ ဆုံးဖြတ်ကြရသည်။ သို့သော် ထိုသို့ ဆုံးဖြတ်ရာ၌ အနည်းစုတို့၏ သဘောထားဆန္ဒကို လုံးဝလျစ်လျူရှုထား၍ ကား မရ။ အကြောင်းမူ ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံသားတစ်ဦးချင်းတို့၏ အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်များကိုလည်းကောင်း၊ လူနည်းစုတို့၏ အခွင့်အရေးများကို လည်းကောင်း လေးစားဂရုထားရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတို့တွင် နိုင်ငံ အရေးအရာများကိုအခြေရာရာ၌ နိုင်ငံသားအများ ပိုင်းဝန်းပါဝင်ရေးကို အလေးထား ကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရလေ့ရှိပါသည်။

မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ” သည် အဆိုပါသဘောကို ဖော်ပြသည့် နမူနာသာမန်တစ်ခုပင် ဖြစ်သည်။

နိုင်ငံအတွင်း ညီရင်းအစ်ကို မောင်ရင်းနှစ်မများ စိတ်ဝမ်းကွဲပြားရာက ဖြစ်ပေါ် ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်း၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေး၊ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်၍ ပြည်သူ့အများလိုလားတောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးတို့အတွက် လူမျိုးစုအသီးသီးနှင့် အဖွဲ့အစည်းအသီးသီးတို့ကို ကိုယ်စားပြုသူများ၊ တစ်ဦးချင်းသောပညာရှင်များ စသည့် ပုဂ္ဂိုလ်အများအပြားတို့က ညီလာခံ၌ ရှုထောင့်မျိုးစုံမှ ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။ (၂၁)ရာစု ပင်လုံညီလာခံ ပထမအစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြသည့် နိုင်ငံအရေးအရာပြဿနာများကို နိုင်ငံတစ်ဝန်းလုံး၌ ဆက်၍ဆက်၍ ဆွေးနွေးကြည့်မည် ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းရင်းသား ပြည်သူ့အားလုံး သဘောတူမှုလက်ခံကြသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးကို နိုင်ငံရေးစားပွဲဝိုင်းများတွင် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြ ရဦးမည် ဖြစ်ပါသည်။ ဤသည်မှာ လူများစု လူနည်းစု မခွဲခြား နိုင်ငံသူ နိုင်ငံသား အများ ပါဝင်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်ပါသည်။

ယင်းသို့ ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဤနိုင်ငံ၌ ငြိမ်းချမ်းမှု နှင့် သာယာဝပြောမှုတို့ကို တည်ဆောက်နိုင်မည်အပြင် နိုင်ငံသူ နိုင်ငံသားအပေါင်း သည်လည်း လွတ်လပ်ခြင်း၊ တန်းတူညီခြင်း၊ တရားမျှတခြင်းတည်းဟူသော လောက ပါလ တရားများကို ခံစားကြရလိမ့်မည်ဟု အခိုင်အမာယုံကြည်ထားပါသည်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ နိုင်ငံတကာ ပါလီမန်များအဖွဲ့က သတ်မှတ်သည့် “အားလုံးပူးပေါင်းပါဝင်စွာ ဒီမိုကရေစီ ၂၀၃၀

မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေး၊ ဘုံသဘောတူလက်ခံသော အမျိုးသားရေး ဝိသေသ လက္ခဏာတစ်ရပ် တည်ဆောက်ရေးတို့ကို ဦးတည် ကြိုးပမ်းလျှောက်လှမ်းလျက်ရှိ

သို့” ဟူ၍ ဖြစ်ပါသည်။ ယင်းဆောင်ပုဒ်၏ ရည်ရွယ်ချက်သည် အနာဂတ်ဒီမိုကရေစီ၊ ယနေ့နှင့် နောင်တစ်နေ့လူငယ်များ၊ ထို့နောက် လွှတ်တော်များ၏ အခန်းကဏ္ဍ တို့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၂၀၃၀ ပြည့်နှစ် ပန်းတိုင်နှင့် ချိတ်ဆက်စဉ်းစားရန် နှိုးဆော်ပေးလိုက်သော သဘောဖြစ်ပါသည်။

ယခုမှစ၍ ရေတွက်လျှင် ၂၀၃၀ ပြည့်နှစ်ဆိုသည်မှာ များစွာဝေးကွာသော ကာလတစ်ခုဟု မဆိုနိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် လည်း အသွင်ကူးပြောင်းရေးမှတစ်ဆင့် ခိုင်မာတည်တံ့သည့်အဆင့်သို့ ရောက်ရှိစေ ရန်မှာ မျိုးဆက်သစ် လူငယ်လူရွယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာလက်ရံ လိုအပ်ပါသည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များ၏ အောင်မြင်မှုကို ပြည်သူလူထု၏ လူနေမှုဘဝများ တိုးတက်ပြောင်းလဲလာမှု များနှင့် တိုင်းတာလေ့ရှိရာ ပြည်သူလူထုကို အခြေပြုသော၊ ပြည်သူလူထုကို အလေး အနက်ထားသော အပြောင်းအလဲများ ဆောင်ကြဉ်းနိုင်အောင် ကြိုးပမ်းဆောင် ရွက်သွားကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေး၊ ဘုံသဘောတူလက်ခံသော အမျိုးသားရေး ဝိသေသ လက္ခဏာတစ်ရပ် တည်ဆောက်ရေးတို့ကို ဦးတည်ကြိုးပမ်း လျှောက်လှမ်း လျက်ရှိပါသည်။ ဤခရီးသည် နီးသည်ဝေးသည်မဆိုနိုင်ဘဲ မဖြစ်မနေ လျှောက်လှမ်း ရမည့် လမ်းကြောင်းလည်း ဖြစ်နေပါသည်။


ဤသို့သော အခြေအနေတွင် အမျိုးစု၏ အဆုံးအဖြတ်ကို အနည်းစုက လက်ခံ လိုက်နာခြင်း၊ အနည်းစု၏ အခွင့်အရေးကို အများစုကလေးစားခြင်း၊ မတူကွဲပြားမှု များကို အပြန်အလှန် သည်းခံခြင်း စသည့် ခိုင်မာရင့်ကျက်သော ဒီမိုကရေစီနိုင်ငံ ရေး ယဉ်ကျေးမှုကို တည်ဆောက်နိုင်ပြီး ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လူ့အဖွဲ့အစည်းမျိုးနှင့် တည်ငြိမ်အေးချမ်းသော လူမှုပတ်ဝန်းကျင်မျိုး တည်ရှိမှုသာလျှင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်များကို ပြည့်မီအောင် ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။

အဆိုပါအနေအထားများ ဖန်တီးပေးနိုင်ရန်အတွက်ဆိုလျှင် ဒီမိုကရေစီဆိုင်ရာ အစုအဖွဲ့များနှင့် အခြေခံအဆောက်အအုံများဖြစ်သည့် ပါလီမန်လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစနစ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဥပဒေများ၊ စည်းမျဉ်းများကို အနာဂတ်အတွက် ရည်မှန်းလျက် ပစ္စုပ္ပန်ကို ဆင်ခြင် သုံးသပ်ပြီး အတိတ်ကိုလည်း သင်ခန်းစာယူကာ အကောင်းဆုံး ပြင်ဆင်သွားကြရမည် ဖြစ်ပါသည်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အထက်တွင် တင်ပြခဲ့သည့်အတိုင်း အနာဂတ်ကာလတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် တောင်ပေါ် မြေပြန့်မခွဲခြား ပြည်နယ်ပြည်မဟူ၍လည်း သဘောမထား တစ်သားတည်း တစ်စည်း တစ်လုံးတည်း လက်တွဲပူးပေါင်းလျှောက်လှမ်းနိုင်ရန်လိုအပ်ကြောင်း ထင်ရှား ပေါ်လွင်လျက်ရှိပါသည်။

သို့ဖြစ်၍ နိုင်ငံသူနိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီ စိတ်ဓာတ်၊ ဒီမိုကရေစီအကျင့်ကိုအရင်းခံကာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် စုပေါင်း ပါဝင်ဆောင် ရွက်သွားကြပါရန် ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခါသမယ တွင် အလေးအနက် တိုက်တွန်း လိုက်ရပါသည်။



မြန်မာနိုင်ငံ လူငယ်မူဝါဒ
မြန်မာနိုင်ငံလူငယ်မူဝါဒတွင် လူငယ်များကိုယ်တိုင် ပါဝင်နိုင်ရေးအတွက် လူငယ် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန်နှင့် လူငယ်များ၏အသံများ ပါဝင်စေရန်အတွက် လူငယ်မူဝါဒဆိုင်ရာဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ လူငယ်ဖိရိမ်းမှုများ ကို လူငယ်များမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလူငယ်မူဝါဒ ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ လူငယ်များအားလုံးမှ ပူးပေါင်းပါဝင်ပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ယူကလစ်စိုက်ပျိုးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်
နေပြည်တော် စက်တင်ဘာ ၁၄
ယူကလစ်စိုက်ပျိုးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံး ရုံးအမှတ်(၃၉) နေပြည်တော်၌ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပ မည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူများနှင့် စိုက်ပျိုးလုပ်ကိုင်ကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးနိုင်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသူများအနေဖြင့် စက်တင်ဘာ ၁၆ ရက် အထိ ရုံးချိန်အတွင်း သစ်တောဦးစီးရုံးချုပ် နေပြည်တော် ဖုန်း - ၀၆၇-၄၅၅၀၀၇၊ ဖက်စ် ၀၆၇-၄၅၅၀၁၁၊ ၀၆၇-၄၅၅၀၁၂၊ Email nfpd 405082@gmail.com သို့ အချိန်မီ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ (သတင်းစဉ်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်သမ္မတ တွေ့ဆုံ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှု မကြာမီကာလအတွင်း ရုပ်သိမ်းရန် ပြင်ဆင်လျက်ရှိ

ဝါရှင်တန် စက်တင်ဘာ ၁၄

မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေသည့်တိုင် ပြီးပြည့်စုံမှုမရှိသေးကြောင်း၊ အမေရိကန်နိုင်ငံသည် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့ထားဆီးထားမှုများကို မကြာမီကာလအတွင်း ရုပ်သိမ်း သွားရန် ပြင်ဆင်လျက်ရှိကြောင်း သမ္မတ အိုဘားမားက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်ဖြူတော် တွင် တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ အိုဘားမားက အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အမေရိကန်စီးပွားရေး လုပ်ငန်းများအား မက်လုံးပေးကြိုပေးလျက်ရှိကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားကြောင်း သိရသည်။

(မြန်မာ့အလင်း)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ရိုက်တာ)



ဇီကာပိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်
ကျေးသောင်း စက်တင်ဘာ ၁၄
ကျေးသောင်းမြို့တွင် ဇီကာပိုင်းရပ်စ် ကြိုတင်ကာကွယ်မှုအဖြစ် အခြေခံပညာ ကျောင်းများနှင့် ရွှေပြည်သာရပ်ကွက် နှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် စက်တင်ဘာ ၁၃ ရက်က ခြင်ဆေးဖျန်း ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ NGO အဖွဲ့များပူးပေါင်းကာ ယင်းကဲ့သို့ ရပ်ကွက် များအတွင်း အများပြည်သူ နေအိမ် ပတ်ဝန်းကျင်၊ လမ်းကြားများနှင့် အခြေခံ ပညာကျောင်းများအနှံ့ ခြင်ဆေးဖျန်းခြင်း၊ ဖုံး သွန် လဲ စစ် လုပ်ငန်းစနစ်များ အသိ ပညာပေးခြင်းနှင့် ရေဝပ်နိုင်သည့်နေရာ များ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နေထိုင်ကြရေး မြို့နေပြည်သူ များနှင့် ကျောင်းသား ကျောင်းသူများ ကျန်းမာရေးအသိရှိကြရန် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ ကျော်စိုး (ကျေးသောင်း)

အိုဇုန်းလွှာနှင့် ရာသီဥတု ကောင်းမွန်ဖို့ ကမ္ဘာတစ်ဝန်း လက်တွဲညီညီဆောင်ရွက်စို့

ဒေါက်တာလပြည့်ခင်

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (International Day for the Preservation of Ozone Layer)၏ ဆောင်ပုဒ်ဖြစ်သော “အိုဇုန်းလွှာနှင့် ရာသီဥတုကောင်းမွန်ဖို့ ကမ္ဘာတစ်ဝန်း လက်တွဲညီညီဆောင်ရွက်စို့” (Ozone and Climate: Restored by a World United) ကို ကြိုဆိုရုဏ်ပြုသောအားဖြင့် လူသားများသုံးစွဲနေကြ သည့် ဓာတုပစ္စည်းအချို့ကြောင့် ပျက်စီးလုနီးပါးဖြစ်နေသော အိုဇုန်းလွှာ အိုဇုန်းလွှာ ကိုပျက်စီးစေသော ဓာတုပစ္စည်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူဇွန် ဝေပူမှု အကြောင်းကို ရေးသားဖော်ပြအပ်ပါသည်။

ဤသတ္တလောကကြီးတွင် နေထိုင်သော လူသားများအားလုံး ကျန်းမာပျော်ရွှင် စွာ အသက်ရှင်သန်နေထိုင်ရေးနှင့် သက်ဆိုင်သည့် ပျက်စီးလုနီးပါးဖြစ်နေသော အိုဇုန်းလွှာပြန်လည်ကောင်းမွန်လာရေးအတွက် အိုဇုန်းလွှာကိုပျက်စီးစေသည့် ဓာတုပစ္စည်းများ ပြည်ပမှတင်သွင်းမှု၊ သုံးစွဲမှုလျှော့ချရမည့်စည်းရုံးရေး၊ ရေခဲသေတ္တာ နှင့် လေအေးပေးစက်ဆိုင်ရာသင်တန်းပေးရေးတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေး ကို ၂၂-၈-၂၀၁၆ ရက်နေ့တွင် ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) နှင့် ပူးပေါင်း၍ နေပြည်တော်၊ ရုံးအမှတ် (၅၃)ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ထပ်မံကျင်းပခဲ့ပါသည်။ Ozone Depletion Substances (ODS) ဟုခေါ်သည့် အိုဇုန်းလွှာကိုထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများကို မိမိ တို့ မြန်မာနိုင်ငံ၌ ထုတ်လုပ်မှုမရှိသော်လည်း ပြည်ပမှတင်သွင်းသုံးစွဲမှုများ ရှိနေ ခြင်းကြောင့် နှစ်အလိုက် လျော့ချသုံးစွဲရေးအတွက် ဟိုက်ဒရိုကလိုဖီ ဖလူရိုကာဗွန် သုံးစွဲမှုလျော့ချရမည့်စည်းရုံးရေး လုပ်ငန်းစီမံကိန်း (HCFCs Phaseout Management Plan-HPMP) စီမံချက်အရ အကန့်အသတ်ဖြင့် တင်သွင်းသုံးစွဲရေးအတွက် တင်သွင်းကြသော ကုမ္ပဏီများကိုလည်း အညီအမျှ ခွဲဝမ်းခွဲဝမ်းပေးကာ ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်၍လူတိုင်းသိသင့်သလောက်သိပြီးဖြစ်သည့် အိုဇုန်း၊ အိုဇုန်းလွှာ၊ ခရမ်းလွန်ရောင်ခြည်နှင့် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့် ဓာတုဒြပ်ပစ္စည်းများ နှင့် အစားထိုးဓာတုပစ္စည်းများ၊ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် (UNEP)က ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း၌ ဖွင့်လှစ်မည့် ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ သင်တန်းများ၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီးပူဇွန်လုပ်မှု တို့အား ရေးသားဖော်ပြသွားမည် ဖြစ်ပါသည်။

အိုဇုန်းလွှာနှင့် ခရမ်းလွန်ရောင်ခြည်

အိုဇုန်းလွှာ (Ozone Layer) ဆိုသည်မှာ နေမှထုတ်လွှတ်သော ခရမ်းလွန် ရောင်ခြည်လှိုင်းဘီ (UV-B) အမျိုးအစားများကို စုပ်ယူထားပြီး ကမ္ဘာကြီးပေါ်သို့ ကျရောက်လာမည့် အန္တရာယ်အပေါင်းကို အကာအကွယ်ပေးထားသည့် သဘာဝ အမိုးကြီးတစ်ခုပင်ဖြစ်ပါသည်။ ကမ္ဘာမြေလေထု၏ အနီးကပ်ဆုံး လေထုအလွှာ သည် အိုဇုန်းလွှာဖြစ်သည်။ အိုဇုန်းလွှာကို ၁၉၃၁ ခုနှစ်တွင် ပြင်သစ်ရူပဗေဒပညာရှင် ချားလ်ဖာဘီနှင့် အိုင်ဒန်းရိုဘတ်တို့က ရှာဖွေတွေ့ရှိခဲ့ပြီး ယင်း၏ဂုဏ်သတ္တိများအား ဗြိတိသျှလေထုပညာရှင် ဂျိအမ်ဘီဒေါ့ဘ်ဆန်က အသေးစိတ်လေ့လာခဲ့ပြီး အိုဇုန်းလွှာ ကို မြေကြီးပေါ်မှတိုင်းတာနိုင်သည့် ဒေါ့ဘ်ဆန်မီတာကို တီထွင်ခဲ့ပါသည်။ မိမိတို့ လူသားများနေထိုင်ရာ ကမ္ဘာမြေပေါ်သို့ နေအဖွဲ့အစည်းမှ ကျရောက်လာသော လျှပ်စစ်သံလိုက်လှိုင်းများကို စွမ်းအင်အဖြစ်ရရှိပြီး ရောင်ခြည်တန်း (Spectrum) အဖြစ် မြင်တွေ့ရသည်။ ယင်းရောင်ခြည်တန်းမှ ၇ ဘီဂရပ်တန်းမီ ကမ္ဘာမြေပြင်မှ လေနှင့် ရေများကိုစုပ်ယူပြီး ကမ္ဘာ့လေထုအတွင်းသို့ ရောင်ခြည်လှိုင်း ပြန်လွှတ် သည်။ ကျန်စွမ်းအင် ၃၀ ရာခိုင်နှုန်းကိုလည်း ကမ္ဘာမြေသို့မရောက်မီ လေထုအတွင်း သို့ပြန်၍ အလင်းဟပ်သည်။ ဤကဲ့သို့ ကမ္ဘာမြေပြင်တွင် အလင်းစွမ်းအင်နှင့် ပတ်သက် ၍ ပုံမှန်အချိုးရအောင် သဘာဝတရားက ဖန်တီးထားပါသည်။ ပုံမှန်အလင်းအချိုး ရောင်ယှက်ခံရပါက ကမ္ဘာမြေပြင်၊ အေးခြင်းကို ဖြစ်စေသည်။ အလင်းအချိုးကို ကြီးမားစွာ ခြိမ်းခြောက်ခြင်းခံရပါက မှန်လိုအိမ်အကျိုးသက်ရောက်မှု ဖြစ်စေပါ သည်။ ထိုနေမှလာသော အလင်းစွမ်းအင်ကို လူတို့ သာမန်မျက်စိဖြင့် ကြည့်ပါက အမြဲတော့အလင်းတန်းများသာမြင်ရသော်လည်း သုံးမြောင့်ဖန်တီးခြင်း ကြည့်ပါက ခရမ်းရောင်၊ ခဲနီရောင်၊ အပြာရောင်၊ မီးခိုးရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ဟူသည့် သက်တံရောင်စဉ်ရောင်စုံသွယ် (VIBGYOR) အဖြစ် မြင်နိုင် ပါသည်။

ထိုရောင်စဉ်ရောင်စုံသွယ်၏ အစွန်းနှစ်ဖက်တွင်ရှိသော လှိုင်းအလျား ၇၀၀ nm ရှိ အနီရောင်နှင့် လှိုင်းအလျား ၄၀၀ nm ခရမ်းရောင်အကြားရှိ လျှပ်စစ်သံလိုက် လှိုင်းများရှိသောနေရာကို မျက်စိဖြင့် မြင်နိုင်သောခွင် (Visible Region) ဟု ခေါ်ပါသည်။ လှိုင်းအလျား ၇၀၀ nm ရှိ အနီရောင် အောက်ဘက်တွင် ကပ်နေသော လှိုင်းအလျားရှည်သည် စွမ်းအားနိမ့်စွာရှိပြီးလှိုင်းကို အနီအောက်ရောင်ခြည် ဟုခေါ်ပြီး လှိုင်းအလျား ၄၀၀ nm ရှိသော ခရမ်းရောင်၏ အထက်အလွန်တွင်ရှိနေ သည့် လှိုင်းအလျားတို့ပြီး ဖောက်ထွင်းအားကောင်းသည့် စွမ်းအားမြင့် လျှပ်စစ် သံလိုက်ရောင်စဉ်လှိုင်းများကို ခရမ်းလွန်ရောင်ခြည် (Ultraviolet-UV Ray) ဟု ခေါ်ခြင်းဖြစ်ပါသည်။ ၎င်း၏နောက်တွင် မျက်စိဖြင့်မြင်နိုင်သည့် ထိတွေ့ကိုင်တွယ် ၍လည်းမရသော ပြင်းအားအလွန်မြင့်သည့် ဓာတ်မှန်ရိုက်ရာတွင် အသုံးပြုသော အိမ်စိုက်ရောင်ခြည် (X-rays)နှင့် ကင်ဆာရောဂါကုသနိုင်သော ဓာတ်ကင်ရာတွင် အသုံးများသည့် ဖောက်ထွင်းအားအလွန်မြင့်ပြီး အန္တရာယ်အလွန်များပြားလှသည့် ဂမ္ဘာရောင်ခြည် (Gamma Ray)တို့ စီတန်းလျက်ရှိပါသည်။ ထို့ကြောင့် ခရမ်းလွန် ရောင်ခြည်ဆိုသည်မှာ နေရောင်ခြည်မှလာသော လျှပ်စစ်သံလိုက်လှိုင်းများထဲမှ စွမ်းအားမြင့်သည့် စွမ်းအင်ဖြာထွက်မှုတစ်ခုဖြစ်ပြီး ယင်း၏ပြင်းအားကို ခရမ်းလွန် ရောင်ခြည်ညွှန်းကိန်း (UV Index) ဖြင့် ဖော်ပြပြီး စကေးတန်းဖိုး သုညမှ ၁၀+

အထိ (၁၂)ဆင့် ခွဲခြားထားပါသည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ နှင့် အထက်ကို ကျော်လွန်ပါက သက်ရှိများ၏ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အညွှန်းကိန်း ၈ နှင့် ၁၀ အကြားကို အလွန်မြင့်မားသောအဆင့် (Very High) သတ်မှတ်ထားပြီး အညွှန်းကိန်း ၁၁ နှင့် အထက်ကို လွန်ကဲအဆင့် (Extreme) ဟု သတ်မှတ်ထားရာ မြန်မာနိုင်ငံတွင် အချို့သောဒေသများ၌ အညွှန်းကိန်း ၁၃ အထိရောက်သော အခြေ အနေတွင် ရှိနေပါသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ကမ္ဘာ့အပူပိုင်းဒေသ များဖြစ်သည့် မြန်မာနိုင်ငံအပါအဝင် တောင်ယဉ်စွန်းတန်းနှင့် မြောက်ယဉ်စွန်းတန်း ကြားဒေသများသည် ခရမ်းလွန်ရောင်ခြည်အင်အား အကောင်းဆုံးဒေသများ ဖြစ်ပါ သည်။

ခရမ်းလွန်ရောင်ခြည်တွင် အေ၊ ဘီ၊ ဇီ၊ (UV-A, UV-B, UV-C) အမျိုးအစား (၃)မျိုးရှိရာ မြေကမ္ဘာသို့ ကျရောက်လေ့ရှိသော ခရမ်းလွန်ရောင်ခြည်ထဲတွင် လှိုင်း အလျား ၃၁၅ nm မှ ၄၀၀ nm အထိရှိသော ရောင်ခြည်အေ(UV-A) သည် ၉၅ ရာခိုင်နှုန်းရှိပြီး လူကိုအလွန်အန္တရာယ်များစေသည့် ရောင်ခြည်ဖြစ်ပြီး အရေပြား အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ကာ အရေပြားပျက်စီးခြင်း၊ အရေပြား အိုမင်းရင့်ရော်လွယ်ခြင်း၊ မျက်စိတိမ်ကျခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်းတို့ဖြစ်စေ နိုင်ပါသည်။ ရောင်ခြည်ဘီ (UV-B) မှာ လှိုင်းအလျား ၂၈၀ nm မှ ၃၁၅ nm အထိရှိ၍ ၅ ရာခိုင်နှုန်းသာ ကျရောက်လေ့ရှိပြီး လူကို အန္တရာယ်အသင့်အတင့် ဖြစ်စေပါသည်။ UV-C သည် အရေပြားအတွင်းပိုင်းသို့ ဝင်ရောက်လေ့ မရှိသော် လည်း အရေပြားအပေါ်ယံလွှာ (Epidermic) ကို ထိခိုက်စေကာ နေပူလောင်ခြင်း

အိုဇုန်းလွှာပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုများ အနေဖြင့် နေမှ ခရမ်းလွန်ရောင်ခြည် ဘီလှိုင်း (UV-B) များသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက် မှု ပိုများလာပြီး လူသားတို့၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဂေဟစနစ်၊ ကုန်ပစ္စည်းနှင့် ရာသီဥတုအပေါ် တွင် ကျယ်ပြန့်စွာ ထိခိုက်မှုများဖြစ်ပေါ်စေ

ဖြစ်နိုင်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်ပါသည်။ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီ အတွင်း၌ UV-A ၉၉ ရာခိုင်နှုန်းနှင့် UV-B ၁ ရာခိုင်နှုန်းခန့် ကျရောက်ပါသည်။ တစ်ကမ္ဘာလုံးအနေဖြင့် ကမ္ဘာပေါ်သို့ကျရောက်သော ခရမ်းလွန်ရောင်ခြည် စုစုပေါင်း ၏ ၉၈ ဒသမ ၇ ရာခိုင်နှုန်းမှာ UV-A များသာ ဖြစ်ပါသည်။ လှိုင်းအလျား ၁၀၀ nm မှ ၂၈၀ nm ကြားရှိသော ခရမ်းလွန်ရောင်ခြည်ဘီ (UV-B) မှာ အန္တရာယ် အဆိုးရွားဆုံးပေးနိုင်သော်လည်း ကမ္ဘာ့လေထု အိုဇုန်းလွှာမှ တားဆီးပေးထား သောကြောင့် ကမ္ဘာမြေကြီးပေါ်သို့ကျရောက်မှု အလွန်နည်းပါးပြီး လူများဆီသို့ တိုက်ရိုက်ရောက်မလာနိုင်ပေ။ ထို့ကြောင့် အိုဇုန်းလွှာကြီး မပျက်မစီးရှိနေမည် ဆိုလျှင် UV-A အများစုနှင့် UV-B မဆိုသလောက်သာ ကမ္ဘာမြေပေါ် ရောက်ရှိနိုင် ပါသည်။ အိုဇုန်းလွှာပါးလာ၊ ပေါက်လာမည်ဆိုလျှင်ကား ရောင်ခြည်သုံးမျိုးလုံး လူသားများနေထိုင်သော ကမ္ဘာမြေပြင်ပေါ်ရောက်ရှိပြီးနောက် သက်ရှိ/သက်မဲ့အရာ များအားလုံး ရောဂါဘယများခံစားရပြီး အတိဒုက္ခရောက်ကာ ဆိုးကျိုးရစေမည်မှာ သေချာလှပါသည်။

အိုဇုန်းလွှာပျက်စီးမှု အကြောင်းရင်းများ

လူအများပြောနေကြသည့် အိုဇုန်းလွှာပေါက်သည်ဆိုခြင်းမှာ ၃ မီလီမီတာ ခန့် အထူရှိသည့် အိုဇုန်းလွှာလေးမှာ မလွှဲမရှောင်သာဖြစ်စေ၊ ဆင်ခြင်ခွဲစွာ ဖြစ်စေ လူတို့အသုံးပြုနေကြသော ဓာတုဓာတ်ငွေ့များကြောင့် ပါးလွှာပျက်စီးလာခြင်း ဖြစ်ပါသည်။ လူသားများ နည်းအမျိုးမျိုးနှင့် မြေပြင်မှမြွေလွှတ်လိုက်သော ကလိုရင်း (CL₂) နှင့် ဘရိုမင်း (Br) ပါဝင်သည့် ဓာတ်ငွေ့များသည် ကမ္ဘာ့လေထုအပေါ် လွှာပိုင်းသို့ ရောက်သောအခါ ဓာတ်ပြောင်းလဲမှုများဖြစ်ပေါ်ပြီး အိုဇုန်းလွှာကို ပျက်စီး စေခြင်းဖြစ်ပါသည်။ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများ သည်လည်း အရှိန်အဟုန်ဖြင့် တိုးပွားလာနေပြီး အဆိုပါ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သော မီးခိုးများ၊ စွန့်ပစ်ပစ္စည်းများသည်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေပြီး သက်ရှိသတ္တဝါအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အပြင် ယင်းဓာတ်ပေါင်းများ အငွေ့ပွတ်တက်မှုကြောင့် အိုဇုန်းလွှာပျက်စီးမှုကို အားပေး သက်သို့ ဖြစ်နေပါသည်။ ထိုနည်းတူ နေ့စဉ်နှင့်အမျှ နေ့ညမရွေး လမ်းပေါ်သွား လာနေကြသော မော်တော်ယာဉ်များမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့များဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်တို့သည် လည်း အိုဇုန်းလွှာပျက်စီးမှုကို အားပေးနေသော အချက်များပင် ဖြစ်ပါသည်။ ဓာတု ဆေးပစ္စည်းများဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးဆေးများ၊ သုတ်ဆေးများ၊ စက်မှုလုပ်ငန်းသုံးဆေးများ၊ အိမ်သုံးဆေးများ၊ ကျန်းမာရေးစောင့်ရှောက်မှု သုံးဆေး များ၊ အပင်ပိုးမွှားအန္တရာယ် ကာကွယ်နှိမ်နင်းရေးသုံး ပိုးသတ်ဆေးများ၊ ရောဂါ သတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ အပင်ကြီးထွားစေသည့် ဟော်မုန်းဆေးများ စသည်တို့ကို အလွန်အကျွံသုံးစွဲလာခြင်း၊ သုံးစွဲနည်းစနစ်မမှန်ကန်ခြင်း၊ စည်းကမ်း မဲ့စွန့်ပစ်ခြင်းများကြောင့်လည်း ပတ်ဝန်းကျင်လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်း

မှုဖြစ်စေပြီး အိုဇုန်းလွှာကို ပျက်စီးစေပါသည်။ ထို့ကြောင့် အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ရေးအတွက် ကမ္ဘာ့သူ/သားအားလုံး ပူးပေါင်းပါဝင်ပြီး ပိုင်းဝန်းကြီးပမ်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လက်တွေ့တွင်လည်း နည်းစနစ်တကျ စီမံလုပ်ဆောင် နေကြောင်းကို ကြားသိနေရပါသည်။

အိုဇုန်း

ဤနေရာတွင် အိုဇုန်း (Ozone)အကြောင်းကို အနည်းငယ် တင်ပြလိုပါ သည်။ အိုဇုန်းဆိုသည်မှာ လူသားတို့နေထိုင်ရာ သတ္တလောကကြီးထဲ၌ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်အက်တမ် ၃ လုံး (O₃) နှင့် ဖွဲ့စည်းထားသော မော်လီကျူးတစ်ခုဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၆ မိုင် မှ မိုင် ၃၀ ကြား လေထုအတွင်းမှာ လွင့်မျောလျက်ရှိနေသည့် ပါးလွှာသော ဓာတ်ငွေ့တန်းလေးတစ်ခုသာ ဖြစ်ပါသည်။ ကမ္ဘာ့အိုဇုန်းဓာတ်ငွေ့အားလုံး၏ ၉၀ ရာခိုင်နှုန်းသည် ကမ္ဘာ့လေထုအပေါ်လွှာပိုင်း (Stratosphere) တွင် ကမ္ဘာမြေပြင် မှ အထက် ၁၀ ကီလိုမီတာမှ ၅၀ ကီလိုမီတာအကြားတွင် တည်ရှိနေပါသည်။ ထိုကဲ့သို့ လေထုအပေါ်လွှာပိုင်းတွင် မျောလွင့်နေသည့် အိုဇုန်းဓာတ်ငွေ့များအားလုံး ကို စုစည်းနိုင်မည်ဆိုလျှင် အိုဇုန်းလွှာ၏ စုစုပေါင်းအထူမှာ သုံးမီလီမီတာခန့်သာ ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် လေထုအတွင်း၌ရှိနေသော ဓာတ်ငွေ့အားလုံး ၏ မော်လီကျူး ၁၀ သန်းတိုင်းတွင် အိုဇုန်းမော်လီကျူး သုံးခုမျှသာရှိပြီး ကမ္ဘာမြေ မျက်နှာပြင်နှင့် အနီးကပ်ဆုံး၌တည်ရှိနေသော အိုဇုန်းဓာတ်ငွေ့အား သောက်သုံးရေ ပိုးသတ်ခြင်း၊ လေသန့်စင်ခြင်း၊ ညစ်ညမ်းရေသန့်စင်ခြင်းများ ဆောင်ရွက်ရာတွင် အများဆုံး အသုံးပြုကြပါသည်။

အိုဇုန်းလွှာပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုများ

အိုဇုန်းလွှာပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုများအနေဖြင့် နေမှ ခရမ်းလွန် ရောင်ခြည်ဘီလှိုင်း (UV-B) များသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်မှု ပိုများ လာပြီး လူသားတို့၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဂေဟစနစ်၊ ကုန်ပစ္စည်းနှင့် ရာသီဥတု တို့အပေါ်တွင် ကျယ်ပြန့်စွာ ထိခိုက်မှုများ ဖြစ်ပေါ်စေပါသည်။ လူသားတို့၏ ကျန်းမာရေးထိခိုက်မှုတွင် အရေပြားကင်ဆာ၊ ကိုယ်ခန္ဓာ ခုခံအားကျဆင်းမှု၊ မျက်စိ တိမ်းခွဲခြင်းတို့ဖြစ်စေပါသည်။ လူ၏အရေပြားကို Epidermic ဟုခေါ်ပြီး Horny Layer လွှာ၊ Aqueous Layer လွှာနှင့် Basal Layer လွှာဟူ၍ အလွှာသုံးလွှာ ပါဝင်ပါသည်။ လူ၏ခန္ဓာကိုယ်တွင် ရှိနေသော ဆဲလ်(Cell) များ ပုံမှန်အနေအထားမှ အကြောင်းတစ်စုံတစ်ရာကြောင့် ပုံမှန်အနေအထားအဖြစ် ပြောင်းလဲသွားပြီး မှမမှန်ဆဲလ်များ ပွားများလာခြင်းကို ကင်ဆာဟုခေါ်ပါသည်။ နေရောင်ခြည်သည် လည်း အရေပြားကင်ဆာဖြစ်စေရန် အကြောင်းရင်းတစ်ခုဖြစ်သောကြောင့် ဂရုစိုက် ကာကွယ်ရန် လိုအပ်ပါသည်။ အထက်ပါ အရေပြားလွှာ သုံးမျိုးအပေါ် နေရောင်ခြည် ကျရောက်မှုအပေါ် မူတည်ပြီး Basal လွှာကို ထိခိုက်လျှင် Basal Cell Carcinoma ကင်ဆာနှင့် Squamous လွှာကို ထိခိုက်လျှင် Squamous Cell Carcinoma ကင်ဆာတို့ ဖြစ်နိုင်ပြီး အသက် (၅၀)ကျော်အရွယ်များတွင် ဖြစ်လေ့ ရှိကာ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ ကူးစက်လေ့မရှိပေ။ Melanocytes Cells ကို ထိခိုက်လျှင် Malignant Melanoma ကင်ဆာဖြစ်နိုင်ပြီး အသက် ၂၀ နှင့် ၃၀ ကြား အရွယ်များတွင် အဖြစ်များပါသည်။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်း များဆီသို့ ကူးစက်နိုင်သောကြောင့် ကြောက်စရာအလွန်ကောင်းပါသည်။ သို့သော် အရေပြားကင်ဆာသည် အချိန်မီဆေးကုသလျှင် မသေနိုင်သော ရောဂါဖြစ်သဖြင့် အနီပြောက်၊ အနီစက်၊ အမာရွတ်ပုံစံများပေါ်လာလျှင် ဆရာဝန်နှင့် ခပ်မြန်မြန် ပြသကုသမှု ခံယူရပါမည်။

စိုက်ပျိုးရေးတွင် သီးနှံပင်များကြီးထွားမှုကို ဟန့်တားစေနိုင်ခြင်း၊ သီးနှံပင်များ ၏ အာဟာရဖြစ်စေမှုကို ကျဆင်းစေပြီး အဆိပ်အတောက်ဖြစ်မှုကို တိုးပွားစေနိုင် ခြင်း၊ ဂေဟစနစ်တွင် အပင်များ၏ပင်ပစ္စားနှင့် ပြောင်းလဲစေနိုင်ခြင်း၊ အပင်နှင့် ပိုးမွှားများမျှတနေမှုကို ပျက်စီးစေနိုင်ခြင်း၊ ပင်လယ်အတွင်း အပင်ငယ်များနှင့် သတ္တဝါငယ်များကို ထိခိုက်ပျက်စီးစေခြင်း၊ ပလတ်စတစ်၊ ရော်ဘာ၊ သုတ်တား သည့်ဆေး၊ သစ်သား၊ စက္ကူ၊ သားမွှေးနှင့် ချည်ထည် စသည်တို့ကို ယိုယွင်းစေပြီး ကြာရှည်ခံမှုနှင့် အသုံးဝင်မှု သက်တမ်းလျော့ကျစေနိုင်ခြင်း အစရှိသည့် ဆိုးကျိုး အများကြီးဖြစ်နိုင်ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာကြီးပူဇွန်မှု တိုးပွားစေခြင်း (Global Warming) နှင့် ရာသီဥတုပြောင်းလဲမှု (Climate Change) ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ယခုအချိန်ထိ မိမိတို့နိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ (Ozone Depleting Substances-ODS) ထုတ်လုပ်မှုနှင့် တင်ပို့မှုမရှိသကဲ့သို့ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ (Low-volume ODS Consuming Country) သုံးစွဲမှု နည်းပါးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အိုဇုန်းလွှာပျက်စီးမှုအခြေအနေကို ၁၉၇၀ ခုနှစ်နောက်ပိုင်းမှစတင်၍ ပညာရှင် များက သတိပြုလာကြပါသည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် အန္တာတိက အိုဇုန်း အပေါက်ကို စတင်တွေ့ရှိခဲ့ပြီး ၁၉၈၂ ခုနှစ် နောက်ပိုင်းတွင် အာတိတ်အိုဇုန်းအပေါက် တို့ကို ထပ်မံတွေ့ရှိခဲ့ပါသည်။ အိုဇုန်းလွှာပျက်စီးမှုကြားသည် သန်းပေါင်း ၁၀ စတုရန်း မိုင်ခန့် ကျယ်ပြန့်လာသည်ဟုဆိုပါသည်။ အီတော့၏ တောင်လတ္တီတွဒ်၊ မြောက် လတ္တီတွဒ် ၂၀ ဒီဂရီအတွင်း အိုဇုန်းလွှာပျက်စီးမှုက မရှိသလောက်ဖြစ်ပြီး ၃၅ ဒီဂရီ အတွင်းတွင် အနည်းငယ်လျော့နည်းလာသည့် အခြေအနေတွင်ရှိပါသည်။ မြောက် လတ္တီတွဒ် ၃၅ မှ ၆၀ ဒီဂရီအတွင်း ၃ ရာခိုင်နှုန်းခန့်နှင့် တောင်လတ္တီတွဒ် ၃၅ မှ ၆၀ ဒီဂရီ အတွင်း ၆ ရာခိုင်နှုန်းခန့် လျော့နည်းမှုရှိပြီး ဝင်ရိုးစွန်းနှင့်နီးလေ အိုဇုန်းလွှာ ပမာဏ လျော့နည်းလေလေ ဖြစ်ပါသည်။

သို့သော် မိမိတို့နိုင်ငံ၏ ကောင်းကင်ယံတွင် အိုဇုန်းလွှာပမာဏ အများအပြား ရှိနေဆဲဖြစ်သော်လည်း ကျိုးတိုးကျွတ်ဖြစ်သောနေရာများ၌ ခရမ်းလွန်ရောင်ခြည်များ ဝင်ရောက်လျက်ရှိနေပါသည်။ ၂၀၁၅ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံ တောင်ဘက်ဈား၌ တည်ရှိသော ကော့သောင်းမြို့၌

စာမျက်နှာ ၉ သို့

ပဲခူးရိုးမသစ်ထုတ်လုပ်မှုကို ၁၀ နှစ် ရပ်ဆိုင်းပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

နေပြည်တော် စက်တင်ဘာ ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၂ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်းရစ်ခု မေးမြန်း ဖြေကြားခြင်း ဆောင်ရွက်ကြသည်။



ဒေါ်နီနီမေမြင့် တောင်ကုတ်မဲဆန္ဒနယ်

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော် ကျော်ဦး၏ ပုဂ္ဂလိကကုမ္ပဏီများကို သစ်ခတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့်ရပ်ဆိုင်းရန် နှင့် တရားမဝင်သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာအရေးယူရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် တရားမဝင်သစ် ထုတ်လုပ်မှုကို လျော့ချနိုင်ရန်ရည်ရွယ်၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို ၂၀၁၄ခုနှစ် ဧပြီလ ၁ ရက်မှ စတင်ရပ်ဆိုင်း ခဲ့ပါကြောင်း၊ ကျွန်းနှင့် သစ်မာထုတ်လုပ်မှု လုံးဝရပ်နားရေးနှင့် နှစ်စဉ် တောထွက် (AAC) အောက် လျော့ချထုတ်လုပ် သွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်နိုင်သည့်ပမာဏကိုသာ ချင့်ချိန် ထုတ်လုပ်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီများကို ကိုယ်စားထုတ်လုပ်ခွင့်ပြု မည်မဟုတ်ကြောင်းနှင့် မြန်မာ့သစ် လုပ်ငန်းမှသာ သစ်ထုတ်လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဲခူး ရိုးမသစ်ထုတ်လုပ်မှုကို ၁၀ နှစ် ရပ်ဆိုင်း ပြီး သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

မြေနေရာကို မာဘယ်(လ်) အလှဆင် ကျောက် (အကြီးစား) တူးဖော်ထုတ်လုပ် ခြင်းစီမံကိန်းအတွက် သတ္တုတွင်းဝန်ကြီး ဌာနနှင့် ဗီယက်နမ်နိုင်ငံ Simco Song Da Joint-Stoke Co.,Ltd တို့ စာချုပ် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါသဘော တူညီချက်များအား ပြည်သူ့များသိရှိစေ ရန် ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင်ဒေသ တွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမှုအပေါ် အခြေခံလျက် အမှတ်(၃) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ် ဖြင့် မာဘယ်(လ်) အလှဆင်ကျောက် (အကြီးစား) ထုတ်လုပ်မှုလုပ်ငန်းကို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်တွင် စာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့ပါကြောင်း။



ဦးအုန်းဝင်း ပြည်ထောင်စုဝန်ကြီး

စီမံကိန်းရေးယူ ၅၈၅ ဒသမ ၇၂ ကေ၊ ရင်းနှီးမြုပ်နှံမှုဗဟိုဏ် အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၁၄၇ သန်းဖြစ်ပြီး စာချုပ်သက်တမ်းကာလမှာ ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်ထိ နှစ် ၂၀ ဖြစ်ပါကြောင်း၊ ပြန်အမ်းရန်မလိုဘဲ လက်မှတ်ရေးထိုးမှု ဆိုင်းချက်နှင့် အမေရိကန် ဒေါ်လာ ၅၀၀၀၀ ကို နိုင်ငံတော်သို့ပေးသွင်း ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဘဏ်အမှတ် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကို ထားရှိ ပါကြောင်း၊ ပုံသေမြေငှားရမ်းခအတွက် ထူထောင်မှုကာလ တစ်နှစ်လျှင် ၁ စတုရန်းကီလိုမီတာအတွက် ငွေကျပ် တစ်ဆယ့်လေးသိန်းနှင့် ထုတ်လုပ်မှု ကာလ တစ်နှစ်လျှင် ၁ စတုရန်းကီလိုမီတာ အတွက် ငွေကျပ် သိန်းနည်းနည်းကို ထုတ်လုပ်မှု ကုမ္ပဏီမှ နှစ်စဉ်ပေးသွင်းစေရန် ဆောင် ရွက်လျက်ရှိပါကြောင်း၊ စက်ယန္တရားများ နှင့် စွန့်ပစ္စည်းများတင်သွင်းခြင်းတွင် လက်ရှိ

၂၅ ရာခိုင်နှုန်း၊ MYSICO မှ ၇၅ ရာခိုင်နှုန်း၊ ရောင်းချရေးနှင့် အမေရိကန် ဒေါ်လာ ၇၅၀ နှင့် အထက်ဖြစ်ပါက အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ ၃၀ ရာခိုင်နှုန်း၊ MYSICO မှ ၇၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဖြစ်ပေါ် နေသည့်ပေါက်ဈေးအရ အမေ ရိကန်ဒေါ်လာ(သို့မဟုတ်) ယူရိုငွေဖြင့် သာ ရောင်းချခွင့်ရှိပါကြောင်း၊ လုပ်ကွက် ကြီးကြပ်ရေးကိုယ်စားလှယ်တစ်ဦး အမြဲ တမ်း ထားရှိဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုပ်ငန်းသဘောတူစာချုပ်၌ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အညီအညွတ်အရ ထုတ်လုပ်မှုကာလ စတင်ဆောင်ရွက်ပြီးနောက် စီမံကိန်း၏ ပုံမှန်လုပ်ငန်းဆောင်ရွက်ချိန် လုပ်ငန်း ကုန်ဆုံးချိန်တွင် အမှတ်(၁) သတ္တုတွင်း လုပ်ငန်းပိုင်ပစ္စည်းများ ဖြစ်လာမည်ဖြစ် ကြောင်း၊ ကုမ္ပဏီတည်ဆောက်ရေးကာလ ကို ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင် ဘာလ ၁၂ ရက်မှ ၂၀၁၄ ခုနှစ် စက်တင် ဘာလ ၁၁ ရက်ထိသတ်မှတ်ခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၁၁ ရက် မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်အထိ တိုးမြှင့်ခွင့်ပြုခဲ့ကာ စီးပွားဖြစ် စတင်သောနေ့ကို ၂၀၁၅ ခုနှစ် ဇူလိုင် လ ၁၂ ရက်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ ပါကြောင်း ဖြေကြားသည်။

မာဘယ်(လ်) အလှဆင်ကျောက် ထုတ်လုပ်မှုလုပ်ငန်းမှ ထွက်ရှိလာသော ဓာတ်သတ္တုခွဲ နှင့် ရာခိုင်နှုန်း ပေးဆောင်စေပြီး ထုတ်လုပ်မှုခွဲဝေခြင်း၌ တစ်ကုမ္ပဏီတစ်ရပ်အား အမေရိကန်ဒေါ်လာ ၆၄၉ အောက်ဖြစ်ပါက အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ၂၀ ရာခိုင်နှုန်း၊ MYSICO မှ ၈၀ ရာခိုင်နှုန်း၊ တစ်ကုမ္ပဏီတစ်ရပ်အား ပေးချမ်းရန်အတွက် မြန်မာနိုင်ငံ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ၂၀ ရာခိုင်နှုန်း၊ MYSICO မှ ၈၀ ရာခိုင်နှုန်း ဖြစ်ပါက အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ၂၅ ရာခိုင်နှုန်း၊ MYSICO မှ ၇၅ ရာခိုင်နှုန်း ဖြစ်ပါမည် ဖြစ်ပါကြောင်း၊ မာဘယ်(လ်) ကျောက် ၆၁၂ ဒသမ ၁၄၆ မက်ထရစ်တန်ကို ပြည်သူတင်ပို့ရာတွင် ချ နိုင်ခဲ့သည့်အတွက် သတ္တုတွင်းဦးစီး ဌာနမှ ဓာတ်သတ္တုခွဲ ၃ ရာခိုင်နှုန်းဖြစ် သည့် အမေရိကန်ဒေါ်လာ ၃၂၇၈ ဒသမ ၇၄၂ နှင့် ခွဲဝေမှုအချိုး ၂၀ ရာခိုင်နှုန်းဖြစ် သည့် အမေရိကန်ဒေါ်လာ ၂၀၂၂ ဒသမ ၈၂ ဒေါ်လာ ရရှိပြီးဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ဖြေကြားသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေး ဖြေမြန်း၏ ကျောက်တန်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အအုံ များနှင့်မြန်မာနိုင်ငံတစ်ဝန်းရှိ ရှေးဟောင်း ဘုရားများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီမံစောင့် ရှောက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုယ်စားလှယ် အမှု အမှုဆောင် ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေအရ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရှေးဟောင်းအဆောက်အအုံ သည် ယဉ်ကျေးမှု၊ သမိုင်း၊ ဝိသုဒ္ဓါရေးရာ အသက်ရှာရေး၊ မကျန်ရှိခဲ့လျှင် (သို့မ ဟုတ်) ခေတ်အဆက်ဆက် ပြုပြင်ခြင်း များရှိခဲ့ပါက တိုင်းဒေသကြီးနှင့် ပြည်နယ် (သို့မဟုတ်) ဒေသအဖွဲ့အစည်းများကို သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ခွင့် ပြုလျက်ရှိကြောင်း ကျောက်တန်းမြို့နယ်ရှိ နေရာလေးခုအား ရှေးဟောင်းနေရာအဖြစ် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါ ကြောင်း၊ နယ်မြေဒေသအလိုက် ရှေးဟောင်း အဆောက်အအုံများ မှတ်တမ်းစာရင်း ကောက်ယူပြုစုခြင်းလုပ်ငန်းကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရှေးဟောင်း ဘုရား၊ စေတီနှင့် အဆောက်အအုံများ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနသို့ ဆက်သွယ်အကြောင်းကြား လာပါက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ နည်းပညာပိုင်ဆိုင်ရာ အကြံပြုအကူ အညီပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။ (သတင်းစဉ်)

အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၄



အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ ကျင်းပစဉ်

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့တွင် ကတိသစ္စာပြုရသေးသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးယောနာက လွှတ်တော်ဥက္ကဋ္ဌ ရှေးမောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာ ပြုလွှတ်ပေးလျက် ရပ်နေတော်မူသည်။ “အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။

ရာဝတ်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဤဥပဒေ၏ ကောင်းကွက်၊ ဆိုးကွက် ကို လွှတ်တော်ကိုယ်စားလှယ်များက ပညာရှိ သတိဖြစ်စေမည်ဖြစ်စေရန် ရည်သန်၍ အမြစ်ဖြတ်စဉ်းစားခြင်းကို ရှောင်ကြဉ် ကာ ကျိုးကြောင်းဆက်စပ် တရားမျှတ သောနည်းဖြင့် သုံးသပ်၍ ဆုံးဖြတ်စေ လိုကြောင်း။

လက်ရှိအစိုးရ၏ သက်တမ်းသည် အလွန်နိမ့်ကျသည့်အပြင် အတွေ့အကြုံ လည်းနည်းပါးသဖြင့် အရိုးရှင်းစွာ ခေါက်ရိုးကျိုးနေသော ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားနှင့် နှစ်စဉ် လုပ်ငန်း ချောင်စား ကာလလည်းဖြစ်ပါကြောင်း၊ ထို့ပြင် အနောက်တံခါးနှင့် အရှေ့တံခါး များတွင် လုံခြုံမှုအားနည်းကာ ပြဿနာမကြာခဏ ဖြစ်ပေါ်နေသော ကာလဖြစ်သည့်အတွက် ဥပဒေသည် အချုပ်အခြာအာဏာအတွက် ခြံစည်းရိုး သဖွယ်ဖြစ်သောကြောင့် တည်ဆဲဥပဒေ ကို ခြုံငုံကာကွယ် အစားထိုးနိုင်သော ဥပဒေသစ်ပြဋ္ဌာန်းပြီးမှသာ ဥပဒေ အဟောင်းကို ပယ်ဖျက်သင့်ပါကြောင်း ဆွေးနွေးသည်။

ယနေ့ ကမ္ဘာ့နိုင်ငံအများပြားတွင် အဖျက်အမှော်သမားများသည် တစ်ဦး ချင်းသော်လည်းကောင်း၊ အရ အဖွဲ့ အလိုက်သော် လည်းကောင်း နည်းလမ်း ပေါင်းစုံဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့လူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေတစ်ရပ် ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်း ရန်မသင့်သေးပါကြောင်းနှင့် ရုပ်သိမ်း သည့် ဥပဒေကြမ်းတင်သွင်းလာခြင်းကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။

ကမ္ဘာ့နိုင်ငံအများပြားတွင် အရေးပေါ်စီမံမှုအက်ဥပဒေကို ဖျက်သိမ်း သင့်ကြောင်း တင်ပြထားသည့် ဥပဒေ ကြမ်း၌ ရည်ရွယ်ချက်ကို ဖော်ပြထား ရာတွင် အရေးပေါ်စီမံမှုအက်ဥပဒေကို ထိုစဉ်က နိုင်ငံရေးအခြေအနေအရ လိုအပ်ချက်ကြောင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ကြောင်း၊ ယခုအချိန်တွင် အခြေအနေ အချိန်အခါနှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ နိုင်ငံသူ နိုင်ငံသားများအရေး ဆောင်ရွက် နေသူများကို အချိန်အခါမရွေး ဖမ်းဆီး ချုပ်နှောင်ခြင်း၊ တရားစွဲဆိုထောင်ချခြင်း စသည့်တရားမပြုကျင့်မှုတို့မှ ကာကွယ်ရန် လိုအပ်ခြင်းတို့ကြောင့် ယင်းဥပဒေကို ရုပ်သိမ်းရန်လိုအပ်ကြောင်း ဖော်ပြထား သည်ကို တွေ့ရှိရပါကြောင်း။

ဤဥပဒေသည် ပီလီမန်ဒီမိုကရေစီ ခေတ်တွင် ဒီမိုကရေစီစနစ်များနှင့်အညီ အရေးပေါ်စီမံမှုအက်ဥပဒေကို ဖျက်သိမ်း သင့်ကြောင်း တင်ပြထားသည့် ဥပဒေ ကြမ်း၌ ရည်ရွယ်ချက်ကို ဖော်ပြထား ရာတွင် အရေးပေါ်စီမံမှုအက်ဥပဒေကို ထိုစဉ်က နိုင်ငံရေးအခြေအနေအရ လိုအပ်ချက်ကြောင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ကြောင်း၊ ယခုအချိန်တွင် အခြေအနေ အချိန်အခါနှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ နိုင်ငံသူ နိုင်ငံသားများအရေး ဆောင်ရွက် နေသူများကို အချိန်အခါမရွေး ဖမ်းဆီး ချုပ်နှောင်ခြင်း၊ တရားစွဲဆိုထောင်ချခြင်း စသည့်တရားမပြုကျင့်မှုတို့မှ ကာကွယ်ရန် လိုအပ်ခြင်းတို့ကြောင့် ယင်းဥပဒေကို ရုပ်သိမ်းရန်လိုအပ်ကြောင်း ဖော်ပြထား သည်ကို တွေ့ရှိရပါကြောင်း။

ဦးအုန်းဝင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ဖြေကြားသည်။

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး (၄/၂၀၁၆) ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၄

မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၄/၂၀၁၆)ကို ယနေ့မနက် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပသည်။



အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့ဝင်များဖြစ်ကြသော ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော် ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်း ဖွဲ့စည်းပုံ(မူကြမ်း)ကို ယခင်အစည်းအဝေး (၃/၂၀၁၆) တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ လွှတ်တော်ရုံးဝန်ထမ်းဖွဲ့စည်းပုံကို သီးခြား စီစဉ်ပြုမိန့်ရရှိရေး ကူညီဆောင်ရွက်ပေး နိုင်ပါရန် နိုင်ငံတော်သမ္မတထံသို့လည်း သဝဏ်လွှာပေးပို့ထားပါကြောင်း၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရုံးများအား သီးခြားရုံးများအဖြစ် ဖွဲ့စည်း ရေးကိစ္စနှင့် စပ်လျဉ်းသည့် ပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့သည့် သုံးသပ်တင်ပြချက်ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ သို့ပေးပို့ထားကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်အသီးသီး၏

သဘောထားကို ယခုအစည်းအဝေးတွင် ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြား သည်။ (အပေါ်ပို)

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းများ ချွတ်ချော်လွှဲလွှာမှု မဖြစ် စေရန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွား ကြစေလိုကြောင်း၊ နိုင်ငံတော်အချုပ် အခြာအာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီး အချင်းချင်းအပြန်အလှန် ထိန်းကျောင်းသွားရန် လိုကြောင်း၊ လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် တချို့နေရာများတွင် အခက်အခဲ အချို့ရှိနိုင်ကြောင်း၊ လုပ်ပိုင်ခွင့်ကို သဲကွဲ စွာ သိရှိဖို့လိုအပ်ပါကြောင်း၊ တည်ဆဲ

ဥပဒေများကို လိုက်နာကြစေလိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေ ဖြင့် မိမိတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်ကို သေချာစွာ သိရှိဆောင်ရွက်နိုင်ရန် ကြိုးကြပ်ကြစေလိုကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာသုံးရပ် ဟန်ချက် မပျက်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့အတွင်းရေးမှူး ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက က အစည်း အဝေး (၃/၂၀၁၆) ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ဝင်များဖြစ်ကြသော တိုင်း

ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအပါအဝင် လွှတ်တော်ရုံး သီးခြားစီ ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သုံးသပ်ချက် အပေါ် သဘောထားများကို တင်ပြ ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် များကတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းဖွဲ့စည်းပုံကို စွဲ တစ်နိုင်လုံး လွှမ်းမိုးခြင်းမရှိသော ပြစ်မှုဆိုင်ရာဥပဒေများနှင့် တရားမမှု ဆိုင်ရာဥပဒေတို့နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများက တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရုံးများ ဖွဲ့စည်းပုံကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ဖွဲ့စည်းပုံတွင် ထည့်သွင်း ဆောင်ရွက်ပါက ဥပဒေပြုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့မည် ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးကို မိခင်ဌာနအဖြစ် သတ်မှတ်ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ကြသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်နာယက က နိဂုံးချုပ်အမှာ စကား ပြောကြားသည်။ (သတင်းစဉ်)

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၆)၊ (၁၇) နှင့် (၁၈) တို့အား အောက်တိုဘာ ၆ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်

နေပြည်တော် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြုံးလွင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဩဂုတ် ၄ ရက်တွင် ရွေး ကောက်ပွဲခုံအဖွဲ့ (၁)က လျှောက်ထားခံ ရသူ ဦးပြုံးလွင်အား ရွေးကောက်တင် မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက် လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးလှဆွေက ကျေနပ်မှု

မရှိသဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ် ၁၈ ရက် တွင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၆/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ် သည်။

အမျိုးသားလွှတ်တော်ရွေးကောက် ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင် တို့ပါဝင်သည့် စုံညီ ခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၆/၂၀၁၆)ကို ၂၀၁၆ ခုနှစ် စက်တင် ဘာ ၁၄ ရက်တွင် နှစ်ဖက်လျှောက်လဲ ချက်များနှင့် ပြည်ထောင်စုရွေးချယ်ရုံး မှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် မေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ယင်းအယူခံမှု အတွက် အပြီးသတ် အမိန့်ချမှတ်ခြင်း ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့

နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)က စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆားမူ (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ)အပေါ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက် ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့ သည်။ ၂၀၁၆ ခုနှစ် ဩဂုတ် ၈ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) နှင့် (၄) တို့အရ ဦးဆားမူ သည် တရားမဲ့ပြုကြံ့မှုများ ပြုလုပ် ကြောင်း ပေါ်ပေါက်သဖြင့် ယင်းတရားမဲ့ ပြုကြံ့မှုကြောင့် ရရှိသော မဲများမပါ ရှိပါက လျှောက်ထားသူ ဦးကယ်သည် သာလျှင် ခိုင်လုံမဲအများဆုံးရရှိသူ ဖြစ် သဖြင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက်

(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထား ခံရသူက ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၇/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော် သို့ မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက် ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင် တို့ပါဝင်သည့် စုံညီ ခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၇/၂၀၁၆) ကို ၂၀၁၆ ခုနှစ် စက်တင် ဘာ ၁၄ ရက်တွင် နှစ်ဖက်လျှောက်လဲချက် များနှင့် ပြည်ထောင်စုရွေးချယ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ယင်းအယူခံမှု အတွက် အပြီးသတ် အမိန့်ချမှတ်ခြင်း

ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းဆာလူ (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ)က ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီစိန် [တအာင်း (ပလောင်)အမျိုးသားပါတီ]အပေါ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက် ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့ သည်။ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၀ ရက် တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က လျှောက်ထားခံရသူ ဦးညီစိန်အား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ် လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထား သူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ် ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးစိုင်းဆာ လူက ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်

ဩဂုတ် ၂၂ ရက်တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၈/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ် သည်။

အမျိုးသားလွှတ်တော်ရွေးကောက် ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင် တို့ပါဝင်သည့် စုံညီ ခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၈/၂၀၁၆) ကို ၂၀၁၆ ခုနှစ် စက်တင် ဘာ ၁၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရွေးချယ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေ အကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်ခြင်းကြောင်း သိရ သည်။ (သတင်းစဉ်)

လွှတ်တော်သို့ လာရောက် လေ့လာကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာဇော်ဝင်းမြင့်၊ စဉ့်ကူးမဲဆန္ဒနယ် ၏ မိတ်ဆွေလေးဦး၊ ဦးမျိုးနိုင် ချမ်းအေးသစ်မဲဆန္ဒနယ်၏ မိတ်ဆွေလေးဦး၊ ဦးငြိမ်းသစ် မဟာအောင်မြေမဲဆန္ဒနယ်၏ မိတ်ဆွေ ငါးဦး၊ ဒေါက်တာသန်းဝင်း မြောက် ဥက္ကလာပမဲဆန္ဒနယ်၏ မိတ်ဆွေတစ်ဦး၊ ဦးဇော်နည်မင်း ရွှေကူမဲဆန္ဒနယ်၏ မိတ်ဆွေတစ်ဦး၊ ဦးစောသန်းထွဋ် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)၏ မိတ်ဆွေ ငါးဦး၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၏ မိတ်ဆွေ ၂၉ ဦး၊ NGOs Child Right Working Group (NCRWG) မှ အဖွဲ့ဝင် ၄၇ ဦး၊ အမျိုးသားလွှတ်တော်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွေး၏ မိတ်ဆွေလေးဦး စုစုပေါင်း ၁၉၀ ဦး တို့သည် ယနေ့နံနက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။ (သတင်းစဉ်)

နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မကွေးတိုင်းဒေသကြီးတွင် နေရာ ကျကျ မိုးထစ်ချန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်။ (မိုး/ဇလ)

အနာဂတ်တိုင်းရင်းသားလူငယ်များစိတ်ဓာတ်ခိုင်မာပြီး ပညာတတ်များဖြစ်စေရန် ပြုစုပျိုးထောင်သွားမည်

တွေ့ဆုံမေးမြန်း - တင်မောင်လွင်၊ သိမ်သိမ်မိုး (မြန်မာ့အလင်း)

ဓာတ်ပုံ - မောင်မွှေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၅၄)မှ သင်တန်းသားသင်တန်းသူများ၊ ဆရာဆရာမများက ဂါရဝပြုသြဝါဒခံယူသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်ရှိ ငွေရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါသြဝါဒခံယူပွဲအခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းသား သင်တန်းသူများနှင့် ဆရာ ဆရာမများ၏ အတွေ့အကြုံနှင့် ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မောင်စောမိုးသန်း

ကရင်တိုင်းရင်းသား

နိုင်ငံတော် သမ္မတအိမ်တော်ကို အခုလို လာရောက်ခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ စိတ်ထဲမှာလည်း ပီတိဖြစ်မိတယ်။ သမ္မတကြီးနဲ့ တွေ့ဆုံရမယ်ဆိုတာ စိတ်ထဲမှာတစ်ခါမှ မမှန်းဖူးတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒီသင်တန်းကို စပြီးတက်တုန်းကတော့ မိဘအတွက် ရည်ရွယ်ခဲ့တာပါ။ နောက်တက်ရင်း တက်ရင်းနဲ့ ကိုယ့်လူမျိုးအတွက်ရော တိုင်းရင်းသားအားလုံးအတွက်ပါ ကောင်းအောင်လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိလာခဲ့ပါတယ်။ ဒီသင်တန်းပြီးဆုံးပြီး ဆရာတစ်ယောက်ဖြစ်တာ ဂုဏ်ယူမိပါတယ်။

ကလေးတွေအပေါ်မှာလည်း ကိုယ့်သင်ကြားခဲ့ရတာတွေ ထက် ပိုမိုကောင်းမွန်တာတွေကို သင်ကြားပေးသွားမယ်။ အသိပညာ၊ ဗဟုသုတတွေ ပြန်လည်ပေးပေးမယ်။ အတတ်နိုင်ဆုံး ကိုယ့်မိဘ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ နိုင်ငံတော်အတွက်ပါ တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ ရည်မှန်းထားပါတယ်။ ဒီ



မောင်စောမိုးသန်း



မောင်အယ်မိန်း



မောင်ယောနရုာ



မောင်အောင်သီဟဦး

တွေ့ဆုံရမယ်လို့ တစ်ခါမှ မတွေးထားဘူး။ ဒါပေမယ့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ပညာဆည်းပူးရင်းနဲ့ သင်တန်းပြီးဆုံးသွားတဲ့အခါမှာ ဒေသန္တရလေ့လာခွင့်၊ သမ္မတကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီအတွက် ပြောမပြောတတ်အောင် ဝမ်းသာကျေနပ်မိတယ်။ သင်တန်းပြီးဆုံးသွားတဲ့အခါမှာ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးကို မသိသေးတဲ့ အတွေ့အကြုံတွေနဲ့ အမြင်တွေကို မျှဝေဆောင်ရွက်ပေးဖို့ ရည်မှန်းထားပါတယ်။

မောင်အောင်သီဟဦး

မွန်တိုင်းရင်းသား

အခုလို လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးတဲ့အတွက် အသိအမြင် ဗဟုသုတတွေလည်း အများကြီးရပါတယ်။ ကိုယ့်ဘာသာ မသွားရောက်နိုင်တဲ့ အခုလိုမျိုးခရီးစဉ်ကို စီစဉ်ပေးခဲ့တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီးပြောရရင် သမ္မတကြီး သြဝါဒခံသွားသလိုပဲ

စည်းရုံးရေးမှူးကောင်းတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မနော်လေးလယ်ဖော

ကယားတိုင်းရင်းသား

သမ္မတကြီးပြောတဲ့ သြဝါဒစကားတွေကလည်း အလွန်ပဲလေးနက်ပါတယ်။ နောက်ပြီး ကျွန်မတို့အတွက် ဗဟုသုတတွေ အများကြီး ရရှိပါတယ်။ ကျွန်မတို့က နယ်ကနေလာရတာမို့ တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို ရောက်ခဲ့ရတဲ့အတွက် ဗဟုသုတတွေလည်း အများကြီးရပြီး တိုင်းရင်းသားမောင်နှမတွေနဲ့ အတူတူလာရောက်ရတဲ့အတွက် အလွန်ပဲ ပျော်ရွှင်မိပါတယ်။ ဒီသင်တန်းပြီးသွားတဲ့အခါမှာလည်း ကိုယ့်မှာရှိတဲ့ပညာနဲ့ ရှိသမျှအင်အားတွေနဲ့ မျိုးဆက်သစ်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး သင်ပြပေးသွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိပြီး ချစ်ခင်ခင်လေးစားဖွဲ့ တစ်ဦးနဲ့တစ်ဦး ရန်သူလိုမမြင်ဘဲ မောင်နှမတွေလိုနေထိုင်သွားရင် အလွန်

စည်းလုံးညီညွတ်မှုမှာ ပါဝင်အောင်ကြိုးပမ်းဆောင်ရွက်သွားမယ်။ ကိုယ်သင်ကြားပေးမယ့် တပည့်တွေကိုလည်း အသိပညာဗဟုသုတတွေ ပြန်လည်ပေးပေးမယ်။ ကျွန်မတို့ “ဝ” တိုင်းရင်းသားတွေထဲမှာ စာတတ်တဲ့သူက ရှားတဲ့အတွက် ကိုယ့်ဒေသကိုပြန်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့တိုင်းရင်းသား မျိုးဆက်သစ်တွေကို နောင်တစ်ချိန်မှာ ပညာတတ်မြောက်တဲ့သူတွေဖြစ်လာဖို့အတွက် သူတို့ကို ကိုယ်သိတဲ့ပညာရပ်တွေ သင်ကြားပို့ချပေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။

မလှမြတ်အေး

ပလောင်တိုင်းရင်းသား

သမ္မတကြီး သြဝါဒစကားထဲမှာနယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ အနာဂတ်ကိုပိုတင်ပံ့ပေးဖို့မူလစာရေးပါးအန္တရာယ်ကို အခွင့်အခါသင့်တဲ့အချိန်မှာ ပညာပေးပြောပြဖို့မှာ ကြားထားပါတယ်။ ကျွန်မအနေနဲ့လည်း အတတ်နိုင်ဆုံး ကိုယ်သိတဲ့ အသိပညာဗဟုသုတတွေကို နောင်မျိုးဆက်သစ်တွေအတွက် ပြန်လည်ပေးပေးသွားမှာပါ။ အခုလေ့လာရေးခရီးမှာ



မောင်ခင်လင်းဦး



မနော်လေးလယ်ဖော



မနန်းသင်မိန်းလှိုင်



မအိအိညို



မလှမြတ်အေး



ဒေါ်ခွန်တောင်

သင်တန်းကျောင်းကို တက်ရောက်ခွင့်ရခဲ့တဲ့အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံနေထိုင်ရသလို ကိုယ်မသိခဲ့တဲ့ တိုင်းရင်းသားတွေရဲ့အကြောင်းကိုလည်း သိရတဲ့အတွက် ဝမ်းသာတယ်။ ဒီလိုသိမြင်လာခဲ့ရတဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းဟာ တိုင်းရင်းသားအားလုံးအတွက် အားတစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။

မောင်အယ်မိန်း

“ဝ”တိုင်းရင်းသား

သမ္မတကြီးနဲ့ တွေ့ဆုံခဲ့တာ ခက်ခဲပါတယ်။ သင်တန်းကျောင်းက အခုလိုမျိုး ပို့ပေးပြီးတော့ လက်ခံဆွဲခွင့်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးကို အထူးကျေးဇူးတင်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့ တပြည်းဖြည်းနဲ့ ငြိမ်းချမ်းရေးတွေလည်း ရနေပါပြီ။ ကျွန်တော်တို့လည်း နိုင်ငံတော်အတွက် တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားပါတယ်။

မောင်ယောနရုာ

ရှမ်းတိုင်းရင်းသား

ဒီနေ့ သမ္မတကြီးနဲ့ တွေ့ဆုံပြီး သြဝါဒခံယူခွင့်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီလိုမျိုး လာရောက်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အလွန်ပဲအရေးပါပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက်ဆိုရင် အစိုးရတစ်ရပ်တည်းနဲ့ တင် မရပါဘူး။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိပြီး တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ ပိုင်းဝန်းဆောင်ရွက်မှသာ နိုင်ငံတော်ကြီးလည်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။

မောင်ခင်လင်းဦး

ရခိုင်တိုင်းရင်းသား

ကျွန်တော့်အနေနဲ့ ဆရာအတတ်သင် သင်တန်းပြီးဆုံးသွားရင်တော့ နောက်မျိုးဆက်သစ်ကလေးတွေကို တတ်စွမ်းသမျှ သင်ကြားပို့ချသွားမယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရွာမှာဆိုတော့ ကောင်းကောင်းမွန်မွန် စာသင်ကြားခွင့်မရခဲ့ဘူး။ အခုကလေးတွေ အဲဒီလိုဖြစ်အောင် ကိုယ်ကိုယ်တိုင် အသိပညာဗဟုသုတတွေ ပြည့်စုံအောင် ဆည်းပူးလေ့လာပြီး ပြန်လည်မျှဝေပေးသွားမှာပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရှိမှသာ ရမယ့်အတွက် ကြောင့် အခုဆိုရင် ပြည်သူတွေမျှော်လင့်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေလည်း ပြုလုပ်နေပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကျောင်းရဲ့ရည်မှန်းချက်၊ ရည်ရွယ်ချက်မှာလည်း ပါတဲ့ တိုင်းရင်းသားတွေကို ပြန်လည်သင့်မြတ်အောင် စည်းရုံးတဲ့

ကောင်းမွန်ပြီး နိုင်ငံလည်း ဖွံ့ဖြိုးလာမယ်လို့ ထင်ပါတယ်။

မနန်းသင်မိန်းလှိုင်

ရှမ်းတိုင်းရင်းသား

ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ခုလို စုပေါင်းပြီးသွားရတဲ့ အခါမှာ ကျွန်မတို့ ကျောင်းရဲ့ဆောင်ပုဒ်နဲ့ အညီ စည်းလုံးခြင်းသည် အင်အားဆိုတဲ့အတိုင်း စည်းစည်းလုံးလုံးနဲ့ သွားရတဲ့အတွက်ပျော်စရာကောင်းပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေဖွံ့ဖြိုးသွားတဲ့ဒေသ မသိသေးတဲ့ရှေးဟောင်း အမွေအနှစ်တွေကိုလည်း ဒီခရီးစဉ်ကနေ အများကြီးသိခွင့်ရရှိခဲ့တယ်။ ကျွန်မတို့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ ရှိနေသလို နယ်စပ်ဒေသတွေမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ အနာဂတ် တိုင်းရင်းသားလူငယ်တွေကိုလည်း စိတ်ဓာတ်ခိုင်မာအောင်၊ ပညာတတ်လူငယ်တွေဖြစ်အောင် ပြုစုပျိုးထောင်သွားမယ်လို့ ခံယူထားပါတယ်။

မအိအိညို

“ဝ”တိုင်းရင်းသား

နိုင်ငံတော်သမ္မတကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်မှု လို့ပြောတဲ့အခါမှာ ကိုယ်ကိုယ်တိုင်က အဲဒီတိုင်းရင်းသား

လည်း ကိုယ်မသိသေးတာတွေ တော်တော်များများ သိခွင့်ရခဲ့ပါတယ်။ အခုလိုမျိုးကျောင်းကနေပြီးတော့ လေ့လာရေးခရီးပို့ပေးတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်မရဲ့အနာဂတ် ရည်မှန်းချက်ကတော့ မျိုးဆက်သစ်ကလေးတွေကို ပြည်ထောင်စုစိတ်ဓာတ်၊ ခိုင်မာဖို့အတွက် စည်းရုံးဆောင်ရွက်သွားပါမယ်။

ဒေါ်ခွန်တောင် (ဌာနခွဲမှူး)

ကြီးကြပ်သူ၊ ကာယပညာဦးစီးဌာန

အခုလာရောက်တဲ့ခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီးကိုလည်း တွေ့ရတယ်။ နောက်လေ့လာရေး နေရာတွေလည်း စုံစုံလင်လင်ရောက်တဲ့အတွက် ဝမ်းသာမိပါတယ်။ ခရီးစဉ်ဆောင်ရွက်ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ သမ္မတကြီးပြောပြသွားတဲ့ မိန့်မှာချက်တွေက ကျွန်မတို့ တိုင်းရင်းသားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ မိန့်မှာချက်တွေပါပဲ။ ကျွန်မတို့ကလေးတွေအားလုံးကလည်း လိုက်နာပါမယ်လို့ ကတိပြု ခံယူခဲ့ကြတယ်။ ခရီးစဉ်တစ်လျှောက်လုံးလည်း အဆင်ပြေချောမွေ့ပါတယ်။ ခါတိုင်းနှစ်သွားတဲ့ ခရီးစဉ်က ဒီနှစ်ခရီးစဉ်နဲ့ မတူဘူး။ ဒီခရီးစဉ်က ရှမ်းပြည်ဘက်သွားတဲ့ခရီးစဉ်ထဲပါတဲ့အတွက် အားလုံးဟာ ဗဟုသုတတွေပိုရမယ်လို့လည်း ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။

စာမျက်နှာ ၆ မှ
ခရမ်းလွန်ရောင်ခြည်အဆင့်သည် အန္တရာယ်ရှိသော အညွှန်းကိန်းအဆင့် ၈ စက်များစွာ ကျော်လွန်ပြီး အန္တရာယ်လွန်ကဲသည့်အဆင့် ၁၃ အထိပင် ရောက်ရှိနေခဲ့ပါသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာစာချုပ်များအတိုင်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှသာ ၂၀၅၀ ပြည့်နှစ်နောက်ပိုင်းတွင် အိုဇုန်းလွှာ မူလအခြေအနေသို့ ပြန်ရောက်နိုင်မည်ဟု မျှော်မှန်းထားကြပါသည်။ အိုဇုန်းလွှာနှင့်သက်ဆိုင်သော ဝီယင်နာ ကွန်ဗင်းရှင်း (Vienna Convention) နှင့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် (Montreal Protocol) တို့သာ မပေါ်ပေါက်ခဲ့လျှင် ၂၀၆၅ ခုနှစ်ခန့်၌

ကမ္ဘာကြီး၏အပေါ်ယံ၌ အိုဇုန်းလွှာ၏ သုံးပုံနှစ်ပုံမှာ ပျောက်ကွယ်သွားနိုင်သည်ဟု သိရပါသည်။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ပြုလုပ်ခဲ့သော (၄၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအရ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့သော မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် ချုပ်ဆိုခဲ့သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်စက်တင်ဘာလ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (International Day for the Preservation of Ozone Layer) အဖြစ် သတ်မှတ်ခဲ့ပါသည်။ မွန်ထရီယယ်စာချုပ်အဖွဲ့ဝင်

နိုင်ငံများမှ ၁၉၉၅ ခုနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြပါသည်။ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်သည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော အိုဇုန်းလွှာပျက်စီးခြင်းပြဿနာကို တားဆီးကာကွယ်ရန်အထောက်အကူပြုသည့်အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တားဆီးကာကွယ်ရန်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေပါသည်။ ထို့ကြောင့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်ကို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘောတူစာချုပ်တစ်ရပ်ဟု ဆိုကြပါသည်။
အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါမည်။

မြောက်ကိုရီးယားအားဖိအားပေးရန် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်များ ကုလသမဂ္ဂညီလာခံတွင် တွေ့ဆုံမည်

ဝါရှင်တန် စက်တင်ဘာ ၁၄
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် လာမည့်တနင်္ဂနွေ နေ့တွင် နယူးယောက်၌ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး များနှင့်တွေ့ဆုံပြီး မြောက်ကိုရီးယား၏ နောက်ဆုံး နှုတ်ကမ်းစာအရ အရေးယူတုံ့ပြန်မှုများ ပြုလုပ်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက် တွင် ဖော်ပြခဲ့သည်။



နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရိုဒါ တို့သည် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် တွေ့ဆုံကြမည်ဖြစ်ပြီး မြောက်ကိုရီးယားအား ဖိအားပေးရန် ဆွေးနွေးကြမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်က မြောက်ကိုရီးယားအား ဖိအားပေးရာတွင် ယခုထက် ပိုမိုပါဝင် စေချင်ကြောင်း အမေရိကန်ကာကွယ် ရေးဝန်ကြီး အက်ရှ်ကာတာက အရိပ် အခြည်ပြု ပြောဆိုခဲ့သည်။ (ရိုက်တာ)

သီးခြားရပ်တည်နေသော မြောက် ကိုရီးယားနိုင်ငံသည် ၎င်း၏ငါးကြိမ် မြောက် နှုတ်ကမ်းစာအရ သက်တမ်း သက်တမ်းကို သောကြာနေ့က ပြုလုပ် ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အရေးယူပိတ်ဆို့မှုအသစ် များ ထပ်မံပြုလုပ်နိုင်ရေး ဖော်ပြပါ သုံးနိုင်ငံမှ နိုင်ငံခေါင်းဆောင်များအနေ ဖြင့် ဖိအားပေးလိမ့်မည်ဖြစ်သည်။

တရုတ်အရာရှိသုံးဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲ

ပေကျင်း စက်တင်ဘာ ၁၄

တရုတ်အစိုးရရှေ့နေများက အဂတိလိုက်စားသည်ဟုသံသယရှိသူ အဆင့်မြင့်အရာရှိ သုံးဦးအား တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြောင်း အစိုးရရှေ့နေရုံးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်နိုင်ငံအရှေ့ဘက် ဖူဂျီယန်ပြည်နယ်၏ ဒုတိယမြို့တော်ဝန်ဟောင်း ဇူဂန်အား လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီး အကျိုးအမြတ်ရှာဖွေမှုနှင့် ငွေပမာဏ အတော်များများကို လာဘ်စားမှုဖြင့်စွဲချက်တင်ခဲ့သည်။
တရုတ်ဖောက်ဖျက်မှုထုတ်လုပ်ရေးအုပ်စု၏ဥက္ကဋ္ဌနှင့် ပါတီခေါင်းဆောင် ဇူကွန်ရီအား လုပ်ပိုင်ခွင့်အသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာမှုနှင့် လာဘ်စားမှုဖြင့် တရားစွဲဆိုခဲ့ပြီး တရုတ်အမျိုးသားရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာဟောင်း လောယွန်ယန်အား လာဘ်စားမှုဖြင့် တရားစွဲဆိုခဲ့သည်။
လောင်၏ဝင်ငွေသည် ၎င်း၏တရားဝင် ဝင်ငွေထက်ပိုမိုများပြားခဲ့သော်လည်း ပိုက်ဆံများ မည်သို့မည်ပုံရရှိခဲ့ကြောင်း ရှင်းလင်းပြောပြခြင်းမရှိခဲ့ပေ။ ထို့အပြင် ပိုင်ဆိုင်မှုအခြေအနေအထားကိုလည်း လက်ဝယ်ရှိမှုဖြင့်လည်း တရားစွဲဆိုခဲ့သည်။ (ဆင်ဟွာ)

အစ္စရေးသမ္မတဟောင်း လေဖြတ်ဝေဒနာခံစားရပြီးနောက် အခြေအနေပြန်လည်တည်ငြိမ်လာ

ဂျေရုဆလင် စက်တင်ဘာ ၁၄

အစ္စရေးသမ္မတဟောင်းရီမုန်ပီးရက်စ်သည် လေဖြတ်ဝေဒနာအကြီးအကျယ်ဖြစ် ပွားခဲ့ပြီးနောက် အရေးပေါ်ဆေးဝါးကုသမှုများခံယူနေရကြောင်း ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
၎င်းအား ကုသမှုပြုလုပ်ခဲ့သည့် တဲလ်အဗစ်အနီးရှိ ရီဗာဆေးဝါး ကုသရေးဌာန မှ ဆရာဝန်များက မစ္စတာပီးရက်စ်(၉၃ နှစ်)သည် အရေးပေါ်အခြေအနေအတွင်း ရောက်ရှိနေသော်လည်း အသက်အန္တရာယ်ထိခိုက်ဖွယ်ရာမရှိသေးကြောင်း ပြောဆို ခဲ့သည်။
ဒေါက်တာရာဇီက မစ္စတာပီးရက်စ်သည် တုံ့ပြန်မှုရှိနေဆဲဖြစ်ပြီး ၎င်း၏ လက်များကို ဖျစ်ညှစ်ခဲ့သည်ဟုဆိုသည်။ လေဖြတ်ခြင်းကြောင့် ဦးနှောက်တွင်း သွေးယိုစိမ်းမှုများ ဖြစ်ပွားခဲ့သည်။

အိုဘားမားက ထရန်အား အလုပ်သမားလူတန်းစားအသိမိတ်ဆွေနည်းပါးကြောင်းထောက်ပြ

ဝါရှင်တန် စက်တင်ဘာ ၁၄
အဆုတ်ရောင်ရောဂါကြောင့် ဟီလာရီ

ကလင်တန် ခေတ္တအနားယူစဉ် အမေ ဒီမိုကရက်တစ်ပါတီအနေဖြင့် ဒေါ်နယ် ထရန်အား ဆက်လက်ယှဉ်ပြိုင်ရန်



စက်တင်ဘာ ၁၄ ရက်က ပြောကြားခဲ့ ပြီး အလုပ်သမားလူတန်းစားမျက်နှာသိ နည်းနေသော ရီပတ်ဘလစ်ကန်သမ္မတ လောင်းအား အနိုင်ယူနိုင်ရေးကြိုးစား ရန် တိုက်တွန်းလိုက်သည်။
ကမ္ဘာပေါ်တွင် နှစ်ပေါင်း ၇၀ လုံးလုံး အလုပ်သမား ပြည်သူများအတွက် မသက်ဆိုင်သလိုနေခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် ၎င်းဘဝတစ်လျှောက်လုံးနီးပါး အလုပ်သမားပြည်သူများနှင့် ခပ်ဝေးဝေး နေခဲ့ကြောင်း အိုဘားမားက ပြောကြား ခဲ့သည်။
၎င်းအနားယူတော့မည့် ရှေ့နှစ် နေ့နဂါရီတွင် ဒီမိုကရက်တစ်များအား အိမ်ဖြူတော်တွင် ၎င်း၏နေရာဆက်ခံ ပိုင်ခွင့်ရှိရေးအတွက် တတိယလောက် ကြိုးစားစေချင်ကြောင်း အိုဘားမားက ဆက်လက်ပြောကြားခဲ့သည်။
ဖိအားအများကြီးထဲမှ အမေရိကန် ပြည်ထောင်စုသည် အားကောင်း သထက်ကောင်းလာကြောင်း အိုဘား မားက ပြောကြားခဲ့သည်။ (ရိုက်တာ)



၎င်းအား စိတ်ငြိမ်ဆေးထိုးခြင်းကို လျော့ချခဲ့သည့်နောက် မျှော်လင့်ချက် ပြန်လည်ရရှိလာခဲ့သည်။ သမ္မတဟောင်းကို ဦးနှောက်ပြန်အလုပ်လုပ်လာစေ ရန် စိတ်ငြိမ်ဆေးပေးကာ အောက်စီဂျင်ပေးခဲ့ရသည်ဟု ဒေါက်တာရာဇီက ရှင်းပြ သည်။
မစ္စတာပီးရက်စ်၏မိသားစုဝင်များသည်ခက်ခဲသော အချိန်များကို ရင်တံထိတ် ထိတ်ဖြင့် ကျော်ဖြတ်နေရကြောင်း ပီးရက်စ်၏သားဖြစ်သူချီမီက ပြောကြားခဲ့သည်။ (ဘီဘီစီ)

နှစ် ၃၀ အတွင်း ဂျပန်မီးတောင် ဆာကူရာဂျီမာ အကြီးအကျယ်ပေါက်ကွဲနိုင်ဟု ခန့်မှန်းထား

တိုကျို စက်တင်ဘာ ၁၄

ဂျပန်နိုင်ငံရှိ လှုပ်ရှားသက်ဝင်မှုအရှိဆုံး မီးတောင်တစ်ခုဖြစ်သည့် ဆာကူရာဂျီမာသည် နှစ်ပေါင်း ၃၀ အတွင်း အကြီးအကျယ် ပေါက်ကွဲနိုင်ခြေရှိကြောင်း မီးတောင်၌ ချော်ရည်များ စုပုံလာမှုကိုလေ့လာနေသည့် သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ဘရစ်စတိုတက္ကသိုလ်မှ သုတေသီများက ဂျပန်နိုင်ငံ ကူရှူးကျွန်းပေါ်ရှိနေသော ဆာကူရာဂျီမာမီးတောင်သည် ပေါက်ကွဲ မည့်အသွင်ဖြင့် ခြိမ်းခြောက်လာနေပြီဖြစ်သည်ဟု ဆိုသည်။
အဆိုပါမီးတောင်သည် ဆန်ခိုင်နှုန်းကျွန်းကလီးယားခရိုင်ပေါင်းစုံမှ ၄၉ ကီလိုမီတာ (မိုင် ၃၀)အကွာတွင်တည်ရှိပြီး လူဦးရေ ခြောက်သိန်းရှိသည့် ကာဂိုရီးမားမြို့နှင့် နီးကပ်စွာရှိနေကြောင်း သိရသည်။ ယင်းမီးတောင်သည် ၁၉၁၄ ခုနှစ်က နောက်ဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၅၀ ဦးသေဆုံးခဲ့သည်။
မီးတောင်ပေါ်တွင် ဖိစိတ်ဒေသတွင် တည်ရှိနေသည့် ဂျပန်ကျွန်းစု၌ မီးတောင် ၁၀၀ ကျော်ရှိပြီး ဆာကူရာ ဂျီမာမီးတောင်သည် နှစ်စဉ်နှစ်တိုင်း မီးခိုးပြာများထွက်ပေါ်လာပြီး ပေါက်ကွဲမှုအသေးစားများ ပုံမှန်ဖြစ်ပွားလေ့ရှိကြောင်း သိရ သည်။ ဂျပန်အာဏာပိုင်များက မီးတောင်အား အနီးကပ်စီမံထိန်းချုပ်လျက်ရှိပြီး ပြည်သူများအား မီးတောင်အနီးသွားရောက်ခြင်း ကို တားမြစ်ထားသည်။ (ဘီဘီစီ)



ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီရုံးများအား NCA စာချုပ် လက်မှတ်ရေးထိုးထားသောနေရာများတွင် ဆက်လက်ဖွင့်လှစ်မည်

ရန်ကင်း စက်တင်ဘာ ၁၄

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ရုံးများအား NCA လက်မှတ်ရေးထိုးထားသော နေရာများတွင် ဖွင့်လှစ်လျက်ရှိပြီး ခြောက်နေရာအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း JMC-U သတ္တမအကြိမ် ဒုတိယအစည်းအဝေးမှ သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ သတ္တမအကြိမ် ဒုတိယအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ရန်ကင်းရုံးခွဲ၌ ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။ (ယာဝု)

“လေးနေရာကတော့ JMC-S လုပ်ပြီးသွားပြီ။ ရှမ်း၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပါ။ ပဲခူးနဲ့ ချင်းအတွက် ဆက်လုပ်ပါမယ်။ ပဲခူးတိုင်းဒေသကြီးကတော့ အောက်တိုဘာမှာလုပ်မယ်။ ချင်းပြည်နယ်အတွက် နိုဝင်ဘာအစည်းအဝေးပြီးရင် ဆက်လုပ်ပါမယ်။ အောက်တိုဘာ ၁၄ ရက် ပဲခူးမှာ JMC-S ဖွဲ့ဖို့ အကြမ်းဖျင်းလျာထားတယ်။ ချင်းကတော့ နိုဝင်ဘာလ အစည်းအဝေးကျမှ သတ်မှတ်ဖို့ သဘောတူထားတယ်။ ပဲခူးအတွက်တော့ တောင်ပူမှာဖွဲ့ပါမယ်။ ချင်းပြည်နယ်အတွက်ကတော့ ဟားခါးမှာဖွဲ့မှာပါ”ဟု JMC-U ၏ အတွင်းရေးမှူး(၁)ဒေါက်တာ ရွှေခါးရဲကပြောသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)နှင့် ကမ္ဘာ့ကုလသမဂ္ဂ (UN) တို့အကြား တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို ပဲခူးတိုင်းဒေသကြီးတွင် ဖွဲ့စည်းရေးနှင့် ချင်းပြည်နယ်တွင် JMC-S ဆက်လက် ဖွဲ့စည်းရေးကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး (JMC) ဆိုင်ရာ အချက်အလက် စနစ်များထားရှိမည့် ကိစ္စရပ်များနှင့် နယ်မြေသတ်မှတ်မှု (Demarcation) ကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အသုံးစရိတ်များနှင့်ပတ်သက်၍ JMC-U ၏ အတွင်းရေးမှူး (၂) ဝိုင်းမူးကြီးဝဏ္ဏအောင်က “JMC က အခုလုပ်ပတ်နေတဲ့ လုပ်ငန်းတွေအတွက် ဘတ်ဂျက်ကတော့ အခုလေးလစာ(စက်တင်ဘာကနေဒီဇင်ဘာအထိ) အတွက် UN ကနေ ထောက်ပံ့ပါတယ်။ နောက် သုံးနှစ်စာအတွက် ထောက်ပံ့ပေးနိုင်ဖို့ကိုလည်း UN နဲ့ပဲဆွေးနွေး



နေပါတယ်”ဟုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ လက်ရှိလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုများအား UNDP မှ ထောက်ပံ့ပေးလျက်ရှိပြီး ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာရွှေခါးရဲက “အခုကနေ ဒီဇင်ဘာအထိ ဒေါ်လာတစ်သိန်းကျော် လောက်ကုန်မယ်။ ဒီနှစ်ကုန် ဇန်နဝါရီ ၁ ရက်နေ့က စလုပ်နိုင်မယ်။ Global ဘတ်ဂျက် သုံးနှစ်စာအတွက်ကတော့ ကျွန်တော်တို့ ဒေါ်လာ ၁၅ သန်းလောက်မှန်းထားတယ်။ UNDP နဲ့ပဲ ညှိနေတယ်။ JMC လုပ်ငန်းတစ်ခုလုံးကို UNDP ရဲ့ထောက်ပံ့မှုအောက် ကသွားမယ်။ အလျှင်က ဘယ်နိုင်ငံတွေပါလဲတော့ မသိပါဘူး”ဟု ပြောသည်။

နယ်မြေပိုင်းခြားသတ်မှတ်မှုများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး

အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S က ကမကထပြု၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖက်တပ်မှူးများ ဆွေးနွေးမည်ဖြစ်ကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ JMC တွင် ပါဝင်နိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် JMC-U မှ အရပ်သားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး၍ လာမည့်နိုဝင်ဘာတွင် ပြုလုပ်မည့် JMC-U အစည်းအဝေးတွင် ဆုံးဖြတ်ချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းမူးကြီးဝဏ္ဏအောင်က မိုင်းရှင်းလင်းရေး JMC-U အစည်းအဝေးတွင် ဆွေးနွေးမည့်ကိစ္စနှင့်ပတ်သက်၍ “မိုင်းရှင်းလင်းရေးကိစ္စအတွက် ကရင်ပြည်နယ်မှာ ရေပြေးစီမံချက်ထားပြီး လုပ်ဖို့ရှိပါတယ်။ ဒါကို မနက်ဖြန်မှာဆွေးနွေးသွားပါမယ်”ဟု ပြောသည်။

သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဝိုင်းမူး

နယ်မြေပိုင်းခြားသတ်မှတ်မှုအတွက် တပ်မတော်မှတပ်မှူးများနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ တပ်မှူးများကော်မတီဖွဲ့၍ ဆွေးနွေးမည်

နေပြည်တော် စက်တင်ဘာ ၁၄

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ကို တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်သည့် ကိစ္စရပ်များအားဖြေရှင်းပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တို့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ သတ္တမအကြိမ်အစည်းအဝေးကို ရန်ကင်းမြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်လျက်ရှိသည်။ ကော်မတီမှ ဆက်လက်လုပ်ဆောင်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရဲအား တွေ့ဆုံမေးမြန်းခဲ့သည်။

ဒေါက်တာရွှေခါးရဲ (အတွင်းရေးမှူး-၁) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)

မေး။ အခုလုပ်နေတဲ့ JMC-U အစည်းအဝေးမှာ နယ်မြေပိုင်းခြား သတ်မှတ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်ဆိုတာ သိရပါတယ်ဆရာ။ ဘယ်လိုခွဲခြားသတ်မှတ်ဖို့ ညှိနှိုင်းခဲ့တယ်ဆိုတာလေး ပြောပြပေးပါ။

ဖြေ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးတုန်းက အချို့ကိစ္စတွေကို နောက်မှဆွေးနွေးမယ်ဆိုတာ ရှိပါတယ်။ အဲဒါကတော့ အချို့အဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်တာ ရှိပါတယ်။ အချို့အဖွဲ့အစည်း

နဲ့ နယ်မြေသတ်မှတ်တာ မရှိသေးပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အခုအစည်းအဝေးမှာ ဆွေးနွေးတာ သဘောတူညီချက်တွေ ရရှိပါတယ်။ အဲဒါကတော့ တပ်မတော်ဘက်ကလည်း အဲဒီနယ်မြေ (မသတ်မှတ်ရသေးတဲ့ နယ်မြေ)နဲ့ ပတ်သက်ပြီးတပ်မှူးတွေပါတဲ့ အဖွဲ့ဖွဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း သူတို့နဲ့သက်ဆိုင်တဲ့ နယ်မြေအတွက် တပ်မှူးတွေပါတဲ့ အဖွဲ့ဖွဲ့ပြီး ကော်မတီအဖွဲ့ဖွဲ့ဖို့ကနေ အသေးစိတ်ညှိနှိုင်းဆွေးနွေးကြဖို့ဆိုပြီး သတ်မှတ်ပါတယ်။ အဲဒီလို ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ကနေ ကမကထပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေးပေးဖို့ သဘောတူခဲ့ပါတယ်။

မေး။ အခုတလော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံမတိုင်မီနဲ့ ပြုလုပ်အပြီးမှာထိတွေ့မှုတွေ ခဏခဏဖြစ်နေပါတယ်။ မဲသေဝါစွဲလို့မျိုးပေါ့။ အဲဒီအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) က ဘာတွေ ဆောင်ရွက်ပေးခဲ့ပါသလဲ။

ဖြေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် NCA ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပူးတွဲစည်းဆောင်မှုနစ်နာနဲ့ သွားမယ်ဆိုတာ ပါထားပါတယ်။ ဒီတော့ ပူးတွဲအကောင်အထည်ဖော်မှုကိုထင်ဟပ်ပြီး ကျွန်တော်တို့ လုပ်နေပါတယ်။ JMC က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကနေပေါ်လာတာပါ။ ဒီတော့ JMC ဆိုတာကNCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေနဲ့သာ သက်ဆိုင်ပါတယ်။ အခုဖြစ်နေတာတွေက လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ နေရာတွေမှာပါ။ မဲသေဝါမှာ ဖြစ်တဲ့ကိစ္စက JMC ရဲ့ဘောင်အတွင်းမှာမရှိလို့ ကျွန်တော်တို့ လုပ်ပိုင်ခွင့် မရှိပေမယ့် ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်တဲ့အပေါ် တင်ပြဆွေးနွေးတာကတော့ ရှိပါတယ်။ ဖြစ်နေတာက DKBA ခွဲထွက်နဲ့ တပ်မတော်နယ်ခြားစောင့်တပ် BGF ကြားဖြစ်နေတဲ့အတွက် ကျွန်တော်



ဒေါက်တာ ရွှေခါးရဲ

တို့က NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့သူတွေမို့ ပြောပိုင်ခွင့်မရှိပါဘူး။ ဒုတိယအနေနဲ့ကတော့ လက်မှတ်ရေးထိုးတာ မထိုးတာကတော့ တစ်ပိုင်းပါ။ ဒီလိုအချိန်မှာတိုက်ပွဲဖြစ်နေတာ မကောင်းပါဘူး။ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာသင့်ပါတယ်။

မေး။ NCA လက်မှတ်ထိုးထားတဲ့ နေရာတွေမှာ ချိုးဖောက်မှုတွေ ရှိလာခဲ့မယ်ဆိုရင်ကော JMC နဲ့ပတ်သက်တဲ့ ဘယ်လိုအဖွဲ့တွေက ဖြေရှင်းပေးနိုင်မလဲခင်ဗျာ။

ဖြေ။ ချိုးဖောက်မှုတစ်ခုခုရှိလာမယ်။ အသံကြားလာမယ်ဆိုရင် သွားရောက်စစ်စစ် အတည်ပြုရေးအဖွဲ့ (Verification Team) ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့ အခုအစည်းအဝေးမှာ သဘောတူပြီးပါပြီ။ သူတို့ကနေ စစ်ဆေးဆောင်ရွက်မှာပါ။ စစ်စစ်အတည်ပြုရေးအဖွဲ့ (Verification Team)က နည်းပညာအထောက်အကူအတွက် လိုအပ်ရင် နိုင်ငံခြားသားတွေကိုခေါ်ယူခွင့်ရှိပါတယ်။ ပြည်ထောင်စုအဆင့် ကော်မတီကိုရုံးအဖွဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနဲ့ ဒုတိယအလုပ်အမှုဆောင် ညွှန်ကြားရေးမှူးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း သဘောတူပြီး ဖြစ်ပါတယ်။

မေး။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်

အထောက်အပံ့ကို ဘယ်ကရယူနေလဲဆရာ။

ဖြေ။ JMC ရဲ့လုပ်ငန်းတစ်ခုလုံးကို UNDP ရဲ့ထောက်ပံ့မှု အောက်က သွားပါမယ်။ အခုကနေ ဒီဇင်ဘာလကုန်တော့ ဒေါ်လာ တစ်သိန်းကျော်လောက် ကုန်ပါမယ်။ ဒါကလည်း UNDP က ထောက်ပံ့တာပါ။ Global ဘတ်ဂျက်သုံးနှစ်စာအတွက်ကတော့ ကျွန်တော်တို့ ဒေါ်လာ ၁၅ သန်းလောက်မှန်းထားတယ်။ ဒီနှစ်ကုန် ဇန်နဝါရီ ၁ ရက်နေ့က စလုပ်နိုင်မယ်။ UNDP နဲ့ညှိနေတယ်။ လောလောဆယ်မှာတော့ ဒါကအဆင်မပြေသေးဘူး။ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကော်မတီက ဝန်ထမ်းတွေမရှိဘူး။ ရုံးမရှိဘဲ နေ့စဉ်အလုပ်တွေ လုပ်နိုင်မှာမဟုတ်ပါဘူး။

မေး။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်လာဖို့အတွက် လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲနေတာ အဖြေသိရပြီလားခင်ဗျာ။

ဖြေ။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပိုမိုပါဝင်လာဖို့အတွက် လုပ်ငန်းလမ်းညွှန်ကိုတော့ ကျွန်တော်တို့ အခြေခံမူလောက်ပဲ ချပေးပါတယ်။ ဆက်လက်ပြီးတော့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပါမယ်။ ဒီကိစ္စကိုတော့ JMC-U ရဲ့ ဒုတိယပွဲကြီးဖြစ်တဲ့ ဦးကိုကိုကြီးက တာဝန်ယူပါမယ်။ ဒါမျိုးလုပ်နိုင်ဖို့အတွက် ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်နဲ့ တွေ့ဆုံချိန်မှာလည်း ပြောပြထားပါတယ်။

မေး။ ကျေးဇူးတင်ပါတယ်။ မိုင်းရှင်းလင်းရေးက JMC လုပ်ငန်းစဉ်မှာပါတော့ သူ့အတွက်ကောဘယ်နေရာတွေမှာ စတင်ပြုလုပ်မယ်ဆိုတာလေး ပြောပေးပါခင်ဗျာ။

ဖြေ။ မနက်ဖြန်မှာတော့ မိုင်းရှင်းလင်းရေးအဖွဲ့တွေ ကိစ္စရပ်များကို ဆွေးနွေးပါမယ်။ လောလောဆယ် ကရင်ပြည်နယ်အတွက်ပဲ ရှေ့ပြေးလုပ်ပါမယ်။

NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များဖွဲ့စည်းခဲ့ရာ ယနေ့အထိရမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ တွေ့ဆုံမေးမြန်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဝိုင်းမူး

သီပေါမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇော်ယဉ်ကျေးမှုနှင့် ဆွမ်းကြီးလောင်းလှူပွဲကျင်းပမည်



သီပေါ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၏ ကျက်သရေဆောင်ရွေးဟောင်းသမိုင်း

ဝင် သီပေါမဟာမြတ်မုနိဘုရားကြီး၏ ဗုဒ္ဓပူဇော်ယဉ်ကျေးမှု(၁၂၁)ကြိမ်မြောက် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် မြို့နယ်

လုံးကျွတ် သံသဒါန ဆွမ်းကြီးလောင်း လှူပွဲကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်

နံနက်က သာသနာ့ဗိမာန်တော် ဓမ္မာရုံ၌ ကျင်းပမည်။

ယမန်နှစ်က မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇော်ယဉ်ကျေးမှုမှာ ငွေကျပ် သိန်း ၁၀၀ ကျော်ရှိပြီး ယခုနှစ်တွင် လည်း ရဟန်း၊ ရှင်သာမဏေ ၁၄၄၇ ပါး တို့ကို စာရေးတံမဲဖောက်၍ ပဒေသာ ပင်များပြုလုပ်ကာ ရိုးရာယဉ်ကျေးမှု မပျက် လှူဒါန်းပူဇော်ကြမည်ဖြစ် သည်။

သီပေါမဟာမြတ်မုနိဘုရားကြီးကို မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ ပုံတော်အတိုင်း သီပေါစော်ဘွားကြီး စောကြာခိုင်နှင့် ဆွေတော်မျိုးတော် များက လွန်ခဲ့သော နှစ်ပေါင်း ၁၂၅ နှစ်ခန့်က စတင်သွန်းလောင်းပူဇော်ခဲ့ ခြင်းဖြစ်ကာ ရှေးဟောင်းသမိုင်းဝင်ဘုရား တစ်ဆူဖြစ်ပြီး သီပေါမြို့၏ ကျက်သရေ ဆောင်လည်းဖြစ်သည်။ **စိုင်း(သီပေါ)**

မဟာဒုက္ခစာရေးတံမဲ ဟိုမိန်းမြို့၌ လှူဒါန်း

ဟိုမိန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့တွင် သံယာတော် ၉၆ ပါးအား မဟာဒုက္ခစာရေးတံမဲပွဲကျင်းပ၍ ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဝိသုဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ကျင်းပမည်။

ရှေးဦးစွာ မဟာဒုက္ခစာရေးတံမဲ ပြုပြင်ပေးရန်အတွက် လှူညှိလှူပေးပူဇော်ခံ ပြီး မိန့်ကြား၍ လှူဒါန်းခွင့်ရရှိသည့်အလှူရှင်နေအိမ်သို့ ရှမ်းအိုးစည်အဖွဲ့များ၊ ဓမ္မ စကြာအဖွဲ့များဖြင့် ပင့်ဆောင်၍ သုံးရက်တိတ်အပူဇော်ခံမည်ဖြစ်သည်။

ဟိုမိန်းမြို့၌ စာရေးတံမဲပွဲကျင်းပ၍ ဆွမ်းကပ်လှူဒါန်းပွဲကျင်းပခဲ့သည်မှာ မြောက် နှစ်တိုင်တိုင်ရှိဖြစ်ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)



ရှင်ဥပဂုတ္တမီးပျော့ပူဇော်ပွဲနှင့် ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

ကျောက်ကြီး စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ရှင်ဥပဂုတ္တ မီးပျော့ပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်က ပွဲတော်ကျင်းပရေး ကော်မတီ မှုန့်ဦးတို့ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပွဲတော်ဖြစ် မြောက်ရေးနာယက ကုန်းကျောင်းပရိယတ္တိစာသင်တိုက်မှ တိုက်အုပ်ဆရာတော် ဦးစွန်းမာနှင့် ဆရာတော်သံယာတော် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပွဲတော်ဖြစ်မြောက်ရေး ဆပ်ကော်မတီ မှ တာဝန်ရှိသူများ၊ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ တက် ရောက် ဖွင့်လှစ်ကာ စက်တင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်

ဖြစ်ကြောင်း သိရသည်။

ပွဲတော်ရက်အတွင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်၄၅ ဦး လာရောက်ဖျော်ဖြေမည်ဖြစ်

သည်။

ကျောက်ကြီးမြို့နယ် ကျေးရွာအုပ်စု များမှ လှေလှော်ပြိုင်ပွဲဝင် ၈၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တက်ခတ်

ယိမ်းနှင့် ချောတိုင်တက်ခြင်းများ ပြုလုပ်

သွားမည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ကပြောသည်။

ခင်ကို(ကျောက်တံခါး)



ရွှေဆံတော်စေတီမြတ်ကြီး ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပရေးစည်းဝေး

ပြည် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ လေးဆူဘော်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီးတွင် (၂၆၀၅) နှစ်ပြည့်ဗုဒ္ဓပူဇော်ပွဲနှင့် (၁၁၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ် တော် အပူဇော်ခံပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်ကရွှေဆံတော်ရင်ပြင်တော်ရှိ မြတ်စွယ်တော်တိုက်၌ ကျင်းပရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးဦးတင်မောင်ဝင်းက အမှာစကားပြောကြားသည်။

ယင်းနောက်ရွှေဆံတော်ဂေါပကအဖွဲ့ဝင်များကိုယ်စား ပွဲတော်ကျင်းပရေး ဒုတိယ ဥက္ကဋ္ဌ ဦးမြဝင်းက ပွဲတော်ကျင်းပခြင်းကိစ္စနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ **မောင်ရွှေဝင်း(ပြည်)**

ဂျပန်-မြန်မာ နှစ်နိုင်ငံကုန်သည်များပူးပေါင်းဆောင်ရွက်မည်

မန္တလေး စက်တင်ဘာ ၁၄

ဂျပန်နိုင်ငံ Nobeoka ဒေသထွက်ကုန်များနှင့် မန္တလေးဒေသထွက်ကုန်ပစ္စည်းများ၊ MJC ကျောင်းသားများ၏ စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ အလှူကုန်စည်ကုန်ပစ္စည်းများပြုပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက MRCCI မန္တလေးကုန်သည်များနှင့် စက်မှု ကုန်သည်အသင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ **ကျော်ထူး**

ပြည်ပအဝယ်နည်းပါးခြင်းနှင့် ဈေးကွက်ပွင့်လင်းမြင်သာမှုမရှိခြင်းများကြောင့် နှမ်းစိုက်တောင်သူများ အရှုံးပေါ်

မကွေး စက်တင်ဘာ ၁၄

မကွေးမြို့နယ်အတွင်း ယခုနှစ် ဝဲ၊ နှမ်း ရာသီ ဈေးကွက်အစတွင် သီးနှံဈေးနှုန်း ကျဆင်းမှုများပြားခဲ့သဖြင့် ယမန်နှစ် ကထက် တောင်သူများပိုမိုအရှုံးပေါ် လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ သီးနှံဈေးနှုန်းများ ကျဆင်းရခြင်းမှာ ပြည်ပအဝယ်နည်း ပါးနေခြင်းနှင့် မကွေးမြို့ကုန်သည်ကြီးများ အသင်းတွင် ဖွဲ့စည်းခဲ့သော ကုန်စည်ခိုင် အဖွဲ့ဝင် ကုန်သည်ကြီးများက ကုန်စည်ခိုင် ဈေးကွက်အတွင်း ရောင်းဝယ်မှုမပြုလုပ် ကြဘဲ ဈေးကွက်ပွင့်လင်းမြင်သာမှုမရှိ ပွဲရုံ များတွင် ဝယ်ယူနေကြသောကြောင့် ဈေးနှုန်းများကျဆင်းခဲ့သည်ဟု မကွေး မြို့နယ်ကုန်သည်ကြီးများအသင်းမှ သိရ သည်။

“ယမန်နှစ် စက်တင်ဘာလက နှမ်းအဖြူနှင့် နှမ်းအနီ တစ်တင်းလျှင်

အမြင့်ဆုံးဈေးနှုန်း ငွေကျပ် ၃၇၀၀၀ ဝန်းကျင် ရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၃၂၀၀၀ ဝန်းကျင်၊ နှမ်းအနက် ငွေကျပ် ၃၆၀၀၀ ဝန်းကျင်၊ စမုံနှမ်း အနက် ဈေးနှုန်းမှာလည်း ယမန်နှစ်က အမြင့်ဆုံးဈေးနှုန်း တစ်တင်းလျှင် ငွေကျပ် ၇၆၀၀၀ ဝန်းကျင်ခန့်၊ ယခုနှစ် တွင် ငွေကျပ် ၄၆၀၀၀ မှ ၄၅၀၀၀ အထိ ဈေးနှုန်းများကျဆင်းလာခဲ့ခြင်းကြောင့် စမုံနှမ်းနက်စိုက်တောင်သူများ အထိနာ လျက်ရှိကြောင်း စမုံနှမ်းနက် စိုက်ပျိုးသူ ကန်ပြားကျေးရွာနေ တောင်သူတစ်ဦး က ပြောသည်။

“ယခုနှစ် နှမ်းဈေးနှုန်းတွေက အလွန်ကြီးတက်ဖို့လည်း မမြင်ဘူး။ ကုန်စည်ခိုင် ဖွင့်ပြီးပေးမယ့် တချို့ ကုန်သည်တွေက ဈေးကွက်ရုံပြင်ပမှာပဲ လိုက်ဝယ်နေကြတယ်။ အဲဒီ ဖောက်ပြန် မှုကြောင့် ဈေးကွက်ကို ပွင့်လင်းမြင်သာ

စွာ မသိရဘူး။ ဈေးပြန်တက်ဖို့အတွက် ပြည်ပကဝင်နေတဲ့ စားအုန်းဆီတွေကို လည်း ပိတ်ပစ်ရမယ်။ ရန်ကုန်ရုံးချုပ်မှာရှိ တဲ့ ကုန်သည်ကြီးတွေကလည်း ဈေးနှုန်း အတည်တကျဖြစ်ဖို့အတွက် တာဝန်ရှိ ပါတယ်။ တာဝန်သိသိနဲ့ ဝိုင်းဝန်း ပူးပေါင်းကြမှသာ တောင်သူများဘဝ တိုးတက်မြင်မားလာမှာပါ”ဟု ကုန်စည် ခိုင်ဥက္ကဋ္ဌဦးတင်မြင့်က ပြောသည်။

ယခုနှစ် နှမ်းစိုက်ရာသီတွင် အလုပ် သမားစရိတ်များ နှစ်ဆခန့်မြင့်တက်ခဲ့ ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဝဲ၊ နှမ်းအထွက်နှုန်းများ လျော့ကျခဲ့မှုနှင့် သီးနှံဈေးနှုန်းများ ကျဆင်းခဲ့မှုများ ကြောင့် မြို့နယ်အတွင်းရှိ တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။ မကွေးမြို့နယ်သည် ယာစိုက်တောင် သူများပြားသော မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဘဏ်မှ တောင်သူများ

အား လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲ နှုန်းချေးငွေများပေးခဲ့သော် လည်း၊ ယာစိုက်တောင်သူများအတွက်

ယာတစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းသာ ထုတ်ချေးနေသဖြင့် လာမည့်နှစ် များတွင် စိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေး

ပေးစေလိုကြောင်း ယာလုပ်ငန်းလုပ်ကိုင် သူ နှမ်းစိုက် တောင်သူတစ်ဦးက ပြော သည်။ **ကျော်ဇေယျ**



လှိုင်သာယာ၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း အခမဲ့ဖွင့်

ရန်ကုန် စက်တင်ဘာ ၁၄

ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ခိုင်စုကျေးရွာ သီတာလမ်း၌ အလျား ၄၅ ပေ၊ အနံ ၆ ပေ ၃၀ ရှိမြေနေရာတွင် Decolond Co., Ltd မှ ဦးကျော်ခင်နှင့် ဒေါ်မွှေးမွှေးမိသားစုက ငွေကျပ် သိန်း ၅၀၀ အကုန် အကျခံကာ တစ်ထပ်တိုက်ခံ ရေမီးအစုံအဆောက်အအုံကိုဆောက်လုပ်၍ ကျေးရွာအခမဲ့ဆေးခန်းအဖြစ် အသုံးပြုရန် လှူဒါန်းကြောင်းသိရသည်။

အဆိုပါအဆောက်အအုံကို စက်တင်ဘာလပထမပတ်က ပီတိလူမှုကူညီရေးအသင်း(စမ်းချောင်း) သို့ လွှဲပြောင်းပေးပြီးနောက် နေ့စဉ် နံနက် ၈ နာရီမှစတင်၍ ပိတ်ရက်မရှိ ပုံမှန်ဆရာဝန်သုံးဦး၊ သူနာပြုဆရာမ လေးဦးတို့က အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

အလုပ် သမားစရိတ်များ နှစ်ဆခန့်မြင့်တက်ခဲ့ ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဝဲ၊ နှမ်းအထွက်နှုန်းများ လျော့ကျခဲ့မှုနှင့် သီးနှံဈေးနှုန်းများ ကျဆင်းခဲ့မှုများ ကြောင့် မြို့နယ်အတွင်းရှိ တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။ မကွေးမြို့နယ်သည် ယာစိုက်တောင် သူများပြားသော မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဘဏ်မှ တောင်သူများ

မြဝတီမြို့၌ ဒေသန္တရ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိ

မြဝတီ စက်တင်ဘာ ၁၄

မြဝတီမြို့အမှတ်(၅) ရပ်ကွက် မြန်မာ့လုပ်စစ်ဓာတ်အားပေးရုံနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းအကြားတွင် လက်လုပ်မိုင်းတစ်ခုတွေ့ရှိခဲ့ကြောင်း မြဝတီမြို့မှရဲစခန်းမှ သိရသည်။

စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က အကြော်ရောင်းချသူ မမိုးသန္တာ (၃၆ နှစ်) က မီးမွှေးရန်အတွက် ပလတ်စတစ်ကောက်ယူစဉ် မိုင်းဟုယူဆသော အရာကိုတွေ့သဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပြသည်။

သတင်းအရ နယ်မြေစံတစ်ရပ်ရပ်များမှတစ်ဆင့်တစ်သားများ သွားရောက် ရှင်းလင်းရာ M-150 အချို့ရည်လင်းဖြင့်ပြုလုပ်ထားသော ယမ်း၊ ကျောက်ခဲအသေး များ၊ စနက်တစ်ရပ်ရပ်၊ ဆားကစ်ပြားတစ်ခု၊ ပါဝါဓာတ်ခဲအသေးနှစ်လုံးတို့အား ဖြူနီ ဝိုင်ယာကြိုးတို့ဖြင့်ချိတ်ဆက်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်ခု ဖြစ်ကြောင်းတွေ့ရှိရပြီး စစ်မြေပြင်အင်ဂျင်နီယာတစ်ဦးမှညနေ ၄ နာရီခန့် ၂၀တွင် ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

ဒီကော်အေဒွဲထွက်အဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၂ ရက် နောက်ပိုင်း ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များတွင် မိုင်းထောင်မှု ခြောက်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ငါးကြိမ်ခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။ **တင်ဝင်းလှိုင်(ကော့ကရိတ်)**



အမြန်လမ်းတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်

နေပြည်တော် စက်တင်ဘာ ၁၄

ရန်ကင်း-မန္တလေး အမြန်လမ်းမကြီး ပေပင် လေးအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ်(၂၆၆/၂) နှင့် (၂၆၆/၃) အကြားနေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ဝင်း မောင်းနှင် လာသည့်အိမ်စီးကား ဟွန်ဒါအမျိုးအစား မော်တော်ယာဉ်သည် ယနေ့ညနေ ၇ နာရီ ကျော်က ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ကာ တိမ်းမှောက်ခဲ့သည်။ **(ယာပုံ)**



ယမ်းရဲတပ်ဖွဲ့မှ သတ်မှတ်အမြန်နှုန်း၊ ကျော်လွန်မောင်းနှင်သောယာဉ်များ အား အမြန်နှုန်းတိုင်းကိရိယာဖြင့် Mobile စနစ်အသုံးပြုကာ အမြန်လမ်း ယနေ့တွင် ၁၇ စီး နှစ်ရက်ပေါင်း ၅၆ စီး တစ်လျှောက်အရေးယူဆောင်ရွက်လျက် ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရှိရာ စက်တင်ဘာ ၁၃ ရက်က ၃၉စီး၊ သိရသည်။ **သန်းဦး (လေးမျက်နှာ)**

သပိတ်ကျင်းမြို့နယ်၌ ဘိန်းဖြူနှင့် စိတ်ကြွေးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သပိတ်ကျင်း စက်တင်ဘာ ၁၄

သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲကင်းစခန်းမှ ရဲကင်းမှူး ရဲအုပ် အောင်ကျော်မိုးနှင့် ပြင်ဦးလွင်ခရိုင် မူးယစ်တပ်ဖွဲ့ (၁၆) မှ ရဲအုပ်အေးထွန်းတို့ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ရက် ညနေ ၇ နာရီခွဲက တွင်းငယ်-မိုးမိတ်ကားလမ်းတွင် မိုးမိတ်မြို့နယ် ဘက်မှလာသော ဆိုင်ကယ်ယာဉ်မောင်း မောင်စံအား ရပ်တန့်စစ်ဆေးရာ စိတ်ကြွ ရှေးသွပ်ဆေးပြားများနှင့် ဘိန်းဖြူ ကာလာတန်ဖိုး ငွေကျပ် ၁၂၂၄ သိန်းတန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဦးပလောင်ကြီးထံမှ စိတ်ကြွေးသွပ်ဆေးပြား ၃၉ထုပ်ကို ငွေကျပ် ရှစ်သိန်းဖြင့် လည်းကောင်း၊ ဘိန်းဖြူ ဆပ်ပြာခွက် ၈၈ ခွက်ကို ငွေကျပ် ၁၉၂ သိန်းဖြင့်လည်းကောင်း ဝယ်ယူကာ ဝန်းကျင်မြို့နယ် ပဲခူးကျေးရွာသို့ ပြန်လည်ရောင်းချရန် သယ်ဆောင် လာခြင်း ဖြစ်သည်။

အလားတူ စက်တင်ဘာ ၁၃ ရက်က မူးယစ်တပ်ဖွဲ့ (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သိန်းဇီမြို့အဝင် အိမ်စိတ်တယ်တိုင်းကိတ်အနီး ရွှေမန္တလာ ခရီးသည်တင်မန်လုံယာဉ်ကိုရှာဖွေရာ ခုံအမှတ် (၁၃) တွင် လိုက်ပါလာသူ မခေါ်(နီ) နန်ထံမှ စိတ်ကြွေးသွပ်ဆေးပြား ၁၂၀၀၀ ကိုလည်းကောင်း၊ ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ် သံတောကျေးရွာအုပ်စု သာသနာပုန်း-တောင်ခြေ ကျေးရွာသွား ကားလမ်းပေါ်တွင် လမ်းလျှောက်လာသူ မောင်ထီးအားရှာဖွေရာ စိတ်ကြွ ရှေးသွပ်ဆေးပြား ၁၁၅၈ ပြားလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ **ထွန်းထွန်းနိုင်(ကျောက်ဆည်)**

ယမ်းတုံးများနှင့် TNLA တံဆိပ်ပါ စစ်သုံးဝတ်စုံများ သိမ်းဆည်းရမိ

မူဆယ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မူဆယ်ကျေးရွာ (မန်ဟန်အစု) တွင် စက်တင်ဘာ ၁၃ ရက်က ယမ်းတုံးများနှင့် TNLA တံဆိပ်ပါ စစ်သုံးဝတ်စုံများ၊ စစ်စိမ်းချုပ်ဝတ်တန်ဆာတစ်စုံတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နယ်မြေစံတစ်ရပ်ရပ်မှ တပ်ရင်းမှူးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက အဆိုပါ မူဆယ်ကျေးရွာ (မန်ဟန်အစု) တွင် နေထိုင်သော မောင်ဦး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ၎င်းကိုနေအိမ်၌မတွေ့ရဘဲ ဇနီးဖြစ်သူ မအိမ်ဆာ၊ သားဖြစ်သူ မောင်သန့်ဇင်ဦးနှင့် ဇနီးသည်၏မိဘနှစ်ဦးကိုသာ တွေ့ရှိရသည်။

မအိမ်ဆာအားမေးမြန်းရာ မောင်ဦးသည် မိမိနှင့်စကားများပြီး အိမ်မှထွက်သွား

သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနေ့က နေအိမ်ထင်းတံ အတွင်း ဆက်လက်ရှာဖွေရာ ထင်းပုံအတွင်းမှ TNT ယမ်း(၄x၂x၁) အရွယ် ၂၀၀ ဂရမ် အလေးချိန်ရှိ ယမ်းတုံး ၂၂ တုံး၊ ရင်ဘတ်နှင့် လက်မောင်းတို့တွင် TNLA တံဆိပ်ပါ ပြောက်ကျားအင်္ကျီ သုံးထည်၊ ပြောက်ကျား တောင်းဘိတ်ထည်၊ တံဆိပ် တပ်ဆင်ထားခြင်းမရှိသော အိမ်စီးရောင်လျှာထိုးထုပ်သုံးလုံး၊ စစ်စိမ်းရောင် ကျောပိုး အိတ်တစ်လုံး၊ စစ်စိမ်းရောင် ချုပ်ဝတ်တန်ဆာတစ်စုံ တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ဦး၏ဇနီး မအိမ်ဆာ(၃၃ နှစ်) ကို မူဆယ်မြို့ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရိုးသျှား

ဓားကိုင်သောင်းကျန်းသူအား အရေးယူ

ကျောက်တံခါး စက်တင်ဘာ ၁၄

ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် မြို့ချောင်း၊ မင်းလှ စိန်ကန်လန်ကားလမ်း ဘေး မိုင်တိုင်အမှတ်(၄၇/၅) သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းအနီး လူတစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်းသတင်းအရ သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ လူထွန်း(၃၁ နှစ်) ဆယ့်လေးရွာနေသူသည် အရိုးအသွား နှစ်ပေခြောက်လက်မခန့်ရှိ ဓားဦးချွန်ဓားရှည်အားကိုင်ဆောင်၍ ရန်ပြုနေသဖြင့် ဖမ်းဆီးခဲ့ပြီး ဖဒိုနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုသိန်းအေး(ဖဒို)

အသိပေးကြေညာချက်

ပြင်ဦးလွင်မြို့၊ ၁-ကွက်၊ စန်းသီတလမ်း၊ အမှတ် ၁၀၂ နေကျွန်းမိတ်ဆွေ ဒေါ်စန်းစန်းအေး၏ လွှဲအပ် ညွှန်ကြားချက်အရ အောက်ပါအတိုင်းအသိပေးကြေညာအပ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ပြင်ဦးလွင် ကွင်း၊ ကန်တော်ကြီးဒေသ၊ စိုက်ပျိုးမြေ(၄)ဧကအား မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေး လုပ်ငန်း၊ နှစ်ရှည်ပင်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဌာန(စိုက်မွေးလုပ်ငန်း)၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း၏ ကော်ဖီစိုက်ပျိုးခွင့်ကို စိုက်ပျိုးကြီးခင်မောင်ကြည် အမည်ဖြင့် ရရှိခဲ့ပါသည်။ ကျွန်ုပ်၏မိတ်ဆွေသည် အဆိုပါကော်ဖီစိုက် ပျိုးစိုက်ပျိုးခွင့်ရသူ စိုက်ပျိုးကြီးခင်မောင်ကြည်ထံမှ (၁၀-၂-၂၀၀၉)ရက်တွင် ဝယ်ယူ ခဲ့ပါသည်။ သို့အတွက် ကျွန်ုပ်၏မိတ်ဆွေက အဆိုပါကော်ဖီစိုက် လုပ်ပိုင်ခွင့်ကို မိမိအမည်သို့လွှဲ ပြောင်းနိုင်ရန် အလို့ငှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းရုံးသို့ လျှောက်ထားမည်ဖြစ်သဖြင့် ကန့်ကွက်လိုသူမည်သူမဆို ဤကြေညာချက်ထုတ်ပြန်ချက်မှစ၍ ခုနစ်ရက်အတွင်း ကျွန်ုပ်၏မိတ်ဆွေထံသို့ဖြစ်စေ၊ ကျွန်ုပ်၏ထံသို့ဖြစ်စေ ခိုင်လုံသော စာရွက်စာတမ်းအထောက်အထားအပြည့်အစုံဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် အဆိုပါ ရက်ကျော်လွန်ပါက အမည်ပြောင်းလျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြား ချက်အရ သိစေအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-

ဦးစိုးနိုင်လင်း	ဦးအောင်သော်ဖြိုး	ဒေါ်နန်းဝတ်ရည်စိုး	ဦးစိုးအေး
LL.B	LL.B	LL.B	B.A(Law),LL.B
အထက်တန်းရှေ့နေ	အထက်တန်းရှေ့နေ	အထက်တန်းရှေ့နေ	တရားလွှတ်တော်ရှေ့နေ

အမှတ်-၉၃၊ ရွှေမြင်တင်ဘုရားလမ်း၊ ၁၂-ညကွဲရပ်၊ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင်မြို့

ကျပ်သိန်း ၃၀၀၀/၄၀၀၀အောက် စက်မှုမြေကွက်ဝယ်လိုသည်။

စက်မှုမြေ (၁) ဧက ဝန်းကျင် ဝယ်လိုသည်။

ဈေးနှုန်းချိုသာစွာ ရောင်းနိုင်သူ ဦးစားပေးမည်။

ရုံးချိန်အတွင်း-ဖုန်း-၀၉-၄၅၀၀၅၆၉၃၇၊ ၀၉-၇၉၅၉၀၀၁၄၁

ဖခင်အမည်မှန် မိုးညွှန်းမြို့၊ အထက(၁)တက္ကသိုလ် ဝင်တန်း(E)မှ မအိအိဖြိုး၏ဖခင် အမည်မှန်မှာ ဦးကြည်လင် ဖြစ်ပါ သည်။	ဖခင်အမည်မှန် မိုးညွှန်းမြို့၊ အထက၊ အုတ်ကျင်း တက္ကသိုလ်ဝင်တန်း(B)မှ မချိုဇင် ထက်၏ ဖခင်အမည်မှန်မှာ ဦးမြင့်ရွှေ ဖြစ်ပါသည်။
ဦးကြည်လင်	ဦးမြင့်ရွှေ

ဖခင် အမည်မှန်
မိုးညွှန်းမြို့၊ အထက၊ ဘီလူး တက္ကသိုလ်ဝင်တန်း(B)မှ မသန္တာအောင်၏ ဖခင်အမည်မှန်မှာ ဦးစိုးဝင်း ဖြစ်ပါသည်။

ဖခင် အမည်မှန်
မိုးညွှန်းမြို့၊ အထက၊ ဘီလူး တက္ကသိုလ်ဝင်တန်း(B)မှ မချိုဇင် ထက်၏ ဖခင်အမည်မှန်မှာ ဦးစိုးဝင်း ဖြစ်ပါသည်။

ဦးစိုးဝင်း

မွေးသက္ကရာဇ်အမှန်

တနိုင်း အထက တက္ကသိုလ်ဝင် တန်း(A)မှ မောင်ဇော်ဒန်အောင်၏ မွေးသက္ကရာဇ်အမှန်မှာ ၁၁-၁-၂၀၀၁ ဖြစ်ပါကြောင်း။

မောင်ဇော်ဒန်အောင်

သမီးအဖြစ်မှ အမွေပြတ်ခွန်လွှတ်ခြင်း

သံတွဲမြို့နယ်၊ ငပလီမြို့၊ ရေ၊ ရပ်ကွက်နေ ကျွန်တော် ဦးမောင်ချိုနှင့် ကျွန်မ ဒေါ်ဝင်းကြည်တို့၏ သမီးကြီး မသူဇာလွင် ၁၁/သတန(နိုင်) ၀၇၄၉၃၂သည် မိဘများ၏ဆိုဆုံးမမှု ကို နာခံမှုမရှိဘဲ မိဘများကုန်သိက္ခာ ကျဆင်းစေခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းတို့ကို အကြိမ်ကြိမ် လုပ်ဆောင်ပြီး မိမိဆန္ဒအလျောက် နေအိမ်မှဆင်းသွားပါသဖြင့် သမီး အဖြစ်မှ အမွေပြတ်ခွန်လွှတ်လိုက်ပါ သည်။ နောက်ဆောင် ၎င်းနှင့်ပတ်သက် ၍ မည်သည့်ကိစ္စမျှ တာဝန်ယူဖြေရှင်း ပေးမည် မဟုတ်ပါကြောင်း ကြေညာ အပ်ပါသည်။

ဖခင်-ဦးမောင်ချို
၁၁/သတန(နိုင်) ၀၀၆၇၈၀
မိခင်-ဒေါ်ဝင်းကြည်
၁၁/သတန(နိုင်) ၀၀၆၇၉၆

အမည်မှန်နှင့် မွေးသက္ကရာဇ်အမှန်

ဒီးမော့ဆိုမြို့နယ် အထက-ခွဲ ထီးမိုးကလုံး တက္ကသိုလ်ဝင်တန်းမှ မင်းမာ၏ ဖခင်အမည်မှန်မှာ ဦးစော လီးရယ်ဖြစ်ပြီး မွေးသက္ကရာဇ်အမှန်မှာ ၃-၆-၂၀၀၀ ဖြစ်ပါကြောင်း။

အမည်မှန်နှင့် မွေးသက္ကရာဇ်အမှန်

ဦးကလေးရယ်၏ သား ဒီးမော့ဆို မြို့နယ်၊ အထက-ခွဲ ထီးမိုးကလုံးမှ မောင်လီရယ်၏ အမည်မှန်မှာ မောင်လီး ရယ်ဖြစ်ပြီး မွေးသက္ကရာဇ် အမှန်မှာ ၁၆-၇-၂၀၀၀ဖြစ်ပါကြောင်း။

ဖခင်အမည်မှန်

မြင်းမြို့မြို့နယ်၊ ဖျော်ဘွယ်မြို့ကျေးရွာ အထကကျောင်းခွဲ စတုတ္ထတန်းမှ မောင်မောင် ယ်ဖြိုး၏ ဖခင်အမည်မှန်မှာ ဦးကျော်စေ လှိုင် ၉/မခန(နိုင်) ၁၉၃၃၇၀ ဖြစ်ပါ ကြောင်း။

ဦးကျော်စေလှိုင်

မိဘအမည်မှန်

တနိုင်း အထက တက္ကသိုလ်ဝင် တန်း(A)မှ မောင်တူးခေါင်၏ မိဘ အမည်မှန်မှာ ဦးအင်ဘက်မိ-ဒေါ်ကွမ် ဒီးကော့ ဖြစ်ပါကြောင်း။

ဦးအင်ဘက်မိ-ဒေါ်ကွမ်ဒီးကော့

ကွပ်ကဲမှုပုဂ္ဂိုလ် (မန္တလေး) တွင် ၂၄ နာရီ Hot-Line ဖုန်းနံပါတ် ၁၉၉ အား စတင်လက်ခံ

မန္တလေး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုပုဂ္ဂိုလ် (မန္တလေး) တွင် ပြည်သူ့လူထုမှ ၂၄ နာရီ သတင်းပေးဆက်သွယ်ခေါ်ဆိုနိုင်သည့် Hot-Line ဖုန်းနံပါတ် ၁၉၉ အား စက်တင်ဘာ ၁၄ ရက်မှ စတင်လက်ခံလျက်ရှိသည်။ ခရိုင်အတွင်းဆက်သွယ်ခေါ်ဆိုမည်ဆိုပါက ကြီးဖုန်း၊ MPT၊ Ooredoo၊ Telenor၊ MEC ဖုန်းများမှ မည်သည့်ဖုန်းဖြင့် မဆို ၁၉၉ သို့ တိုက်ရိုက်ဆက်သွယ်ခေါ်ဆိုနိုင်သည်။ အခြားတိုင်းဒေသကြီး၊ ခရိုင်များမှ ဆက်သွယ်ခေါ်ဆိုလိုပါက ဖုန်း ၀၂-၂၅၁၉၉ သို့ခေါ်ဆိုနိုင်ကြောင်း သိရသည်။

Hot-Line ဖုန်းနံပါတ် ၁၉၉ အား ကွပ်ကဲမှုပုဂ္ဂိုလ် (မန္တလေး) တွင် ၂၄ နာရီ အတွင်း ဖုန်းရစ်လုံးဖြင့် တစ်ချိန်တည်းတစ်ပြိုင်တည်း လက်ခံပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် မှုခင်းကျဆင်းရေးနှင့်ဆိုင်သော သတင်းအချက်အလက်များ၊ ယာဉ်တိုက်မှုများနှင့်ပတ်သက်သောသတင်းများ ပေးပို့နိုင်ကြောင်းနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသောမှုခင်းကျဆင်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များအား ပြည်သူ့လူထုမှ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Facebook Page အား စက်တင်ဘာ ၁၅ ရက်တွင် စတင်ဖတ်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ Page မှသတင်းများဖတ်ရှုလိုပါက Mandalay Police Facebook Page အား Like ပြုလုပ်ထားနိုင်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ဒေသများသို့ ဆန်အိတ်နှင့် မြေနေရာဖိုးများ လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၁၄
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရည်အသင်းမှ ဩဂုတ်လ ဒုတိယပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေသရှိ ကျွန်းလျားရှည်ကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု ၁၃၉ စုအတွက် ငွေကျပ် ခုနစ်သိန်းတန်ဖိုးရှိ ဆန်အိတ်များနှင့် ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် မြေနေရာအသစ် ပြန်လည်ချထားနိုင်ရန် မြေဧကတစ်ဧကလျှင် ငွေကျပ် ကိုးသိန်းနှုန်းဖြင့် မြေသုံးဧကအတွက် ငွေကျပ် ၂၇ သိန်းတို့ကို လှူဒါန်းကြရာ ကျေးရွာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

နိုင်ငံတစ်ဝန်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းဖို့

မြန်မာ ယူ-၁၉ အသင်း ဩစတြေးလျကို ရှုံးနိမ့်

သတင်း-ညီမြတ်သော်တာ

စက်တင်ဘာ ၁၄
ပီယက်နမ်နိုင်ငံ ဟန်ဇိုးမြို့၌ ကျင်းပလျက် ရှိသည့် ၂၀၁၆ အာဆီယံ ယူ-၁၉ ဖြိုင်ပွဲ အုပ်စု(ခ) ဒုတိယနေ့ကို ယနေ့ညနေပိုင်း က ဆက်လက်ကျင်းပရာ မြန်မာ ယူ-၁၉ အသင်း ဩစတြေးလျ ယူ-၁၉ အသင်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ရလဒ်ကောင်းရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဩစတြေးလျနှင့် ခြေစွမ်းပိုင်းကွာဟမှု၊ တစ်ဦးချင်း ဘောလုံးပညာ ကွာဟမှုတို့ကြောင့် ရှုံးပွဲဖြင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းသည် ယခုပွဲရှုံးနိမ့်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် ရုန်းကန်ရတော့မည်ဖြစ်ပြီး လက်ကျန်သုံးပွဲတွင် အမှားပြုလုပ်၍ မရတော့ပေ။ ဩစတြေးလျအသင်းသည် နှစ်ပွဲဆက် အနိုင်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းသည် အင်ဒိုနီးရှားကိုအနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို လေးနေရာအထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ဩစတြေးလျအသင်းမှာလည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲ



ဓာတ်ပုံ-MFF

မြန်မာအသင်းနှင့် ဩစတြေးလျအသင်း ယှဉ်ပြိုင်နေစဉ် များစွာပြုလုပ်ခဲ့သည်။ ပွဲအစတွင် မြန်မာ ကြောင့် ဩစတြေးလျအသင်း စိတ်ကြိုက် အသင်းက ခံစစ်အသားပေးကစားခဲ့သော မိနစ် ၃၀ အတွင်း နှစ်ဂိုး

ရရှိခဲ့သည်။ ဩစတြေးလျအသင်းအတွက် ဂိုးများကို ၇ မိနစ်နှင့် ၂၇ မိနစ်တွင် ဒီဂျန်က သွင်းယူခဲ့ခြင်းဖြစ်သည်။ နှစ်ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် မြန်မာအသင်းပြန်လည် တိုက်စစ်ဆင်လာနိုင်ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ၄၃ မိနစ်တွင် တိုက်စစ်မှူး စအောင်ပြည့်ကို၏အနီးကပ်ပိတ်သွင်းယူမှုကို ဩစတြေးလျဂိုးသမား ကာကွယ်နိုင်ခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာအသင်း တိုက်စစ်အားပြုကစားခဲ့ပြီး ဩစတြေးလျခံစစ်ပိုင်း ခက်ခက်ခဲခဲ ဖျက်ထုတ်ခဲ့ရသည်။

မိနစ် ၆၀ နောက်ပိုင်းတွင် ဩစတြေးလျအသင်းပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တတိယအနိုင်ဂိုးကို ၈၂ မိနစ်တွင် စကော့သ်က သွင်းယူခဲ့သည်။ အခြားပွဲတွင် ကမ္ဘောဒီးယားအသင်းက လာအိုအသင်းကို သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် နှစ်ပွဲကစား သုံးမှတ်သာရရှိသေးသောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိသည်။

မြန်မာအသင်းသည် အုပ်စုတတိယပွဲအဖြစ် စက်တင်ဘာ ၁၆ ရက်တွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ကျောင်းကုန်း ရေဘေးသင့်ပြည်သူများအား ဆန်အိတ်များလှူဒါန်း

ကျောင်းကုန်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အေးချမ်းသာယာခန်းမ၌ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့လှူဒါန်းခြင်းကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။ အခမ်းအနားတွင် ရွှေသံလွင်မီဒီယာကုမ္ပဏီမှ အကြီးတန်းအမှုဆောင်အရာရှိ ဦးသန်းထိုက်က ရေဘေးသင့်ပြည်သူများ စားဝတ်နေရေးတွင် အရေးအကြီးဆုံးဖြစ်သည့် ဆန်ကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဆန် ၂၅၆၄ အိတ်အတွက် ငွေကျပ်သိန်း ၅၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီထံ

ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်က လှူဒါန်းသည့် အလှူငွေကျပ် သုံးသိန်းနှင့် ပစ္စည်းကိုးမျိုးကို ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ကိုယ်စားလှယ် ဦးရွှေသွင်က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝိုင်းတာထောင်မြို့နယ် အမှတ်(၂) ရပ်ကွက် မေပူလမေပူရဲတပ်အသင်းအဖွဲ့မှ နာယက ဦးစိုးအေးက အလှူငွေကျပ် နှစ်သိန်းကို လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

ပိုးဇာဘောင်

တံဆိပ်ရိုက်နည်းသင်တန်း အခြေခံ(၆)ရက် အဆင့်မြင့်(၆)ရက်

သင်တန်းပြီးလျှင် ငွေကြေးအိတ်ဖြင့် ကိုယ်ပိုင်လုပ်ငန်း စတင်ထောင်နိုင်ပါသည်။

09-73172753
09-450578020

မြေကွက်များဝယ်လိုသည်

ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ဒဂုံတောင် မြို့နယ်များရှိ မြေကွက်များ ဝယ်လိုပါသည်။ ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်ပါ။

ဖုန်း- ၀၉-၂၆၀၆၆၄၄၈၀၊ ၀၉-၂၆၀၆၆၄၄၉၀

ဖခင်အမည်မှန်

မိတ္ထီလာမြို့ Scholár ကိုယ်ပိုင် အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်းမှ မောင်စိုးသန်း၏ ဖခင်အမည်မှန်မှာ ဦးစိုးစိုး(ဇ/မထလ(နိုင်)၀၂၉၇၂၉) ဖြစ်ပါကြောင်း။ ဦးစိုးစိုး(ဇ/မထလ(နိုင်)၀၂၉၇၂၉)

ဖခင်အမည်မှန်

ရေတောရည်မြို့နယ် အထက်(ခ) ရွှေကြက်ယက် တက္ကသိုလ်ဝင်တန်းမှ မောင်စိုးကျော်၏ ဖခင်အမည်မှန်မှာ ဦးမြင့်စွေ ၇/ရတလ(နိုင်)၀၆၂၀၆၆ ဖြစ်ပါကြောင်း။ ဦးမြင့်စွေ ၇/ရတလ(နိုင်)၀၆၂၀၆၆

ဖခင်အမည်မှန်

ရေတောရည်မြို့နယ် အထက်(ခ) ရွှေကြက်ယက် တက္ကသိုလ်ဝင်တန်းမှ မမြင့်မြင့်အေး၏ ဖခင်အမည်မှန်မှာ ဦးမြင့်စွေ ၇/ရတလ(နိုင်)၀၂၉၇၂၉ ဖြစ်ပါကြောင်း။ ဦးမြင့်စွေ ၇/ရတလ(နိုင်)၀၂၉၇၂၉

Armstrong FLOORING Myanmar 1st Commercial Flooring

သက်တမ်း ၂၀ နှစ်အထိ အသုံးပြုနိုင်

စိတ်ကြိုက် ဒီဇိုင်းဖော် ခင်းကျင်းနိုင်

Polish ပြန်တင်ပြီး အသစ်အတိုင်း သုံးနိုင်

Special Promotion ကျင်းပ ၃.၈ သိန်း → 2.2 သိန်း

Marketed by: Home Distribution Group

Building - N, Room No. (33,34) သီရိရတနာ လက်တားဈေး၊ သုဗ္ဗမာလမ်း၊ ဧရာဝတီလော အရေးမြေ တားဝင်းအနီး၊ မြောက်ဥက္ကလာပ

09 79 700 70 88
09 79 700 70 99

အများသိစေရန် ကြေညာချက်

၁။ အပိုင်မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ အမှတ်(၁၄၈၁)တွင် ၂၈၃၁(၆)ထပ်တိုက် အဆောက်အဦ ဆောက်လုပ်ခွင့်အား မြေရှင်ဒေါ်ထားထား(ဦး) ဦးကိုကိုထွန်း၊ လိုင်စင်ရ ကန်ထရိုက်တာ ဦးမြတ်နိုင်ဆွေ (LC-1036)၊ လိုင်စင်ရ အင်ဂျင်နီယာ ဒေါ်အေးမာဇူဇော်ကို (LS-1283)တို့မှ တင်ပြလျှောက်ထားလာပါသဖြင့် ဤဌာန၏ (၈-၁-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ၃၇၁၆/၃၇၁၅/စည်ပင်-ယာ(ခ)ဖြင့် ဆောက်လုပ် ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

၂။ ယခုအခါ အဆိုပါ ၂၈၃၁(၆)ထပ်တိုက် အဆောက်အဦ ဆောက်လုပ် ခွင့်ပြုမိန့်အား ပယ်ဖျက်ခွင့်ပြုပါရန် မြေရှင်၊ လိုင်စင်ရကန်ထရိုက်တာတို့မှ လျှောက်ထားလာပါသဖြင့် ကန်ထရိုက်ရန်ရှိပါက နိုင်လိုသော အဆောက်အအုံများဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ ရက်ပေါင်း(၁၅)ရက်အတွင်း လျှောက်ထားကန်ထရိုက်ခိုင်းပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)

ဖခင်အမည်မှန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အထက် ညောင်ကိုင်း၊ တက္ကသိုလ်ဝင်တန်းမှ မောင်ကောင်းထက်ကျော်နှင့် မသန္တာကျော်တို့၏ ဖခင်အမည်မှန်မှာ ဦးမြင့်စွေ ၅/တဆ(နိုင်) ၀၄၄၄၁၅ ဖြစ်ပါကြောင်း။ ဦးမြင့်စွေ

ဖခင်အမည်မှန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အထက်(ခ) သတ္တဝါတက္ကသိုလ် ဝင်တန်းမှ မသီရီဝင်း၏ ဖခင်အမည်မှန်မှာ ဦးထွန်းလင်း ၅/ဝသန(နိုင်) ၀၅၉၄၉၀ ဖြစ်ပါကြောင်း။

သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

သာကောတမြို့နယ်၊ (၇)ရပ်ကွက်၊ အောင်သပြေ ၈ လမ်း၊ အမှတ် ၇၆၉ ဦးဝင်းလွင် ၁၂/သာကော(နိုင်)၀၀၀၀၀၀ နှင့် ဒေါ်ဖြူ ၁၂/သာကော(နိုင်)၀၀၀၀၀၀ တို့၏သမီး မသန်းသန်းစိုး ၁၂/သာကော(နိုင်)၀၀၀၀၀၀ မိဘများ၏ဆိုခုံးမမှုကိုမနာခံဘဲ မိမိသဘောဆန္ဒအတိုင်း နေအိမ်မှဆင်းသွားပါသဖြင့် ယနေ့မှစ၍ သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါသည်။ နောက်ဆောင် ငှင်းပိုင်ပိုင်သက်သော ကိစ္စအဝဝကို လုံးဝ တာဝန်ယူဖြုတ်ပေးမည် မဟုတ်ပါကြောင်း (စစ်မီးမေးမြန်းခြင်းသည်အပေါ်) ဦးဝင်းလွင်-ဒေါ်ဖြူ

မိခင်အမည်မှန်

နွားထိုးကြီးမြို့နယ်၊ ကဒေါင်းကျေးရွာ၊ အထက် (ခ) သတ္တဝါတက္ကသိုလ် ဝင်တန်းမှ မောင်ထက်အောင်၏ ဖခင်အမည်မှန်မှာ ဒေါ်အေးသုဇာဝင်း ၉/နထက(နိုင်) ၀၁၇၄၄၅ ဖြစ်ပါကြောင်း။ ဒေါ်အေးသုဇာဝင်း

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ ဆရာအာသာ SUCCESS Language Academy

ကျောင်းအားရက်မှာ အကျိုးရှိစေရန် အင်အားစာတတ်ဖို့ လိုနေသူတိုင်းအတွက်

(မြို့လယ်ကျောင်း) အမှတ်(၁၁၉) Y.W.C.A သို့ကလေးဈေးလမ်း

Ph: 202046, 392048, 256954

BASIC ENGLISH SPEAKING 7:30 - 9 (Mon - Thurs) 12 Sep 10-11:30 (Mon - Thurs) 26 Sep 1 - 2:30 (Mon-Thurs) 3, 24 Oct 3:30 - 5 (Mon - Thurs) 11 Oct	BASIC FOUR SKILLS ENGLISH 10-11:30 (Mon-Thurs) 14, 27 Sep 3:30 - 5 (Mon - Thurs) 14 Sep 9 - 12:00 (Sat + Sun) 17 Sep 7:30 - 9 (Mon - Thurs) 19 Sep 6 - 7:30 (Mon - Thurs) 20 Sep 1 - 4:00 (Sat + Sun) 24 Sep 1 - 2:30 (Mon + Thurs) 26 Sep	PRE-INTERMEDIATE (4-SKILL ENGLISH) 7:30 - 9 (Mon - Thurs) 14 Sep 1 - 2:30 (Mon - Thurs) 26 Sep 3:30 - 5 (Mon - Thurs) 3 Oct 10-11:30 (Mon - Thurs) 10 Oct 9 - 12:00 (Sat + Sun) 23 Oct	BASIC ENGLISH SPEAKING 12 - 3:00 (Sat + Sun) 17 Sep 10-11:30 (Mon-Thurs) 26 Sep 3:30 - 5 (Mon-Thurs) 26 Sep 7:30 - 9 (Mon - Thurs) 26 Sep BASIC FOUR SKILLS ENGLISH 7:30 - 9 (Mon-Thurs) 12 Sep 1 - 2:30 (Mon-Thurs) 19 Sep 9 - 12:00 (Sat + Sun) 24 Sep 3:30 - 5 (Mon-Thurs) 26 Sep IELTS (Preparation) 7:30-9:30 (Mon-Thurs) 12 Sep 1 - 3:30 (Mon-Thurs) 26 Sep IELTS (Speaking + Vocab) 7:30 - 9 (Mon-Thurs) 17 Oct 10-11:30 (Mon-Thurs) 3 Oct	BASIC GRAMMAR 7:30-10:30 (Sat + Sun) 25 Sep PRE-INTERMEDIATE (4-SKILL ENGLISH) 7:30 - 9 (Mon - Thurs) 26 Sep 6 - 7:30 (Mon - Thurs) 3 Oct 9 - 12:00 (Sat + Sun) 15 Oct INTERMEDIATE (ACADEMIC ENGLISH) 7:30 - 9 (Mon - Thurs) 19 Sep IELTS (Preparation) 4:30-7:30 (Sat + Sun) 24 Sep IELTS (Writing+Grammar) 12:30-3:30 (Sat + Sun) 24 Sep IELTS (Grammar + Vocab) 10-11:30 (Mon-Thurs) 24 Sep IELTS (Reading + Vocab) 10-11:30 (Mon-Thurs) 3 Oct 7:30 - 9 (Mon-Thurs) 26 Sep
--	--	--	--	---

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း

အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ပါရန် ဖော်ပြခြင်းဖြစ်ပါသည်

ယမန်နေ့မှအဆက်

- (ခ) ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုထုတ်ဝေလာသော အကျိုးအမြတ်များ၊ အခြေခံပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါင်းအမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခွင့်များ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာအခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိဝင်ငွေများ၊
- (ဂ) ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ စုစုပေါင်းရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းရောင်းချမှု သို့မဟုတ် လုပ်ငန်းတစ်ခုခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်သည့် ပိုင်ဆိုင်မှုစာရင်း ရှင်းလင်းဖျက်သိမ်းခြင်း တို့မှ ထွက်ပေါ်လာသည့် အမြတ်အစွန်းများ၊
- (ဃ) ချေးငွေသဘောတူစာချုပ်အပါအဝင် ပဋိညာဉ်စာချုပ်အရပေးချေရမည့်ငွေများ၊
- (င) ရင်းနှီးမြှုပ်နှံမှုအငြင်းပွားမှု ဖြေရှင်းခြင်းမှထွက်ပေါ်လာသည့် ပေးချေငွေများ၊
- (စ) ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပစ္စည်းသိမ်းယူခြင်း သို့မဟုတ် ပြည်သူပိုင်သိမ်းခြင်းတို့မှလျော်ကြေးအဖြစ် ရရှိသည့်ငွေကြေးများ သို့မဟုတ် အခြားလျော်ကြေးငွေများ၊
- (ဆ) နိုင်ငံတော်အတွင်းဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသားကျွမ်းကျင်သူဝန်ထမ်းများ၏ လုပ်ခလစာနှင့်ဝင်ငွေ၊

၆၀။ ချေးငွေလွှဲပြောင်းခြင်း သို့မဟုတ် ချေးငွေရယူခြင်းတို့နှင့်စပ်လျဉ်း၍ တဏှာရေးစည်းမျဉ်းများနှင့်အညီ မြန်မာနိုင်ငံတော်ပဟိတဏ္ဍာ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သို့မဟုတ် ရယူရမည်။

၆၁။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်လျက်ရှိသည့် အောက်ပါကိစ္စရပ်များတွင် နိုင်ငံတော်အတွင်းမှ ပြည်ပသို့လွတ်လပ်စွာဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လွှဲပြောင်းနိုင်သည်။

- (က) ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊နည်းပညာအကူအညီ ထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာအခကြေးငွေများနှင့် မည်သည့် ပြင်ပအဖွဲ့အစည်းကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊
- (ခ) ချေးငွေ သဘောတူစာချုပ်အပါအဝင် ပဋိညာဉ်စာချုပ်အရပေးချေရမည့်ငွေများနှင့် အာမခံလျော်ကြေးငွေများနှင့်
- (ဂ) စီရင်ချက်အမိန့်၊ အနုညာတစီရင်ခံစာဖြတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူမှပေးရန်ရှိသည့် သဘောတူညီချက်အပါအဝင်အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ။

၆၂။ ဘဏ္ဍာငွေလွှဲပြောင်းမှုများအားလုံးသည် လွှဲပြောင်းမည့် ပမာဏအပေါ် မူတည်၍ သတ်မှတ်ထားသည့် အခွန်ဆိုင်ရာဥပဒေများနှင့်အညီ အခွန်ထမ်းဆောင်ပြီးမှသာ လွှဲပြောင်းရမည်။

၆၃။ တရားဝင်ခွင့်ပြုမိန့်ဖြင့် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသားကျွမ်းကျင်သူ ဝန်ထမ်းများသည် ဝင်ငွေခွန်ဥပဒေအရပြဋ္ဌာန်းထားသည့် အခွန်ထမ်းဆောင်မှုဆိုင်ရာဝတ္တရားများအရ လွှဲပြောင်းမည့်ပမာဏအပေါ်မူတည်၍ အခွန်အခများ ပေးဆောင်ပြီးသောငှာကို မည်သည့်နတ်ယူခြင်းမျှမရှိဘဲ နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်သည်။

၆၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၅၉ တွင် ဖော်ပြထားသည့်အချက်များနှင့်စပ်လျဉ်း၍ လွှဲပြောင်းခြင်းပြုလုပ်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၏ ငွေလုံးငွေရင်းစာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့် ငွေများကို နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ လွတ်လပ်စွာသုံးစွဲနိုင်သည့် ငွေကြေးဖြင့်ဈေးကွက်ပေါက်ဈေးအတိုင်း လွှဲပြောင်းနိုင်သည်။

၆၅။ အစိုးရအဖွဲ့သည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ဆက်စပ်သော နိုင်ငံခြားငွေလွှဲပြောင်းမှုကို ဟန့်တားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းပြုနိုင်သည်။

- (က) ဒေဝါလီခံခြင်း၊ လူ့စွာစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကိုကာကွယ်ရန် လိုအပ်သည့် အခြေအနေ၊
- (ခ) ပြစ်မှု သို့မဟုတ် ရာဇဝတ်မှုနှင့်ရာဇဝတ်မကင်းသည့် နည်းလမ်းဖြင့် ရရှိသည့် ငွေများအား တရားဝင်ငွေအဖြစ် လွှဲပြောင်းသည့် အခြေအနေ၊
- (ဂ) ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းများအား ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေးအာဏာပိုင်အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် လိုအပ်သည့်အခြေအနေ၊
- (ဃ) တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင်အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် အခြေအနေ၊
- (င) အခွန်ကိစ္စရပ်များ၊
- (စ) လူမှုဖူလုံရေး၊ အစိုးရဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေးအစီအစဉ်များနှင့်
- (ဆ) အလုပ်သမားများ၏ရပိုင်ခွင့်များ နှစ်နာဆုံးရှုံးရသည့် အခြေအနေ။

၆၆။ အစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုရန်လိုအပ်သည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ်များနှင့် နိုင်ငံခြားချေးငွေများကိုတည်ဆဲဥပဒေနှင့်အညီ ပြည်ပမှ ငွေလွှဲပြောင်းရယူခွင့် ပြုသည်။

၆၇။ ပြည်ပငွေပေးငွေယူခြင်းဆိုင်ရာ သို့မဟုတ် ပြည်ပငွေကြေးအခက်အခဲများ ဆိုးရွားစွာဖြစ်ပေါ်နေသည့် အခြေအနေတွင် အစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ငွေပေးချေမှု သို့မဟုတ် လွှဲပြောင်းပေးမှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်နိုင်သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။

အခန်း(၁၆)

ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

၆၈။ ရင်းနှီးမြှုပ်နှံသူသည် -

- (က) နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ စလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုတို့ကို လေးစားလိုက်နာရမည်၊
- (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် တစ်ဦးတည်းပိုင် သို့မဟုတ် တရားဝင်စီးပွားရေးအဖွဲ့အစည်းများ သို့မဟုတ် အဆိုပါ တရားဝင် စီးပွားရေးအဖွဲ့အစည်း၏ ရုံးခွဲများကို ဥပဒေများနှင့်အညီ ဖွဲ့စည်းတည်ထောင်ရမည် သို့မဟုတ် မှတ်ပုံတင်ရမည်၊
- (ဂ) မြန်မာနိုင်ငံ၏ဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် အခွန်ဆိုင်ရာတာဝန်ရှိမှုအပါအဝင် ၎င်းတို့အား ထုတ်ပေးထားသော အထူးပြု လိုင်စင်၊ ခွင့်ပြုမိန့်နှင့်လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်များတွင် ပါဝင်သည့်စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်၊
- (ဃ) လုပ်ငန်းသဘာဝအရဖြစ်စေ၊ အခြားလိုအပ်ချက်အရဖြစ်စေသက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနနှင့်အဖွဲ့အစည်းများမှ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ရယူရန် လိုအပ်လျှင်ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျှင်ဖြစ်စေ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်၊
- (င) မိမိငှားရမ်းခွင့်ရရှိထားသော သို့မဟုတ် အသုံးပြုခွင့်ရရှိထားသော မြေ၏မြေပေါ်မြေအောက်တွင် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်မှုမရှိသော၊ မူလသဘောတူစာချုပ်တွင် မပါဝင်သော သဘာဝတွင်းထွက်ပစ္စည်းများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများနှင့် ရတနာသိုက်အစရှိသည်တို့ကိုတွေ့ရှိပါက ကော်မရှင်ထံသို့ချက်ချင်း သတင်းပေးအကြောင်းကြားခြင်း၊ ကော်မရှင်ကခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် မရရှိလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့်နေရာတစ်ခုအား အစားထိုးခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ရမည်၊
- (စ) မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏သဘာဝမြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားအား သိသာထင်ရှားစွာပြောင်းလဲမှုကို ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ၊
- (ဆ) မိမိ၏ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာတွင်ကျင့်သုံးသည့် အကောင်းဆုံးစံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နှစ်နာမှုမဖြစ်စေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည်၊
- (ဇ) ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည်ငွေစာရင်းများနှင့် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာနှင့် ပြည်တွင်း အသိအမှတ်ပြုစာရင်းအင်း စံနှုန်းများနှင့်အညီ ကောင်းမွန်စွာပြုစုမှတ်တမ်းတင်ထားရမည်။ ထို့ပြင် အတည်ပြုမိန့်ဖြင့်ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည်ငွေစာရင်းများနှင့် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကိုလည်း နိုင်ငံတကာနှင့် ပြည်တွင်း အသိအမှတ်ပြုစာရင်းအင်းစံနှုန်းများနှင့်အညီ ကောင်းမွန်စွာ ပြုစုမှတ်တမ်းတင်ထားရမည်၊
- (ဈ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အပြီးပိတ်သိမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရပ်ဆိုင်းခြင်း၊ လုပ်သားအင်အားလျော့ချခြင်းတို့အတွက် အလုပ်သမားများအား တည်ဆဲဥပဒေများနှင့်အညီ နှစ်နာကြေးပေးပြီးမှသာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပိတ်သိမ်းရမည်၊
- (ည) ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထားရသည့်ကာလအတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ စသည်တို့နှင့်အညီ လုပ်ခ၊ လစာပေးရမည်၊
- (ဋ) အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါအစိတ်အပိုင်းချို့ယွင်းဆုံးရှုံးမှု၊ ရောဂါရရှိမှု၊ သေဆုံးမှုတို့ဖြစ်ပွားသော အလုပ်သမားများ

အတွက် သက်ဆိုင်ရာအလုပ်သမား သို့မဟုတ် အမွေဆက်ခံခွင့် ရှိသူအား တည်ဆဲဥပဒေနှင့်အညီ ရထိုက်သည့်လျော်ကြေးကို ပေးရမည်၊

- (ဌ) မိမိ၏ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် မြန်မာနိုင်ငံ၏ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ယဉ်ကျေးမှုနှင့်စလေ့ထုံးစံများကို လေးစားလိုက်နာရန် ကြပ်မတ်ရမည်၊
- (ဍ) အလုပ်သမားရေးရာဥပဒေများကို လေးစားလိုက်နာရမည်၊
- (ဎ) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့်တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်၊
- (ဏ) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နိုင်ရန်အတွက် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းမှတစ်ပါး ရင်းနှီးမြှုပ်နှံမှုနှင့် မသက်ဆိုင်သော သစ်တောများခုတ်ထွင်ခြင်း၊ သဘာဝသယံဇာတများတူးဖော်ခြင်း စသည့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းနှင့် လူမှုစီးပွားအပေါ် ဆုံးရှုံးမှုများဖြစ်ပေါ်စေပါက အဆိုပါဆုံးရှုံးနှစ်နာမှုအတွက် ထိရောက်သည့်လျော်ကြေးကို နှစ်နာသထံသို့ ပေးလျှော်ရမည်၊
- (တ) ကော်မရှင်က ရင်းနှီးမြှုပ်နှံလုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန်ကိစ္စနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူထံသို့ ကြိုတင်အကြောင်းကြားချက် ရရှိပါက မည်သည့်နေရာကိုမဆို ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုပေးရမည်၊
- (ထ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြိုတင်ခွင့်ပြုချက် ရယူရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများသည် ဆန်းစစ်ခြင်းများ မလုပ်ဆောင်မီ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ဦးစွာရယူရမည်။ ဤသို့ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့လုပ်ငန်းဆောင်ရွက်နေသည့် ကာလတစ်လျှောက်လုံး လိုအပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ချက်များ ဆောင်ရွက်မှုအခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်။

၆၉။ ကော်မရှင်သည် ပုဒ်မ ၆၈ (ထ) ပါ ဆန်းစစ်ချက်အပေါ် မူတည်၍ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်ဆောင်ရွက်စေခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း အပါအဝင်လိုအပ်သည်များ စီမံဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။

၇၀။ ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၈ တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် တာဝန်ရှိမှုအားလုံးကို ဤဥပဒေအာဏာ သက်ဝင်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်။

၇၁။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလမကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံမှုရပ်စဲပါက ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအတွက်အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန်အကောက်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးတို့ဖြင့် ပြည်ပမှ တင်သွင်းခဲ့သော စက်ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းခဲ့သည့် ပစ္စည်းများအားလုံးရောင်းချခြင်း၊ ပြန်လည်တင်ပို့ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်နှင့်အညီ တင်သွင်းစဉ်က ခံစားခဲ့သော အခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် (သို့မဟုတ်) နှစ်မျိုးစလုံးကို ပြန်လည်ပေးဆောင်ပြီးမှသာ ဆောင်ရွက်ရမည်။

၇၂။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိပြီးမှ သာသက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့်လိုအပ်သည့် ပဋိညာဉ်စာချုပ်များအား ချုပ်ဆိုခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်ခွင့်ရှိသည်။

၇၃။ ပုဒ်မ ၇၂ တွင် ဖော်ပြထားသည့် ပဋိညာဉ်စာချုပ်များ သက်တမ်းတိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် ကော်မရှင်၏ ခွင့်ပြုချက်ရယူရမည်။

၇၄။ ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားအလိုက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျန်းမာရေးဆိုင်ရာဆန်းစစ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ်များထိခိုက်မှု ဆန်းစစ်ချက်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်တို့ကို ဆောင်ရွက်ရမည်။

၇၅။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရယူထားသော ရင်းနှီးမြှုပ်နှံမှုအား လုပ်ငန်းသက်တမ်းကာလအတွင်း အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာလွှဲပြောင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်းတို့ကို ကော်မရှင်သို့ အသိပေးတင်ပြရမည်။

အခန်း(၁၇)

အာမခံထားရှိခြင်း

၇၆။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံအမျိုးအစားများကို အာမခံထားရှိရမည်။

အခန်း(၁၈)

ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

၇၇။ ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ရပ်ဖြစ်စေ တစ်ရပ်ရပ်ထက် ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင်စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

(ဆက်လက်ဖော်ပြပါမည်)

သတင်းတိုထွာများ

မော်လမြိုင် မော်လမြိုင်မြို့၊ မြို့ရောင်လမ်းရှိ ရွှေမြင့်မိုရ်ထွန်းဟိုတယ်ခန်းမ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးအခမ်းအနားကို စက်တင်ဘာ ၁၃ ရက်က ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးကြီးမှူးဖွင့်လှစ်သည့် တက္ကသိုလ်ဆိုင်ရာ လုပ်ငန်းခွင် ရက်တို(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က ပြည်မြို့၊ နဝင်းရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

မြောက်ဦး မြောက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ မြောက်ရွာကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်၍ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ငွေစာရင်းရေးသွင်းနည်းသင်တန်းကို စက်တင်ဘာလဒုတိယပတ်က ပြုလုပ်ခဲ့သည်။

မန်စီ မန်စီမြို့နယ် ကုန်းတိန်ကျေးရွာ၌ ပြည်သူများ၏ ကျန်းမာရေးအတွက် စားသုံးရန်မသင့်သော စားသောက်ကုန်အမျိုးမျိုးကို စက်တင်ဘာ ၁၂ ရက်မှ စတင်၍ ကျေးရွာစားသောက်ကုန်စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက လိုက်လံသိမ်းဆည်းကြပြီး ကုန်းတိန် မူလတန်းကျောင်း ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီးခဲ့သည်။

ပေါက်တော စစ်တွေခရိုင် ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာ စုဝေးခန်းမ၌ စက်တင်ဘာ ၁၁ ရက်က မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ရွှေကူ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ဖားချောင်းတောင်ကျရေထိုးဆင်းလာပြီး မီးတိုင်အချို့ပြိုလဲကျသွားသည်။

မန္တလေး လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်းဆိုင်ရာပွဲသင်တန်း အမှတ်စဉ် (၃/၂၀၁၆) ဖွင့်ပွဲကို စက်တင်ဘာ ၁၂ ရက်က မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက အမှာစကားပြောကြားသည်။

မော်ကျွန်း ပြည်သူ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရဲမှူးမျိုးမြင့်အောင်က ပြည်သူ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူ့ လူထုပေးပေါင်းပိုင်သော ရဲလုပ်ငန်းစနစ်များ၊ မြို့မရဲစခန်းများ၊ ဒုတိယရဲမှူးနိုင်တုံက မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများစတင်

မန္တလေး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို မန္တလေးမြို့နယ်တွင် စက်တင်ဘာလ ဒုတိယပတ်မှစတင်ခဲ့ပြီး ရွေးကော်မတီဝင်လောင်းများက မြို့နယ်များတွင် ဖော်တော်ယာဉ်များဖြင့် လှည့်လည်စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရက်မှ ၂၃ ရက် ည ၁၂ နာရီအထိ သတ်မှတ်ထားသည်။ “ကျွန်တော်က အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး မန်းမြင့်မိုရ်တိုင်းဆောင်ရွက်လုပ်ငန်းက အုပ်ချုပ်မှု ဒါရိုက်တာပါ။ ပြည်သူတွေ တွေ့ကြုံနေရတဲ့ လမ်း၊ သန့်ရှင်းရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ ကျန်းမာရေးစတဲ့ လုပ်ငန်းစဉ်တွေကို ကော်မတီဝင်တစ်ဦးအနေနဲ့ ကူညီဖြေရှင်းပေးချင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ တာဝန်ကျေပွန်အောင် သက်သေပြပါမယ်” ဟု အောင်မြေသာစံ မြို့နယ်မှ ကော်မတီဝင်အဖြစ် ရွေးချယ်ခံသူတစ်ဦးဖြစ်သည့် ဦးခင်မောင်ထွေးက ပြောသည်။

မန္တလေးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် စည်ပင်သာယာရေးကော်မတီဝင်လောင်းအရေအတွက်မှာ အောင်မြေသာစံမြို့နယ်မှ ငါးဦး၊ ချမ်းအေးသာစံမြို့နယ်မှ ခြောက်ဦး၊ မဟာအောင်မြေမြို့နယ်မှ ၁၂ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ခြောက်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ သုံးဦးနှင့် အမရပူရမြို့နယ်မှ သုံးဦး စုစုပေါင်း ၃၅ ဦးဖြစ်ကြောင်း သိရသည်။

ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်၊ စည်ပင်က ကော်မတီဝင်အတွက် သုံးခွင့်ပေးတဲ့ကားကိုလည်း မသုံးဘူး” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက်အရွေးခံသူ ဦးကျော်ဝေမြင့်(တောင်သာ) က ပြောသည်။

သီပေါဒုဋ္ဌဝတီမြစ်အတွင်း၌ ရေဘေးကယ်ဆယ်ရေးနှင့်ရေယာဉ်ရေချခြင်းလုပ်ငန်းများသရုပ်ပြ

သီပေါ စက်တင်ဘာ ၁၄ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် အမြန်ရေယာဉ်အား ဒုဋ္ဌဝတီမြစ်အတွင်း စမ်းသပ်သရုပ်ပြ လေ့ကျင့်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက် နံနက်က သီပေါမြို့၊ ရေချရေကွက် ဒုဋ္ဌဝတီမြစ်အတွင်း၌ ကျင်းပသည်။



သီပေါမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးတပ်စုအနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ စုစုပေါင်း ၃၅ ဦးဖြင့် ဖွဲ့စည်းထားရှိကာ ရေဘေးကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး

မုံရွာ စက်တင်ဘာ ၁၄ ပေးလျက်ရှိရာ စက်တင်ဘာ ၁၂ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သစ္စာစိစစ်ချက်ဖြင့် (ဒုတိယရက် ၁၀၀) နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်

လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ သွားရောက်ကာ အသက် (၁၀) နှစ်ပြည့် ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရ

သီပေါမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးတပ်စုအနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ စုစုပေါင်း ၃၅ ဦးဖြင့် ဖွဲ့စည်းထားရှိကာ ရေဘေးကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းသားများလက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့(တောင်ကြီး)လူနေမှုဘဝပြောင်းလဲမှုကို ကာတွန်းနှင့်ပန်းချီဖြင့် ပုံဖော်ခြင်းပြပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာစေတီတော်ရင်ပြင်၌ စက်တင်ဘာ ၁၂ ရက်က မြန်မာ့

(တောင်ကြီး) လူနေမှုဘဝပြောင်းလဲမှုကို ကာတွန်းနှင့် ပန်းချီဖြင့်ပုံဖော်ခြင်း

ပြပွဲကျင်းပကြောင်း သိရသည်။ အဆိုပါပြပွဲကို ထိုင်ဝမ်မှ ကာတွန်း ပန်းချီပညာရှင် မတီယူကျင်၊ မအုန်းရင်လျှံ တို့နှစ်ဦးနှင့် တောင်ကြီးမှ ကာတွန်းပန်းချီပညာရှင် ဝေယံ၊ ခွန်ထွန်းရွှေ၊ ကလောင်သွေးတို့က စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကာတွန်းနှင့် ပန်းချီပုံများဖြင့် သရုပ်ပြဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ ပညာရေးကဏ္ဍပြောင်းလဲမှု၊ လယ်ယာမြေကဏ္ဍပြောင်းလဲမှုနှင့် စိုက်ပျိုးနည်းပညာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုများနှင့် ကုန်ရေးနန်းမည်မျှတို့ကို ကာတွန်း၊ ပန်းချီပညာရပ်များဖြင့် အသိပညာပေးဖော်ပြခြင်းဖြစ်ကြောင်း ကလောင်သွေးက ပြောသည်။



မောင်မောင်သန်း(တောင်ကြီး)

ဘုရားဖူးယာဉ်များတွင် လမ်းကြောင်းတာဝန်ခံများ စတင်အသုံးပြုမည်

ရန်ကုန် စက်တင်ဘာ ၁၄
မြန်မာနိုင်ငံတွင် ပြည်တွင်းဘုရားဖူးခရီးသွားများ သွားလာမှုလွယ်ကူချောမွေ့စေရန်အတွက် လာမည့်ပွင့်လင်းရာသီဘုရားဖူးကာလမှစတင်၍ ဘုရားဖူးယာဉ်များတွင် လမ်းကြောင်းတာဝန်ခံများ အသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်ပခရီးသွားတွေသာမက ပြည်တွင်းခရီးသွားလာမှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက်

ဘုရားဖူးယာဉ်တွေမှာ လမ်းကြောင်းတာဝန်ခံတွေနဲ့ စနစ်တကျ သွားလာရတော့မှာဖြစ်ပါတယ်” ဟု စက်တင်ဘာ ၉ ရက်က စင်ထရယ်ဟိုတယ်၌ ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း ဘုရားဖူးခရီးစဉ်လမ်းခရီးတာဝန်ခံ (Guide) သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။

ဘုရားဖူးယာဉ်များတွင် သင်တန်း

ဆင်းလမ်းကြောင်းတာဝန်ခံများ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လမ်းခရီးတစ်လျှောက် ခရီးသွားပြည်သူများအား ခရီးစဉ်များကို ရှင်းပြခြင်း၊ ဘုရားသမိုင်းများကို ရှင်းပြခြင်း၊ စားသောက်ရေးနှင့် သွားလာရေးဆိုင်ရာ ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းဘုရားဖူးခရီးစဉ်များ တိုးတက်များပြားလာချိန် ဘုရားဖူးယာဉ်များ စနစ်တကျစည်းကမ်းရှိစွာ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဥက္ကဋ္ဌဦးသန်းဌေးက

ပြောသည်။

အဆိုပါအသင်းအနေဖြင့် ပြည်တွင်းဘုရားဖူးယာဉ်လိုင်း ၅၀၀ ကျော်ဖြင့် ချိတ်ဆက်ထားပြီး ယာဉ်များပေါ်တွင် သင်တန်းဆင်း အသိအမှတ်ပြု လမ်းကြောင်းတာဝန်ခံများ အသုံးပြုရေးကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဘုရားဖူးခရီးသွားများထံမှ ထပ်မံကုန်ကျငွေပေးဆောင်ရန်မလိုဘဲ ဘုရားဖူးခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး

အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

ဒလ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗညားဒလရပ်ကွက်ရှိ မိမိတို့ဘုန်းတော်ကြီးကျောင်းတိုက်၌ အမျိုးသမီးအဖွဲ့နှင့် အရေးဌာနအဖွဲ့နှင့် UK aid from the British people အဖွဲ့တို့ပူးပေါင်း၍ မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာလူထုနှင့်

မိမိပတ်ဝန်းကျင်ရှိ အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကျား၊ မ ရေးရာဆိုင်ရာ ပြည်သူ့အခြေပြသော ဝန်ဆောင်မှုအခန်းကဏ္ဍများ နှီးနှောဖလှယ်ဆွေးနွေးပွဲကို စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည်။

အဆိုပါ မြို့ပြနေအမျိုးသမီးများ

ဖိုရမ် နှီးနှောဖလှယ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအဖွဲ့အရေးဌာနမှ ညွှန်ကြားရေးမှူး တာဝန်ခံ ဒေါ်လွင်လွင်လှိုင်က “အခုလိုမျိုး မြို့ပြနေ

အမျိုးသမီးများဖိုရမ် ကျင်းပရာမှာ ရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ လူထုတွေနဲ့ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံမှုရှိ မရှိ၊ လူယက်မှုများရှိ မရှိ၊ သက်ငယ်ဒဏ်ခံမှုများ ရှိ မရှိနှင့် အခြားသော အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နှီးနှောဖလှယ်တာပါ” ဟု ပြောသည်။

ထိုသို့ ဆွေးနွေးရာတွင် ဥပဒေအထောက်အကူပြုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများရရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါ်ပု၊ သာကေက၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်နှင့် တောင်ဒဂုံမြို့နယ်တို့တွင် အလားတူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးကျော်(ပြန်/ဆက်)



နယ်စပ်မှတရားမဝင်ဆိုင်ကယ်များ ဝင်ရောက်မှုမရှိစေရေး လုပ်ငန်းရှင်များအား အသိပေး

ကသာ စက်တင်ဘာ ၁၄
ကသာမြို့နယ်တွင် ဆိုင်ကယ်လုပ်ငန်းရှင်များကိုခေါ်၍ နယ်စပ်ဖြတ်ကျော် တရားမဝင်ဆိုင်ကယ်များ ဝင်ရောက်မှု မရှိစေရေး စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခြင်းကို စက်တင်ဘာ ၁၂ ရက်က ခရိုင်ရဲတပ်ဖွဲ့ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှ (ခေတ္တ)

ရဲမှူးစိန်ခွင်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆိုင်ကယ်အရောင်းအဝယ်လုပ်ငန်းရှင် ၁၅ ဦးတို့ တက်ရောက်ကြသည်။

ခရိုင်ရဲမှူးစိန်ခွင်က မော်တော်ဆိုင်ကယ် ရောင်းဝယ်မှုဆိုင်ရာများအား စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၁၉၆၂ ခုနှစ် ပို့ကုန်၊ သွင်းကုန် ဥပဒေအား ရှင်းလင်းခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များမှ ဆိုင်ရှင်များ၊ တာဝန်ခံများ၊ ကိုယ်စားလှယ်များ၊ မော်တော်ဆိုင်ကယ်များ ရောင်းချရာတွင် လိုင်စင်မဲ့ဆိုင်ကယ်များ လက်ဝယ်ထားရှိ ရောင်းချခြင်း၊ လုပ်ငန်းလိုင်စင်မရှိဘဲ ရောင်းချခြင်းများအား ဥပဒေအရအရေးယူသွားမည်ဖြစ်သည်။

ငွေအိုး (ကသာ)

စစ်ကိုင်းမြို့၌ MPT မိုဘိုင်းဖုန်းဆင်းကတ်များ မှတ်ပုံတင်ပေးလျက်ရှိ

စစ်ကိုင်း စက်တင်ဘာ ၁၄
စစ်ကိုင်းမြို့ ပိုးတန်းရပ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းရုံး၌ MPT မိုဘိုင်းဖုန်းသုံးစွဲသူများအား ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံစေရေးအတွက် အခမဲ့မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို ဩဂုတ် ၂၂ ရက်နံနက်ပိုင်းက စတင်လုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၂ ရက်အထိ ဆင်းကတ်မှတ်ပုံတင် လာရောက်ပြုလုပ်သူ ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

MPT မိုဘိုင်းဖုန်းများဖြစ်သည့် (GSM/WCDMA/CDMA-450/CDMA-800)ဆင်းကတ်သုံးစွဲသူတိုင်းအား မိမိတို့သုံးစွဲနေသည့် လက်ကိုင်ဖုန်းကို ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံစေရန်အတွက် မှတ်ပုံတင်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အခမဲ့နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ MPT ဆင်းကတ်များ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် နောက်ဆုံးထား၍ မှတ်ပုံတင်ကြရမည်ဖြစ်ကြောင်း သိရသည်။ မျိုးဝင်း (စစ်ကိုင်း)

တပ်ကုန်းမြို့နယ် အငြိမ်းစားဝန်ထမ်းများ လူမှုကူညီရေးအသင်း နှစ်ပတ်လည်စည်းဝေး

တပ်ကုန်း စက်တင်ဘာ ၁၄
နေပြည်တော် တပ်ကုန်းမြို့နယ် အငြိမ်းစားဝန်ထမ်းများ လူမှုကူညီရေးအသင်း၏ ပထမအကြိမ်နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်က မြို့ဦးပရိယတ္တိစာသင်တိုက်၌ကျင်းပရာ အသင်းဥက္ကဋ္ဌဦးဝင်းကိုက် အမှာစကားပြောကြားသည်။

ထို့နောက် အသင်း၏မတည်ငွေအလှူရှင် ဦးတင်လှိုင်နှင့် အလှူရှင် ၁၅ ဦးက အလှူငွေကျပ် ၁၁၉၀၀၀ အား ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌနှင့် နာယကများက လက်ခံယူသည်။ အသင်းကြီးကို ၂၀၁၅ ခုနှစ် ဩဂုတ် ၂၉ ရက်က အသင်းသား ၁၆၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါအသင်းသား ၃၇၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တင်ထွန်းတာ(တပ်ကုန်း)

ရွှေတောင်မြို့ ဆည်ကြီးကုန်းကျေးရွာအုပ်စု ညောင်ဦးကျေးရွာတွင် ဩဂုတ် ၁၆ ရက်က ဦးမျိုးကျော်ဌေး၏ဇနီးဖြစ်သူ ဒေါ်နှင်းနွဲ့ဌေးမှ သုံးမြားပုကလေးမွေးဖွားခဲ့ရာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဆွေယုနှင့် အသင်းဝင်များက မွေးဖွားမိခင်အတွက် အသုံးအဆောင်ပစ္စည်းများ၊ အမြွှာကလေးငယ်သုံးဦးအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ငွေကျပ် ၁၀၀၀၀ တို့အား ထောက်ပံ့ပေးခဲ့စဉ် (၁၀၆)

သတင်းတိုစာများ

ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အလုံမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်က အနောက်ပိုင်းခရိုင် အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သတင်းစာဆရာ အသင်းဥက္ကဋ္ဌ မြို့မိမြို့ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဌာနအလိုက်လုပ်ဆောင်ချက်နှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်(လှုပ်စစ်)

လွိုင်လင်
ရမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှူးကြီးမှူး၍ မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ် ကာကွယ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၂ ရက်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသင်တန်းခန်းမ၌ ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးဝဏ္ဏတက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို တပ်မတော်မှ ကျွမ်းကျင်သူများ လာရောက်သင်တန်းပေးရခြင်းဖြစ်ကြောင်း၊ ယင်းသင်တန်းတွင် ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ တပ်ဖွဲ့ဝင် ၃၅ ဦးကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)

မုဒုံ
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်းတာကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးရှိ အမျိုးသမီးအိမ်တွင်းမူသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ စီမံကိန်းဆိုင်ရာလုပ်ငန်းစဉ်နှင့် လူမျိုးစုရေးရာကော်မတီမှ ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးဖြစ်သူ H.E.Mr.Dinh Que Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပိုင်ချုပ်သန်းထွဋ်အဖွဲ့နှင့်အတူ စက်တင်ဘာ ၈ ရက်က လာရောက်လေ့လာခဲ့ကြသည်။

မုဒုံမြို့နယ် ကွမ်းတာကျေးရွာ အမျိုးသမီးအိမ်တွင်းမူသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမော်က သင်တန်းကျောင်းနှင့် အချက်အလက်များ၊ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ (၁၁၁)


လက်ပံတန်း
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မကျိုင်းအုပ်စု ဂရံစံပြကျေးရွာနေ ဒေါ်သန်းဝင်း ဦးဆောင်သည့် ဒေသပံ့ပြည်သူ ၁၃၀ ခန့်သည် စက်တင်ဘာ ၁၁ ရက် နံနက်က ရွှေဘိုစုကျေးရွာထိပ်မှစ၍ အများနှင့်သက်ဆိုင်သော နိုင်ငံတော်ပိုင် မကျိုင်းစားကျက်မြေအား ပြန်လည်ဖော်ထုတ်ပေးရေး၊ အများပိုင်မြေအား အလွဲသုံးစားပြုလုပ်သူများအား ဖော်ထုတ်ပေးအရေးယူပေးရေး၊ အများဆန္ဒကို မကြည့်သည့် ကိုယ်ကျိုးရှာ မီးလင်းရေးကော်မတီ အလိုမရှိ အနှစ် ၂၀ ကျော်ကြာ ပျောက်ဆုံးနေသည့် စားကျက်မြေအား ပြန်လည်ရရှိရေး စသည့်စာသားပါဆိုင်ရာတို့များကို ကိုင်ဆောင်၍ မြို့မရပ်ကွက် ရှင်ပြုအသင်း အထိသွားရောက်ကာ လမ်းလျှောက်ဆန္ဒထုတ်ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းအား သက်ဆိုင်ရာဇာခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (၀၅၃)

ညောင်လေးပင်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အားကစားကွင်း၌ စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီက မြန်မာ့နေရှင်နယ်လိဂ် ညွှန်ပေါင်းအသင်းနှင့် ညောင်လေးပင် N.FC အသင်းတို့ ချစ်ကြည်ရေးဘောလုံးယှဉ်ပြိုင်ကစားကြပြီး ရရှိသောကွင်းဝင်ကြေးများကို မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေထားရှိမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဦးကိုကိုကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြိုင်ပွဲမှရရှိသော ကွင်းဝင်ကြေးအလှူငွေကျပ် ၆၀၃၀၀၀ ကို ညောင်လေးပင်မြို့နယ် ကယ်ဆယ်ရေးအဖွဲ့သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)



ရွှေတောင်မြို့ ဆည်ကြီးကုန်းကျေးရွာအုပ်စု ညောင်ဦးကျေးရွာတွင် ဩဂုတ် ၁၆ ရက်က ဦးမျိုးကျော်ဌေး၏ဇနီးဖြစ်သူ ဒေါ်နှင်းနွဲ့ဌေးမှ သုံးမြားပုကလေးမွေးဖွားခဲ့ရာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဆွေယုနှင့် အသင်းဝင်များက မွေးဖွားမိခင်အတွက် အသုံးအဆောင်ပစ္စည်းများ၊ အမြွှာကလေးငယ်သုံးဦးအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ငွေကျပ် ၁၀၀၀၀ တို့အား ထောက်ပံ့ပေးခဲ့စဉ် (၁၀၆)

မမြင်ရသောလေဖြင့် မမြင်ရသောလျှပ်စစ်ကို ထုတ်လုပ်ခြင်း

သိပ္ပံစာရေးဆရာကိုကိုအောင်

ကမ္ဘာပေါ်၌ လေအားစွမ်းအင်ကို အများဆုံးအသုံးပြုနေသောနိုင်ငံကို ပြုပါဟုဆိုလျှင် ဟော်လန်နိုင်ငံကိုသာ ညွှန်းဆိုရပေလိမ့်မည်။ ဟော်လန်နိုင်ငံအတွင်းရှိ ကုန်းမြေ အများစုသည် ပင်လယ်ရေမျက်နှာပြင်အောက် အနည်းငယ်နိမ့်ကျနေသည့်အတွက် ရွာချသည့်ရေများနှင့် အကြောင်းအမျိုးမျိုးဖြင့် စွန့်ပစ်သည့်ရေများသည် သဘာဝ နည်းလမ်းဖြင့် ပင်လယ်ထဲသို့မစီးဆင်းနိုင်ပေ။ သို့ဖြစ်၍ ဟော်လန်နိုင်ငံတွင် ပင်လယ် ရေမျက်နှာပြင်ထက် မြင့်သော တူးမြောင်းများ၊ လက်တံမြောင်းများကို ဖန်တီး ဖောက်လုပ်ထားကြရပြီး မိုးရေနှင့်စွန့်ပစ်ရေများကို အဆိုပါ လက်တံမြောင်းနှင့် တူးမြောင်းများထဲသို့ရောက်အောင် မြှင့်တင်ပို့ဆောင်ပေးကြရသည်။

ဟော်လန်နိုင်ငံ၏ ကုန်မြေများကနိမ့်နေပြီး တူးမြောင်းကြီးများနှင့် လက်တံ မြောင်းများက မြင့်နေကြသည့်အတွက် နိမ့်သောနေရာမှရေများကို မြင့်သောနေရာ သို့ ပို့ဆောင်ပို့ဆောင်ပေးနိုင်ရန်အတွက် လေရဟတ်ကြီးများက ရေတင်စက်များကို လှည့်ပေးသည့်အတွက် နိမ့်ရာမှရေများသည် မြင့်သောနေရာရှိ လက်တံမြောင်းများ နှင့် တူးမြောင်းကြီးများအတွင်းသို့ရောက်ရှိကာ ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ စီးဝင်ရောက်ရှိသွားသည်။ ဟော်လန်နိုင်ငံသားတို့၏ ဘဝတစ်သက်တာပတ်လုံး၌ ဤကဲ့သို့ လေအားကိုသုံးပြီး ရေနှင့်စစ်ခင်းနေကြရသည့်အတွက် နိုင်ငံသားအားလုံး တို့မှာ လုံလုံအလုံအလုံ အထူးပင်ပြည့်စုံကြသည်။

သဘာဝကပေးသောအသိကြောင့် ဟော်လန်နိုင်ငံသားတို့သည် လေရဟတ်ကြီး များ ထုတ်လုပ်တပ်ဆင်သည့်အတတ်ပညာကို ကောင်းစွာနိုင်နင်းကျွမ်းကျင်ကြ သည်။ ကလေးမှစ၍ လူကြီးများအထိ လေရဟတ်လုပ်နည်းကို ထဲထဲဝင်ဝင်သိရှိ ကြသည်။ လေရဟတ်အရွယ်အစား အမျိုးမျိုးတို့ဖြင့် ဆန်စပါးနှင့် ဂျုံတို့ကို ကြိတ်ခွဲ ကြသည်။ စက်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရယူ သုံးစွဲကြသည်။ ဤသို့အားဖြင့် ဟော်လန်နိုင်ငံ၏မြင့်မှတ်(Landmark)သည်လည်း ကောင်း၊ ဟော်လန်နိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ထင်သာမြင်သာရှိသော နောက်ခံ ပုံရိပ်များသည်လည်းကောင်း၊ ဟော်လန်နိုင်ငံစားသောက်ကုန်များ၏ အမှတ်တံဆိပ် တို့သည်လည်းကောင်း၊ ဟော်လန်နိုင်ငံ၏ အမှတ်တရပစ္စည်းများသည်လည်းကောင်း လေရဟတ်ကြီးများ ဖြစ်လာခဲ့တော့သည်။

ထိုလေရဟတ်ကြီးများ ကောင်းစွာလည်ပတ်နိုင်စေရန်အတွက် လိုအပ်သည့် စွမ်းအင်မှာ ငွေကြေးပေးစရာမလိုသည့် သဘာဝလေ၏ တိုက်ခတ်အားပင်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် တိုက်ခတ်နေသောလေများမှာ ကုန်းလေနှင့် ပင်လယ်လေများ သာ ဖြစ်ကြသည်။ အီကွေတာနှင့်နီးကပ်သောဒေသများသည် ဝင်ရိုးစွန်းဒေသများ ထက် နေရောင်ကိုပိုရသောကြောင့် ပို၍ပူကြသည်။ ပူသောလေတို့ အထက်သို့တက် ကြသည့်အခါ ဝေးရာအရပ်ရှိလေများက အစားထိုးဝင်ရောက်လာကြခြင်းဖြင့် လေတိုက်ခတ်မှုကို ဖြစ်ပေါ်စေသည်။

ကမ္ဘာ့ကုန်းမြေပေါ်ရှိ လေထုသည် ပင်လယ်နှင့်သမုဒ္ဒရာရေပြင်များပေါ်ရှိလေထု ထက် နေ့ဘက်တွင် ပို၍မြန်မြန်ဆန်ဆန် အပူချိန်တက်သလို...ညဘက်၌လည်း ပို၍ မြန်မြန်ဆန်ဆန် အပူချိန်ကျဆင်းသည်။ ထိုကဲ့သို့သော သဘောသဘာဝများကြောင့် ပင် ကုန်းလေနှင့် ပင်လယ်လေတို့ အပူချိန်ခြားနားမှုဖြစ်ပေါ်ကာ ကုန်းမြေဘက်မှ ပင်လယ်သမုဒ္ဒရာဘက်သို့လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာဘက်မှ ကုန်းမြေဘက် သို့လည်းကောင်း လေတိုက်ခတ်မှုများကို အခြေတမ်းဆိုသလို ဖြစ်ပေါ်လာစေသည်။

လေတိုက်ခတ်မှုသည် ကမ္ဘာ့ရေထု၊ မြေထုနှင့် လေထုတို့၏ အပြန်အလှန် ကျိုး ကြောင်းဆက်စပ်ယှက်နွယ်နေမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်အတွက် ကမ္ဘာကြီးတည်တံ့နေသရွေ့ လေတိုက်ခတ်မှုက ထာဝစဉ်ရှိနေမည်သာ ဖြစ်သည်။ တစ်နည်းဆိုရသော် လေတိုက်ခတ်မှုကြောင့်ရရှိမည့်စွမ်းအင်သည် မည်သည့်အခါမျှ ကုန်ခန်းခြင်းမရှိနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်(Renewable Energy) တစ်ရပ်ပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ အမြင့်ဆုံးသော နိုင်ငံဖြစ် သည်။ ဂျာမနီ၊ စပိန်၊ အိန္ဒိယနှင့် တရုတ်တို့ကလည်း လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲမှု အမြင့်ဆုံး ငါးနိုင်ငံ(Top 5)စာရင်းဝင် နိုင်ငံများဖြစ်ကြသည် . . .

ရှေးအစဉ်အဆက်ကတည်းက လေတိုက်ခတ်အားကို အကျိုးရှိအသုံးချနိုင်ခဲ့ ကြသည့် ဟော်လန်နိုင်ငံသားတို့၏ အတတ်ပညာကိုဖိုး၍ သိပ္ပံပညာရပ်တို့က လေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် လေရဟတ်ကြီးများကို ခေတ်သစ်နည်းပညာများဖြင့် တီထွင်ထုတ်လုပ်ခဲ့ကြသည်။ တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ ၂၀ နှုန်း (တစ် နာရီလျှင် ၁၂ ဒသမ ၅ မိုင်နှုန်း)ဖြင့် တိုက်ခတ်နေသည့် လေတိုက်ခတ်အားကိုအသုံးပြု ပြီး ဒလက်သုံးရပါသောရဟတ်ကြီးဖြင့် ပင်မဝင်ရိုးကိုလှည့်ပေးစေကာ...ထိုဝင်ရိုးဖြင့် ချိတ်ဆက်ထားသော ပင်နယ်ကြီးကိုပါ လိုက်ပါလည်ပတ်စေသည်။

ထိုမှတစ်ဆင့် ရဟတ်ဝင်ရိုး၏ ပင်နယ်ကြီးက လျှပ်ထုတ်ပေးနိုင်မှုကို ပင်နယ်အသေး ကို လှည့်ပေးကာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရရှိစေသည်။ လေရဟတ်ကြီးသည် သာမန်လေအားကောင်းကောင်းဖြင့် တိုက်ခတ်နေသည့်လေစီးကြောင်းကြောင့် မြန်နှုန်းနိမ့် လည်ပတ်နေမည်ဖြစ်သော်လည်း ပင်နယ်နှစ်ခု၏ ခွေးသွားစိပ်အရေ အတွက် မတူညီမှုကြောင့် လျှပ်ထုတ်ပေးနိုင်မှုပင်နယ်က မြန်နှုန်းမြင့်လည်ပတ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝထုတ်ပေးနိုင်မည်ဖြစ်သည်။

လေရဟတ်၏ ဒလက်များကိုထုတ်လုပ်ရာတွင် ဒလက်၏ရေမျက်နှာကို အခုံးဖြစ် အောင် ပုံစံထုတ်ပေးထားသောကြောင့် သာမန်ပင်နယ်ဒလက်များထက် ပိုမိုမြန်ဆန် သွက်လက်စွာ လည်ပတ်နိုင်စွမ်းရှိကြသည်။ အေတီအာရီနှင့် ဖော်ကာစသော လေ ယာဉ်တို့၏ ပင်နယ်ဒလက်များနှင့် သဏ္ဍာန်တူသည်။ တစ်ခါတစ်ရံ၌ လေတိုက်ခတ် အားအလွန်ပြင်းထန်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၉၀ နှုန်းထက် မြင့်တက်လာခဲ့လျှင် လေရဟတ်တာဘိုင်စက်များ ပျက်စီးသွားနိုင်သည့်အတွက် လေရဟတ်ဒလက်များက မည်မျှပင် သွက်သွက်လည်ပတ်နေသော်လည်း လျှပ်ထုတ်ပေးနိုင်မှုကို အန္တရာယ်ရှိသည့် လည်ပတ်နှုန်းအထိ မြင့်တက်မလာစေရန် လည်ပတ်မှုထိန်းချုပ်ပေးနိုင်သော ဝိယာ



ဘောက်စ်ကို လေရဟတ်များ၌ တပ်ဆင်ပေးထားရသည်။ စီးပွားဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သော လေရဟတ်ကြီးများသည် အမြင့်မီတာ ၅၀ မှ ၁၀၀ အတွင်းရှိပြီး ဒလက်တစ်ခုစီ၏အလျားမှာ မီတာ ၂၀ မှ ၅၀ အတွင်းရှိကြသည်။ စီးပွားဖြစ် လျှပ်စစ်ထုတ်လေရဟတ်ကြီးတစ်လုံးသည် ပျမ်းမျှ အားဖြင့် လျှပ်စစ်ဓာတ်အား ၁ ဒသမ ၅ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်သဖြင့် ထို ပမာဏကို အိမ်ခြေ ၅၀၀ နီးပါးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုလေရဟတ် မျိုးကို အလုံးရေအများအပြား စုစည်းတပ်ဆင်နေရာချထားပေးခြင်းဖြင့် ဒေသ တစ်ခုအတွင်း လျှပ်စစ်ဓာတ်အားပမာဏ အမြောက်အများ ထုတ်ယူသုံးစွဲနိုင်မည် ဖြစ်သည်။ သာဓကအားဖြင့် အိန္ဒိယနိုင်ငံ ရာဂျစ္စတန်ပြည်နယ်အတွင်းရှိ ဂျိုင်ဆယ်မာ လေရဟတ်အုပ်စုက ၂၁၁၂ ခုနှစ်၏ ဧပြီလအတွင်း လျှပ်စစ်ဓာတ်အား ၁၀၆၄ မဂ္ဂါဝပ် အထိ ထုတ်လုပ်ပေးနိုင်ခဲ့သည်။

လေရဟတ် လျှပ်ထုတ်စက်ကြီးများ၏ထူးခြားချက်မှာ တပ်ဆင်ရန် အလွန်လွယ် ကူခြင်း၊ လိုအပ်ပါက ဖြုတ်တပ်လဲလှယ်ရန် အချိန်အနည်းငယ်သာပေးရခြင်း၊ ပြင် ဆင်ထိန်းသိမ်းမှုလွယ်ကူခြင်းများဖြစ်ကြပြီး ထိုသို့သော ထူးခြားမှုများကြောင့်ပင် လေရဟတ်အုပ်စုတစ်စုကို ရက်ပေါင်း ၆၀ မှ အတွင်းမှာပင် အပြီးသတ်တပ်ဆင်နိုင် သည်။ တစ်ချိန်က လျှပ်စစ်ထုတ်လေရဟတ်ကြီးများကို လေတိုက်အားအလွန်ကောင်း သည့် ကုန်းမြေဒေသများ ပင်လယ်နှင့်နီးသော အရပ်ဒေသများ၌သာ ရွေးချယ်တပ် ဆင်တည်ဆောက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကမ်းလွန်ပင်လယ်ပြင်များ၌ပါ တပ်ဆင်တည်ဆောက်လာကြသည်။ ကုန်းပေါ်မှာထက် လေတိုက်အားပိုမိုကောင်း မွန်ခြင်းနှင့် တပ်ဆင်တည်ဆောက်မည့် မြေနေရာအတွက် ရင်းနှီးမြှုပ်နှံရမည့်ကုန် ကျခံရိတ် စိုက်ထုတ်ရန်မလိုအပ်ခြင်း စသောအားသာချက်များကြောင့် ကမ်းလွန် ပင်လယ်ပြင်များ၌ လျှပ်ထုတ်လေရဟတ်အုပ်စုများ တည်ဆောက်မှုက ပို၍ရေပန်း စားလာခဲ့သည်။

ယခုအခါ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အိုင်ယာလန်၊ နယ်သာလန်၊ ဒိန်း မတ်၊ ဆွီဒင်စသော နိုင်ငံများသည် ကမ်းလွန်ပင်လယ်ပြင်များ၌ လျှပ်ထုတ်လေရဟတ် အုပ်စုများ အသစ်ထူထောင်ရန် စိုင်းပြင်းလျက်ရှိနေကြသည်။ လက်ရှိအားဖြင့်

ထုတ်လုပ်ခြင်းသည် တူမီအပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်မှုပြီးလျှင် ဒုတိယဈေး အသက်သာဆုံးသော နည်းစဉ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

ကမ္ဘာပေါ်ရှိနိုင်ငံများထဲတွင် အမေရိကန်ပြည်ထောင်စုသည် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ အမြင့်ဆုံးသောနိုင်ငံဖြစ်သည်။ ဂျာမနီ၊ စပိန်၊ အိန္ဒိယနှင့် တရုတ်တို့ကလည်း လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံး စွဲမှု အမြင့်ဆုံးငါးနိုင်ငံ (Top 5)စာရင်းဝင် နိုင်ငံများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စုနှင့်တကွ လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲမှုပမာဏ အမြင့်ဆုံးငါးနိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲမှု စုစုပေါင်းသည် တစ် ကမ္ဘာလုံး လေအားလျှပ်စစ်ထုတ်လုပ်သုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်။

ကမ္ဘာတစ်ဝန်းလုံး၌ ထုတ်လုပ်သုံးစွဲနေကြသော လေအားလျှပ်စစ်ပမာဏ စုစု ပေါင်းမှာ ၃၁၀၀၅ မဂ္ဂါဝပ်ဖြစ်ရာ...လေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်း ကျယ် ပြန့်လာပုံနှင့် အရေးပါပုံတို့ကို ခန့်မှန်းသိရှိနိုင်သည်။ လေအားလျှပ်စစ်ကို ထုတ်လုပ် ရယူသုံးစွဲလျက်ရှိသော နိုင်ငံများထဲတွင် ဒိန်းမတ်နိုင်ငံသည် တစ်နိုင်ငံလုံးသုံးစွဲလျက် ရှိနေသည့် လျှပ်စစ်ဓာတ်အားပမာဏ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို လေအားလျှပ် စစ်ထုတ်လုပ်မှုလုပ်ငန်းများမှ ရယူသုံးစွဲလျက်ရှိနေရာ...လေအားလျှပ်စစ် ထုတ် လုပ်သုံးစွဲမှုအချိုးအစား အမြင့်ဆုံးသောနိုင်ငံ ဖြစ်သည်။

ဂျာမနီနှင့်စပိန်တို့က တစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်သုံးစွဲမှု၏ ၅ ရာခိုင်နှုန်းကို လေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းမှ ရယူသုံးစွဲလျက်ရှိနေကြသလို...တရုတ် နိုင်ငံကလည်း တစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်သုံးစွဲမှု၏ ၁ ရာခိုင်နှုန်းကို လေအား လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းမှ ရယူသုံးစွဲလျက်ရှိနေသည်။ သဲကန္တာရလွင်ပြင်များ ကျယ်ပြန့်စွာတည်ရှိနေကြသည့် အရှေ့အလယ်ပိုင်းဒေသများ၌လည်း ရပ်ကြွင်း လောင်စာများ အလျှအပယ် တူးဖော်ရရှိနေကြသည့်တိုင် လေတိုက်အားအလွန် ကောင်းသည့် သဲကန္တာရများ၌ လေရဟတ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲ ခြင်းကို စိတ်ဝင်တစားရှိလာကြသည်။ ဤသို့အားဖြင့် ကမ္ဘာတစ်ဝန်း လေအား လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းသည် တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်း မှန်မှန်ကြီးတိုးတက် လျက်ရှိနေသည်။

လေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၏ အခြေခံလိုအပ်ချက်တစ်ရပ်မှာ စံနှုန်း မီသည့် လေတိုက်ခတ်အားပင် ဖြစ်သည်။ တစ်နာရီလျှင် ကီလိုမီတာ ၂၀ နှုန်းနှင့် အထက် လေတိုက်အားရှိသည့်နေရာမျိုး၌သာ တပ်ဆင်အသုံးပြုနိုင်သော လေ ရဟတ်တာဘိုင်စက်များအတွက် လူနေမြို့ရွာများအတွင်း၌ အိမ်ခြေအဆောက်အအုံ သိပ်သည်းမှုကြောင့် အဆိုပါလေတိုက်နှုန်းမျိုးကို မရရှိနိုင်ပေ။ သို့ဖြစ်၍ လေရဟတ် ကြီးများကို လူနေမြို့ရွာများနှင့်အလှမ်းဝေးရာ လေတိုက်နှုန်းမြင့်မားသည့် လွင်ပြင် ကျယ်ကြီးများ၌သာ တပ်ဆင်တည်ဆောက်နိုင်သည်။

ထိုကဲ့သို့သော လိုအပ်ချက်များကြောင့်ပင် ယခုအခါ ကမ်းလွန်ပင်လယ်ပြင်ပေါ်၌ လေရဟတ်များတပ်ဆင်၍ ကမ်းခြေမြို့ရွာများဆီသို့ လျှပ်စစ်ဓာတ်အားသွယ်တန်း ပေးပို့ခြင်းမှာ ခေတ်စားလာလျက်ရှိနေသည်။ ကမ်းလွန်ပင်လယ်ပြင်များ၌ အမြဲ သဖြင့်တိုက်ခတ်နေသော လေတိုက်နှုန်းမှာ လေအားလျှပ်စစ်ထုတ်လုပ်ရန်လိုအပ် သည့် အခြေခံလေတိုက်နှုန်း၏အထက်၌သာ ရှိနေခြင်းနှင့် ကုန်းမြေပေါ်မှာထက် လေတိုက်နှုန်းကိုမုန်းဆရာ ပိုမိုလွယ်ကူခြင်းတို့သည် ကမ်းလွန်လေအားလျှပ်စစ်ထုတ် လုပ်ခြင်းလုပ်ငန်းကို အများက စိတ်ဝင်တစားရှိလာစေသည့် အကြောင်းရင်းများပင် ဖြစ်ကြသည်။

လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်ကြီးများ၏ တည်ဆောက်ထားပုံ အရ လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၉၀ နှုန်းထက် မြင့်တက်လာပါက စက် ကိရိယာများပျက်စီးနိုင်ခြေရှိမှုအပေါ်လည်ပတ်မှုကိုထိန်းချုပ်ပေးနိုင်သည့် ယန္တရား တစ်ခု တပ်ဆင်ပေးထားပြီးဖြစ်၍ စိုးရိမ်ပူပန်ရန် မလိုအပ်သော်လည်း လေဖိအား နည်း ရပ်ဝန်းအဆင့်မှ မှန်တိုင်းအဆင့်သို့ ကူးပြောင်းတိုက်ခတ်လာနိုင်သည့် မှန်တိုင်း လေပြင်းတိုက်ခတ်မှုကြောင့် လေရဟတ်ကြီးများ လိပြုလျက်စီးမှုမရှိစေရန်ကိုမူ တည် ဆောက်တပ်ဆင်သည့်နည်းပညာအဆင့်က မြင့်မားရန်လိုအပ်လာသည်။

သို့ရာတွင် လေအားလျှပ်စစ်ထုတ်လုပ်သည့် နည်းပညာနှင့် လုပ်ငန်းများ ခေတ် မစားသေးခင်အချိန်ကတည်းကပင် ခေတ်စားခဲ့သော ကမ်းလွန်ရေနေတူးဖော်ရေး လုပ်ငန်းများအတွက် ကမ်းလွန်ရေနေတူးဖော် တည်ဆောက်သည့်နည်းပညာက ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ပေးမည့် လေရဟတ်အုပ်စုကို ပင်လယ်ပြင် ပေါ်၌ ကြိုတင်တောင်တင်စွာတည်ဆောက်နိုင်ရန် ကောင်းစွာ အထောက်အကူပြုပေး ခဲ့ပြီဖြစ်ပေသည်။

ယူရိုပါလိဂ် တာအထွက်မှာ မန်ယူတို့အခြေအနေကောင်းနိုင်ပါ့မလား

မိုးမြင့်လင်းလက်

ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၁)ကို စက်တင်ဘာ ၁၅ ရက် ညပိုင်းမှာ ကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်မှာ မန်ယူရဲ့လူအခင်းအကျင်းက စိတ်ဝင်စားစရာဖြစ်နေသလို အရုံးများနေတဲ့ ရိုးမားတို့အတွက်လည်း ရင်ပူစရာဖြစ်နေတာတော့ အမှန်ပါပဲ။ အင်တာဗီလန်တို့က တော့ နိုင်ပွဲရယူဖို့ သေချာနေပေမယ့် ဆောက်သမ်တန်တို့ကတော့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

ဖီယင်နန်နှင့် မန်ယူ

နယ်သာလန်ကလပ် ဖီယင်နန်တို့ကတော့ မန်ယူရဲ့ အားနည်းချက်ကို သိထားပြီး အိမ်ကွင်းမှာ အကောင်းဆုံးအခင်းအကျင်းနဲ့ ပြင်ဆင်ပြီး ပွဲထွက်လာဖို့ရှိနေပါတယ်။ ဖီယင်နန်မှာ ဒတ်ချ်တောင်ပံကစားသမား အီလီယာနဲ့ လီတာပူးဂိုးသမားဟောင်း ဘရက် ဂျူးစ်တို့ ရှိနေပြီး မန်ယူကတော့ အဓိကကစားသမားအများအပြား လူစုံပါဝင်နိုင်ဖွယ် တော့ မရှိပါဘူး။

ဖီယင်နန်တို့က အင်္ဂလန်ကလပ်တွေနဲ့ ၁၀ ပွဲ တွေဆုံခဲ့ရာမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲရှုံးရလဒ်တွေ ထွက်ပေးထားပါတယ်။ ယူရိုပါလိဂ်နဲ့ လစဉ်မကပ်တဲ့ မန်ယူဟာ တစ်ကြိမ်မှ ပိုလဲစွဲခဲ့ခြင်းမရှိသလို ယူရိုပါလိဂ်အဝေးကွင်းတွေမှာ နိုင်ပွဲမရတာတိတိပါ။ လက်ရှိခြေစွမ်းအရ နှစ်သင်းစလုံး ကွာဟမှုမရှိတာမို့ သရေတစ်ပုတ်ခွဲယူရဖို့ ရှိနေပါတယ်။

ပစ်တိုရီးယားပါဇန်နှင့် ရိုးမား

ယုံကြည်လုံခြုံမှုမရသေးတဲ့ ရိုးမားရဲ့ခြေစွမ်းက အဝေးကွင်းမှာ ချက်ကလပ်ဖြစ်တဲ့ ပစ်တိုရီးယားပါဇန်ကို အကြိတ်အနယ်ကြိုးစားရမယ့်ကိန်းပါပဲ။ ပါဇန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲရလဒ်ကိုကြည့်ရင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်တွေ ထွက်ပေါ် ထားပြီး ရိုးမားတို့ကတော့ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားပါတယ်။ ယူရိုပါလိဂ် သမိုင်းမှာတော့ ဒီနှစ်သင်းရဲ့ပထမဆုံးတွေဆုံမှုဖြစ်ပြီး ပါဇန်တို့က အိမ်ကွင်းမှာဆိုရင် မာမာကျောကျောကစားတတ်သလို အဝင်အထွက်လည်း ရပါတယ်။ လက်ရှိခြေစွမ်း အရ အိမ်ရှင်ကိုပဲ ယုံကြည်မှုထားရုံရမှာဖြစ်ပါတယ်။

နိုက်စ်နှင့် ရှော်လ်ကေး

ဥရောပပြိုင်ပွဲတွေဆိုရင် အားထည့်ကစားတဲ့ နိုက်စ်အသင်းဟာ အိမ်ကွင်း ၁၃ ပွဲ ကစားခဲ့ရာမှာ ၁၀ ပွဲနိုင်ပြီး သုံးပွဲသရေဖြစ်ခဲ့ပါတယ်။ နိုက်စ်အသင်းမှာ ဘာလော့ တယ်လီ၊ ဘဲလ်ဒန်ဒါနဲ့ ဒန်ကေတို့ ရှိနေသလို ရှော်လ်ကေးအသင်းမှာ ဘင်တာလက်၊ စတမ်ဘူနီနဲ့ ကိုနပ်ပယ်ယန်ကာတို့ ပါဝင်ကစားပါလိမ့်မယ်။ ဖီအိုရင်တီးနား၊ ဘီလ်ဘာ အိုနီ၊ မယ်လင်ဂျန်တို့ကို နိုင်ပွဲရအောင် ကြိုးစားခဲ့တဲ့ ရှော်လ်ကေးဟာ ဒီပွဲကို အနိုင် ကစားပါလိမ့်မယ်။ အကြိုက်က ရှော်လ်ကေးဖြစ်ပေမယ့် နိုက်စ်တို့လည်း အမှတ်ရသွား နိုင်မယ့်ပွဲပါပဲ။

မိန့်နှင့် စိန်အက်တီယန်

အခုတလော ရှုံးပွဲတွေဆက်နေတဲ့ မိန့်အသင်းဟာ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင် တဲ့ စိန်အက်တီယန်ကို အိမ်ကွင်းမှာ နိုင်ဖို့တော့ခက်ခဲမှာ သေချာပါတယ်။ ဒါပေမယ့်



မိန့်ရဲ့အားသာမှုက အိမ်ကွင်းမှာ ပွဲချိန်ပြည့်ကစားအားမချဘဲ အားထုတ်နိုင်တာဖြစ် ပြီး ပြိုင်ဘက်နောက်တန်းကိုရအောင် ကျော်ဖြတ်နိုင်တာပါပဲ။ မိန့်တိုက်စစ်မှူးတွေ ရဲ့အားနည်းချက်က အဆုံးသတ်မသေချာတာမို့ အခုပွဲမှာအမှတ်ခွဲယူရကိန်းဆိုက် သွားနိုင်ပါတယ်။

အင်တာဗီလန်နှင့် ဟာပိုးဘီအာရီဟာ

နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ ဆဲလ်တစ်ကို နှစ်ပွဲပြတ်နဲ့ နိုင်ခဲ့ပေမယ့် စပါးနဲ့ ချီယေဗိုအသင်းတွေကို ရှုံးပွဲကြုံကာ ပါလာမိုအသင်းကို တစ်ပွဲစီသရေပွဲဖြစ်ခဲ့တဲ့ အင်တာဗီလန်ဟာ ဒီပွဲကို အနိုင်ရအောင်ကြိုးစားပါလိမ့်မယ်။ အစွဲရေးကလပ် ဟာပိုး ဘီအာရီဟာတို့က ယူရိုပါလိဂ်မှာ အစဉ်အလာမရှိပေမယ့် လက်ရှိခြေစွမ်းက ဆဲလ်တစ် လို အသင်းကို နှစ်ပွဲပြတ်နိုင်ပွဲရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် အင် တာဗီလန်တို့က အခုပွဲကို အိမ်ကွင်းလည်းဖြစ်တာကြောင့် အနိုင်ရအောင် အားထုတ် ပြီး သုံးမှတ်ယူပါလိမ့်မယ်။

ဆောက်သမ်တန်နှင့် စပါတာပရပ်

ဥရောပအဆင့်ပြိုင်ပွဲကို ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ဆောက်သမ်တန်တို့

မှတ်တမ်းကောင်းရေးထိုးနိုင်ဖို့ အခုပွဲကို ခြေကုန်ထုတ်ပါလိမ့်မယ်။ လက်ရှိခြေစွမ်း အရ ဆောက်သမ်တန်ဟာ ဘီလ်ဘာအိုကို နိုင်ထားသလို ဝက်စ်မိုဒ်ကိုလည်း တစ်ပွဲ စီသရေပွဲရအောင် ကစားထားနိုင်ပါတယ်။ စပါတာပရပ်တို့ကလည်း နောက်ဆုံးငါးပွဲ ကစားခဲ့တဲ့ ရလဒ်တိုင်းကြည့်ရင် သုံးပွဲနိုင်၊ နှစ်ပွဲသရေနဲ့ ရှုံးပွဲမရှိအောင် ကြိုးစား ထားနိုင်တာတွေရှိပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်တို့ အိမ်ကွင်းမှာ ကစားပေးမယ့် နိုင်ပွဲရဖို့ ခက်ခဲပါလိမ့်မယ်။

ဆာဆူအိုလိုနှင့် ဘီလ်ဘာအို

အခုတလော ရှုံးပွဲတွေဆက်နေတဲ့ ဘီလ်ဘာအိုဟာ ပုံမှန်ခြေစွမ်းရအောင်ကြိုးစား ရုန်းကန်နေရပါတယ်။ ဘီလ်ဘာအိုတို့ နောက်ဆုံးလေးပွဲကစားခဲ့ရာမှာ ဘာစီလိုနာ၊ စပို့တင်းလစ္စဘွန်း၊ ရှော်လ်ကေး၊ ဟော်ဖန်ဟိုနိုးတို့ကို နိုင်ပွဲမရခဲ့ပါဘူး။ ဆာဆူအိုလိုတို့ ကတော့ ဥရောပအဆင့်ပြိုင်ပွဲကို အမှတ်တက်ရောက်လာတာဖြစ်ပြီး လောလောဆယ် မှာ ဇီပက်ဒါနဲ့ပါလာမိုအသင်းတွေကို ဆက်တိုက်နိုင်ပွဲရထားပါတယ်။ ဒါပေမယ့် အတွေ့ အကြုံပြင်းနဲယှဉ်ရင် ဘီလ်ဘာအိုကို မယှဉ်နိုင်ပေမယ့် အိမ်ရှင်တို့ သရေတစ်ပုတ်တော့ ရသွားနိုင်ပါတယ်။

ပန်ဟားလ်ကို အလုပ်ဖြုတ်ခဲ့မိလို့ ပေါင်ရှစ်သန်းကျော် မန်ယူ လျော်ကြေးပေးခဲ့ရ

မန်ယူက ပြီးခဲ့တဲ့နှစ် ရာသီကုန်ဆုံးချိန်မှာ နည်းပြ ပန်ဟားလ်ကို အလုပ်ဖြုတ်ခဲ့တဲ့ အတွက် ပေါင် ၈ ဒသမ ၄ သန်း လျော်ကြေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဒီငွေကြေးဟာ အဲဟာတန်က နည်းပြ မာတီနက်ဇ်ကို ပေးခဲ့ရတဲ့ ပေါင် ၁၀ သန်းနဲ့စာရင် နည်းပေးတယ်လို့ ဆိုပါတယ်။

နည်းပြ ပန်ဟားလ်အနေနဲ့ မန်ယူကို ပရီမီယာလိဂ်ဖလားရအောင် မစွမ်းဆောင် နိုင်ခဲ့ပေမယ့် အက်ဖ်အေဖလားကိုတော့ ရအောင်ကြိုးစားပေးနိုင်ခဲ့ပါတယ်။ သို့ပေမယ့် အိုးထရက်ဖွဲ့ဒ် မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ဒတ်ချ်လူမျိုး ပန်ဟားလ်အနေနဲ့ မန်ယူရဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာတစ်ခုကို ဆုံးရှုံးသွားအောင် လုပ်မိတဲ့အတွက် အပြစ်တစ်ခုလုံးဖြစ်ခဲ့ရပါ တယ်။ ဒေးဗစ်မိုယက်စ်ခေတ်မှာပင် မန်ယူဟာ ဒီချန်ပီယံလိဂ်ဝင်ခွင့်နေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။



၁၁ မိနစ်အတွင်းမှာ သုံးဂိုးသွင်းပြီး ဟက်ထရစ်ယူခဲ့တဲ့ လူကာကူ

ရိုဖီလူကာကူဟာ ပရီမီယာလိဂ်မှာ အဲဟာတန်က ဆန်းဒါးလန်းကို အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ကိုလည်း ဆက်လက်ထိန်းထားဆဲဖြစ်ပါတယ်။ ဒီပွဲမှာ ထူးခြားချက် အနေနဲ့ကတော့ တိုက်စစ်မှူး၊ လူကာကူဟာ ဒုတိယပိုင်း ၁၁ မိနစ်အတွင်းမှာ အဲဟာတန် အသင်းအတွက် အနိုင်ဂိုး သုံးဂိုးစလုံးကို ဟက်ထရစ်ဂိုးအဖြစ် သွင်းယူပေးခဲ့ပါတယ်။

အဲဟာတန်အသင်းအတွက် ဒီလိုဂိုးသွင်းနိုင်အောင် ခြောက်လကြာ စောင့်ဆိုင်းခဲ့ရ တယ်လို့ ဆိုပါတယ်။ ခြောက်လအတွင်းမှာ လူကာကူရဲ့ ပထမဆုံးဂိုးလို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ တယ်လ်ရှီယံတိုက်စစ်မှူး၊ လူကာကူဟာ မတီလနောက်ပိုင်း အဲဟာတန်အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဟာတန် အသင်းအနေနဲ့ ဒီအနိုင်ပွဲဟာ ယခုနှစ် ပရီမီယာလိဂ်မှာ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်း ထားနိုင်ခြင်းလည်းဖြစ်ပါတယ်။

ကောင်းမြတ်သူ - စုစည်းသည်။

ဒါဘီပွဲနိုင်သော်လည်း ဖလားရနိုင်တဲ့ခြေစွမ်း မရှိသေးဟု ဣဒီယိုလာဆို

မန်ချက်စတာဒါဘီလို့ခေါ်တဲ့ မန်ယူနဲ့ မန်စီးတီးမြို့ပြိုင်ဘက်နှစ်သင်း ဆုံတွေ့တဲ့ပွဲမှာ မန်စီးတီးက မန်ယူကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပရီမီယာလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်လောက်တဲ့ ခြေစွမ်းမရှိသေးဘူးလို့ မန်စီးတီး နည်းပြ ဣဒီယိုလာက ဝန်ခံပြောဆိုလိုက်ပါတယ်။

မန်စီးတီးကစားသမားတွေအနေနဲ့ ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရနိုင် ဖို့ ခြေစွမ်းမှာ လိုအပ်နေသေးတယ်လို့ နည်းပြ ဣဒီယိုလာက သတိပေး ပြောဆိုလိုက် ပါတယ်။ စပိန်နိုင်ငံသား ဣဒီယိုလာရဲ့ယခုနှစ်အတွင်း မန်စီးတီးရဲ့အနိုင်ပွဲခြောက်ပွဲမှာ ၁၇ ဂိုးသွင်းယူပေးထားပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ်ပရီမီယာလိဂ်မှာ လေးပွဲကစားပြီး လေးပွဲအနိုင်ရရှိထား လို့ ရာသီအစတာထွက်ကောင်းမှုမှာ ရာနှုန်းပြည့်အောင်မြင်နေတယ်လို့ ဆိုပါတယ်။ ဣဒီယိုလာအနေနဲ့ တာစီလိုနာနဲ့ တိုင်ယန်မြူးနစ်နည်းပြအဖြစ် ကိုင်တွယ်စဉ် ချန်ပီယံ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီအတွက် အနိုင်ရနိုင်ဖို့ မန်စီးတီးကစား သမားတွေကို တိုက်တွန်းမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။



တနင်္သာရီမြို့နယ်အတွင်းမှ မူးယစ်ဆေးစွဲနေသူများအား စတင်ဆေးဖြတ်ကုသပေး

မြတ်စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြတ်စက်တင်ဘာ ၁၄ ရက်နေ့ မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ မူးယစ်ဆေးဝါးသုံးစွဲနေပြီး ဆေးဖြတ်ကုသနိုင်ရေးအတွက် စာရင်းပေးထားသူများအား တနင်္သာရီမြို့ပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာ ၁၁ ရက်မှ စတင်ဆေးဖြတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မူးယစ်ဆေးဝါးစွဲနေပြီး ဆေးဖြတ်ကုသမည့် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၂၆ ဦးတို့အား တနင်္သာရီမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးဖြတ်ကုသမှုခံယူနိုင်ရန်အတွက် စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း၊ တနင်္သာရီမြို့မှ ရဲစခန်းမှူး ဒုရဲမှူးတင်အောင်၏ ကြီးကြပ်မှုဖြင့်

တနင်္သာရီမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆေးဖြတ်မည့်လူနာများကို တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာကုသဆောင်တွင် အားပေးစကားပြောကြားခြင်း၊ ဆေးဖြတ်ရာတွင် သိရှိသင့်သောအချက်များကို အသိပညာပေးပြောကြားခြင်း၊ ဆေးဖြတ်နိုင်ရေးအတွက် စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သောဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆေးဖြတ်ပေးမည့်သူများအား အခြေအနေအပေါ်မူတည်၍ ဆေးရုံတက်ရောက်ကုသ၍ ဆေးဖြတ်စေခြင်း၊ မိဘအုပ်ထိန်းမှုအောက်တွင် နေထိုင်၍ ပုံမှန်ဆေးရုံပြသ ဆေးသောက်ပြီး ဆေး

ဖြတ်စေခြင်းဟု ဆေးဖြတ်နည်းနှစ်နည်းဖြင့် ဆေးဖြတ်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးစွဲနေပြီး ဖြတ်လိုသည့် အမျိုးသား အမျိုးသမီးများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံတွင် မိဘအုပ်ထိန်းသူနှင့်အတူ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကုသလိုသူများအနေဖြင့် ဆေးဖြတ်ကုသခြင်းအတွက် ငွေကြေးကုန်ကျမှုမရှိစေဘဲ ဆေးဖြတ်သည်အထိ အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြင့်ဦး(မြတ်)



ဆေးဖြတ်ကုသမှုခံယူမည့် အမျိုးသမီးတစ်ဦးအား စစ်ဆေးပေးနေစဉ်

အမြင့်ပေ ၄၀ ရှိ သစ်ပင်ကြီးလဲကျ၍ နေအိမ်တစ်လုံးပျက်စီး



နမ့်စန် စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၌ လုံးပတ် ၁၂ ပေ၊ အရှည် ၄၀ ပေ ခန့်ရှိ လက်ပံပင်ခြောက်ကြီး စက်တင်ဘာ ၁၂ ရက် ည

၇ နာရီခန့်က အမြစ်မှလန်၍ တဖြည်းဖြည်းလဲကျခဲ့သဖြင့် အနီးမှ နေအိမ်တစ်လုံးကိုမိပြီး နေအိမ်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ နမ့်စန်မြို့ အမှတ်(၅)ရပ်ကွက် နှင်းဆီလမ်းရှိ ဒေါ်အုန်းစိန်၏ နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး သစ်ပင်လဲကျချိန်တွင် နေအိမ်အတွင်း အိမ်ရှင်၏ညီမဝမ်းကွဲ ဒေါ်ခင်မြိုင် (၆၄)နှစ်နှင့် မြေးဖြစ်သူ မောင်နိုင်ကိုလင်းခန့်နှစ် ဘယ့်သားရှိပြီး အချိန်မီ ထွက်ပြေးနိုင်ခဲ့သဖြင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။ အိမ်ပေါ်တွင် လဲကျမိနေသော သစ်ပင်ကြီးအား ဖြတ်တောက်ဖယ်ရှားခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်းနှင့် ပစ္စည်းများသယ်ယူရွှေ့ပြောင်းပေးခြင်းတို့ကို ရပ်မိရပ်ဖေများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်ရဲမှူး ဒုရဲမှူးစိုးနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၁၅ ဦးက စက်တင်ဘာ ၁၃ ရက် နံနက်တွင် လာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)

စားသုံးသူအကာအကွယ်ပေးရေး ပညာပေးဟောပြော ကျောင်းမုန့်ဈေးတန်းမှဆိုင်များအား လိုက်လံစစ်ဆေး

ကျပ်ပျော် စက်တင်ဘာ ၁၄

ဥပဒေအရ ခွင့်ပြုခြင်းမရှိသည့် ဆိုးဆေးပါသောအစားအစာများ၊ တာရှည်ခံဓာတ်ဆေးဝါးနှင့် ထုတ်လုပ်ထားသော အစားအစာများ၊ သက်တမ်းလွန်သော အစားအစာများ၏ ဆိုးကျိုးများကို ပြည်သူများသိရှိပြီး စားသုံးခြင်းမရှိစေရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျပ်ပျော်မြို့နယ် ပင်လုံရပ်ကွက် ခဲဘောင်အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှူး ဦးမြင့်အောင်က တားမြစ်ဆိုးဆေးနှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ကွမ်းစားခြင်းကြောင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ စားသုံးသူများ ရရန်အခွင့်အရေးများ စသည့်အကြောင်းအရာများကို ဟောပြောသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်သော ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းတွင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်ဆိုင်များကိုလည်း လိုက်လံစစ်ဆေးကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ နေဝင်းမြင့်(ပြန်/ဆက်)

ချောင်းရေကျဆင်းမှုများသဖြင့် ဘုရားပွဲလာခရီးသွားများ သွားလာရေးအခက်အခဲဖြစ်

ငါန်းဇွန် စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ စက်တင်ဘာ ၁၀ ရက်ညပိုင်းက မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် ငါန်းဇွန်မြို့အဝင် မီးပျံချောင်းတွင် ချောင်းရေကျဆင်းမှုများပြားခဲ့ပြီး မြို့အဝင် ငါန်းဇွန်-တံတားဦးကားလမ်းတွင် ရေကျော်ခဲ့သဖြင့် ကျင်းပလျက်ရှိသော ရှင်ပင်မိုးကောင်းမြတ်စွာဘုရားပွဲသို့ လာရောက်သော ပြည်သူများနှင့် ဈေးသည်များ သွားလာရေးအခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။

လမ်းရေကျော်သည်နေရာတွင် ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဈေးရောင်းဈေးဝယ်များနှင့် ပွဲတော်လာပြည်သူများ၊ ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန်အတွက် မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စက်တင်ဘာ ၁၁ ရက် နံနက် ၁၂ ရက် နံနက်အထိ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး လူများဖြတ်ကူးရန်အပြင် ဆိုင်ကယ်၊ စက်ဘီးများ အန္တရာယ်ကင်းစွာ ချောင်းရေဖြတ်ကူးနိုင်ရေးအတွက်ပါ အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သက်နောင်ဦး(ငါန်းဇွန်)



ဘုရားပွဲပြည်သူတစ်ဦး၏ ဆိုင်ကယ်ဖြတ်သန်းရန် ကူညီပေးနေစဉ်

လူထုပဟိုပြုစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေး

ဝန်းမောက် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းမောက်မြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုပဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်သူအဖွဲ့

အစည်းပေါင်းစုံပါဝင်သော မြို့နယ် အဆင့် သုံးသပ်ဆွေးနွေးပွဲကို မြို့တော်ခန်းမ၌ စက်တင်ဘာ ၁၁ ရက်ကပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ဝန်းမောက်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးပြည့်မြိုးမြိုင်က မိမိတို့မြို့နယ်အနေဖြင့် လူထု

ပဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်း လုပ်ငန်းခွဲများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းတာဝန်ခံအဆင့်ဆင့်တို့က လုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့ကြပြီး ကျေးရွာနေ ပြည်သူများ၏ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ဂုဏ်ယူပြောကြားကာ ဆွေးနွေးပွဲတက်ရောက်သူများက စီမံကိန်းအရ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ လူအောင်(ကသာ)

ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုပေးပွဲနှင့် ပိတ်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အသက် ၁၆ နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပိုလ်လူပွဲ ဆုပေးပွဲနှင့် ပိတ်ပွဲကို စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည်။ ပိုလ်လူပွဲတွင် နယ်မြေ(၄) တောင်နီကျောင်းအသင်းနှင့် နယ်မြေ(၉) ပန်သခွာကျောင်းတို့ ယှဉ်ပြိုင်ကြပြီး ပန်သခွာကျောင်းအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပပြီး နေရာအလိုက်အကောင်းဆုံး ကစားသမားဆုများ ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား ဂုဏ်ပြုဆုနှင့် ငွေသားဆုများနှင့် ပထမဆုရ အသင်း ဒိုင်းဆုကို မြို့နယ်ပညာရေးမှူး ဦးမြင့်အောင်နှင့် ကျောင်းအုပ်ဆရာကြီးများက ချီးမြှင့်ပေးခဲ့ကြသည်။ ဝိုင်းသန်းကျော်(တောင်ကြီး)

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

တွန်းဇော် စက်တင်ဘာ ၁၄

စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ချင်းပြည်နယ် တွန်းဇော်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စက်တင်ဘာ ၁၃ ရက်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းက အမှာစကား ပြောကြားပြီး တွန်းဇော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်တာဝန်ခံ ဒုရဲမှူးသိန်းဝင်းက လူကို လူချင်း လူကုန်ကူးမှုဆိုင်ရာများ၊ လူကုန်ကူးသူများ ကျင့်သုံးလေ့ရှိသည့် နည်းလမ်းများ၊ လူကုန်ကူးသူတို့ အဓိကပစ်မှတ်ထားလေ့ရှိသည့် မိသားစုများအကြောင်း စသည့် သိတောင်းရောများနှင့် မြို့နယ်ဥပဒေအရာရှိ ဦးမိုးဝင်းအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အခမ်းအနားတက်ရောက်သော ဒေသခံ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။ (မြို့နယ် ပြန်/ဆက်)

(၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ သမိုင်းဝင် ကျိန်းတောင်ဇိဂီဓာတ်တော်ဘုရားရင်ပြင်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မင်းပြားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်အင်အား ၄၆ ဦး စက်တင်ဘာ ၁၀ ရက်က ဆောင်ရွက်ပေးစဉ်။ သွန်းဝဿန်



စေတနာအထူးပြုနိဗ္ဗာန်ဆော် ခင်နန္ဒာ နှင့် သွားစိုဇော် (၂၀၁၆-၂၀၁၇ ဗုဒ္ဓဂယာစရီးစဉ်များ)

<p>၈ ရက် ၁၂ ရက် ၁၅ ရက် ၁၅ ရက် (ကိုလ်ကတ္တားပါ)</p>	<p>အိလာ ၆၅၀ အိလာ ၇၅၀ အိလာ ၈၀၀ အိလာ ၈၅၀</p>	<p>အောက် ၁၄ (ပြည်)၊ ၂၆ (၁၀ လို)၊ ၂၈ (၁၀ လို)၊ ၂၉ (၁၀ လို)၊ ၃၀ (၁၀ လို)၊ ၃၁ (၁၀ လို)၊ ၃၂ (၁၀ လို)၊ ၃၃ (၁၀ လို)၊ ၃၄ (၁၀ လို)၊ ၃၅ (၁၀ လို)၊ ၃၆ (၁၀ လို)၊ ၃၇ (၁၀ လို)၊ ၃၈ (၁၀ လို)၊ ၃၉ (၁၀ လို)၊ ၄၀ (၁၀ လို)၊ ၄၁ (၁၀ လို)၊ ၄၂ (၁၀ လို)၊ ၄၃ (၁၀ လို)၊ ၄၄ (၁၀ လို)၊ ၄၅ (၁၀ လို)၊ ၄၆ (၁၀ လို)၊ ၄၇ (၁၀ လို)၊ ၄၈ (၁၀ လို)၊ ၄၉ (၁၀ လို)၊ ၅၀ (၁၀ လို)၊ ၅၁ (၁၀ လို)၊ ၅၂ (၁၀ လို)၊ ၅၃ (၁၀ လို)၊ ၅၄ (၁၀ လို)၊ ၅၅ (၁၀ လို)၊ ၅၆ (၁၀ လို)၊ ၅၇ (၁၀ လို)၊ ၅၈ (၁၀ လို)၊ ၅၉ (၁၀ လို)၊ ၆၀ (၁၀ လို)၊ ၆၁ (၁၀ လို)၊ ၆၂ (၁၀ လို)၊ ၆၃ (၁၀ လို)၊ ၆၄ (၁၀ လို)၊ ၆၅ (၁၀ လို)၊ ၆၆ (၁၀ လို)၊ ၆၇ (၁၀ လို)၊ ၆၈ (၁၀ လို)၊ ၆၉ (၁၀ လို)၊ ၇၀ (၁၀ လို)၊ ၇၁ (၁၀ လို)၊ ၇၂ (၁၀ လို)၊ ၇၃ (၁၀ လို)၊ ၇၄ (၁၀ လို)၊ ၇၅ (၁၀ လို)၊ ၇၆ (၁၀ လို)၊ ၇၇ (၁၀ လို)၊ ၇၈ (၁၀ လို)၊ ၇၉ (၁၀ လို)၊ ၈၀ (၁၀ လို)၊ ၈၁ (၁၀ လို)၊ ၈၂ (၁၀ လို)၊ ၈၃ (၁၀ လို)၊ ၈၄ (၁၀ လို)၊ ၈၅ (၁၀ လို)၊ ၈၆ (၁၀ လို)၊ ၈၇ (၁၀ လို)၊ ၈၈ (၁၀ လို)၊ ၈၉ (၁၀ လို)၊ ၉၀ (၁၀ လို)၊ ၉၁ (၁၀ လို)၊ ၉၂ (၁၀ လို)၊ ၉၃ (၁၀ လို)၊ ၉၄ (၁၀ လို)၊ ၉၅ (၁၀ လို)၊ ၉၆ (၁၀ လို)၊ ၉၇ (၁၀ လို)၊ ၉၈ (၁၀ လို)၊ ၉၉ (၁၀ လို)၊ ၁၀၀ (၁၀ လို)</p>
---	--	---

အမှန်အကန် ဝရိတ်ခြင်း - သံရုံးသို့လိုက်ရန်မလို - စရံငွေချေ/ဦးရာလှူစနစ် လိုင်စင်အမှတ် ၀၈-၀၂၈၂ ကွန်ဒို (E)၊ မြေညီထပ်၊ ကမ္ဘာအေးပီလာအိမ်ရာ၊ ကမ္ဘာအေးစေတီလမ်း၊ (၈)မိုင်၊ မရမ်းကုန်း၊ ရန်ကုန်၊ ၀၁-၆၅၅၅၂၀၊ ၆၅၅၈၈၅၊ ၀၉-၅၆၀၀၁၂၃၊ ၀၉-၅၆၀၀၄၄၄

<p>ဖခင်အမည်မှန် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားအထက၊ တက္ကသိုလ်ဝင်တန်း (D) မှ မအေးအေးအောင်၏ ဖခင်အမည်မှန်မှာ ဦးခင်ဦးမြင့်ဇော် ၉/ကပတ(နိုင်)၁၅၉၂၂၀ ဖြစ်ပါကြောင်း။</p> <p>ဦးမြင့်ဇော်</p>	<p>ဖခင်အမည်မှန် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားအထက၊ နဝမတန်း(B)မှ မောင်မောင်အောင်၏ ဖခင်အမည်မှန်မှာ ဦးခင်မောင်ဌေး ၉/ကပတ(နိုင်)၁၅၉၂၂၀ ဖြစ်ပါကြောင်း။</p> <p>ဦးခင်မောင်ဌေး</p>	<p>ဖခင်အမည်မှန် ကျောက်ပန်းတောင်းမြို့နယ်၊ မြို့ရွှေအထက၊ တက္ကသိုလ်ဝင်တန်း(A)မှ မထက်ထက်ဦး၏ ဖခင်အမည်မှန်မှာ ဦးစော်မင်းထိုက် ၉/ကပတ(နိုင်)၁၄၅၁၃၅ ဖြစ်ပါကြောင်း။</p> <p>ဦးစော်မင်းထိုက်</p>	<p>တစ်ဦးတည်းဖြစ်ပါကြောင်း နေပြည်တော်၊ သပြေကုန်း၊ အထက (၁၄)၊ တတိယတန်းမှ မောင်ပိုင်ခန့်ကျော်၏ဖခင် ဦးစောခိုင်နှင့် ဦးကျော်နိုင် ၉/မမ(နိုင်)၁၃၅၂၃၉ သည် တစ်ဦးတည်းဖြစ်ပါကြောင်း။</p>	<p>ဖခင်အမည်မှန် ညောင်ဦးမြို့နယ်၊ တက်ကျေးရွာ၊ အထက်တန်းကျောင်းခွဲမှ မအေးမြင့်မြင့် မှန်မှာ ဦးညို ၉/ညည(နိုင်)၀၂၆၃၄၀ ဖြစ်ပါကြောင်း။</p> <p>ဦးညို</p>	<p>ဖခင်အမည်မှန် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်အထက တက္ကသိုလ်ဝင်တန်း(C) မှ မယုစန္ဒီမြို့စော၏ ဖခင်အမည်မှန်မှာ ဦးမျိုးကျော် ၅/ရညန(နိုင်)၀၆၀၈၂၁ ဖြစ်ပါကြောင်း။</p> <p>ဦးမျိုးကျော်</p>	<p>ဖခင်အမည်မှန် ချောင်းမုံမြို့နယ်၊ အထက(ခွဲ) ကလီ၊ တက္ကသိုလ်ဝင်တန်းမှ မယုစန္ဒီ၏ ဖခင်အမည်မှန်မှာ ဦးအောင်ကျော်စိုး ၁၄/ငသခ(နိုင်)၀၁၃၇၈၀ ဖြစ်ပါကြောင်း။</p> <p>ဦးအောင်ကျော်စိုး</p>
--	---	--	--	---	---	---

Mingalar Cinemas www.facebook.com/mingalarcinemas

<p>သမ္မတ ၀၁-၂၄၆၉၆၂ ၀၁-၂၄၆၉၆၃</p>	<p>သွင် ၀၁-၃၇၂၅၉၄ ၀၉၇၃၂၃၅၅၆၀</p>	<p>မင်္ဂလာ(၁) သိမ်ကြီးရွှေ ၀၁-၂၄၃၀၇၇ ၀၁-၂၄၃၀၇၈</p>	<p>မင်္ဂလာ(၂) ခရိုင်တော်(၂) ၀၉၇၃၂၅၄၀၉၀ ၀၉၇၃၂၅၄၀၉၂</p>	<p>နေပြည်တော် ၀၉ ၄၅၅၄၄၂၈၀၂ ၀၉ ၄၅၅၄၄၂၈၀၃</p>	<p>မန္တလေး ဝင်းလိုက် ၀၂-၃၅၀၂၈ ၀၂-၃၅၀၂၉</p>
<p>မင်္ဂလာစံပြ ၀၉ ၂၆၀၈၇၀၃၅ ၀၉ ၂၆၀၈၇၀၃၆ ၀၁ ၂၃၀၃၁၆၅</p>	<p>Top Royal (စိန်လေး-အိမ်) ၀၉၄၂၀၀၈၆၂၉၁ ၀၉၄၂၀၀၈၆၂၉၂</p>	<p>မင်္ဂလာ(ကုန်းပွင့်) (လှည့်တန်း၊ စိန်ပုံခြင်) ၀၉ ၇၇၉၀၅၄၆၇၂ ၀၉ ၇၇၉၀၅၄၆၇၃</p>	<p>မင်္ဂလာဝါရီရာ (လှိုင်သာယာ) ၀၉ ၂၆၀၃၀၁၁၅၅ ၀၉ ၂၆၀၃၀၁၁၆၆</p>	<p>ရှေ့ဆောင် ၀၉ ၄၅၅၄၄၂၈၀၀ ၀၉ ၄၅၅၄၄၂၈၀၀</p>	<p>မြို့မ ၀၂-၃၅၀၂၈ ၀၂-၃၅၀၂၉</p>

အနူးဘစ် (ရန်ကုန်) သမ္မတ၊ သွင်၊ မင်္ဂလာ(၁)၊ မင်္ဂလာစံပြ၊ TOP ROYAL၊ မင်္ဂလာကုန်းပွင့် (လှည့်တန်း၊ စိန်ပုံခြင်) (မန္တလေး) - ဝင်းလိုက်၊ မြို့မ (ပြည်) - မင်္ဂလာထွန်းသီရိ

ဘောစီ (ရန်ကုန်) - ရှေ့ဆောင်(၂)၊ မင်္ဂလာဝါရီရာ (လှိုင်သာယာ)

MONGAN (ရန်ကုန်) - ရှေ့ဆောင်(၁)၊ မင်္ဂလာစံပြ၊ မင်္ဂလာကုန်းပွင့် (လှည့်တန်း) (မန္တလေး) - မင်္ဂလာခိုင်မွန်း

TRAIN TO BUSAN နေပြည်တော်(၁)၊ မင်္ဂလာစံပြ၊ မင်္ဂလာခရိုင်စင်တာ(၂)၊ မင်္ဂလာကုန်းပွင့် (လှည့်တန်း၊ စိန်ပုံခြင်) (မန္တလေး) - မင်္ဂလာခိုင်မွန်း

ANGRY BIRD (3D) (ရန်ကုန်) - နေပြည်တော်(၂)

BOUNTY HUNTERS -3D (ရန်ကုန်)၊ မင်္ဂလာကုန်းပွင့် (လှည့်တန်း) (မန္တလေး) - မင်္ဂလာခိုင်မွန်း (ပြည်) - မင်္ဂလာထွန်းသီရိ

PETE'S DRAGON(3D) (ရန်ကုန်) - နေပြည်တော်(၃)

၁၆ . ၉ . ၂၀၁၆ ရက်မှ စတင်ပြသမည့်ဇာတ်ကားသစ်များ
ပွဲချိန်သတိပြု - ၁၀:၀၀ နာရီ၊ ၁၂:၃၀ နာရီ၊ ၃:၃၀ နာရီ၊ ၆:၃၀ နာရီ၊ ၉:၃၀ နာရီ



CHINDWIN COLLEGE helping you engineer your future

PEARSON BTEC

တက္ကသိုလ်ဝင်တန်း မအောင်သေးသူတွေအတွက် ရွေးချယ်စရာ အခွင့်အလမ်းသစ်

တက္ကသိုလ်ဝင်တန်းကို တစ်ကြိမ်ဖြေဆိုပြီးသူတွေအနေနဲ့ Pearson BTEC Level 3 Program ကို ချင်းတွင်းကောလိပ်မှာ တက်ရောက်နိုင်ပါပြီ။

အလွတ်ကျက်ပြီး စာမေးပွဲဖြေရတာ မဟုတ်ဘဲ သဘောတရား သိပြီး အသုံးချတတ်မှုကို ဆန်းစစ်တဲ့ assignment တွေနဲ့ အတန်းတင်ပေးတဲ့ သင်ကြား၊ သင်ယူမှု ပုံစံကို အသုံးပြုပါတယ်။

Engineering နဲ့ Business ရွေးချယ်တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာအရည်အချင်းပြည့်မှီပြီးရင် သင်တန်းကာလ two semester ဖြစ်ပါတယ်။

Level 3 Program အောင်မြင်ပြီးရင် HND ဆက်တက်နိုင်ပါတယ်။ HND ရပြီးရင် UK Bachelor Degree ရယူနိုင်တဲ့ နိုင်ငံတကာ ပညာရေးလမ်းကြောင်းပေါ် ရောက်ရှိမှာ ဖြစ်ပါတယ်။

၂၀၁၆ ဩဂုတ်လ နောက်ဆုံးပတ်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး အောက်ပါနေရာတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဩဂုတ်လ မတုန်မီ စာရင်းပေးသွင်းလျှင် ၂၀% လျှော့ပါမယ်။

ချင်းတွင်းကောလိပ်(ရန်ကုန်)	-	အမှတ် (၅၅) သိမ်ဖြူလမ်း (အောက်ဘလောက်)၊ ဝိုင်တစ်ထောင်မြို့နယ်။ ဖုန်း - ၀၁ ၂၉၈၁၃၇၊ ၂၉၇၆၇၃။
ချင်းတွင်းကောလိပ် (မန္တလေး)	-	စံပယ်ဆောင်၊ ဂရိတ်ဝေါတိုက်ခန်းများ၊ ၇၇ x ၇၈ နှင့် ၃၁ x ၃၂ ကြား။ ဖုန်း - ၀၂ ၇၄၀၇၉၊ ၆၈၂၄၉။
ချင်းတွင်းကောလိပ် (တောင်ကြီး)	-	အမှတ် (၅၇/၁၆) မြတ်ရတနာလမ်း၊ ရေအေးကွင်းရပ်။ ဖုန်း - ၀၉ ၇၈၄၀၃၈၉၉၅၊ ၇၈၄၀၃၈၉၆၆။
စိုးစံ ကိုယ်ပိုင် အထက်တန်းကျောင်း (ပြင်ဦးလွင်)	-	အမှတ် (၂၀၆)၊ ဘီလမ်း။ ဖုန်း - ၀၈၅ ၂၂၁၂၈၊ ၂၃၃၉၉။
စိုးစံ ကိုယ်ပိုင် အထက်တန်းကျောင်း (နေပြည်တော်)	-	ဥာဏအောင်မြေလမ်း၊ MICC နှင့် မြို့မချေးအနီး။ ဖုန်း - ၀၆၇ ၄၂၁၇၁၈၊ ၄၂၁၇၁၉။

**တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ
အင်ဂျင်နီယာသင်တန်းသားများ
အလိုရှိသည်**

၁။ လျှောက်ထားသူသည်-

- (က) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ်ထက်မကြီးရ။
- (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို) ဖြစ်ရမည်။
- (ဂ) အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့်ကိုယ်အလေးချိန်ပေါင် ၁၀၀ ထက်မနည်းရ၊ ပေါင် ၁၄၀ ထက်မကျော်ရ။
- (ဃ) မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။
- (င) တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၁၂-၉-၂၀၁၆ ရက်နေ့မှ စတင်၍ ၂၆-၁၁-၂၀၁၆ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမည်။

၄။ သတ်မှတ်ချက်နှင့်ပြည့်စုံသူများသည် အရည်အချင်းစစ်စာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း တိုင်းစစ်ဌာနချုပ်များတွင် အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

- (က) အင်္ဂလိပ်စာ ။ နံနက် ၉ နာရီမှ ၁၁ နာရီထိ။
- (ခ) သင်္ချာ ။ နေ့လည် ၁ နာရီမှ ၃ နာရီထိ။

၅။ အရည်အချင်းစစ်စာမေးပွဲကို မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်များ၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

၆။ ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

၇။ အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူများကို ဟိုပုံးမြို့ (တောင်ကြီးခရိုင်)တွင်လူတွေ့စစ်ဆေးမည်။ လူတွေ့အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။ အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းနှင့်သတင်းပို့ရမည့်ရက်များကို မိမိလျှောက်လွှာတင်သွင်းသည့် တိုင်းစစ်ဌာနချုပ်များတွင် ၁-၁-၂၀၁၇ မှ ၂-၁-၂၀၁၇ ရက်နေ့များအတွင်း မေးမြန်းနိုင်သည်။

၈။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၄၀၀၀၀/- ၊ ဒုတိယနှစ် ကျပ် ၁၄၅၀၀၀/- ၊ တတိယနှစ် ကျပ် ၁၅၀၀၀၀/- ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက်သတ်မှတ်လစာနှင့်စရိတ်များ ခံစားခွင့်ရှိသည်။

၉။ သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်းခံစားခွင့်ရှိသည်-

- (က) ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ်ပေးအပ်မည်။
- (ခ) တာဝန်ပေးအပ်ခြင်း။ တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုခုတွင် ပညာသည် အကြပ်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးအပ်မည်။
- (ဂ) အဆင့်တိုးမြှင့်ပေးအပ်ခြင်း။ တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့အလိုက် ပညာသည်စစ်သည်များ အဆင့်အတန်းတိုးမြှင့်ရေးစည်းမျဉ်းနှင့်အညီ ဒုတိယအရာခံဗိုလ်နှင့် အရာခံဗိုလ်အဆင့်များသို့ဆက်လက် တိုးမြှင့်ပေးရေးအတွက်ဆောင်ရွက်ပေးမည်။
- (ဃ) ပြန်တမ်းဝင်အရာရှိလျှောက်ထားခွင့်။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အချိန်နှင့် အကျုံးဝင်သည့် အချိန်တွင် စစ်ရာထူးခန့်ချုပ်ရုံးမှလျှောက်လွှာခေါ်ယူသည့် အခါ လျှောက်ထားနိုင်သည်။

၁၀။ ရွေးချယ်ခံရသူများသည် သင်တန်းပြီးဆုံးပြီးနောက်တပ်မတော်တွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ရမည်။

စားသုံးသူများသို့ အသိပေးကြော်ငြာခြင်း

မြင်းခြံမြို့၊ ဝင်းသန်း ငါးပိ၊ ငါးငံပြာရည်၊ ငါးပိရည်ကျိုလုပ်ငန်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အမှတ် သ ၂/၁၆၀၁၆/ထလ ကို ရရှိပြီးဖြစ်ပါ၍ ဝင်းသန်း မှ ထုတ်လုပ်သော ငါးပိ၊ ငါးငံပြာရည်၊ ငါးပိရည်ကျို ထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။ မိတ်ဟောင်း၊ မိတ်သစ်များ၏ ဝယ်ယူအားပေးမှုကို အထူးကျေးဇူးတင်ရှိပါသည်။

ဝင်းသန်း မိသားစု

ငါးပိ၊ ငါးငံပြာရည်၊ ငါးပိရည်ကျိုလုပ်ငန်း၊

မြင်းခြံမြို့။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ရန်ကင်းမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) တွင် အသုံးပြုရန်အတွက် လိုအပ်သော အောက်ဖော်ပြပါ ပစ္စည်းများကို ဌာနအရောက် ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များနေ့ဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

- (က) Submersible Motor & Pump (၁၃)စုံ
- (ခ) Insulated Covered Winding Wire (၃၀၀၀၀)မီတာ
- (ဂ) 6.6/0.4 KV, 400 KVA Transformer (၁)လုံး
- (ဃ) ဓာတ်ခွဲခန်းသုံး Reagents များနှင့် (1) Lot. Lead Trak များ

၂။ ဈေးနှုန်းလွှာပတ်ဝန်းကျင်မှာ ၂၈-၉-၂၀၁၆ ရက် ညနေ ၄း၀၀ နာရီ ဖြစ်ပြီး တင်ဒါပုံစံများအား မြို့တော်ခန်းမ(ပထမထပ်)၊ ဘတ်ဂျက်နှင့် ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနစုတွင် ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို ဖုန်း-၃၈၈၇၂၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပစ္စည်းဝယ်ယူရေးအဖွဲ့

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
e-Government နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများအတွက် လိုအပ်သော အောက်ပါစက်ပစ္စည်းများနှင့် လုပ်ငန်းများအား မြန်မာ့ကျပ်ငွေဖြင့် ဝယ်ယူ/လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ တင်ဒါပေးသွင်းလိုသူ လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူရေး ဝယ်ယူခြင်း ဖိတ်ခေါ်အပ်ပါသည်။

၂။ ဝယ်ယူအသုံးပြုမည့်စက်ပစ္စည်းများ (Hardware & Software) နှင့် လုပ်ငန်းများမှာ-

- (က) National Cyber Security Center သုတေသနပြုလုပ်ခြင်းလုပ်ငန်း
- (ခ) Incident Handling System တပ်ဆင်ခြင်းလုပ်ငန်း
- (ဂ) Information Security and Digital Analysis Lab တည်ဆောက်ခြင်းလုပ်ငန်း
- (ဃ) Information Security Management System တပ်ဆင်ခြင်းလုပ်ငန်း
- (င) Network Security and Analyzer တပ်ဆင်ခြင်းလုပ်ငန်း
- (စ) VPN Network တည်ဆောက်ခြင်းလုပ်ငန်း
- (ဆ) e-Government Data Center အဆောက်အအုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း
- (ဇ) Data Center Network Management System တပ်ဆင်ခြင်းလုပ်ငန်း
- (ဈ) e-Government Database Backup System တပ်ဆင်ခြင်းလုပ်ငန်း
- (ည) Data Center Hardware/Network/Office စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်း
- (ဋ) e-Government Applications များ Customization and O & M လုပ်ငန်း
- (ဌ) Data Center ပြောင်းရွှေ့ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်း
- (ဍ) MOTC Web Portal တည်ဆောက်ခြင်းလုပ်ငန်း

၃။ တင်ဒါပုံစံနှင့် စည်းမျဉ်းစည်းကမ်းများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ထောက်ပံ့ရေးဌာနစိတ်၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ၁၉-၉-၂၀၁၆ ရက်မှ စတင်၍ ရုံးချိန်အတွင်း ထုတ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၁၄-၁၀-၂၀၁၆ ရက် ၁၆:၀၀ နာရီ နောက်ဆုံးထား၍ ဤဦးစီးဌာနသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပေးသွင်းပါရန်နှင့် သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါအဆိုပြုလွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။ အသေးစိတ်အချက်အလက်များအား အောက်ပါလိပ်စာတွင် စုံစမ်းနိုင်ပါသည်။

- ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ S-12 အိတ်ချိန်း၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၂၂၂၇၁၊ ၀၆-၄၅၀၀၀၀၀၇၀ (အမှတ်စဉ် က မ အထိ)
- ညွှန်ကြားရေးမှူးချုပ်၊ e-Government ဌာန၊ S-12 အိတ်ချိန်း၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၂၂၀၂၂၊ ၀၆၇-၄၂၁၇၇၁ (အမှတ်စဉ် စ မ အထိ)

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် အသုံးပြုရန်လိုအပ်သော (က) ဓာတ်ခွဲခန်းသုံးဓာတ်ပစ္စည်းနှင့် မီဒီယာ ၃၃၄ မျိုး၊ (ခ) ဓာတ်ခွဲခန်း လုပ်ငန်းသုံးပစ္စည်း (၆၄)မျိုး၊ (ဂ) ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာ (၇)မျိုး၊ (ဃ) ၁၀၀ မီစီဝင် ပလတ်စတစ်ပုလင်းခွံ၊ ရော်ဘာအဆီ၊ ဒစ်အိတ်၊ ၂၀၀၀၀ ခုစီနှင့် လှိုင်းထွန်းစက္ကူ၊ တူး ၄၀၀၀၊ လှိုင်းထွန်းစက္ကူ၊ ကြတ်ပြား ၈၀၀၀ တို့ကို ဝယ်ယူလိုပါ၍ မြန်မာ့ကျပ်ငွေဖြင့် ဈေးနှုန်းတင်သွင်းနိုင်ကြောင်း ကြေညာအပ်ပါသည်။

၂။ ဈေးနှုန်းအဆိုပြုလွှာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဖြည့်တင်းရေးနှင့် သိုလှောင်ရေးဌာနစိတ်၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး ၂၇-၉-၂၀၁၆ ရက်တွင် တင်ဒါပုံစံများကို စိတ်သိမ်းမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၀၈၇၇၂၊ ၀၁-၆၄၀၆၂၅၊ ၀၉-၅၀၅၃၇၀၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ဟောပြောပွဲ

မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ၏ ဟောပြောပွဲကို အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်လတ်က "Engagement on Risk Management & Internal Auditing" ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၅ ရက် (တနင်္ဂနွေနေ့) တွင် နံနက် ၈:၀၀ နာရီမှ နံနက် ၁၂:၀၀ နာရီအထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရန်ကင်းသင်တန်းကျောင်းရှိ ဟောပြောပွဲခန်းမတွင် ဟောပြော ဆွေးနွေးပေးမည်ဖြစ်ပါသည်။ အဆိုပါဟောပြောပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို မှတ်ပုံတင်ကြေးပေးသွင်း၍ တက်ရောက်နိုင်ပြီး လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအနေဖြင့် CPD နာရီ ထောက်ခံချက် လေးနာရီရရှိမည်ဖြစ်ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့် ဟောပြောပွဲရက်မတိုင်မီ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် ရုံးချိန်အတွင်း ၂၃-၉-၂၀၁၆ ရက် (သောကြာနေ့) နောက်ဆုံးထားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရန်ကင်းသင်တန်းကျောင်း၊ အလုံမြို့နယ်၊ သခင်မြပန်းခြံလမ်း၊ အမှတ် ၁/၁၉၊ ပထမထပ်ရှိ အသင်းရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် နယ်ပယ်လျှောက်မည့်သူများအနေဖြင့် အသင်းရုံးခန်းသို့ ကြိုတင်ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း၊ ဟောပြောပွဲကျင်းပမည့် ရက်တွင် မှတ်ပုံတင်ကြေးပေးသွင်းတက်ရောက်ခြင်းကို (လုံးဝ) လက်ခံမည်မဟုတ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁-၂၃၁၄၆၅၃၊ ၀၉-၃၁၇၁၈၄၀၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း
သင်တန်းအမှတ်စဉ်(၄)အတွက်
သင်တန်းသားခေါ်ယူခြင်း

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကြိုကြပ်မှုဖြင့် သံတမန်ရေးရာကျွမ်းကျင်မှုများကို ပိုမိုလေ့လာလိုသူများအတွက် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း(၄/၂၀၁၆)ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ တတိယပတ်တွင်စတင်၍ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းတွင် အခြားစားသံအစုအဝေးများ၊ ဝါရင့်သံတမန်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များမှ သင်ကြားပို့ချမည်ဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါအချင်းချင်းများနှင့်ကိုက်ညီသည့် သင်တန်းသား၊ သင်တန်းသူများ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(က) ပြည်တွင်း(သို့မဟုတ်)ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

(ခ) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း(Basic Diplomatic Skills-BDS) တက်ရောက်အောင်မြင်ပြီး (Certificate of Completion) ရရှိထားသူဖြစ်ရမည်။

(ဂ) အသက်(၃၀)မှ (၅၅)နှစ်အတွင်းရှိသူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ဃ) အကျင့်စာရိတ္တကောင်းမွန်ပြီး၊ ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။

(င) သင်တန်းကာလတစ်လျှောက်တွင် သင်တန်းချိန် မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းကာလ - ရက်သတ္တပတ် (၇)ပတ်
သင်တန်းအချိန် - တနင်္လာနေ့မှ သောကြာနေ့၊ ၁၀:၀၀ နာရီမှ ၁၅:၀၀ နာရီ
သင်တန်းနေရာ - မဟာဗျူဟာလေ့လာရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်လမ်း၊ ရန်ကင်းမြို့၊
သင်တန်းသားဦးရေ - ၅၀ ဦး

၃။ သင်တန်းသားဦးရေ ကန့်သတ်မှုရှိပါသဖြင့် သင်တန်းလျှောက်လွှာများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရုံးချိန်အတွင်း အောက်ဖော်ပြပါဖုန်းများသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း-၂၃၅၅၃၁၊ ၂၃၅၅၃၂၊ ၂၃၅၅၀၈
မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကင်းမြို့

Open Tender ခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဖော်ပြပါ အရာထမ်းအိမ်ရာအဆောက်အအုံ(၁)လုံး ဆောက်လုပ်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ ဆောင်ရွက်မည့်လုပ်ငန်း
ပုဇွန်တောင်မြို့နယ်၊ မြသဇင်လမ်း၊ ဆိပ်ကမ်းရိပ်သာတွင် အလျား ၁၆၂ ပေ x အနံ ၄၅ ပေ၊ (၆)ခန်း၊ (၅)ထပ် အရွယ်ရှိ သံကျွတ်ကုန်ကရစ် အရာထမ်းအိမ်ရာ အဆောက်အအုံ(၁)လုံး ဆောက်လုပ်ခြင်း

၃။ တင်ဒါပုံစံစတင်ရောင်းချမည့် - ၁၉-၉-၂၀၁၆ ရက်မှ ၂၃-၉-၂၀၁၆ ရက်အထိ ရက်နှင့် အချိန် (ရုံးချိန်အတွင်း)

၄။ တင်ဒါပုံစံမည့်ရက်နှင့်အချိန် - ၂၀-၁၀-၂၀၁၆ ရက် (ကြာသပတေးနေ့) ၁၃:၀၀ နာရီ

၅။ တင်ဒါပုံစံရောင်းချမည့်နေရာ - အမှတ် ၁၀၊ ဖုန်းအိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (မြို့ပြအင်ဂျင်နီယာဌာန)

၆။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း-၀၉-၅၀၅၇၇၀၁ နှင့် ၀၉-၄၅၁၂၄၀၄၆၀ တို့သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

ဆောက်လုပ်ရေးကော်မတီ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန
အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

၁။ ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အထူးအဖွဲ့များနှင့် ခရိုင်အဖွဲ့များတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လိုအပ်သည့် ကတ္တရာများအား မြန်မာ့ငွေ(ကျပ်)ဖြင့် ဝယ်ယူလိုပါသည်။

စဉ် **ပစ္စည်းအမျိုးအစား** **အရေအတွက်**

(က) **ကတ္တရာ (၈၀/၁၀၀)** - ၆၈၆၆ တန်

တင်ဒါလျှောက်လွှာပိတ်မည့်ရက် - ၂၉-၉-၂၀၁၆ ရက် (ကြာသပတေးနေ့)

တင်ဒါလျှောက်လွှာပိတ်မည့်အချိန် - ညနေ ၄:၀၀ နာရီ

အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့်ရက် - ၃၀-၉-၂၀၁၆ ရက် (သောကြာနေ့)

အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့်အချိန် - နံနက် ၁၀:၀၀ နာရီ

၂။ တင်ဒါလျှောက်လွှာပုံစံများကို အောက်ဖော်ပြပါဌာနတွင် ၁၅-၉-၂၀၁၆ ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီး
ဖုန်း-၀၄၂-၂၅၀၈၂၊ ၀၄၂-၂၁၁၀၈

<p>မိဘအမည်မှန်</p> <p>အင်္ဂလိပ်မြန်မာအထက် ထန်းပင်ကုန်း တက္ကသိုလ်ဝင်တန်း(B)မှ မမည်မြို့အစော့၏ မိဘအမည်မှန်မှာ ဦးစော့မင်းနိုင် ၁၄/ ဟာသာ(နိုင်)၊ ၂၅/၂၅၆၇ နှင့် ဒေါ်ဦးစော့မင်း ၁၄/ဟာသာ(နိုင်)၊ ၂၅/၂၅၆၈ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးစော့မင်းနိုင် - ဒေါ်ဦးစော့မင်း</p>	<p>မိခင်အမည်မှန်</p> <p>အင်္ဂလိပ်မြန်မာအထက် ထန်းပင်ကုန်း တက္ကသိုလ်ဝင်တန်း(A)မှ မမမောင်၏ မိခင်အမည်မှန်မှာ ဒေါ်မိုးမိုးအေး ၁၄/အပု(နိုင်)၊ ၀၁၈၂၅၉ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဒေါ်မိုးမိုးအေး</p>	<p>ဖခင်အမည်မှန်</p> <p>ပွင့်မြို့မြို့နယ်၊ ပွင့်မြို့ အထက်၊ တက္ကသိုလ်ဝင်တန်း(D)မှ မလှမြတ်သူ နှစ်အောင်၏ ဖခင်အမည်မှန်မှာ အိမ်ထောင်စုစာရင်းအရ ဦးဝင်းရွှေ ၈/ပုဇွန်(နိုင်)၊ ၀၁၈၂၅၉ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးဝင်းရွှေ</p>	
<p>ဖခင်အမည်မှန်</p> <p>ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ၊ အထက်ကျောင်းမှ မောင်နိုင်လင်း (G-11) ဝေးတောင်ကုန်းအုပ်စု၊ ကျောက်ကျိုးကျေးရွာ အလက(ခွဲ)၊ မောင်ဆန်းမြိုင်မောင် (G-9)၊ အမကကျောင်းမှ မကြူးကြူးအေး (G-7) နှင့် မောင်အောင်လင်း (G-2) တို့၏ ဖခင်အမည်မှန်မှာ ဦးအောင်ရွှေ ၅/ဟာသာ (နိုင်)၊ ၀၆၄၈၆၉ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးအောင်ရွှေ</p>	<p>ဖခင်အမည်မှန်</p> <p>အင်္ဂလိပ်မြန်မာအထက် ထန်းပင်ကုန်း တက္ကသိုလ်ဝင်တန်း(A) မှ မောင်မြတ်စိန်၏ ဖခင်အမည်မှန်မှာ ဦးအောင်ရွှေ ၁၄/အပု(နိုင်)၊ ၀၁၈၂၅၉ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးအောင်ရွှေ</p>	<p>ဖခင်အမည်မှန်</p> <p>မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ အထက်(ခွဲ) တန်းပင်ကုန်း၊ တက္ကသိုလ်ဝင်တန်းမှ မောင်လင်းသာ၏ ဖခင်အမည်မှန်မှာ ဦးအောင်ရွှေ ၈/မတု(နိုင်)၊ ၀၁၈၂၅၉ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးအောင်ရွှေ</p>	
<p>ဖခင်အမည်မှန်</p> <p>ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ၊ အထက်ကျောင်းမှ ကျောင်းဝင် အမှတ်(၉၀၉) မောင်တိုးအေး (G-11) ၏ ဖခင်အမည်မှန်မှာ ဦးအိုင်တော် ၅/ဟာသာ(နိုင်)၊ ၁၃၂၃၂၃ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးအိုင်တော်</p>	<p>တစ်ဦးတည်းဖြစ်ကြောင်း</p> <p>ပွင့်မြို့မြို့နယ်၊ အထက် ပွင့်မြို့၊ တက္ကသိုလ်ဝင်တန်း(C) မှ မသောထက်၏ ဖခင် ဦးတင့်ရွှေ (ခ) ဦးဗိုလ်တင့် ၈/ပုဇွန်(နိုင်)၊ ၀၀၇၉၆၈ မှာ တစ်ဦးတည်း ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးတင့်ရွှေ(ခ) ဦးဗိုလ်တင့်</p>	<p>ဖခင်အမည်မှန်</p> <p>ကျိုက်ထိုမြို့နယ်၊ အထက်(ခွဲ) ကျိုက္ကသာ၊ တက္ကသိုလ်ဝင်တန်း(A) မှ မဆွေစင်ဦး၏ ဖခင်အမည်မှန်မှာ ဦးကျော်ဇေယျ ဖြစ်ပါသည်။</p> <p style="text-align: right;">ဦးကျော်ဇေယျ</p>	
<p>တစ်ဦးတည်းဖြစ်ပါကြောင်း</p> <p>မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းအုပ်စု၊ သနပ်ကုန်းအထက်(ခွဲ) သနပ်ကုန်းကျောင်း အငွေမတန်းမှ မောင်ဌေးမင်းအောင်၊ ပထမတန်းမှ မောင်သော်ဇင်အောင်၊ တက္ကသိုလ်ဝင်တန်းမှ မောင်ဇင်မင်းထိုက်၊ မကွေးတက္ကသိုလ် အဝေးသင် နောက်ဆုံးနှစ် (စီးပွားရေး) မှ မနှင်းစွယ်ခိုင်၏ ဖခင် ဦးအောင်သိန်း (ခ) ဦးအောင်မျိုး ၈/စလန် (နိုင်)၊ ၀၃၄၉၄၁ မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။</p>			<p>မိဘအမည်မှန်</p> <p>မကွေးတိုင်းဒေသကြီး၊ ပွင့်မြို့မြို့နယ်၊ ကုန်းစောင်း အထက်၊ နဝမတန်း(B) မှ မောင်ဇင်ဝလံနှင့် ဆွေမတန်း(B) မှ မမေမျိုးသူ၏ မိဘအမည်မှန်မှာ ဦးမြင့်ကို ၈/ပုဇွန်(နိုင်)၊ ၀၀၇၉၀၄ ဒေါ်ခင်အေးမှ ၈/ပုဇွန်(နိုင်)၊ ၀၁၆၀၄၈ ဖြစ်ပါကြောင်း။</p> <p style="text-align: right;">ဦးမြင့်ကို - ဒေါ်ခင်အေးမှ</p>

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဖြန့်ဖြူးပေးသော အထောက်အကူပြုပေးသည့် နယ်စပ်ဒေသမြို့နယ်ရေးလုပ်ငန်းများ

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မြေတီခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ် တွင် ကျောင်းသုံးကျောင်းနှင့် တနင်္သာရီမြို့နယ်တွင် ကျောင်းတစ်ကျောင်း၊ စုစုပေါင်း ကျောင်းလေးကျောင်းတို့အား ပေ(၆၀x၃၀) Steel Structureဆောက်အဆောက်လုပ် ခြင်းလုပ်ငန်းများကို အောက်ပါအတိုင်း တင်ဒါခေါ်ယူဆောင်ရွက်မည်ဖြစ်ပါသည်။

(က) တင်ဒါပုံစံတင်တောင်းချမှတ် - ၁၄-၉-၂၀၁၆ရက်(ဗုဒ္ဓဟူးနေ့) ရက်/အချိန်နံနက် ၉:၃၀နာရီ

(ခ) တင်ဒါပုံစံမည့် ရက်/အချိန် - ၁၃-၁၀-၂၀၁၆ရက်(ကြာသပတေးနေ့) ၁၅:၀၀နာရီ

(ဂ) တင်ဒါတင်သွင်းရမည့်နေရာ - မြေတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေတီမြို့၊ ဖုန်း-၀၅၉-၄၁၀၁၂၊ ၀၅၉-၄၁၁၂၆

၂။ အသေးစိတ်အချက်အလက်များအား ရုံးချိန်အတွင်း အထက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မြေတီခရိုင်တင်ဒါခေါ်ယူစီစဉ်ရေးကော်မတီ

စက်မှုဝန်ကြီးဌာန

မြန်မာ့ဆေးဝါးလုပ်ငန်း

100 ml PET Plastic Bottle With Cap (၂)မျိုး အဝယ်တင်ဒါ

၁။ ဝယ်ယူမည့်ပစ္စည်းအမည်နှင့် အရေအတွက် -

စဉ်	ပစ္စည်းအမည်	အရေအတွက်
(က)	100ml PET Plastic Bottle With Cap (Amber)	၁၀၀၀၀၀ ခုံ
(ခ)	100ml PET Plastic Bottle With Cap (White)	၃၅၄၄၀၀ ခုံ

၂။ တင်ဒါပုံစံနှင့်အချိန် - ၄-၁၀-၂၀၁၆ ညနေ ၄:၀၀ နာရီ

၃။ ပစ္စည်းပေးသွင်းရမည့်စက်ရုံ - ဆေးဝါးစက်ရုံ (အင်းစိန်)

၄။ တင်ဒါပေးသွင်းရမည့်နေရာ - ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ မြေပြင်တော်

၅။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းအသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

တယ်လီဖုန်းအမှတ်
၀၆၇-၄၀၈၃၈၈

မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)
ရုံးအမှတ် (၃၇)၊ စက်မှုဝန်ကြီးဌာန
မြေပြင်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် ၁/၂၀၁၆

၁၃၇၈ခုနှစ် တော်သလင်းလဆန်း ၁၄ရက်

၂၀၁၆ခုနှစ် စက်တင်ဘာ ၁၅ရက်

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် လက်လုပ်လျက်ရှိသော ကျွမ်းကျင်သူ (အဆင့်-၄) လစာနှုန်း (ကျပ် ၁၈၀၀၀၀-၂၀၀၀၀၀-၁၉၀၀၀၀) တောအုပ်ကြီး ၁၅ နေရာအတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) သိပ္ပံ(သစ်တော) ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(ဂ) ၁၅-၉-၂၀၁၆ရက်တွင် အသက်(၃၀)၊ နိုင်ငံဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်။

(င) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။ လျှောက်လွှာကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက် အထားများ ပူးတွဲလျက်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့သို့ ၁၅-၁၀-၂၀၁၆ရက်အရောက်ပေးပို့ လျှောက်ထားရမည်။

(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါဘွဲ့လက်မှတ်မူရင်း တင်ပြရန်)

(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း စာမေးပွဲ အောင်လက်မှတ်မိတ္တူမှန် (စစ်ဆေးသည့်အခါ အောင် လက်မှတ်မူရင်းတင်ပြနိုင်ရမည်။)

(ဂ) လျှောက်လွှာပတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာ ရုံစခန်းမှ ထောက်ခံထားသည့်ပြစ်မှု/မှခင်းကင်းရှင်းကြောင်းထောက်ခံချက် မူရင်း

(ဃ) လျှောက်လွှာပတ်ရက်မတိုင်မီ (၆)လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံ(နောက်ကျောတွင် အမည်နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်အသား ဖော်ပြရန်။)

(င) ပြင်ပမူလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူမှန်

(စ) နိုင်ငံဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်မှရင်း

၄။ ရေးဖြေစာမေးပွဲကို ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပပြုလုပ်မည် ဖြစ်ပြီး ကျင်းပမည့် ရက်နှင့်အချိန်၊ ရှေ့ရက်ကို သတင်းစာများ၌ အချိန်မီ ကြိုတင်ကြေညာပါမည်။ တစ်ဦးချင်းထံသို့ အကြောင်းကြားမည်မဟုတ်ပါ။

၅။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်များ ဖြေဆိုရပါမည်။

(က) မြန်မာစာ

(ခ) အင်္ဂလိပ်စာ

(ဂ) အထွေထွေဗဟုသုတ

၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက်ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။

၇။ ရေးဖြေစာမေးပွဲလားရာကံပြေဆိုရာတွင် လည်းကောင်း၊ လူထွေစစ်ဆေးခံ ရန် လာရောက်သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရပါ မည်။

၈။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာလူထွေစစ်ဆေးခြင်းပြုပါမည်။

၉။ အခြားစုံစမ်းမေးမြန်းလိုပါက အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ ဖုန်း-၀၂-၅၇၀၃၈နှင့် ၀၂-၅၇၀၃၈တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများကို www.dryzonegreening.gov.mm Website တွင် download ရယူနိုင်ပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကုန်သွယ်ရေးဦးစီးဌာန

ကြော်ငြာစာအမှတ် ၁/၂၀၁၆

လျှောက်လွှာခေါ်ယူခြင်း

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနတွင် လက်လုပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်လွှာခေါ်ယူလိုပါသည်-

စဉ်	ရာထူး/လစာနှုန်း	လစ်လပ် အရှိန်ဆုံးပညာအရည်အချင်း
(က)	အငယ်တန်းစာရေး	(၆)နေရာ B.A(English)
(ခ)	အငယ်တန်းစာရေး	(၅)နေရာ B.C.Sc, B.C.Tech

၂။ အထက်ဖော်ပြပါရာထူးနေရာအတွက် လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အိမ်ထောင်မရှိသူအပျို/လူပျိုစီးစားပေးရွေးချယ်မည်ဖြစ်ပါသည်။

(ဂ) ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ဤဦးစီးဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဃ) ၂၀၁၆ခုနှစ် စက်တင်ဘာ ၁၅ရက်တွင် အသက်(၂၅)နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။ လက်ရှိဝန်ထမ်းဖြစ်ပါက အသက်(၃၀)ထက် မကြီးသူ ဖြစ်ရမည်။

(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(စ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။ စာမေးပွဲဝင်ကြေး ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေစာရင်းအမှတ် (MD-010022) သို့ ပေးသွင်းရပါ မည်။

၄။ လျှောက်လွှာပုံစံများကိုနေပြည်တော်၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲတွင် ရယူ နိုင်ပါသည်။

၅။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရ ပါမည်-

(က) ပညာအရည်အချင်း အထောက်အထားအတွက် ဘွဲ့လက်မှတ်/ အောင်လက်မှတ်(မိတ္တူ)

(ခ) ပတ်စ်ပို့အရွယ်စာတံပွဲ(၅)ပုံ

(ဂ) သက်ဆိုင်ရာရုံစခန်းမှ(၆)လအတွင်းရယူထားသည့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်(ဝန်ထမ်းများအတွက် ပြန်တမ်းဝင် အရာရှိတစ်ဦး၏ထောက်ခံချက်)(မူရင်း)

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)

(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ဆရာဝန်ဆေးထောက်ခံချက်(မူရင်း)

(စ) စာမေးပွဲဝင်ကြေးပေးသွင်းပြီးသည့်ချခွန်(မူရင်း)

(ဆ) ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်(မိတ္တူ)

၆။ အစိုးရဝန်ထမ်းများသည် မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန် ထမ်းဆောင်သည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်ရယူ၍ လည်းကောင်း၊ ပြင်ပမူလျှောက်ထားသူများအနေဖြင့် ဤဦးစီးဌာန (နေပြည်တော်) ရုံးသို့လျှောက်လွှာကို ၃၀-၉-၂၀၁၆ရက်အရောက်နောက်ဆုံးထား၍ လျှောက်ထား ရန်ဖြစ်ပါသည်။

၇။ လျှောက်ထားသူများကို ၁၀-၁၀-၂၀၁၆ရက် နံနက် ၀၉:၃၀နာရီတွင် ရုံးအမှတ် ၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ အောက်ပါ အတိုင်းအရည်အချင်းစစ်ပြီး ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခန့်ထားသည့်အမည် စာရင်းကို ၂၀-၁၀-၂၀၁၆ရက်တွင် ရုံးအမှတ် ၃၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရှိ ကြော်ငြာသင်ပုန်းနှင့် ဝန်ကြီးဌာန၏ Website လိပ်စာ www.commerce.gov.mm တို့တွင် ဝက်ဖြူကြေညာထားမည်ဖြစ်ပါသည်-

စဉ်	ဘာသာရပ်	ရေးဖြေ	လက်တွေ့	လူတွေ့
(က)	B.A(English)	အင်္ဂလိပ်စာ	-	အထွေထွေ
(ခ)	B.C.Sc၊ B.C.Tech	ကွန်ပျူတာ	ကွန်ပျူတာ	အထွေထွေ

၈။ ဖြေဆိုခွင့်ကတ်ပြားများကို ၆-၁၀-၂၀၁၆ရက်နှင့် ၇-၁၀-၂၀၁၆ ရက်များတွင်မိမိလျှောက်ထားသည့် ရုံးအမှတ်(၃)၊ စီးပွားရေးရာဌာနခွဲ၊ ကုန်သွယ် ရေးဦးစီးဌာန၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။

၉။ အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရုံးအမှတ်(၃)၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်း-၀၆၇-၄၀၈၃၂၊ ၀၆၇-၄၀၈၁၀၂တို့သို့ဖြစ်စေ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဦးထူးထက်အောင်(ဘ)ဦးအောင်သာဦး ၁/၂အစု(နိုင်)၁၈၅၂၂နှင့် အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ (၇)လမ်း၊ အမှတ် ၅၀နေ ကျွန်းတော် ဦးအောင်ဘ) ညီမများဖြစ်ကြသော ဒေါ်မြင့်မြင့်ဝေနှင့် ဒေါ်အေးအေးဝေတို့၏ လွှဲအပ်ညွှန်ကြားချက်အရ လူကြီးမင်းဦးထူးထက် အောင်နှင့် အများသိစေရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

လူကြီးမင်းဦးထူးထက်အောင်သည် ရွှေသာရဖွဲ့စည်းသူ၊ ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး စရပ်ဝတ်တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကလေးကျေးရွာ၊ ကွင်းအမှတ် ၁၄၆၊ ၄၈၅၅၅၅၅၅၅ တွင် ဦးထူးထက် ၂/၂၊ အမျိုးအစား၊ လယ်ယာမြေ၊ ဧရိယာ ၃၃၀၀၀၀ဧကရှိမြေကို အမည်ပေါက်ပိုင်ဆိုင်သူဖြစ်ကြောင်း မြေပိုင်ဆိုင်မှုအထောက်အထားများနှင့် မြေခွန်ပြေစာများကိုပေးအပ်၍ လုပ်ငန်းတွင် သုံးစွဲရန် လိုအပ်နေသည့်အတွက် ကြောင့် ညီမများဖြစ်ကြသော ဒေါ်မြင့်မြင့်ဝေ ၁/၂/မဂဒ(နိုင်)၀၄၇၈၇၇၇နှင့် ဒေါ်အေးအေးဝေ ၁/၂/မဂဒ(နိုင်)၀၄၇၈၇၇၇ တို့မှ ၂၁-၈-၂၀၁၃ရက်စွဲပါ စာချုပ် ဖြင့် ငွေကျပ်သိန်း ၁၀,၀၀၀,၀၀၀ (ကျပ်သိန်းတစ်ရာတိတိ)ကို ယုံကြည်စွာ ပေးအပ်ခဲ့ပါသည်။

လူကြီးမင်းဦးထူးထက်အောင်ထံတွင် အရေးအခန်းများပြန်လည်ရရှိရန် အကြိမ်ကြိမ်ကြိုးစားဆောင်ရွက်သည့် တစ်ဖက်တစ်လျှောက်လည်း လူကြီးမင်းဦးထူးထက် ဦးအောင်သာဦးထံသွားရောက်၍ ငွေကြေးအရင်းအနှီးများတောင်းခံသည့်အခါ ၁၅-၁-၂၀၁၆ရက်စွဲပါစာဖြင့် ငှားပိုင်အိမ်ကို ရောင်းချပြီးမှသာ ပြန်လည်ပေးဆပ် နိုင်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။ ယနေ့တိုင်မရရှိသေးပါ။

သို့ပါ၍ လူကြီးမင်း ဦးထူးထက်အောင်အနေဖြင့် ဤကြေညာချက် ပါရှိသည့်ရက်မှ ၁၅ရက်အတွင်း ကျွန်ုပ်တို့ လာရောက်ဆက်သွယ်ပေးဆပ်ပါရန်နှင့် ပျက်ကွက်ခဲ့သည့်ရက်မှ တည်ဆဲပေးနေသည့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူကြီးမင်းဦးထူးထက်အောင်နှင့်အများသိစေရန် ကြေညာအပ်ပါ သည်။

ဦးစဉ်ဦး ၁/၂/မဂဒ(နိုင်)၀၄၇၈၇၇၇ ဖုန်း-၀၉-၅၁၂၄၄၄၄

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန

တည်ဆောက်ရေးအဖွဲ့(၂)

လက်ပန်ခြေပေါ်-ညောင်ဦးမြို့

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)က ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ တီးတိန်-တွန်းဇံ-ကျီးခါးလမ်း၊ ကီလိုမီတာတိုင်အမှတ် (၅၄-၇-၅၄-၈) ကီလိုမီတာအတွင်းရှိ မထီပူရမြစ်ကူး နတ်စံတံတား (၁၃၇-၁၅ မီတာ အရှည်) တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများအား (မြန်မာကျပ်ငွေ)ဖြင့် ဝယ်ယူလိုပါသည်။

စဉ်	ပစ္စည်းအမျိုးအမည်	ပေးပို့ရမည့်နေရာ	မှတ်ချက်
၁	သံချောင်းလုံး(ရွယ်စုံ)	လုပ်ငန်းခွင်အရောက်	လုပ်ငန်းသုံးပစ္စည်းများ
၂	ဘီလပ်မြေ	။	သတ်မှတ်စီစဉ်ရန်
၃	ချောင်းသံ	။	ပြည့်မီကြောင်း တံတား
၄	Chipping	။	ဦးစီးဌာန အရည်အသွေး
၅	တောသစ်(ရွယ်စုံ)	။	ထိန်းသိမ်းရေးဌာနခွဲ၏
၆	၆"x၉" ကျောက်ကြီး	။	စမ်းသပ်စစ်ဆေးချက်
၇	ဒီဇယ်ဆီ(ပရီမီယံ)	။	လက်မှတ်ပါရှိမှသာ တင်ဒါယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်

၂။ (က) အိတ်ဖွင့်တင်ဒါလျှောက်လွှာ - ၁၅-၉-၂၀၁၆ရက်

စတင်ရောင်းချမည့်ရက်/အချိန် - နံနက် ၉:၀၀ နာရီ

(ခ) အိတ်ဖွင့်တင်ဒါလျှောက်လွှာ - ၇-၁၀-၂၀၁၆ ရက်

အရောင်းပိတ်မည့်ရက်/အချိန် - ညနေ ၁၆:၀၀ နာရီ

(ဂ) အိတ်ဖွင့်တင်ဒါဖွင့်ပွဲကျင်းပမည့် - ၁၁-၁၀-၂၀၁၆ ရက်

ရက်/အချိန် - နံနက် ၁၀:၀၀နာရီ

(ဃ) အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပမည့်နေရာ - (မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့

၃။ အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နှင့် ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ တည်ဆောက်ရေးအဖွဲ့(၂)၊ လက်ပန်ခြေပေါ်-ညောင်ဦးမြို့နယ်၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း-၀၉-၈၃၀၄၇၉၃ နှင့် ၀၉-၄၄၄၀၀၅၉၈၄ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

အိတ်ဖွင့်တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ

ဖခင် အမည်မှန်

ပုဏ္ဏားကျွန်းမြို့နယ်၊ သံတော်ကျေးရွာနေ မောင်အေးဝင်း (တက္ကသိုလ်ဝင်တန်း)၏ ဖခင်အမည်မှန်မှာ ဦးသာထွန်းအေး ၁၁/ပဏတ(နိုင်)၀၁၉၆၁၀ ဖြစ်ပါကြောင်း၊ ဦးသာထွန်းအေး

အမည်ပြောင်း	ဖခင်အမည်မှန်
ဦးဦးစောလှ၏သမီး ပုဏ္ဏားကျွန်း၊ အထက တက္ကသိုလ်ဝင်တန်း (E) မှ မစောစောအေး မစောမြတ် ခိုင် ဟု ပြောင်းလဲခေါ်ပါရန်။ မစောမြတ်ခိုင်	ဇေယျာသီရိမြို့နယ်၊ အထက (၁၆)၊ နေပြည်တော်၊ တက္ကသိုလ်ဝင် တန်း(B)မှ မစာလှိုင်၏ ဖခင်အမည် မှန်မှာ ဦးတင်စိုးဦး ဇ/ပမန(နိုင်) ၀၃၁၀၀၄ ဖြစ်ပါကြောင်း။ ဦးတင်စိုးဦး ဇ/ပမန(နိုင်)၀၃၁၀၀၄

ဖခင်အမည်မှန်	ဖခင်အမည်မှန်
မြောက်ဦးမြို့၊ အထက (၂)၊ တက္ကသိုလ် ဝင်တန်း(A) မှ မောင်စည်သူမြင့်အောင်၊ အထက (A) မှ မခိုင်ခိုင်မွန်နှင့် ဒုတိယ တန်း(A) မှ မောင်ပြည့်စုံအောင်တို့၏ ဖခင်အမည်မှန်မှာ ဦးဆန်းအောင်ချေ ၁၁/မဒန(နိုင်)၀၈၀၉၅ ဖြစ်ပါကြောင်း။	နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်ထောင်စု အထက တက္ကသိုလ်ဝင် တန်းမှ မစင်မင်မွန်နှင့် ဒုတိယ တန်းမှ ဦးလှထွန်းဖြစ်ပါကြောင်း။ ဦးလှထွန်း ဇ/တကန(နိုင်)၀၆၆၀၁၁

ဖခင်အမည်မှန်	ဖခင်အမည်မှန်
တောင်ငူမြို့၊ အထက (၄) ပဉ္စမ တန်း(C) မှ မခင်မိမိမြိုး၏ ဖခင် အမည်မှန်မှာ ဦးမောင်ဝင်း(ခေT) ဦးအားတီ TGO-00295ဖြစ်ပါသည်။ ဦးအားတီ	မိုးကောင်းမြို့၊ အထက (၁)၊ တက္ကသိုလ်ဝင်တန်း(A)မှ မအေးချမ်း မိမိ၏ ဖခင် အမည်မှန်မှာ ဦးမောင် မောင်နိုင် ၁/မကတ(နိုင်)၁၀၇၇၆၉ ဖြစ်ပါသည်။

မိဘအမည်မှန်	ဖခင်အမည်မှန်
နေပြည်တော်၊ ပျဉ်းမနားမြို့၊ အခြေခံပညာထက်တန်းကျောင်း(၅)၊ အလက(၁)၊ တက္ကသိုလ်ဝင်တန်း (B) မှ မောင်အောင်နိုင်ဦး၏ မိဘအမည် မှန်မှာ ဦးအောင်ကျော်စိုး-ဒေါ်နီနီအေး ဖြစ်ပါကြောင်း။	နမ္မတီးမြို့၊ အထက၊ တက္ကသိုလ် ဝင်တန်း(A)မှ မမွန်ကျော်၏ ဖခင် အမည်မှန်မှာ ဦးမြန်ယိုးမာနော် ၁/မကန(နိုင်)၁၃၁၉၅၉ ဖြစ်ပါ သည်။

ဖခင်အမည်မှန်	ဖခင်အမည်မှန်
မြစ်မြို့၊ အထက(၄)၊ တက္ကသိုလ် ဝင်တန်း(A)မှ မောင်သူရစိုး၏ ဖခင် အမည်မှန်မှာ အိမ်ထောင်စုစာရင်းအရ ဦးမောင်မျိုး ဖြစ်ပါကြောင်း။ ဦးမောင်မျိုး ၆/မအရ(နိုင်)၁၁၁၃၉၉	မြစ်ကြီးနားမြို့၊ အထက(၁)၊ တက္ကသိုလ် ဝင်တန်း (A)မှ မောင်လစရီ၏ ဖခင်အမည်မှန်မှာ ဦးခါရီဂမ်အောင် ဖြစ်ပါသည်။

မိခင်အမည်မှန်	မိခင်အမည်မှန်
မြစ်မြို့၊ အထက(၂)၊ တက္ကသိုလ်ဝင် တန်းမှ ကျောင်းဝင်အမှတ်(၃၅၉၀၄) ဖြစ်သူ မောင်စေလင်းဦး၏ မိခင် အမည်မှန်မှာ အိမ်ထောင်စုစာရင်းအရ ဒေါ်ချယ်ရီဌေး ဖြစ်ပါကြောင်း။ ဒေါ်ချယ်ရီဌေး	နမ္မတီးမြို့၊ အထက၊ တက္ကသိုလ် ဝင်တန်း(F)မှ မလရီးဆိုင်ထွယ်ဘူ၏ မိခင်အမည်မှန်မှာ ဒေါ်မာရွယ် ၁၃/ကခန(နိုင်)၀၅၁၂၀၂ ဖြစ်ပါ သည်။

အမည်မှန်နှင့် တစ်ဦးတည်းဖြစ်ကြောင်း

ဇေယျာသီရိမြို့နယ်၊ အထက (၁၄) ရွှေကြာဝင် စတုတ္ထတန်း (B) မှ ဦးဝင်းမောင်၏သား မောင်နေလင်း အောင်၏ အမည်မှန်မှာ မောင်နေလင်း ရောင်ဖြစ်ကြောင်းနှင့် ပျဉ်းမနားမြို့နယ် ပေါင်ခေါ်ရွာနေ ဦးဝင်းမောင်(ခ) ဦးအောင်ဝင်းမောင် ဇ/ပမန(နိုင်) ၀၉၁၇၀၅ ရည် တစ်ဦးတည်းဖြစ်ပါ ကြောင်း။

အမည်မှန်နှင့် တစ်ဦးတည်းဖြစ်ကြောင်း

ဇေယျာသီရိမြို့နယ်၊ အထက (၁၄) ရွှေကြာဝင် စတုတ္ထတန်း (B) မှ ဦးဝင်းမောင်၏သား မောင်နေလင်း အောင်၏ အမည်မှန်မှာ မောင်နေလင်း ရောင်ဖြစ်ကြောင်းနှင့် ပျဉ်းမနားမြို့နယ် ပေါင်ခေါ်ရွာနေ ဦးဝင်းမောင်(ခ) ဦးအောင်ဝင်းမောင် ဇ/ပမန(နိုင်) ၀၉၁၇၀၅ ရည် တစ်ဦးတည်းဖြစ်ပါ ကြောင်း။

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်မှတ်ပုံတင်/၇၉၈၇ Hi Bird 125 ဆိုင်ကယ်ယာဉ်လက်ထပ်ရုံသို့ ဦးကျော်စွမ်း ၈/ရစက(နိုင်)၀၃၃၃၃၂က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာသဖြင့် ကန့်ကွက်လိုပါက နိုင်ငံလုံးသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (ဖုဒျူ)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်မှတ်ပုံတင်/၀၀၀/၈၄၄၄၄ SYM 110, M/C ယာဉ်လက်ထပ်ရုံသို့ ဦးအောင် ကျော် ၈/မက(နိုင်)၀၁၀၅၉၅၉က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာသဖြင့် ကန့်ကွက်လိုပါက နိုင်ငံလုံးသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (ဖုဒျူ)

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မော်ဘီမြို့နယ်၊ သံတော်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာ၊ အမှတ် (၂၁)၊ ဘုန်းကြီး ကျောင်း(၁)လမ်းနေ ဦးပြည့်မြိုးမောင် ၁/ရပတ(နိုင်)၀၆၇၆၂၃မှ စာမေးပွဲ လက်ပယ်ထားရှိ ပိုင်ဆိုင်ပြီး ရောင်းချ ပိုင်ခွင့်ရှိသည့်ဟုဆိုသော ရွာမြေ ပေ(၉၀x ၃၀)ရှိသည့်အနက်မှ ပေ(၄၀x၅၀) အား ကျွန်တော် ဦးအေးမင်းလှိုင် ၁၄/နပပ(နိုင်) ၁၄၅၅၅၅၅ မှ ဝယ်ယူရန် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေဖြင့် ပေးချေ ထားပြီးဖြစ်ပါသည်။ အဆိုပါအရောင်း အဝယ်ပြုလုပ်ခြင်းကို ကန့်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက် အတွင်း နိုင်ငံလုံးသောစာရွက်စာတမ်းများ နှင့်တကွ ကျွန်တော်ထံ လာရောက်ကန့်ကွက် နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါ က အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
ဦးအေးမင်းလှိုင်
ဦးအေးမင်း ဖုန်း-၀၉-၄၂၂၅၂၅၂၃၃

အမည်ပြောင်း

ကျွန်မ မကဲကဲမေကျော် ၁/ မကန(နိုင်)၀၉၇၃၀၀၏ အမည် အား မနန်းခင်ရတနာဗိုလ် ဟု ပြောင်းလဲခေါ်ဆိုပါရန်။

မိဘအမည်မှန်

တောင်ငူမြို့၊ အထက (၅) တက္ကသိုလ်ဝင်တန်း(B) မှ နေကျ နဲမူး၏ မိဘအမည်မှန်မှာ စောက် ခိုမူးနှင့် နော်စေးထူးဖောဖြစ်ပါ သည်။

ဖခင်အမည်မှန်

တောင်ငူမြို့၊ အထက (၂) တက္ကသိုလ်ဝင်တန်း (E) မှ မနန်း ကြည့်ဖြူခင်၏ ဖခင်အမည်မှန် မှာ ဦးမင်းဆွေနိုင်(ခ)ဦးဆွေနိုင် ဖြစ်ပါသည်။

မွေးနေ့ဆုတောင်း

ချစ်ဇနီးဒေါ်ထိုက်ထိုက်အောင် (Royal Zhulian, Pyim Oo Lwin) ၏ ၁၅-၉-၂၀၁၆ ရက်တွင်ကျရောက်သော မွေးနေ့ရက်ဖြစ်ပါသည်။ နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်ပွန်း၊ သားများ၊ မိဘ၊ မောင်နှမများ၊ ဆွေမျိုးများ ဇူလီယန်အသင်းဝင်မိတ်ဆွေများနှင့်အတူ စိတ်ချမ်းသာစွာ၊ ကိုယ်ကျန်းမာစွာဖြင့် အများအကျိုး၊ ဘာသာ သာသနာအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

- ချစ်ခင်ပွန်း - ဒုတိယဗိုလ်မှူးကြီးမျိုးသန့်
သားကြီး - မောင်သစ်ထူးအောင်
သားငယ် - မောင်ဆက်ထူးစံ

ဖခင်အမည်မှန်
တန့်ဆည်မြို့နယ်၊ ကံထူးမ အထက၊ တက္ကသိုလ်ဝင်တန်း(B)မှ မောင်မင်းသု၏ ဖခင်အမည်မှန်မှာ ဦးခေတ်ရှောင် ၅/တဆန(နိုင်) ၀၄၅၈၅ ဖြစ်ပါသည်။

ဖခင်အမည်မှန်
တန့်ဆည်မြို့နယ်၊ ကံထူးမ အထက၊ တက္ကသိုလ်ဝင်တန်း(A)မှ မလှယမင်းမိုးမိုး၏ ဖခင်အမည်မှန်မှာ ဦးမင်းမင်းဦး ၅/တဆန(နိုင်) ၀၄၅၈၅ ဖြစ်ပါသည်။

အင်္ဂလိပ်ဖောင်းကြွပျောက်
လျှောက်ထားခြင်း
ယာဉ်အမှတ် 2H/5885 ၏ အင်္ဂလိပ်ဖောင်းကြွပျောက်ပြီး ပျောက်ဆုံး၍ ထုတ်ပေးပါရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွပျောက်ပြီး ပျောက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

မွေးနေ့မင်္ဂလာဆုတောင်းလွှာ
မိသားစုနှင့်ခင်ပွန်းအပေါ် ဝတ္တရားကျေပွန်ပြီး မိသားစုများ၏ လိုအင်ဆန္ဒအတိုင်း အမြဲတစေ ဖြည့်ဆည်းပေးတတ်သော ချစ်ဇနီး မရေဝ (ခ) မခင်ရေဝလှိုင်၏ ၁၅-၉-၂၀၁၆ ရက်တွင်ကျရောက်သော မွေးနေ့မှာသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြီးပြည့်စုံ၍ ဘဝနှင့်ဆန္ဒ တစ်ထပ်တည်းကျပါစေကြောင်း။ ချစ်ခင်ပွန်း - ကို (ကျော်မျိုးမင်း)နှင့် ချစ်သမီးများ

ဖခင်အမည်မှန်
ကျောက်ဖြူမြို့၊ အောက်မဒေးကျွန်း၊ အထက(ခွဲ)မှ မောင်သန်းစိုးအောင်၊ မောင်စိုးစိုးထွန်းနှင့် မောင်စိုးစိုးအောင်တို့၏ ဖခင်အမည်မှန်မှာ ဦးအောင်တင်မောင် ၁၁/တဖန(နိုင်)၀၅၅၁၅ ဖြစ်ပါကြောင်း။ ဦးအောင်တင်မောင်

ဖခင်အမည်မှန်
တန့်ဆည်မြို့၊ အထက (၂) တက္ကသိုလ်ဝင်တန်း(B)မှ မခင်သုလှိုင်၏ ဖခင်အမည်မှန်မှာ ဦးကျော်ဌေး ၅/တဆန(နိုင်)၀၁၆၁၄၆ ဖြစ်ပါသည်။

ဖခင်အမည်မှန်
တန့်ဆည်မြို့နယ်၊ ကံထူးမ အထက တက္ကသိုလ်ဝင်တန်း (A)မှ မပြည့်ရွှင်၏ ဖခင်အမည်မှန်မှာ ဦးချစ်ဆွေ ၅/ရခန(နိုင်)၀၃၉၆၃၆ ဖြစ်ပါသည်။

ပေါင်းတည်မြို့နယ်အသင်း (ရန်ကုန်)
(၃၇)ကြိမ်မြောက် သီတင်းကျွတ်ဆွမ်းကြီးလောင်းပွဲနှင့် အရပ်ရပ်ပေါင်းကုသိုလ်ပြုအပျူ နှိုးဆော်လွှာ
ပေါင်းတည်မြို့နယ်အသင်း (ရန်ကုန်)၏ (၃၇)ကြိမ်မြောက်သီတင်းကျွတ်စုပေါင်းဆွမ်းလောင်းပွဲကို (၁၃၇၈ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်) ၁၇-၁၀-၂၀၁၆ ရက် (တနင်္လာနေ့) တွင် သံဃာတော် (၁၄၄) ပါးတို့အား ပေါင်းတည်မြို့တွင် သွားရောက်ဆွမ်းကြီးပွဲလောင်းလှူမည်ဖြစ်ပါသည်။ ပေါင်းတည်မြို့တွင် အရပ်ရပ်ကုသိုလ်ပြုအပျူခန်းခြင်း၊ အသက် (၇၅)နှစ်အထက် အသင်းဝင်သက်ကြီးများအား ပူဇော်ကန်တော့ခြင်းနှင့် ပညာရည်ထူးချွန်ဆုပေးအပ်ပွဲများကို ပူးတွဲကျင်းပမည်ဖြစ်သဖြင့် အောက်ဖော်ပြပါအမှုဆောင်များထံ ဆက်သွယ်ပါဝင်လှူဒါန်းကြပါရန် အသင်းဝင်များအား အသိပေးနှိုးဆော်အပ်ပါသည်။
ဦးအေးကို မန်း-၀၉-၂၇၃၆၆၆၄၄၇ ဦးတင်ထွဋ် မန်း-၀၉-၅၁၆၉၆၆၁
ဦးစန်းသိန်း မန်း-၀၉-၅၅၅၄၀၉၇ ဦးတင်ရှိန် မန်း-၀၉-၉၇၅၀၀၉၇၃
ဦးစော်လှိုင်ထွန်း မန်း-၀၉-၃၁၆၅၅၁၃၃ ဦးကျော်ဖြင့် မန်း-၀၉-၉၇၈၃၉၄၄၅၈၈
ဦးမျိုးနိုင် မန်း-၀၉-၅၁၅၁၆၆၅ ဦးအေးချို မန်း-၀၉-၄၀၁၅၃၃၅၆၉
အမှုဆောင်အဖွဲ့
ပေါင်းတည်မြို့နယ်အသင်း(ရန်ကုန်)

ဖခင်အမည်မှန်
တန့်ဆည်မြို့၊ အထက (၁) တက္ကသိုလ်ဝင်တန်း (B)မှ မခိုင်စိန်ဦး၏ ဖခင်အမည်မှန်မှာ ဦးစိုး ၅/တဆန(နိုင်)၀၈၅၇၃၆ ဖြစ်ပါသည်။

ဖခင်အမည်မှန်
တောင်ကြီးမြို့နယ်၊ အထက(ခွဲ) နောင်ခဲ၊ စတုတ္ထတန်းမှ မောင်ကျော်လှခမ်း၏ ဖခင်အမည်မှန်မှာ ဦးစွန်အေးဖေ ၁၃/တကန(နိုင်)၁၂၃၃၇၀ ဖြစ်ပါကြောင်း။ ဦးစွန်အေးဖေ

ဖခင်အမည်မှန်
တောင်ကြီးမြို့နယ်၊ အထက(ခွဲ) နောင်ခဲ၊ တက္ကသိုလ်ဝင်တန်းမှ ခွန်ဖူးညာ၏ ဖခင်အမည်မှန်မှာ ဦးထွန်းမိုး ၁၃/ညရန(နိုင်)၀၃၂၃၅၅ ဖြစ်ပါကြောင်း။ ဦးထွန်းမိုး

ဖခင်အမည်မှန်
တန့်ဆည်မြို့နယ်၊ ကံထူးမ အထက တက္ကသိုလ်ဝင်တန်း(A)မှ မဆင့်ဆင့်ဝင်း၏ ဖခင်အမည်မှန်မှာ ဦးစိန်နီ ၅/တဆန(နိုင်)၀၅၃၆၃၆ ဖြစ်ပါသည်။

ဖခင်အမည်မှန်
တန့်ဆည်မြို့နယ်၊ ကံထူးမ အထက တက္ကသိုလ်ဝင်တန်း(C)မှ မဝေဝေမျိုး၏ ဖခင်အမည်မှန်မှာ ဦးညီညီမျိုး ၅/တဆန(နိုင်) ၀၀၀၀၆၇ ဖြစ်ပါသည်။

မိခင်အမည်မှန်
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အထက (ဘိုကုန်း) တက္ကသိုလ်ဝင်တန်း(ခ)မှ မထက်မိုးဝေနှင့် မထက်မြိုးဝေတို့၏ မိခင်အမည်မှန်မှာ ဒေါ်ခင်နွယ်မိုး ၇/တဆန(နိုင်)၀၆၀၇၃၀ ဖြစ်ပါကြောင်း။ ဒေါ်ခင်နွယ်မိုး

ဖခင်အမည်မှန်
တောင်ကြီးမြို့နယ်၊ အထက (ခွဲ) နောင်ခဲ၊ တက္ကသိုလ်ဝင်တန်းမှ ခွန်တဟန်၏ ဖခင်အမည်မှန်မှာ ဦးခွန်ထွန်းမောင် ၁၃/တကန(နိုင်)၀၅၃၆၅၇ ဖြစ်ပါကြောင်း။ ဦးခွန်ထွန်းမောင်

ဖခင်အမည်မှန်
တောင်ကြီးမြို့နယ်၊ အထက(ခွဲ) နောင်ခဲ၊ တက္ကသိုလ်ဝင်တန်းမှ ခွန်အောင်ဖြင့်၏ ဖခင်အမည်မှန်မှာ ဦးခွန်မောင်ဝန်း ၁၃/တကန(နိုင်)၀၅၃၅၅၇ ဖြစ်ပါကြောင်း။ ဦးခွန်မောင်ဝန်း

စိတ်ပေါ့သွပ်သူအတွက် အုပ်ထိန်းသူအဖြစ် ခန့်ထားရန်
လျှောက်ထားကြောင်း အကြောင်းကြားစာ
အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူတို့ အက်ဥပဒေပုဒ်မ-၁၁) မန္တလေးခရိုင်တရားရုံးတော်
၂၀၁၆ ခုနှစ် တရားမအထွေထွေမှုအမှတ်-၄၃
ဒေါ်ကြည်ကြည်ဝင်း လျှောက်သူ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မောမာလာမြောက်ရပ်ကွက်၊ အကွက်အမှတ် ၆၄၈၊ ဦးပိုင်အမှတ် ၂၁/၂၂ နေ ဒေါ်သန်းသန်းဆွေ စိတ်ပေါ့သွပ်သူနှင့် ၎င်းပိုင်သောစွည်းအကြောင်း ဒေါ်ကြည်ကြည်ဝင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မောမာလာမြောက်ရပ်ကွက်၊ အကွက်အမှတ် ၆၄၈၊ ဦးပိုင်အမှတ် ၂၁/၂၂ နေ ဒေါ်ကြည်ကြည်ဝင်းက အထက်အမည်ပါရှိသော စိတ်ပေါ့သွပ်သူ ဒေါ်သန်းသန်းဆွေ၏အစစ်အဖြစ်သည်ဟူ၍ ၎င်းသူ၏ ကိုယ်နှင့် ဖခင်ကို အုပ်ထိန်းသူအဖြစ်ခန့်ထားပါမည့်အကြောင်း လျှောက်ထားသည်ဖြစ်၍ ထိုသို့လျှောက်ထားခြင်းကို လူအများသိရှိစေရန်အလို့ငှာ ဤကြေညာစာကို ထုတ်ဆင့်လိုက်သည်။ ထိုလျှောက်ထားချက်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၆ ရက် (၁၃၇၈ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၀ ရက်)တွင် ဆိုင်ဆိုရန် ချိန်းဆိုသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်ခုံ၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။
(ဒေါ်သန်းဆွေ)
ဒုတိယခရိုင်တရားသူကြီး(၂)
မန္တလေးခရိုင်တရားရုံး

ဖခင်အမည်မှန်
တောင်ကြီးမြို့နယ်၊ အထက(ခွဲ) နောင်ခဲ၊ တက္ကသိုလ်ဝင်တန်းမှ ခန်းခဲဖတ်၏ ဖခင်အမည်မှန်မှာ ဦးကောလာ ၁၃/ကတလ(နိုင်)၀၀၅၃၅၄ ဖြစ်ပါကြောင်း။ ဦးကောလာ

ပုသိမ်မြို့နယ်အသင်း(ရန်ကုန်)

(၃၂)ကြိမ်မြောက်ဝါဆိုသင်္ဂန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲပိတ်ကြားလွှာ
ပုသိမ်မြို့နယ်အသင်း(ရန်ကုန်)၏ဩဝါဒီစရိယဆရာတော်ကြီး(၃)ပါးတို့အားပင်ပိတ်လျက် ပုသိမ်ခရိုင်အတွင်းမှ ရန်ကုန်မြို့တွင် ကျောင်းထိုင်တော်မူကြသော ဆရာတော်ကြီး (၂၇)ပါး အပါအဝင် စုစုပေါင်း ဆရာတော်အပါး(၃၀)တို့အား (၃၂)ကြိမ်မြောက် ဝါဆိုသင်္ဂန်း လှူဒါန်းပူဇော်ပွဲကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါ၍ ကြေညာကြည့်ပါ။ ကုသိုလ်ယူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။ လှူဒါန်းလိုပါက ဥက္ကဋ္ဌ ဦးဝိုးဟန်လင်း ပုန်း-၀၉-၅၀၀၆၀၀၂၂၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းအောင်လင်း ပုန်း-၀၉-၇၅၅၀၀၃၇၀၉၊ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်း ပုန်း-၀၉-၅၀၀၆၀၀၂၂၊ ဘဏ္ဍာရေးမှူး ဦးလေးတင် ပုန်း-၀၉-၇၅၅၄၀၀၉၉၉ နှင့် အသင်းတိုက် ပုန်း-၀၁-၃၇၉၂၅၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါရန်နှင့် ကြေညာကြည့်ပါ။ ကုသိုလ်ယူကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည်နေ့ရက် - ၁၃၇၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၉)ရက်၊ ၂၅ - ၉ - ၂၀၁၆ (တနင်္ဂနွေနေ့)
ကျင်းပမည်အချိန် - နံနက် (၉)နာရီ စတင်ပါမည်။
ကျင်းပမည်နေရာ - အမှတ်(၂၁/၄၁)စီ၊ ကြားတောရလမ်း၊မြို့ပရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(ဖရာဝတီတိုင်းဒေသကြီးဓမ္မာရုံ) အမှုဆောင်အဖွဲ့

" Happy Birthday ကျော်ကိုကိုဆက်နိုင် "

ဘိုးဘိုးကြီး ဗုံရွာဆရာမိုး၏ မြေးဦးရတနာ မောင်ကျော်ကိုကိုဆက်နိုင် Primary-1, Virtuoso, Brainworks International School (Thingangyune Branch) ရဲ့ ၁၅. ၉. ၂၀၁၆ ရက်တွင် ကျရောက်သော (၈)နှစ်ပြည့် မွေးနေ့ မင်္ဂလာမှာသည် နောင်နှစ်ပေါင်း ၁၂၀ ကျော်တိုင် ဘိုးဘိုး၊ ဖေဖေ၊ မေမေ၊ ညီလေးတို့နှင့်အတူ တိုင်းပြည်အကျိုး၊ ဘာသာသာသနာအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော သားကောင်းရတနာလေး ဖြစ်ပြီး ကောင်းသောဆန္ဒများ ပြည့်စုံပါစေလို ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
ဘိုးဘိုး - ဗုံရွာဆရာမိုး
ဖေဖေ - ဗိုလ်မှူးကျော်ကိုကိုချိန်
မေမေ - ဒေါ်မိုးမြင့်မြင့်ဖြိုး
ညီလေး - သုဝေသရီချိန် (BRAIN Graduates - Parami)
မမ - မဂျူးဂျူးခင် (BRAIN Leaders - Aplomb Total Parami)
(နဝမတန်း- ကိုယ်ပိုင်အထက်တန်းကျောင်း၊ သယ်ပိုးကျွန်း)
ဘာတမြင့်၊ မေသက်၊ ဘာ-မေသုဇာ၊ ဖေကြီး၊ မေကြီး၊ မေမော်၊ ဖေသော်-မေလေးပိုဆု၊ မေသင်း၊ ထီးလေး
ဗုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု

ဦးညိုအောင် (၈/ထလန(နိုင်)၀၂၆၃၀၁) အမှတ်(၉၇)
အောင်သုခလမ်း၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး နေထိုင်သူ သီစေရန်
ဦးအိုက်လင်း(၁၃/တကန(နိုင်)၀၂၄၉၈၈)အမှတ်(၁) တော်ဝင်
ရိပ်သာဝင်း၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊တောင်ဥက္ကလာပမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး နေထိုင်သူ၏ လွှဲအပ်ညွှန်ကြားချက်အရ သီစေအပ်
သည်မှာ -
လူကြီးမင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်း
ရပ်ကွက်အမှတ်(၂၄/သမိုင်း)၊ မြေကွက်အမှတ်(၁၁)၊ဧရိယာ(၃. ၇၃၃)ဧက
ရှိ ဦးဘထွန်းအမည်ပေါက်မြေကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏
တရားမကြီးမှုအမှတ် -၉၃/၂၀၀၂၊ တရားမလာရီမှုအမှတ် -၆၁/၂၀၀၂
တို့အရ ဝယ်ယူပိုင်ဆိုင် လက်ရောက်ရရှိခဲ့ပြီး ယင်းမြေကို ဦးအိုက်လင်းသို့
ရောင်းချခဲ့သဖြင့် (၈. ၂. ၂၀၀၈)ရက်စွဲပါ မြေအရောင်းအဝယ်စာချုပ် နှင့်
(၂. ၅. ၂၀၁၁) နှင့် (၃၀. ၆. ၂၀၁၁)ရက်စွဲပါ ဆက်စပ်စာချုပ်များ ချုပ်ဆို
ဝယ်ယူခဲ့ပြီး ဖြစ်ပါသည်။
(၃၀. ၆. ၂၀၁၁)ရက်စွဲပါစာချုပ်အရ လူကြီးမင်း၏(၃. ၇၃၃)ဧက
မြေကွက်ကြီးတွင် ဒေါ်လှစိန်တို့မိသားစု နေထိုင်နေသည့် မြေအစိတ်အပိုင်း
(၀. ၉)ဧကကို ဦးအိုက်လင်းသို့ (၃၀. ၇. ၂၀၁၁)နေ့တွင် လက်ရောက်
ပေးအပ်ရမည်ဖြစ်သော်လည်း ပေးအပ်ခဲ့ခြင်း မရှိပါ။ ယင်းမြေ(၀. ၉)ဧကကို
လက်ရောက်ပေးအပ်ရန် လူကြီးမင်းအား အကြိမ်ကြိမ်ခေါ်ယူ တောင်းခံ
ခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ရွှေ့ဆိုင်းလာခဲ့သဖြင့် ဦးအိုက်လင်း
တွင် မြေလက်ရောက် မရဘဲ နစ်နာနေရပါသည်။
သို့ဖြစ်ပါသောကြောင့် (၃၀. ၆. ၂၀၁၁)ရက်စွဲပါ စာချုပ်အရ
လူကြီးမင်း ပေးအပ်ရမည့် မြေ(၀. ၉)ဧကကို (၂၁-၉-၂၀၁၆)နေ့ နောက်ဆုံး
ထား၍ ဦးအိုက်လင်းသို့ လက်ရောက် ပေးအပ်ရန် တောင်းဆိုပါသည်။
လိုက်နာခြင်းမရှိ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ တရားစွဲဆို
အရေးယူမည် ဖြစ်ကြောင်း သိစေအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်ခင်ခင်ဌေး (ကျုံမငေး)
B.A (Honours)(English) , M.A (English)
H.G.P, D.B.L, D.M.L, D.I.L, P.G.D.L
အထက်တန်းရွှေနေ (စဉ်-၁၉၃၄၄)
ကောင်းအောင်သာ Law Firm၊ အခန်း -၂၀၃ (ဒုတိယထပ်)
တိုက်-၅၆၃၊ M.A.C Tower၊ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့။ ဖုန်း-၀၉ ၇၃၁၂၆၄၁၉၊ ၀၉ ၇၈၇၃၆၂၄၆

ကန့်ကွက်နိုင်ပါကြောင်း
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ Royal Sin Min Condo Tower (A), Unit(C)၊ ညမထပ်၊ အခန်းအမှတ် (5/C)၊ အကျယ် (၂၀၀၀ စတုရန်းပေ)ရှိ ကန့်ကွက်နိုင်ပါကြောင်းအကျိုးခံစားခွင့်အရပ်ရပ်တို့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် နေကမ္ဘာမြန်မာ့ကုမ္ပဏီလီမိတက်တို့ အကျိုးတူဆောင်ရွက်ပေးပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဒေါ်မိုးမိုးလှိုင် ၉/မနမ(နိုင်)၀၈၆၁၂၄ မှ တရားဝင်အမည်ပေါက်ပိုင်ဆိုင်၍ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုသဖြင့် ကျွန်ုပ်တို့မိတ်ဆွေက ဝယ်ယူရန်ခရီးဖြင့် တစ်စိတ်တစ်ဒေသပေးချေပြီးဖြစ်ပါ၍ အကျိုးသက်ဆိုင်ခွင့်ရှိသူ မည်သူမဆို ခိုင်လုံသောစာရွက်စာတမ်းအထောက်အထားမှရင်းများနှင့်တကွ ကျွန်ုပ်တို့ထံ ခုနစ်ရက်အတွင်း ကန့်ကွက်အရေးဆိုင်ရင်ပါသည်။ ကန့်ကွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ-
ဦးသန်းဦး ဦးသန့်စော်
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၀၈၇၇) တရားလွှတ်တော်ရှေ့နေ (စဉ်-၇၃၄၁)
အမှတ် (၄၆)၊ ပထမထပ်(၆)၊ မဟာမန္တလေးမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

MYAT SU MON CONSTRUCTION CO., LTD

YCDC (LC-359)

အောက်ကြည့်မြင်တိုင်လမ်းမတန်း (KBZ ဘက်အနီး)

- (1) ခန်းတည်းရှစ်ထပ်ခွဲတိုက်
- တစ်ခန်းလျှင် (852sq.ft)
 - ဓါတ်လှေကားပါ
 - Trasformer ပါ
 - အခန်းဖွဲ့ပြီး
 - စက်တင်ဘာလ တွင်ပြီးစီးမည်



ကျောက်ဆေးတန်းလမ်းမတန်း (ဂဗန်းပွင့်ကုန်တိုက်အနီး)

- (2) ခန်းတွဲရှစ်ထပ်ခွဲတိုက်
- ကိုယ်ပိုင်ကားပါကင် (2)စီးစာပါပြီး
 - အကျယ်အဝန်း - 22ပေ x 78ပေ
 - ထပ်ခိုးအပါ - 17' အမြင့်
 - ဓါတ်လှေကားပါ
 - Trasformer ပါ
 - Show Roomဖွင့်ရန်သင့်လျော်သည်
 - စက်တင်ဘာလ တွင်ပြီးစီးမည်



(ပြေညီထပ်) ရောင်ရန်

ဆင်သင်ဆီလိပ်နန်းနှင့် ပစ္စည်းအရည်အသွေး တိုင်းစားပေးဆောင်လုပ်မည်

Office Address - Rm.404, Bldg: B4,Shwe Gon Thu Condo, Kye Myin Daing Township, Yangon, Myanmar. www.myatsumonconstruction.com, Fax - 01- 508041 Ph: 09 - 431 14465, 09- 73065155, 09- 73065166

ODYSSEY
ပြည်တွင်း/ပြည်ပလေယာဉ်လက်မှတ်
အိမ်အရာရှိ/ပို့ဆောင်မှု
01-246334, 246339, 240545
အရောင်းဆွဲကုန်ပစ္စည်းများဖြန့်ဖြူးသည်

ဓမ္မစာရင်း အထောက်အကူ
ခေတ်မီမြေအုတ်ရိုက်စက် ဂျပီ
09 4200 35882
09 4200 35884
(ဖက်)အင်းလေး(၁)လမ်းအမှတ်(၂)အောင်အုန်း

ဘုရားယား
ဒဂုံမြို့နယ်
အရှေ့ပိုင်း၊ ဆိပ်ကမ်း၊ မြို့နယ်
တောင်ပိုင်း၊ မြောက်ပိုင်း၊
များရရှိမြေကွက်များကို
ဈေးကောင်းပေးပါသည်။
09-450026077
09-510 1862

ဒဂုံမြို့နယ်
အရှေ့ပိုင်း၊ မြောက်ပိုင်း၊
တောင်ပိုင်း၊ ဆိပ်ကမ်း၊
မြေကွက်များအထူး
ဈေးကောင်းပေးပါသည်။
09-5089354
09-43125781

အောင်ပြည့်စုံ
အိမ်ခြေကြီး၊ အိမ်ခြေလှမ်း၊
မြို့တွင်း / နယ်ထဲများအတွက်
ဈေးနှုန်းချိုသာစွာဖြင့်
Box ကား ပျိုးစိုက်ခြင်း
အလုပ်သမားစီစဉ်ပေးပါသည်။
09-250095114
09-421041338
09-73224763

ပညာဒါနအလှပြင်သင်တန်းကျောင်း
(Since 2002)
မြန်မာပြည်တွင် ပထမဆုံးဆွင့်လှစ်သည့် ကုသိုလ်ဖြစ် ပညာဒါနသင်တန်းကျောင်း ဖြစ်ပါသည်။ (ဆိုင်ခွဲလုံးပေါက်) အချိန်ကာလ (၂)လတိုင်သင်ကြားပေးပါသည်။ သင်ထောက်ကူပစ္စည်းများပေးပို့ပါသည်။ သင်တန်းကျောင်းသားများအား အခမဲ့အားဖြင့် သင်တန်းသုံးစရိတ်များကို အချိန်ပြည့်ဖြည့်ဆည်းပေးနိုင်ပါသည်။

• ညှစ်နည်းအမျိုးမျိုး၊ Digital ကောက်နှင့်ကောက်နည်းများ၊ ခြေကောက်ခြင်း၊ မျက်နှာ၊ သံပင် Spa-ကုစီဆေးမှု၊ ပွဲထိုင်ဆံထုံးများ၊ Body Art အခြားဘာသာရပ်၊ ဘာသာမှာ၊ ဖိတ်ကမ်း ဆံထုံး၊ လက်သည်းပန်းချီ၊ လက်သည်းနှင့်ပတ်သက်သောပညာရပ်များအားလုံး၊ 3D မောင်းကွက်ကောက်ခြင်း၊ ထိုင်းရိုးရာအကြောင်းသိရှိရသည့်ပညာရပ်နှင့် အသိပညာ၊ ပညာဒါနပြင် (၁၆၂၀၀)ကျပ်၊ ကုန်ပစ္စည်းနှင့် ထိုင်နိုင်ပေးသည့် သွားခရောက်၍ အလှပြင်သင်တန်းတက်ရောက်ခွင့်ကို ဆောင်ရွက်ပေးပါသည်။ ဆိုင်ဖွင့်၊ အလုပ်လုပ်သူ များနှင့် အဆောင်အယူများအတွက် ဆောင်ရွက်ပေးပါသည်။ ကုန်ပစ္စည်းနှင့် နောက်ဆုံး နည်းပညာဖြင့် ထုတ်ရှိလာသော (Lumi Deco Nail) လက်သီးလေးခြင်းပညာရပ် များကို သင်ကြားနိုင်ပါသည်။ တစ်ဦးတည်း သီးသန့်သင်တန်းများ၊ နယ်ပယ်လှည့် များအတွက် (၁)လအတွင်းသင်တန်းများပေးပို့ပေးပါသည်။

www.bonnycarebeautycentre.com
BONNY CARE (သင်တန်းပညာရေး) အမှတ် (B/12) ပြေညီထပ်၊
အမှတ်(၁)လမ်းအမှတ်(၁)၊ ကုသိုလ်စင်္ကြံ၊ ကုသိုလ်စင်္ကြံ၊ ကုသိုလ်စင်္ကြံ၊ ရန်ကင်းမြို့။
Ph : 09-5175088, 09-421057760, 09-5039831
ရုံးပိတ်ရက် - (8:00 AM to 7:00 PM)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၁)
(၈)မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကင်းမြို့၊
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ရက်တိုးမြှင့်ပေးခြင်း
၂၀-၈-၂၀၁၆ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာကြော်ငြာစာမျက်နှာ(၂၅)ပါ
အိတ်ဖွင့်တင်ဒါခေါ်ယူခွင့်သည် တင်ဒါပိတ်ရက်ကို ၁၀-၉-၂၀၁၆ ရက်အစား ၂၁-၉-
၂၀၁၆ ရက်သို့ တိုးမြှင့်ပေးခြင်းဖြစ်ပြီး ၂၂-၉-၂၀၁၆ ရက် နံနက် ၁၀ နာရီတွင်
တင်ဒါဖွင့်ပေးခြင်းဖြစ်ပြီး အသိပေးအပ်ပါသည်။ တင်ဒါခေါ်ယူရေးကော်မတီ
စက်မှုတိုင်း(၁)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(၈)မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကင်းမြို့၊ ဖုန်း-၀၁-၆၆၃၃၀၄

ကန့်ကွက်နိုင်ပါကြောင်း
ရန်ကင်းမြို့၊ အလှမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ Royal Sin Min
Condo Tower (A), Unit (D) ၅-
(၁)ခန်းအမှတ် (4/D) စတုဂံပုံ အမည်ပေါက် ဦးလှစွာ အကျယ်(၂၀၅၀စတုဂံနန်း
ပေ) နှင့်(၂)ခန်းအမှတ် (5/D)၊ ဝဇ္ဇာထပ် အမည်ပေါက် ဦးလှစွာ အကျယ်(၂၀၅၀စတုဂံနန်း
ပေ) ရှိ ကန့်ကွက်နိုင်ခြင်းအား အကျိုးအမြတ်အရပ်ရပ်အား "ရန်ကင်းမြို့တော်စည်ပင်
သာယာရေးကော်မတီ" နှင့် "နေက္ခတ္တမြန်မာ့ကုမ္ပဏီလီမိတက်" တို့ အကျိုးတူဆောင်ရွက်
ခဲ့ပြီး ရန်ကင်းမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)
တွင် ဦးလှစွာ ၉/မေ(၂၀)၁၇၂၁ခုနှစ် တရားဝင်အမည်ပေါက် ပိုင်ဆိုင်၍ လွှဲပြောင်း
ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုသဖြင့် ကျွန်ုပ်တို့စိတ်ဆန္ဒက ဝယ်ယူရန်စရန်ငွေ
တစ်စိတ်တစ်ဒေသပေးချေပြီးဖြစ်ပါ၍ အကျိုးအမြတ်အရပ်ရပ်အား မည်သူမဆို ခိုင်လုံသော
စာရွက်စာတမ်းအထောက်အထားမရှိမီအရပ်ရပ်အရ ကျွန်ုပ်တို့ထံသို့ ခုနစ်ရက်အတွင်း
ကန့်ကွက်အရေးဆိုနိုင်ပါသည်။ ကန့်ကွက်ခြင်းမရှိပါက ၂၀၁၆ခုနှစ်အထူးအရေးအခင်း
ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ-
ဦးသန်းစိုး ဦးသန်းဇော်
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၀၈၅၅) တရားလွှတ်တော်ရှေ့နေ (စဉ်-၇၃၄၁)
အမှတ် ၄၆၊ ပထမထပ်(၁)၊ မဟာဓမ္မလမ်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကင်းမြို့

တစ်ဦးတည်းဖြစ်ပါကြောင်း
တပ်ကုန်းမြို့နယ်၊ မတီကုန်းအုပ်စု၊
လက်ဝဲနန်းကျေးရွာနေ မဒင်းအိမ်ထောင်
၏မောင် ဦးသန်းစင်(ခ)ဦးသောင်းဌေး
၉/ကပတ(နိုင်)၁၆၀၉၂၀၁၂ သည် တစ်ဦး
တည်းဖြစ်ပါကြောင်း။

ဖခင်အမည်မှန်
ရွှေလှောင်ဖူး
ကျေးရွာအုပ်စု၊ ကျောက်ချင်ကျေးရွာ
အထက် (၈)၊ နဂမတန်း (က)မှ
မောင်ကျော်သူစိုး၏ ဖခင်အမည်မှန်မှာ
ဦးစိုးသိန်း ၉/ပာန(နိုင်)၀၇၀၅၅၉
ဖြစ်ပါကြောင်း။
ဦးစိုးသိန်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေငြာခြင်း
ရန်ကင်းတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဆရာတော်မြောက်/အရှေ့ရပ်ကွက်၊ အရှေ့ပဟိုလမ်း၊ အမှတ်
(၆/၈) ပြေညီထပ်(ခေါင်းရင်းခန်း)တိုက်ခန်း(ထပ်ခိုးအပါအဝင်) ငွေယာ(ပေ ၂၀ x ၄၀) တိုက်ခန်း တစ်ခန်း
နှင့်တစ်ကွ အကျိုးခံစားခွင့် အရပ်ရပ်တို့ကို လက်ရှိပိုင်ဆိုင်သူ ဦးအောင်သိန်း (၁၂/သကာတ (နိုင်)၀၃၃၃၃၃၁)
ကိုယ်ဆောင်သူထံမှ ကျွန်ုပ်တို့၏မိတ်ဆွေ ဒေါ်ဂျွယ်(၉/မနတ(နိုင်)၀၆၂၅၂၃)ကိုယ်ဆောင်သူက အပြီးအပိုင်
လွှဲပြောင်းပေးပို့ရန် ရောင်းချခွင့် တစ်စိတ်တစ်ဒေသကို စရံငွေအဖြစ် ပေးချေထားပြီးဖြစ်ပါသည်။
အဆိုပါတိုက်ခန်းနှင့် ပတ်သက်၍ အကျိုးသက်ဆိုင်သူ မည်သူမဆို ဤကြေငြာပါသည်နှင့်မှ (၁၇)ရက်
အတွင်း ကျွန်ုပ်တို့ထံသို့ အထောက်အထား စာရွက်စာတမ်းမရှိမီအရ လာရောက်ကန့်ကွက်နိုင်
ကြောင်း၊ ကန့်ကွက်မည်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ် ပြီးမြောက်အောင်မြင်သည်အထိ
ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန် ကြေငြာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ-
ဒေါ်ဝင်းဝင်းခိုင် (LL.B, D.C.S, C.B.L) ဒေါ်ယုစုစု(LL.B, C.B.L)
တရားလွှတ်တော်ရှေ့နေ(စဉ်-၁၀၂၀၆) အထက်တန်းရှေ့နေ(စဉ်-၂၅၉၅၅)
အမှတ်-၁၈၁၄-လွှာ(ယာ)၄၄-လမ်း(အထက်ဘလောက်)၊ ခိုင်လုံတောင်မြို့နယ်၊ ရန်ကင်းမြို့။ Ph: 09428039759

ဖခင်အမည်မှန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊
မိကျောင်းပင်ကျေးရွာ အထက် (၆)
တက္ကသိုလ်တန်းမှ မောင်ကောင်းနိုင်စိုး
၏ ဖခင်အမည်မှန်မှာ ဦးထွန်းအောင်
၆/ကမန(နိုင်)၀၀၄၅၀၀ ဖြစ်ပါသည်။
မောင်ကောင်းနိုင်စိုး

ယာဉ်ပိုင်ဆိုင်မှုလျှောက်ထားခြင်း
ယာဉ်အမှတ် ၁၃ယ/၉၄၉၆၀ ယွန်ဒါ
ဒရင်းစ် 125 ယာဉ်လက်ထပ်ရှိသူ ဦးမင်း
မင်းစိုး ၁၀/လေး(နိုင်)၀၁၁၅၅၆၀
(ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန်
လျှောက်ထားလာပါသည်။ ကန့်ကွက်လို
ပါက ခိုင်လုံသောထောက်အထားများ
ဖြင့် ကြေငြာသည့်ရက်မှ ၁၅ရက်အတွင်း
အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်
လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညာ၊ ပြည်နယ်ဦးစီးဌာန၊ ရုံး
(မော်လမြိုင်မြို့)

Y.E.S. Since 1994 ကျောင်းခွဲမရှိပါ။
ဆရာတော်မြိုင်အောင် B.A.(Hons.)(English), M.A.(ESL)(Hawaii, USA) ဦးစီးသော
International English Language Centre

တက္ကသိုလ်ဝင်တန်း ပြေဆိုထားသူများအောင်မြင်ပြီးသူများ နှင့် ဘွဲ့ကြို ဘွဲ့ရများအတွက်

Basic Spoken English Sat & Sun-3:45-6:45 pm 3 Sep Mon to Thurs-3:00-5:00pm 5 Sep Mon to Thurs-5:30-7:00pm 5,26 Sep	Pre-Intermediate English Mon to Thurs-5:30-7:00pm 19 Sep Structure & Written Expression Sat & Sun - 12:30 - 3:30pm 10 Sep Mon to Thurs-1:00-3:00pm 5 Sep
Sat & Sun-12:30-3:30 pm 10 Sep Mon to Thurs-10:00-12:00am 12 Sep Mon to Thurs-1:00-3:00pm 12,26 Sep Mon to Thurs-7:30-9:30am 19,26 Sep	Sat & Sun - 12:30 - 3:30pm 10 Sep Mon to Thurs-5:30-7:00pm 19 Sep Basic Writing Course Mon to Thurs-10:00-12:00am 12 Sep TOEFL Paper - based Test Preparation Course Mon to Thurs-3:30-5:00pm 5 Sep
Mon to Thurs-3:30-5:00pm 5 Sep Mon to Thurs-10:00-12:00am 19 Sep	Mon to Thurs-3:30-5:00pm 5 Sep NEW SAT, IELTS, API, AWC, IE, VEC

No.190, 2nd Flr., 28th St.(Upper), Pabedan Tsp. Ph: 01-243950, 246910

ကိုကော်ရိပ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်
အငွေမတန်း Grade 8
ကြိုတင်လေ့ကျင့်ရန်
မေးခွန်း (၅) စုံနှင့် စံပြအဖြေများ

မြန်မာစာ ဦးထွန်းသန်း (ဝါမောက္ခ-ငြိမ်း) **ထပ်မံလေ့ကျင့်ရန်**
အင်္ဂလိပ်စာ UTA (ရန်ကုန်တက္ကသိုလ်)
သင်္ချာ Dr.TW(Maths.) အခန်းလိုက်မေးခွန်းများကို
ပထဝီ ဒေါက်တာမေမြင့် (ရန်ကုန်တက္ကသိုလ်) အမှတ်ပေးစည်းမျဉ်းနှင့်အညီ
သမိုင်း စင်စုမေ (သမိုင်းဌာန) ပြေဆိုထားပါသည်
သိပ္ပံ ဒေါက်တာနီ **ဘာသာစုံ ၃၀၀၀ ကျပ်**

သင်ကြားရေး သင်ထောက်ကူမေးခွန်းနှင့်အဖြေများ
ဧကရိတ်စာပေ C/၃၄၊ နေကြာသာယာကုန်းလမ်း၊ ပုလဲတောင်မြို့နယ်၊ ရန်ကင်းမြို့။
၀၉၇၃၀၅၁၁၁၄၊ ၀၉၅၁၂၉၆၇၀၊ ၀၉၅၅၀၁၁၅၄ / အမြို့မြို့အနယ်နယ်တွင်ဝယ်ယူရရှိနိုင်ပါသည်။

ဖခင်အမည်မှန် ဧယုဘိရိမြို့နယ်၊ အထက် (၁၆) နေပြည်တော် တက္ကသိုလ်ဝင်တန်း(B)မှ မရလျှင်၏ ဖခင်အမည်မှန်မှာ ဦးတင်စိုးဦး ၉/ပမန(နိုင်)၁၃၁၀၁၄ ဖြစ်ပါကြောင်း။ ဦးတင်စိုးဦး ၉/ပမန(နိုင်)၁၃၁၀၁၄	ဖခင်အမည်မှန် ဧယုဘိရိမြို့နယ်၊ အထက် (၁၆) တက္ကသိုလ်ဝင်တန်း (A)မှ မစိုးစိုးဦး၏ ဖခင်အမည်မှန်မှာ ကိုမြင့်စွာ ၉/ပမန (နိုင်)၂၄၁၃၄၄ ဖြစ်ပါကြောင်း။ ကိုမြင့်စွာ ၉/ပမန(နိုင်)၂၄၁၃၄၄	အမည်မှန် ဧယုဘိရိမြို့နယ် စည်ပင်သာယာ ကျေးရွာနေ မိတ္တူလားစားပေးတက္ကသိုလ် နောက်ဆုံးစုံမှ မရွှေစင်ငြိမ်း၏ အမည် မှန်မှာ မရွှေစင်ငြိမ်းဖြစ်ပါကြောင်း။ မရွှေစင်ငြိမ်း မိတ္တူလားစားပေးတက္ကသိုလ်
---	---	--

" ကုမ္ပဏီ Logo ထုတ်ပေးပေးခြင်း နှင့် အမည်အမှတ်အသားကို မိမိတစ်ဦးတည်း ဖွင့်လှစ်ကြောင်း သတိပေးကြေငြာချက် "

ရန်ကင်းတိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ခိုင်လုံအောင်ဆန်းလမ်း၊ ဗဟိုရိပ်စင်္ကြံအနီး၊ အမှတ်- ၃၉/၄၀
တွင် ဖွင့်လှစ်ထားသော ASIA MEGA LINK COMPANY LIMITED (ကုမ္ပဏီ လီမိတက်) မှတ်ပုံတင်
အမှတ်- ၁၆၇၉/၂၀၀၉-၂၀၁၀) ၏ လွှဲအပ်ညွှန်ကြားချက်အရ သတိပေး ကြေငြာ အပ်ပါသည်။

ASIA MEGA LINK
တံဆိပ်ပုံတင်အမှတ်- ၁၀၀၆၂/၂၀၁၆

ASIA MEGA LINK COMPANY LIMITED သည် အထက်ဖော်ပြပါ ကုမ္ပဏီ Logo
အမှတ်တံဆိပ် နှင့် အမည်အမှတ်အသား ကို ရန်ကင်းမြို့၊ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံတွင် မှတ်ပုံတင် အမှတ်-
၁၀၀၆၂/၂၀၁၆ ဖြင့် ကုမ္ပဏီပိုင်ဆိုင်မှု သုံးစွဲရန် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။

အထက်ဖော်ပြပါ ကုမ္ပဏီ အမှတ်တံဆိပ် ဖြင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်း၊ သတင်းနှင့် ဆက်သွယ်ရေး
နည်းပညာဆိုင်ရာ လုပ်ငန်း၊ လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း၊ လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ငန်း၊ လျှပ်စစ် နှင့်
ပတ်သက်သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပရော်ဖက်ရှင်နယ် အသင်း စသည့် လုပ်ငန်းအမျိုးမျိုး တို့ကို
လုပ်ကိုင်ဆောင်ရွက်ရာတွင် ဖော်ပြပါ Logo တံဆိပ်အမှတ်အသားဖြင့် အရောင်းအမျိုးမျိုး၊ အရောင်းစင်အမျိုးမျိုး၊
နောက်ခံအရောင်းအမျိုးမျိုး တို့ကို အသုံးပြု၍ ကုမ္ပဏီ Letter Head, စာရွက်စာတမ်း၊ ဆိုင်းဘုတ်၊ ဘလောက်၊
တီဗွီ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်ကြော်ငြာများ၊ ငွေပြေစာဖြတ်ပိုင်း၊ တံဆိပ်တုံး၊ Internet, Website
အစရှိသည်တို့တွင် ကုမ္ပဏီ Logo တံဆိပ်အမှတ်အသားကို ထည့်သွင်း၍ နေပြည်တော် နှင့်တကွ ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အသုံးပြုလျက် ရှိပါသည်။

ထို့ပြင် ASIA MEGA LINK COMPANY LIMITED ၏ ကုမ္ပဏီပိုင်ဆိုင်မှု အသုံးပြုလျက်
ရှိသော ကုမ္ပဏီ Logo တံဆိပ်အမှတ်အသားကို အခြားသူ တစ်ဦးတစ်ယောက် ကြမ်းစေ၊ အမှားတပြုစေ၊
ကုမ္ပဏီများမှ ဖြစ်စေ၊ အစွဲအစည်းများမှ ဖြစ်စေ၊ ပုံတူပုံများ ထင်ယောင်ထင်မှား ဖြစ်စေရန် အားလုံးကိုဖြစ်စေ၊
တစ်စိတ် တစ်ဒေသတို့ဖြစ်စေ၊ ပုံပြား၊ ပုံပြင်စေ၊ ဆင်တူပုံများ ပြုလုပ်ခြင်း၊ အတူအမျှလုပ်ခြင်း၊ သွယ်ပုံတံ၍
အတူအပ ပြုလုပ်ခြင်း၊ လုပ်ငန်းနှင့် ဆက်သွယ်၍ သုံးစွဲခြင်းများ ပြုလုပ်ကြရန် သတိပေးထားဖြစ်ပါသည်။

မည်သူမဆို အထက်ဖော်ပြပါ ASIA MEGA LINK COMPANY LIMITED မှ အသုံးပြုသည့်
ကုမ္ပဏီ Logo တံဆိပ်အမှတ်အသား ကို သုံးစွဲပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်းရှိ တည်ဆဲတရား
ဥပဒေနှင့် အညီ မည်သည့် တရားရုံးများတွင် မဆို တရားကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ၊
ထိရောက်စွာ တရားစွဲဆို အရေးယူ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-
ဦးတင်စိုးဦး (LL.B), ဒေါ်စုမြတ်သင်း (LL.B), (LL.M)
(စဉ်- ၂၂၀၀၆) (စဉ်-၄၂၃၁၁)
အထက်တန်းရှေ့နေများ
အမှတ်- ၃၅ (ပြေညီထပ်)၊ ၃၅-လမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကင်းမြို့။

T.T.O Pharm Company Limited ဝန်ထမ်းအလိုရှိသည်

T.T.O Company Limited မှ ဆေးဝါးများနှင့် Marketing ပြုလုပ်ရန်အတွက် ထက်မြက်တက်ကြွ၍ ဉာဏ်ရည်ဉာဏ်သွေးမြင်မာသော ခေါင်းဆောင်ငယ်များနှင့် ဆေးကုယံစားလှယ်များအတွက် အောက်ပါအလုပ်နေရာများ လစ်လပ်လျက်ရှိပါသည်။

- (1) Team Leader ကျား/မ ၂ ဦး
(2) Medical Representative ကျား/မ ၁၀ ဦး
(3) Accountant မ ၁ ဦး
(4) Office Staff မ ၂ ဦး

Table with 3 columns: Position (e.g., Team Leader, Medical Representative), Requirements (Education, Experience), and Contact Info (Address, Phone).

(ကမ္ဘာ့ကျော်စာတံမြေဩဇာ)ရာဇဝန်ကုမ္ပဏီမှ ဝန်ထမ်းများအမြန်ခေါ်ယူခြင်း

- နယ်လှည့်အရောင်းမန်နေဂျာ (ကျား/၂၀၀ဦး)
(က) အချိန်မရွေးနယ်ထွက်နိုင်ရမည်။ အပင်ပန်းခံနိုင်ရမည်။
(ခ) အသက်(၂၅)နှစ်မှ(၃၅)နှစ် အတွင်းဖြစ်ရမည်။
(ဂ) ကုမ္ပဏီမှအချိန်ထုတ်ထားသော စည်းကမ်းများအား လိုက်နာရမည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပန်းတန်းကျေးရွာနေ မောင်ဦးအောင် သန်း တက္ကသိုလ်ဝင်တန်းမှ ဦးမောင်ဖြူလှ

Grid of job advertisements for various positions like 'အမည်မှန်', 'အမည်မှန်', 'အမည်မှန်' with specific requirements and contact details.

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း
ယာဉ်မှတ်ပုံ 7G/1799 Toyota Lexus USF 40, S/L (4x2)R

ရန်ကင်းတိုင်းခေမာကြီး၊ ဝလမြို့နယ်၊ တံတားခရောင်းကျေးရွာအုပ်စု၊ ကျွင်းအမတ်(၂၁၄) ကျွင်းအမတ်(ပုဂံ) ဦးပိုင်အမတ်(၄၄) ခေါ်ယာ(၃.၂၆)ဧကရှိ ဦးပညာမာသန့်(TTE-၁၆၅၆၀)အမတ်ပေါက်

ရှေ့ဥက္ကလာရေသန့်စက်ရုံမှ အလိုရှိသည်
ယာဉ်မှတ်ပုံ(၂)ဦး ဝန်ထမ်း မ ၃ ဦး
အမှတ်(၁၉)၊ သုန္ဒရလမ်းနှင့် သုန္ဒရလမ်းထိပ်

ကျော်ငြာစာ
ဗန္ဓုလမြို့၊ ပြည်ကြီးစံချိန်မြို့နယ်၊ (ခ) ရပ်ကွက်၊ အကျွတ်အမှတ်(နမ-၁၂)၊ ဦးပိုင်အမတ်(၂၁-၂၂)၊ ၅၉လမ်းမ ၆၀ A လမ်း

ဦးတင်အောင်လေး (မြင်းခြံ)
 တိုင်း လ/ထ အားကစားမျိုး(ငြိမ်း) အသက်(၉၄)နှစ်
 မြင်းခြံမြို့၊ (၁၃)ရပ်ကွက်၊ မင်းကျောင်းတောင်ဘက်၊ ဗိုလ်ချုပ်လမ်းနေ အေအာတင် (အထပြု ငြိမ်း)၏ ချစ်လှစွာသောခင်ပွန်း၊ ဦးအောင်မင်း (အကောက်ခွန်၊ ငြိမ်း)-ဒေါ်အေးအေးမြင့်၊ ဒုရဲမှူးကြီးအောင်ဆန်းမြင့်-ဒေါ်မာလာအောင်(ရဲအုပ်၊ ငြိမ်း)၊ (ဦးကိုကိုလတ်)-ဒေါ်ဥဒ္ဒါအောင်၊ ဒေါ်သန္တာအောင် (အလပြု၊ အထက-၁၊ မြင်းခြံ)၊ (ဦးအေးဇော်ထွန်း)-ဒေါ်အေးအေးအောင်၊ ကိုကျော်ညွှန်အောင်-မခိုင်ခိုင်စုမြတ်စိုးတို့၏ဖခင်၊ မြေးမြောက်ယောက်တို့၏ အဘိုးသည် ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၇း၀၅နာရီတွင် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၁၅-၉-၂၀၁၆ရက် (ကြာသပတေးနေ့) ညနေ ၄း၀၀ နာရီတွင် မြင်းခြံမြို့ ဆုဖြူကျန်းသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးထွန်းသီ (တာပဏှ၊ မအူပင်မြို့)
 လ/၄၈၄၈၄ မြို့နယ်ရဲတပ်ဖွဲ့မှူး(ငြိမ်း)၊ လွိုင်လင် အသက်(၉၃)နှစ်
 ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ (၃)ရပ်ကွက်၊ စလမ်း၊ အမှတ် ၅၃နေ (ဦးဘိုးဝ-ဒေါ်ကျော့ရင်)တို့၏သား၊ (ဦးမောင်ညွန့်-ဒေါ်ခင်သိန်း)တို့၏သား သမက်၊ (ဒေါ်အတင်)၏ချစ်လှစွာသောခင်ပွန်း၊ ဗိုလ်ချုပ်သန်းအောင်(ငြိမ်း)၊ ကျန်းမာရေးဝန်ကြီး(ငြိမ်း)-ပါမောက္ခ ဒေါက်တာဝင်းဝင်းမြ၊ ဦးကျော်နိုင်(ခ) ဦးကျော်စိုထွန်း(စက်မှုညွှန်ကြားရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ (ငြိမ်း))-ဒေါ်သန်းသန်းညွန့်၊ ဦးမင်းအောင်-ဒေါ်သီတာထွန်းတို့၏ဖခင်၊ ကိုသက်အောင်ချို-ဒေါက်တာမြတ်သီဇင်အောင်၊ ကိုထက်ပိုင်-မစ္စန္ဒာလှိုင်၊ ကိုရဲထွန်း-မောင်ဝင်းမိုး၊ ကိုစိုးမင်းလင်း-မဖြူဖြူ၊ ကိုမြတ်သော်ကောင်း၊ မဇာမြည်အောင်တို့၏ အဘိုး၊ မြစ်လေးယောက်တို့၏ဘိုးဘိုးကြီးသည် ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄း၀၀နာရီတွင် အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတ်-၅၀၀)၌ ကွယ်လွန် သွားပါ၍ ၁၆-၉-၂၀၁၆ရက်(သောကြာနေ့)နံနက် ၁၀း၀၀နာရီတွင် ငြိမ်းအေး ဧရာဝတီ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပါသည်။ (နေအိမ်မှကားများ နံနက် ၉း၀၀နာရီတွင်ထွက်ခွာပါသည်။) [ကွယ်လွန်သူအားရည်းစား ၂၀-၉-၂၀၁၆ရက် (အင်္ဂါနေ့) နံနက် ၇နာရီမှ ၁၁နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်း ကျွေးတရားတော်မှာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဒေါ်စန်းရီ (ထားဝယ်)
 အသက်(၈၂)နှစ်
 ထားဝယ်သာယာဂေါက်သီးရိုက်ကစားသူများအဖွဲ့ (DFGG)မှ အဖွဲ့ဝင် ဦးကျော်လွင်၏မိခင် ဒေါ်စန်းရီ အသက်(၈၂)နှစ်သည် ၁၂-၉-၂၀၁၆ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။
 ထားဝယ်သာယာဂေါက်သီးရိုက်ကစားသူများအဖွဲ့ (DFGG)

ဦးကျော်စိန် (နိုင်/ကျဉ်းဟောင်း)
 အသက်(၆၈)နှစ်
 ဟင်္သာတမြို့နေ (ဦးစိုးသိန်း-ဒေါ်ဘေးကြည်)တို့၏သား၊ ဒေါ်စိန်စန်း၊ ဦးဝင်း၊ ဦးစိုးသိန်း၊ ဒေါ်ဘေးသော၊ ဦးချစ်ဆွေ၊ ဦးချစ်ကျွန်းတို့၏ဖခင်/ညီ၊ အင်းစိန်မြို့သစ် (ဂ)သရစလမ်း၊ အမှတ် ၄၉၆/ကနေ ဒေါ်ကျော်လှ၏ခင်ပွန်း၊ [ဒေါ်ယုညိုညို-ဦးစိန်အောင်ကြည်(ခ)အောင်စန်း၊ ဒေါ်စန်းစန်း-ဦးသိန်းစော်၊ ဒေါ်ဆွေထွေး-ဦးသုရလှိုင်၊ ဒေါ်နီနီအောင်-ဦးဝင်း၊ ပိုင်ထွန်းတို့၏ဖခင်၊ မြေး ၁၄ယောက်တို့၏အဘိုးသည် ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၆း၀၀နာရီ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပါသဖြင့် ၁၆-၉-၂၀၁၆ရက် (သောကြာနေ့) မွန်းလွဲ ၁နာရီတွင် ထိန်ပင်သုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပါ ကြောင်း။ (နေအိမ်မှကားများ နံနက် ၁၁း၀၀နာရီတွင်ထွက်ခွာပါသည်။) [ကွယ် လွန်သူအား ရည်းစား ၂၀-၉-၂၀၁၆ရက် (အင်္ဂါနေ့) နံနက်တွင် အထက်ပါ အင်းစိန်နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်မှာကြွရောက်ပါရန် ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဦးအေးကျော် (ဒုတိယညွှန်ကြားရေးမှူး၊ ငြိမ်း) ကြေး/မြေ(ငြိမ်း)
 အသက်(၆၆)နှစ်
 ဦးပုသွန်(ဒုတိယညွှန်ကြားရေးမှူး)-ဒေါ်မြင့်မြင့် နှင့် (ဦးစီးအရာရှိ) မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ ဖခင် ဦးအေးကျော် အသက်(၆၆)နှစ်သည် ၁၃-၉-၂၀၁၆ရက်တွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲ ရပါကြောင်း။
 မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ

ဒေါ်မေသန်းရီ(ကြီးပျိုကြီး) (မုဒုံ)
 (မွန်ပြည်နယ်၊ စားပွဲတင်တင်နတ်လက်ရွေးစင်ဟောင်း)
 အသက်(၅၆)နှစ်
 ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပိတောက်ပင်လမ်း၊ အမှတ် ၁၇၊ ခေါင်းရင်းခန်းမ(ဦးကျော်ချို-ဒေါ်မအေး)တို့၏သမီး၊ ဦးကျော်ညွန့်-ဒေါ်ရီစိုဝင်း၊ (ဦးစိုးညွန့်)-ဒေါ်မိုးမိုးအေး၊ ဒေါက်တာဦးဝင်းမြင့်(ရွှေမြား သွားဆေးခန်း)-ဒေါ်မေလှရီ(မေ-ပညာရပ်မွန်ဘော်ဒါဆောင်)တို့၏ညီမ၊ ဦးထိန်လင်း-ဒေါ်မေမြင့်ရီ တို့၏အစ်မ၊ ဘု/တမ ၁၄ယောက်တို့၏အဘိသည် ၁၄-၉-၂၀၁၆ရက်(ဗုဒ္ဓဟူး နေ့) နံနက် ၄နာရီတွင် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၁၆-၉-၂၀၁၆ရက် (သောကြာနေ့)ညနေ ၃နာရီတွင်ထိန်ပင်သုသာန်၌ သင်္ဂြိုဟ်ပါမည်။ (နေအိမ်မှ ကားများ မွန်းလွဲ ၁နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဦးကျော်သူရ အသက်(၄၈)နှစ်
 (ဒေက်ကန်ယု၊ ရွှေဘိုရေအင်းအဖြစ်အသုံးချရေးဌာန)
 ဒေက်ကန်ယု၊ ရွှေဘိုရေအင်းအဖြစ်အသုံးချရေးဌာနကြီး၊ ဗဟိုအမျိုး သမီးဆေးရုံ၊ မန္တလေး၏မောင်၊ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်နေ ဦးကျော်သူရ (အင်ဂျင်နီယာ၊ ရွှေဘိုရေအင်းအဖြစ်အသုံးချရေးဌာန)သည် ၁၃-၉-၂၀၁၆ရက် နံနက် ၂နာရီတွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဒေါက်တာလှလှ မေဆေးအထူးကုဆရာဝန်ကြီး ရွှေဘိုပြည်သူ့ဆေးရုံကြီး

သင့်သွေးဖြင့် အသက်ကယ်ပါ

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဧရပ် ဒါယကာကြီး ဒေါ်တင်ရွှေ (ညောင်ရွှေ)
 အသက်(၈၈)နှစ်
 ညောင်ရွှေမြို့နေ (ဦးထွန်းတင်-ဒေါ်ရွှေသင်း)တို့၏သမီး၊ (ဦးသာအေး)၏ ဇနီး၊ နေပြည်တော်လယ်ဝေးမြို့နေ(ဦးလှမောင်)-ဒေါ်အေးအေးအေး၊ တောင်ကြီး မြို့၊ အေးသာယာနေ ဦးမင်းအောင်-ဒေါ်ချိုချို၊ ဦးကျော်မြို့နေ ဦးဇော်အေး၊ (မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၊ (ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အဆင့်မြင့် ပညာဦးစီးဌာန၊ အောက်မြန်မာပြည်)-ဒေါ်ခင်ထားမေ(ထွဲဖက်ပါမောက္ခ၊ အမျိုး သားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်)၊ (ဦးအောင်စော်) ဒေါ်သန့်သန့်၊ ဦးကျော်စိုထွန်း၊ မိခင်၊ မြေးရစ်ယောက်၊ မြစ်မြောက်ယောက်တို့၏အဘွားသည် ၁၄-၉-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၃း၀၀နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၉)ရပ် ကွက်၊ အင်းလျားလမ်း၊ အမှတ် ၂၁ နေအိမ်၌ကွယ်လွန်သွားပါသဖြင့် ၁၆-၉-၂၀၁၆ရက် (သောကြာနေ့) နံနက် ၁၁နာရီတွင် ရေဝေးအေးအေးတိုက်မှ ရေဝေး သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ် သင်္ဂဟအပေါင်းအား အကြောင်းကြားအပ်ပါသည်။ (ကမာရွတ်မြို့နယ် နေအိမ်မှ ကားများ နံနက် ၉နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအား ရည်းစား ၁၈-၉-၂၀၁၆ရက် (တနင်္ဂနွေနေ့) နံနက် ၇နာရီမှ ၁၁နာရီအထိ ကမာရွတ် မြို့နယ်၊ အင်းယားလမ်း၊ အမှတ် ၂၁ နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရား တော်မှာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဒေါ်ရီရီတင် အသက်(၈၆)နှစ်
 ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး ဒေါ်သန္တာဝင်းစိန်တို့၏မိခင်ဖြစ်သူ ဒေါ်ရီရီတင် သည် ၁၁-၉-၂၀၁၆ရက် (တနင်္ဂနွေနေ့) ည ၁၀း၀၅နာရီတွင် ရန်ကုန်မြို့ တပ်မတော်ဆေးရုံ (ခုတ်-၅၀၀)၌ ကွယ်လွန်သွား ကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည်။
 တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု

ဒေါ်တင်လှ (တောင်ကြီး)
 အထက်တန်းပြ(ငြိမ်း)၊ အထက(၂)တောင်ဥက္ကလာ အသက်(၇၃)နှစ်
 ရှမ်းပြည်နယ်၊ ရေအေးကင်းရပ်၊ တောင်ကြီးမြို့နေ (ဦးရှင်စောက-ဒေါ် တင်မေ)တို့၏သမီး၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အမှတ် ၈၅၉နေ ဦးခင်မောင်ချစ်(မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပ ရောင်းငွာနမူနာကျေး၊ ငြိမ်း)၏ချစ်လှစွာသောဇနီး၊ ဦးသောင်းတင်-ဒေါ်ကျင်မေ၊ ဦးသောင်းမေ-ဒေါ်လီလီညွန့်၊ ဦးတင်မောင်ဦး-ဒေါက်တာဒေါ်တင်မြမေတို့၏ ညီမ၊ ဒေါက်တာဦးအောင်ဆန်း-ဒေါက်တာဒေါ်တင်ရီ၊ ဦးအောင်မေ-ဒေါ်ခင် ဝင်းလှိုင်တို့၏အစ်မ၊ ဒေါက်တာခင်သင်္ကြန်ချစ်(မေတ္တာ-USA)၊ ဦးဇော်သန့်- ဒေါ်မိမိခိုင်၊ ဦးညီညီချစ်-ဒေါ်တင်နုနုဌေးတို့၏ချစ်လှစွာသောမိခင်၊ မောင်မင်း ခေတ်သစ်ချစ်၊ မောင်ကောင်းခန့်ပိုင်တို့၏အဘွားသည် ၁၃-၉-၂၀၁၆ရက် (အင်္ဂါ နေ့) ညနေ ၅း၀၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၁၅-၉-၂၀၁၆ရက် (ကြာသ ပတေးနေ့) ညနေ ၅နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ် ပါကြောင်း။ (နေအိမ်မှကားများ ညနေ ၃း၀၀နာရီတွင် ထွက်ခွာပါမည်။) [ကွယ် လွန်သူအားရည်းစား ၁၉-၉-၂၀၁၆ရက် (တနင်္လာနေ့) နံနက်တွင် အထက်ပါ နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်မှာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါ သည်။ ကျန်ရစ်သူမိသားစု

ဒေါ်အေးရီ(ခ)မအေး အသက်(၆၅)နှစ်
 (ပုဇွန်မြောင်း၊ ညောင်လေးပင်)
 ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ (၉)ရပ်ကွက်၊ အမှတ်(15-B)၊ နှင်းပန်း လမ်းနေ ဦးမှတ်ကြီး-(ဒေါ်မြင့်)တို့၏သမီး၊ (ဦးအောင်ချစ်-ဒေါ်အေးကြည်) တို့၏သမီးချွေးမ၊ ဦးအေးချစ်၏ဇနီး၊ (ကိုအောင်စော်ထက်)-မကြည်ကြည်ဆွေ၊ ကိုစည်သူစိုး-မအေးကလေးထက်၊ မအေးမာလာထက်တို့၏မိခင်၊ မောင်အေး ဇောဇောထက်၊ မနေမြည်စိုးဝင်းတို့၏ဘွားဘွားသည် ၁၃-၉-၂၀၁၆ရက် (အင်္ဂါ နေ့) ည ၈နာရီတွင် အာရေဇတ်ဝင်းဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၂နာရီတွင် အာရေဇတ်ဝင်းဆေးရုံမှ ရေဝေး သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ် သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။ [ကွယ်လွန်သူအားရည်းစား ၁၉-၉-၂၀၁၆ရက် (တနင်္လာနေ့) နံနက်တွင် အထက်ပါ နေအိမ်သို့ ရက်လည် ဆွမ်းကျွေးတရားတော်မှာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဒေါ်စောမြတင် အသက်(၈၂)နှစ်
 ရန်ကုန်မြို့၊ မြောက်ဥက္ကလာပျံမြို့နယ်၊ ဝောက်ရီမြို့သစ်၊ (၃)ရပ်ကွက်၊ စေတင် လမ်း၊ အမှတ် ၂၁၀နေ (ဦးကာခင်- ဒေါ်ယုဉ်)တို့၏သမီး၊ (ဦးလှထွန်း)- ဒေါ်စောမြလေး၊ (ဦးစံညွန့်-ဒေါ်စော လှအေး)၊ (ဒေါ်စောလှထွေး)၊ ဦးသိန်း လှိုင်-ဒေါ်မေမေမေ၊ ဦးလှအောင်- ဒေါ်စောစောဝင်း၊ ဦးစိုးသိန်း(တ/ည ပြည်နိုင်ငံမြူး)-ဒေါ်ဖြူဖြူလှိုင်၊ (ဦးကျော် ကျော်စိုး)-ဒေါ်စံပယ်လှိုင်၊ တပ်ကြပ် ခင်အောင် - ဒေါ်သက်သက်ထွေးတို့၏ မိခင်၊ ဦးမြထွန်း(မြန်မာ့အမျိုးသားလေ ကြောင်းလှိုင်)-ဒေါ်ခင်စန်းသစ်တို့၏ အဘွား၊ မြေး ၁၈ယောက်၊ မြစ် ၁၂ ယောက်တို့၏အဘွား၊ (ဦးဘသိန်း)၏ ချစ်လှစွာသောဇနီးသည် ၁၃-၉-၂၀၁၆ ရက် (အင်္ဂါနေ့) ည ၁၀း၀၅နာရီတွင် နေအိမ်၌ ကွယ်လွန်သွားပါ၍ ၁၅-၉-၂၀၁၆ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီတွင် ကွယ်လွန်သွားပါ၍ ၁၆-၉-၂၀၁၆ရက်(သောကြာနေ့)မွန်းလွဲ ၁နာရီ တွင် ရေဝေးအေးအေးတိုက်မှ ရေဝေး သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည် ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုး မိတ်သင်္ဂဟများအားအသိပေးအကြောင်း ကြားအပ်ပါသည်။ (နေအိမ်မှကားများ ညနေ ၃နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဒေါ်ယုတီ (တိုက်ကြီး)
 အသက်(၉၄)နှစ်
 ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်း၊ အမှတ် ၁၅နေ(ဦးထင်- ဒေါ်ပု)တို့၏သမီး၊ (ဦးကျင်)၏ဇနီး၊ ဦးသိန်းလှင်-ဒေါ်သန်းသန်း (မြရွှေစင်၊ တာချီလတ်မြို့)၊ ဦးဝင်းကြိုင်-ဒေါ်အေးမြင့်(တိုက်ကြီးမြို့)၊ ဦးတင်ဦး- ဒေါ်လှမြင့်(ရွှေစင်စိန်ရွှေဂုဏ်ဆွေစိုင့်) တို့၏မိခင်၊ ဒေါက်တာစိုးမိုးနိုင်- ဒေါက်တာစုခိုင်ဝင်း၊ ကိုကျော်သူ-မမြ ကေခိုင်၊ ကိုစောလှိုင်-မမြင့်မြင့်အေး၊ ကိုတင်ကိုလင်း-ဒေါက်တာစုနွယ်ဝင်း၊ ကိုချစ်ခိုင်ဝင်း-မရွှေစင်သိမ်၊ ဒေါက်တာ နုပါခိုင်၊ ဒေါက်တာဝင်းရီ၊ ကိုထိန်လင်း နောင်-မရွှယ်နိုင်အောင်၊ ဒေါက်တာမျိုးစော် ထက် - ဒေါက်တာခိုင်ပန်းဝေတို့၏ အဘွားဖြစ်မြောက်ယောက်တို့၏အဘွား သည် ၁၃-၉-၂၀၁၆ရက်(အင်္ဂါနေ့)ည ၈း၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၁၅-၉-၂၀၁၆ရက် (ကြာသပတေးနေ့) နံနက် ၉နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှ ကားများ နံနက် ၇း၀၀နာရီတွင် ထွက် ခွာပါမည်။) [ကွယ်လွန်သူအားရည်းစား ၁၉-၉-၂၀၁၆ရက်တွင် ရက်လည်ဆွမ်း ကျွေးတရားတော်မှာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဒေါ်အုန်းထွေး(ခ) ဒေါ်လုံးလုံး (တောင်ကုတ်)
 အသက်(၈၁)နှစ်
 ရခိုင်ပြည်နယ်၊ သံတွဲမြို့နေ (ဦးဘ ကျော်-ဒေါ်အေးစိန်)တို့၏သမီး၊ (ဦးဘ စော - ဒေါ်သန်း)တို့၏ သမီးချွေးမ၊ တောင်ကုတ်မြို့နေ ဦးဗရစ်၏ဇနီး၊ ဦးကျော်လှဦး-ဒေါ်ရီရီပြုံး၊ ဦးကျော် ကျော်ဆန်း-ဒေါ်ခင်ခင်အေး၊ ဦးဝင်း ထွန်းနိုင်-ဒေါ်သင်းသင်းအေး၊ဦးရဲထွန်း- ဒေါ်စိုးစိုးဝင်းတို့၏မိခင်ကြီး၊ မြေးစုနစ် ယောက်တို့၏အဘွားသည် ၈-၉-၂၀၁၆ ရက် နံနက် ၁၀း၀၅နာရီတွင် တောင် ကုတ်မြို့နေအိမ်၌ ကွယ်လွန်သွားပါ၍ တောင်ကုတ်မြို့ လောကသစ္စာသုသာန်၌ ဝုသွင်းသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်းရပ်ဝေး ရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ခရစ်တော်၌အိပ်ပျော်ခြင်း ဒေါ်ပယ်ရီဟန်(ခ)ဘော် အထက(၄)ပုဇွန်တောင်(ငြိမ်း) အသက်(၇၇)နှစ်
 ရန်ကုန်မြို့၊ သယ်နန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ၁၀လမ်း၊ အမှတ် ၇၈နေ ဦးစိုး ဟန်-ဒေါ်အလင်းစိုးကျော်(ခ)ဒေါ်သန်း လှ၏သမီး၊ ဦးလှေရန်(စိ)ဟန်(မေတ္တာ- UK)၏ညီမ၊ ဦးခင်မောင်ကြည်၏ ချစ်လှစွာသောဇနီး၊ မမွန်မွန်မြတ်၏ မိခင်သည် ၁၃-၉-၂၀၁၆ရက် (အင်္ဂါ နေ့)ည ၈း၃၀နာရီတွင် အထက်ပါနေအိမ် တွင် ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့် ၁၅-၉-၂၀၁၆ရက် (ကြာသပတေးနေ့) နံနက် ၁၀နာရီတွင် ရေဝေးခရစ်ယာန် ရိုက်စမ်းပေါင်းစုံသုသာန်သို့ ပို့ဆောင် ဝုသွင်းသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများ အား အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၈း၃၀နာရီ တွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

အလွယ်တူမြတ်အိမ်တော်ခံယူခြင်း အာစီယာဘီဘီ(ခ) ဒေါ်စန်းညွန့် (B.A, B.Ed, R.L) အလယ်တန်းပြ(ငြိမ်း) အမက(၁၅)တာမေ အမက(၄)သာကော အသက်(၆၂)နှစ်
 ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (ဦးကျင် မောင် - ဒေါ်ပယ်မာဘီ)တို့၏ သမီး၊ (ဦးကြိုင်-ဒေါ်မြတ်)တို့၏သမီးချွေးမ၊ (ဦးသန်းထွေး-ဒေါ်ခင်ဝင်းမြင့်)၊ လူမှုထူး ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္က သလမ်း၊ အမှတ် ၃၁၉၊ ရှစ်လွှာနေ ဦးရီ ဇခင်ခင်ချို(LL.L)တာမေလွတ်တော်ရှေ့နေ ၏ချစ်လှစွာသောခင်ပွန်းသည် ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၀၈း၂၀ နာရီတွင် ကွယ်လွန်သွားပါ၍ ၁၆-၉-၂၀၁၆ရက်(သောကြာနေ့)မွန်းလွဲ ၁နာရီ တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုး မိတ်သင်္ဂဟများအားအသိပေးအကြောင်း ကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၁၁း၃၀နာရီတွင် ထွက်ခွာပါ မည်။) ကျန်ရစ်သူမိသားစု

ဘဝနတ်ထံပျံလွန်တော်မူခြင်း ဘဒ္ဒန္တသုန္ဒရ သက်တော်(၈၂)နှစ်၊ သိက္ခာတော်(၆၂)ဝါ
 ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ရွှေလာသီလမ်း၊ ဇေယျာဝံသ ကျောင်းတိုက် (ယခင်ဖားကန်) ကျောင်းတိုက်စာပေဓာနဓာယက ဆရာတော် ဘဒ္ဒန္တသုန္ဒရ မထေရ်မြတ်သည် (၁၃)ရက်နေ့ ၈နာရီ တော်သလင်းလဆန်း ၁၃ရက်) ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၄း၂၀နာရီတွင် ဘဝနတ်ထံ ပျံလွန်တော် မူသွားပါသဖြင့်(၁၃)ရက်နေ့ ၈နာရီ တော်သလင်းလပြည့်ကျော် ၄ရက်) ၂၀-၉-၂၀၁၆ ရက်(အင်္ဂါနေ့)နံနက် ၁၁နာရီတွင် ဇေယျာဝံသကျောင်းတိုက်၊ ယာယီစံကျောင်း တော်၌ အနွှံအပူအသီးသီးဆင်ယင်ကျင်းပမည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးရှိ တပည့်ဒါယကာ၊ ဒါယိကာမပေါင်းတို့အား အသိပေးအပ်ပါသည်။ တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ

ဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးစိုးညွန့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ စာရင်းစစ်ချုပ်ရုံး မြဝတီဘဏ်လီမိတက်စာတက္ကသိုလ်ပင်ခံ(ငြိမ်း)
 အသက်(၈၆)နှစ်
 မြဝတီဘဏ်လီမိတက်စာ တက္ကသိုလ်ပင်ခံ(ငြိမ်း)ဖြစ် သော ဦးစိုးညွန့် အသက်(၈၆)နှစ်သည် ၁၃-၉-၂၀၁၆ရက်တွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ မြဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဦးကြင်စု (မန္တလေးမြို့) အသက်(၈၃)နှစ်
 ပြည်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်စု- ဒေါ်စန်းစန်းဝင်းတို့၏ဖခင် ဦးကြင်စု အသက်(၈၃)နှစ်သည် ၁၃-၉-၂၀၁၆ရက် (အင်္ဂါနေ့)တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။ ပြည်နည်းပညာတက္ကသိုလ်မိသားစု


ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးအုန်းလှိုင် (သန်လျင်) M.O.G.E (ရုံးချုပ်၊ ငြိမ်း) အသက်(၇၉)နှစ်
 သန်လျင်မြို့၊ ထန်းပင်ကုန်းရပ်ကွက်၊ ပိုးမြေလမ်း၊ အမှတ် ၉နေ (ဦးကိုကို ကြီး-ဒေါ်မြေမေ)တို့၏သား၊ ဒေါ်တင်ရီ (ကုန်သွယ်ရေးဝန်ကြီးဌာန၊ ငြိမ်း)၏ ချစ်လှစွာသောခင်ပွန်း၊ ဒေါ်ဝတ်မှုနိုင်၏ဖခင်၊ မောင်ကောင်းမြတ်ပြည့်စုံ၊ မခင်ချမ်းမြေပြည့်စုံတို့၏အဘိုးသည် ၁၄-၉-၂၀၁၆ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၆း၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၁၆-၉-၂၀၁၆ရက် (သောကြာနေ့) မွန်းလွဲ ၁နာရီတွင် အထက်ပါနေအိမ်မှ သန်လျင် အမိနီသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှကားများ မွန်းလွဲ ၁၂း၀၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဦးသိန်းမြင့် တွဲဖက်တိုင်းတရားသူကြီး(ငြိမ်း)၊ အောင်ဆန်း(၇) အသက်(၇၅)နှစ်
 အောင်ဆန်း(၇)တရားရေးအရာရှိသင်တန်းဆင်း သူငယ်ချင်း ဦးသိန်းမြင့် သည် ၁၀-၉-၂၀၁၆ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားကြောင်း သိရှိရပါ သဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ အောင်ဆန်း(၇)တရားရေးအရာရှိ သင်တန်းဆင်းသူငယ်ချင်းများ

ဝမ်းနည်းကြေကွဲခြင်း ဦးဝင်းကျော် မြို့နယ်တရားသူကြီး(ငြိမ်း)၊ အောင်ဆန်း(၇) အသက်(၇၃)နှစ်
 အောင်ဆန်း(၇)တရားရေးအရာရှိသင်တန်းဆင်း သူငယ်ချင်း ဦးဝင်းကျော် သည် ၉-၉-၂၀၁၆ရက်တွင် ဝေါမြို့၌ ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ အောင်ဆန်း(၇)တရားရေးအရာရှိ သင်တန်းဆင်းသူငယ်ချင်းများ

ဦးစံထွန်း အသက်(၆၃)နှစ်
 (ဦးစံရီ-ဒေါ်ကျင်အေး)တို့၏သား၊ (ဦးစံစံကျွန်း - ဒေါ်လှတင်)တို့၏သား သမက်၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ၁၆လမ်း၊ သုံးလွှာ(ရွှေရင်း)အမှတ် ၁၇ နေ ဒေါ်ခင်မြိုးရီ၏ခင်ပွန်း၊ ဒေါက်တာ သော်သော်ထွန်း(ပင်လုံဆေးရုံ)၊ မခိုင် မြိုး(ခ)B.N.S.C) (ရန်ကင်းကလေးဆေး ရုံကြီး)တို့၏ ချစ်လှစွာသောခင်ပွန်း နှင့် ၇၀စာတွင် ပင်လုံဆေးရုံ၌ ကွယ်လွန် သွားပါ၍ ၁၆-၉-၂၀၁၆ရက်(သောကြာ နေ့)နံနက် ၁၁နာရီတွင် ရေဝေးသုသာန် ၌မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေး ရပ်နီးမှ မိတ်သင်္ဂဟအပေါင်းတို့အား အသိပေး အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၉နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအား ရည်းစား ၁၅-၉-၂၀၁၆ ရက်(တနင်္လာနေ့)နံနက်တွင် အထက်ပါ နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရား တော်မှာကြွရောက်ပါရန် ဖိတ်ကြားအပ် ပါသည်။ ကျန်ရစ်သူမိသားစု

ဦးသူရကျော် အသက်(၄၉)နှစ်
 ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၄)ရပ် ကွက်၊ တိုက် ၁၃၅၊ အခန်း ၁နေ ဦးမြင့် ဦး-ဒေါ်ရီရီမြင့်)တို့၏သား၊ ဦးသောင်း ညွန့် - ဒေါ်ကြာလှတို့၏သားသမက်၊ မချိုချိုလင်း၏ခင်ပွန်း၊ ဦးဖုန်းမြင့်၊ ဦးမြင့်ထူး-(ဒေါ်တင်တင်ဝင်း)၊ ဦးတင် လွင်-ဒေါ်ယုညိုညို၊ ဆရာလေး ဒေါ် ခေမိသရတို့၏တူသား၊ ဒေါ်မိမိကျော် ၏အစ်ကို၊ မောင်ဟိန်းထက်၏ဘကြီး သည် ၁၃-၉-၂၀၁၆ရက်(အင်္ဂါနေ့) ည ၁၁း၀၅နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌ကွယ်လွန်သွားပါသဖြင့် ၁၅-၉-၂၀၁၆ရက် (ကြာသပတေးနေ့) မွန်းလွဲ ၂နာရီတွင် အအေးတိုက်မှ ရေဝေး သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါ ကြောင်း။ (နေအိမ်မှကားများ မွန်းလွဲ ၁၂း၃၀နာရီတွင် ထွက်ခွာပါမည်။) [ကွယ် လွန်သူအား ရည်းစား ၁၅-၉-၂၀၁၆ ရက်(တနင်္လာနေ့)နံနက်တွင် အထက်ပါ နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရား တော်မှာကြွရောက်ပါရန် ဖိတ်ကြားအပ် ပါသည်။ ကျန်ရစ်သူမိသားစု



The 2016 Harvard Humanitarian of the Year ဆု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ချီးမြှင့်မည်

နေပြည်တော် စက်တင်ဘာ ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား The 2016 Harvard Humanitarian of the Year ဆုကို ဟားဗတ်ဖောင်ဒေးရှင်းမှ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ချီးမြှင့်မည်ဖြစ်သည်။

ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းအနေဖြင့် The Harvard Humanitarian of the Year ဆုကို နှစ်စဉ်ချီးမြှင့်ခြင်းဖြစ်ပြီး လူသားတို့၏ ဘဝနေထိုင်မှုများ တိုးတက်လာစေရန်၊ ကောင်းမြတ်သော ကျင့်ကြံမှုများကို အားကျလေးစားလာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ

သူများအား ရွေးချယ်ချီးမြှင့်ပေးသည့်ဆုဖြစ်ကာ မာတင်လူသာကင်းစီနီယာ၊ ဒက်စ်မွန်တူးတူး၊ ဘင်ယာမင်ဟုခံ စသည့်ပုဂ္ဂိုလ်များကို ချီးမြှင့်ခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် မာလာလာ၊ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၊ ၂၀၁၅ ခုနှစ်တွင် နိဘယ်လ်ဆုရှင် Kailash Satyarthi တို့ ရရှိခဲ့ကြပြီးဖြစ်သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံမှ နိဘယ်လ်ဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)

မာ တီ ကာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်သမ္မတ တွေ့ဆုံ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားမှု မကြာမီကာလအတွင်း ရုပ်သိမ်းရန် ပြင်ဆင်လျက်ရှိ **စာမျက်နှာ - ၅**

အနာဂတ်တိုင်းရင်းသားလူငယ်များ စိတ်ဓာတ်ခိုင်မာပြီး ပညာတတ်များဖြစ်စေရန် ပြုစုပျိုးထောင်သွားမည် **စာမျက်နှာ - ၉**

မြောက်ကိုရီးယားအား ဖိအားပေးရန် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များ ကုလသမဂ္ဂညီလာခံတွင် တွေ့ဆုံမည် **စာမျက်နှာ - ၁၀**

မိုးထစ်ချွန်းရွာမည်

နေပြည်တော် စက်တင်ဘာ ၁၄

နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချွန်းရွာမည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချွန်းရွာမည်။

မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မိုးပိုလာနိုင်သည်။ **(မိုး/လေ)**

ပုဂံဒေသရှိ မန္တဟာဘုရားပွဲတော်၌ ရိုးရာအရုပ်သွန်းပွဲဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရဲသူရအောင်(ညောင်ဦး)

ညောင်ဦး စက်တင်ဘာ ၁၄

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသ မြင်းကပါရပ်တွင် မန္တဟာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မန္တဟာဘုရားကြီး၏ ဗုဒ္ဓပူဇော်ပွဲတော်ကို နှစ်စဉ် တော်သလင်းလဆန်း ၁၄ ရက်နှင့် တော်သလင်းလပြည့်နေ့များတွင် ကျင်းပမြဲဖြစ်ရာ ယခုနှစ်တွင်လည်း မိရိုးဖလာ ရိုးရာအရုပ်သွန်းပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲ ဗလာဇာတ်သဘင်ပွဲများနှင့်အတူ ပွဲဈေးတန်းများ ခင်းကျင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော်တွင် ထူးခြားမှုတစ်ခုဖြစ်သော တော်သလင်းလဆန်း ၁၄ ရက် (အဖိတ်နေ့) ဘုရားပွဲတော်အဝင်နေ့တွင် ကျင်းပသည့် ရိုးရာအရုပ်သွန်းပွဲကို ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စား၍ လာရောက်လေ့လာကြသည်။ မြင်းကပါရပ်ကွက်အတွင်းရှိ မြို့မ၊ မြို့ရှေ့၊ မြို့ညွှန်၊ စိန်ကုန်း၊ မြို့လယ်၊ ရွှေခြံရပ်များမှ ပြည်သူများက အရုပ်သွန်းပွဲကို အဓိကပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

“ဒီနှစ်အရုပ်တွေကို လူငယ်လူကြီးတွေက အကုန်ချိုးကြတော့ များမယ်လို့တော့ ထင်ပါတယ်။ အရုပ်ချိုးတဲ့ပညာက မိရိုးဖလာဖြစ်နေတော့ ကလေးတွေကအစ ချိုးတတ်တယ်။ အခု ကျွန်တော်တို့ချိုးနေတဲ့ အရုပ်က (၂၁)ရာစုပင်လုံညီလာခံကို ဂုဏ်ပြုတဲ့အနေနဲ့ သရုပ်ဖော်ထားတဲ့ ချိုးဖြူငှက်နဲ့ လူရုပ်ပါ။ ၁၅ ရက်လောက် ကြာပါပြီ။ အခုတော့ နောက်ဆုံးအဆင့်အနေနဲ့ ဆေးသုတ် အချောကိုင်နေတာပါ” ဟု မန္တဟာဘုရားတော်ကြီးကျောင်းကိုယ်စားပြု အရုပ်သွန်းမည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအရုပ်သွန်းပွဲတော်ကို စက်တင်ဘာ ၁၅ ရက် (တော်သလင်းလဆန်း ၁၄ရက်) မွန်းလွဲ ၂ နာရီကစတင်၍ ကျင်းပမည်ဖြစ်ကြောင်း တော်သလင်းလပြည့်နေ့တွင် ဘုရားကြီးရင်ပြင်တော်၌ သံဃာတော်များအား ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



KBZ BANK
STRENGTH OF MYANMAR

BEST BANK IN MYANMAR

Awarded By : EUROMONEY AWARDS FOR EXCELLENCE 2016